



Орталық ғылыми көмекшілік жаһаның
Орталық мектебі

Соңғылайсыз бүткүлдүк мәселе: Өмүр

Орнатуулук (Орнамент)



၂၀၁၅ ခုနှစ်၊ ပရဲ့လူးအေးဖေတည်ထောင်သော
ပရဲ့လူးအေးဖေတည် ပထမဆု

တောင်လေပြောနှင့် မဝေးလိုပါ

များ (ဓမ္မာဇာ)

တည်းဖြတ်စီစဉ်သူ - ဒေါ်နန်ယဉ် (နန်းညွှန်ယဉ်ခမ်း)
စာတည်းများ

ဒေါ်မေသူစိုး (လင်းထက်သောတာ)
စာတည်း

အဖုံးပန်းချီ - ဂျောက်ထွန်း



စာပေါ်မာန်ထုတ် ပြည်သူ့လက်ခွဲစာစဉ်

၂၀၁၇ ခုနှစ်၊ ပထမအကြိမ်၊ အုပ်ရေ ၂၀၀၀

တန်ဖိုး (၉၀၀) ကျပ်

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန^၁
စာပေပိမာန် စာတည်းမှုဗုံးချုပ်
ဦးကို ကိုနှိုင်က
မှတ်ပုံတင်အမှတ် ၀၀၉၆၁ ဖြင့် ပုံနှိပ်၍
မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့် ထုတ်ဝေသည်။

ဒိုဘာဝန်စာစရ်းပါး

- * ပြည်ထောင်စု မပြိုကဲရေး ဒို့အရေး
- * တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကဲရေး ဒို့အရေး
- * အချုပ်အခြာအဘဏာ တည်တဲ့နိုင်မြဲရေး ဒို့အရေး

တောင်ဆပ်ပြာနှင့် မဝေးလိုပါ

တောက်ပလွန်းသည့်အလင်းရောင်ကြောင့် မျက်လုံးကို
မိတ်လိုက်ရသည်။ အနည်းငယ်ကြီးစားကာ ပြန်ဖွင့်ကြည့်မှ
မျက်လုံးများက ခံနိုင်လာသည်။ ဆေးဖြူဖြူနှင့် မျက်နှာကြက်တို့
မှုန်ဝါးနေကာ ခေါင်းတဆစ်ဆစ်ကိုက်လာသည်။ အရင်ဆုံး စဉ်းစား
နေမိသည်မှာ ဘယ်နေရာရောက်နေသည်ကိုမသိ၊ ဘာတွေဖြစ်ခဲ့
သည်လည်း မမှတ်မိ၊ အစဖော်၍ မရအောင်ဖြစ်နေသည်။
မူးဝေနောက်ကျိုလာပြီး ပြန်အိပ်ပျော်ခဲ့ရပြန်သည်။

အိပ်မက်ထဲမှာ သူရောက်လာသည်။ ပြုးပြုပြီး လက်ကို
ကမ်းကာ သူခေါ်သည့်နေရာ လိုက်ခဲ့ပါဟုဆိုသည်။ ဘယ်အထိ
လိုက်ခဲ့ရမလဲလို့ ပြန်မေးတော့ တောင်တန်းတွေ၊ ရေခဲ
တောင်ကြီးတွေဆီပျော်ဟု ပုဂ္ဂတည်တည်ပြန်ပြောသည်။ အုံအား
သင့်လျက် သူကိုကြည့်နေမိသည်။ တကယ်လား။ အမှန်တွေ
ပြောနေတာလား။ ကိုယ့်ကိုနောက်ပြောင်နေတာတော့ မဟုတ်ပါဘူး
နော် ဆိုတော့ ရှုတ်ခြည်းအပြုံးတွေ ကွယ်ပောက်သွားခဲ့ပြီး
အတွေးများ အဝေးကို လွင့်မော်သလို မျက်နှာလည်းပျက်ချေသည်။

အမှန်တော့ စိုးရွှေ့စိတ်တစ်ခုခဲ့တော့ ရှိနေသည်။ သူနှင့်တွေ့လေတိုင်းမှ ဤအဖြစ်မျိုးတွေ့ကြံခဲ့ရသည့်အကြောင်ပေါင်း မနည်းတော့ပေ။

နှုတ်ဆက်စကားမဆိုဘဲ ရုတ်ခြည်းပျောက်ကွယ်ကာ အဝေးသို့ပြေးသွားခဲ့သည်။ အိပ်မက်ထဲမှာတော့ ခေါ်သည်၊ အပြင်မှာတကယ်လိုက်လာတော့ ခြေရာဖျောက်ရှု သတင်းပါ အမှောင်ချွဲခဲ့သည်။ မင်းသူနှင့် သူတို့၏ မပြီးဆုံးသေးသော အကြောင်းတို့ကို မနိုးတမ်းအိပ်များနှင့်သာ နေချင်ပါသည်။

× × × × ×

ကျောင်းတွေဖွင့်ပြီ။ အဆောင်များတွင် နယ်ပေါင်းစုံ၊ ဒေသမျိုးစုံက ကျောင်းသားများ သတ်မှတ်ရက်မတိုင်မိ ရောက်လာကြသည်။ စိန်ပန်းနိုနိတွေ့နှင့်ပြီး အဆောင်များရှုံးရောက်လာကြပြီ။ ကျောင်းဖွင့်ချိန်တွင် စိန်ပန်းပွင့်များ၊ ကုံကော်ဝတ်ဆုံးများ၊ ပွင့်ဖတ်ကြွေ့များကြားမှာ ခြေမွှေ့ခဲ့ရသည့်နှယ် လွင့်ပါးလာသည့် ရန်းသင်းသင်းလေးက မွေးပုံးလှပေသည်။ ရန်းထုံးသည့် တက္ကာသိုလ်ပန်းမျိုးစုံတို့လန်းရာမြေတွင် မောင်မယ်သစ်လွင့်ကြိုဆိုသည့်ပွဲများနှင့်ကပ်လာပြီ။

“ဟော မင်းသူ၊ ညနေ ငါးအဆောင်ကို ခေါ်လာခဲ့ပြီးနော်၊ မြို့ထဲကို သွားစရာကိစ္စလေးရှိလို့ မေ့နေပြီးမယ်”

အမရဆောင်ရွှေ့တွင် မမနိုင်နှင့်တွေ့သည်။ မင်းသူက မမြင်။ သူလှမ်းခေါ်ပါမှ ကျောင်းသူတစ်စုံထဲမှာတွေ့ရသည်။ သူဘေးတွင် ကျောင်းသူသုံးယောက်အတူပါလာသည်။

မင်းသူထက် မမနိုင်က တစ်နှစ်စော၍ တက္ကာသိုလ်ရောက်လာသူဖြစ်သည်။ အနေအထိုင်တည်သည်။ တစ်မြို့တည်းတစ်ရပ်ကွက်အတွင်းမှာနေသည့်အတွက်ကြောင့် မောင်နှုမအရင်းများပမာ ခင်မင်းကြသည်။ သူကယ်ချင်းများက မမနိုင်၏

နောက်ကွယ်တွင် ယောက်ဖဟုခေါ်ကြသည်။ ကွယ်ရာတွင် ခေါ်သည့်မို့ကိစ္စမရှိ။ မမနိုင်သိမှာတော့ စိုးရွှေ့လှသည်။ ခင်မင်းသုံးယောဇ္ဈားရပ်တန်သွားမည်ကို မင်းသူ မလိုလားချော့။

အစပိုင်းက သူတို့ချင်းမသိ။ နောက် မမနိုင်က တွေ့သည့်နေရာတွင် ခေါ်သည်။ လူကြံ့ချင့်မှာသည်။ ပစ္စည်းပို့ပေးသည်။ တကယ်မောင်အရင်းတစ်ယောက်ပမာ ပြာ့ဆိုဆက်ဆံသည်။ မသိသူများက မောင်နှုမအရင်းဟုထင်ကြသည်။ ထိုပြင် တစ်ရပ်ကွက်တည်း အိမ်ချင်းကသိုပ်မဝေးပေ။ တစ်ယောက်အကြောင်းတစ်ယောက် သိပြီးသား။ နောက်ပိုင်း မမနိုင်ကို ခင်လာကြသည့်အချိန်တွင် ယောက်ဖဟု နောက်ပြောင်ကြတော့သည်။ ဘာမှ မပြောသာသဖြင့် သည်းခံနေလိုက်ရသည်။ နောက်တွင် မမနိုင်၏စိတ်နေသဘောထားကို သူတို့အားလုံးသိလာကြသည့်အခါ မင်းသူ၏သူင်းသွေးယုံချင်းအားလုံး မမနိုင်၏မောင်လေးများ ဖြစ်လာသည်။ အစ်မကြီးတစ်ယောက်ကဲ့သို့ သဘောထားကြတော့သည်။ ထိုမှာသာ မင်းသူတစ်ယောက် စိတ်သက်သာရာရပါတော့သည်။

သူနဲ့စတွေ့ခဲ့ရသည့်မှာ မမနိုင်၏ပယောဂ မကင်းဟုဆိုချင်သည်။ ညနေ မင်းသူ အဆောင်ပြန်ပြီး ရေချိုး အဝတ်လဲကာ အပြင် ပြန်ထွက်ခဲ့သည်။ မမနိုင်က သူလိုချင်သည့် စာအုပ်ဝယ်ခိုင်းတာလောက်ပဲဖြစ်မည်။ မင်းသူနေသည့် သထုံးဆောင်နှင့် အနည်းငယ်ဝေးသည်မို့ တက္ကာသိုလ်ရိပ်သာလမ်းမှ ပုဂ္ဂလမ်းအတိုင်းလျော်ကြပြီး စစ်ကိုင်းလမ်းဘက်ကိုပြန်ချိုးကာ အင်းလျားဆောင်သို့နှင့်ခဲ့သည်။ မိန်းထဲက ဖြတ်လမ်းများရှိသော်လည်း သူသိပ်မကျွမ်းးရှင်းသည်းလမ်းကိုသာ ရွှေ့ခဲ့သည်။

အဆောင်ရောက်သည့်အခါ ဂိတ်အစောင့်ကိုပြာ့ပြီး ခည့်ခန်းတွင်ထိုင်စောင့်နေစဉ် ကျောင်းသူတစ်ယောက်ထွက်

လာသည်။ သူအသံက အနည်းငယ်ပဲနေသဖြင့် အတော်ကရှုပြုနားထောင်ရသည်။

“ကိုမင်းသူလားရှင့်၊ မမက မှာလိုက်တယ်၊ taxi တစ်စီး ထွက်ခေါ်ပေးပါတဲ့၊ မမလည်းလိုက်မယ်လို့ပြောခိုင်းပါတယ်၊ သူခုပဲထွက်လာမယ်၊ လမ်းမက စောင့်ပါတဲ့”

အင်းလျားလမ်းပေါ် ကားပေါ်ပါသည်။ မကြာပါ taxi တစ်စီး လက်ပြကာ တားထားလိုက်သည်။ မမနိုင်တဲ့ သုံးယောက်အဖွဲ့ ထွက်လာသည်။

“စောင့်ရတာကြာပြီလား မင်းသူ၊ ဒီတိုင်းရင်းသူပေါ့ မလိုက်တော့ဘူးလုပ်နေလို့၊ မနည်းကိုခေါ်လာရတယ်လေ၊ က မင်းကရွှေ့မှာထိုင်ပြီး၊ မမနိုင်တွဲသွားမယ့်နေရာကို ပြော၊ ရော ဒီစာရွက်ထဲမှာ အကုန်ပါတယ်”

စာရွက်ကိုလှမ်းယူဖို့ ကြည့်လိုက်စဉ် ဧည့်ခန်းဆောင်မှာ ထိုင်စောင့်နေတုန်း အငြားကားခေါ်ခိုင်းသူ တိုင်းရင်းသူလေးက မမနိုင်တို့သုံးယောက်အလယ်၌ ထိုင်နေသည်။ စူးစိုက်ကြည့်လိုက်သောအခါ သူက စူးရဲပြန်ကြည့်သည်။ ပြီး မျက်လွှာကိုချုံ တစ်ဖက်လှည့်ကာ လမ်းအေးပဲယာကြည့်ပြီးလိုက်လာသည်။ သူကို အစဉ်း တွေ့ဖူးခြင်းဖြစ်သည်။

လမ်း(၃၀) ထိပ်က စာအုပ်တန်းပြီးနောက် လဟာပြင်ချေး တွင် ထမင်းစားကြသည်။ မမနိုင်ကြီးဆောင်ကာ ငွေရှင်းသည်။ “အချိန်ရသေးတယ် တို့ကိုဘူးရှုံးပို့”ဟုဆိုသည်။ ခက်သည်က တိုင်းရင်းသူက ခရစ်ယာန်ဘာသာ။ သူကိုအားနာကြသည်။ သူက ပါးချိုင့်လေးပေါ်အောင်ပြီးကာ

“ကိစ္စမရှိဘူး၊ နန်းကိုအားမနာနဲ့၊ လိုက်ပါမယ်၊ သိပ်ပျော်စရာ ကောင်းပါတယ်”

တိုင်းရင်းသူက အသံပဲလေးနှင့် သဘောတူကြောင်းပြောသည်မို့ နှစ်ယောက်လုံးက တိုင်းရင်းသူလေးကို ဖက်လိုက်ကြသည်။ မမနိုင်က နီရဲရဲပါးမို့မို့ကို ချစ်စနိုးဖြင့် ဆွဲလိမ်လိုက်သည်ကို မြင်လိုက်ရသည်။

ရွှေတိဂုံဘူး၏အနောက် ဘက် မူခံမှု တက်ခဲ့ကာ ဖိန်ပတွေအားလုံး ကားထဲမှာထားခဲ့သည်မို့ ဘူးရားပန်းကို ရင်ပြင်တော်နှင့် အနီးဆုံးဆိုင်က ဝယ်ခဲ့သည်။ တိုင်းရင်းသူက ပန်းဝယ်သူ၊ ဖိန်ပတ်အပ်သူများအားလုံးကို စိတ်ဝင်တစားကြည့်နေသည်။ သူအတွက် အထူးဆန်းဖြစ်နေဟန်ပင်။ ရွှေတိဂုံဘူးသည် ညနေပိုင်း ဘူးရားဖူးလာသူများနှင့် စည်ကားလျက်ရှိသည်။ လက်ညွှေးတော်မှု ရောက်စက်ချင်းကျနေသော ရှုပ်ပွားတော်သည် ဖူးမြောက်ရသူတိုင်း အုံခြေမဆုံး ရှိချေသည်။ မိန်းကလေးသုံးယောက်သွားလိုသည်နေရာများကို အနုလိုက်ပို့ပေးရသည်။ စာအုပ်ဆိုင်များတွင် အချိန်ကုန်သည်ကများသည်။ ညနေအဆောင်မပိတ်မိပြန်ရောက်၍ တော်သေးသည်။

သူအမည်မှာ ‘နန်းရှိခိုဒ်ဒေါ်’ မြန်မာပြည်မြောက်ဘက်အစွန်းက ဖြစ်သည်။ မြစ်ကြီးနားကောလိပ်တွင် အခြေခံသိပ္ပါယော (ခ) ပြီးသည့်နောက် ဆေးသိပ္ပါအထူးပြုခန္ဓာကောဇာသာရာရုပ်ကို မန္တလေးတက္ကသိုလ်တွင် မတက်ဘဲ ရန်ကုန်တက္ကသိုလ်ပြောင်းလာခြင်းဖြစ်သည်။ အားလုံးက ‘နန်း’ဟု အလွယ်ခေါ်ကြသည်။ ‘တောင်ဇလ်ပန်းကလေး’ဟု အပိုပွာ်ရသည်။ ချင်းတောင်တန်းပေါ်မှာပွင့်သည့် တောင်ဇလ်ပန်းသာဖြစ်သည်။

နန်းက မင်းသူကို မမနိုင်၏မောင်လေးဟုသာသိထားသည်။ မြင်ဖန်များတော့ အနည်းငယ်ရင်းနှီးလာသည်။ သူ၏

တိုင်းရင်းသားအသံလေးက နားမှာစွဲနေသည်။ ပန်းနဲ့ရောင်သန်းကာ ရှုက်သွေးရောင်လွှမ်းမှုက်နှုကလေးကိုမွေ့မရ။ အဆောင်ကို တစ်ပတ်တစ်ခါရောက်ဖြစ်သည်။ ကြာတော့ မမနိုင်က မျက်စီ နောက်လာသည်ထင်၏။

“ဟဲ့ မင်းသူ့ နင်တော့ခက်ပြီ၊ စာမေးပွဲအတွက်ပြင်ဆင် ပြီးပြီလား၊ နင်စာမေးပွဲသာကျလိုကတော့ ငါနဲ့တွေ့ပြီသာမှတ်”

မည်သို့ပင်ဆူပါစေ ချောင်းပေါက်တော့မည်၊ မိန်းကလေးပဲ သူလည်းသိပေမည်။ ရွှေစွာနို့ ဘာကိုလို၍ပဲသည်ကို။ တစ်နေ့ ဤအခြေအနေရောက်လာမည်ကို မပြောပြုလည်း သိပြီး ဖြစ်လောက်ပြီ။

အနေတည်သည့် လူနှိမ်ရှင်ကို မပြောရ။ ပန်းတစ်ပွင့်၏ သိက္ခာပျက်ယွင်းမည်စိုး၍ အဝေးမှုသာ အလွမ်းဖြေသိမ့်ရသည်။ သူငယ်ချင်းများက အားမလိုအားမရဖြစ်လာကြသည်။ မင်းသူ ဘက်က တုတ်တုတ်မျှမလှပ်။ ပြောစရာရှိသည်ကို အမြန်ပြောပြီး အဖြေကိုသိချင်ကြသည်။ မမနိုင်ကိုလည်း ကြောက်နေရသေးသည် မဟုတ်လား၊ နေ့ရက်တွေ ကြောပြီး။ စာမေးပွဲပြီး၍ ကျောင်းပိတ်ရက်ထို နီးကပ်လာခဲ့သည်။ တစ်နှစ်၏အချိန်ကာလသည် ဘာမှ ကြာလိုက်သည်မထင်။

နှုန်းက ဂုဏ်ထုံးတန်းတက်နေသည်မို့ သင်ခန်းစာများ လေ့လာနေရသည်။ နှုလုံးသားရေးရာ ဂရုမစိုက်အားပေါ့၊ ဒါတွေကို မမနိုင်ကသိသည်။ နှုန်းကလည်း မမနိုင်ကို ချိစ်ခင်လေးစားသည်။ မမနိုင်၏မောင်ဖြစ်သည့် မင်းသူကို အခြားယောကျားလေး များထက် အသိအမှတ်ပြုခြင်းခံရခဲ့လောက်သာ ရှိမည်ဟု ထင်မိသည်။ ထိုကြောင့် ရင်ထဲကသာကျိတ်၍ ချိစ်နေခဲ့ရသည်။ ထုတ်မပြောရ။ ဖွင့်ဟလိုက်မိက အဆင်ပြေ ချောမွေ့လျှင်

တော်သည်။ ဤသို့မဟုတ်ဘဲ ခင်မင်နေသည့် မိတ်ဆွေ၊ သူငယ်ချင်း အဖြစ်မှုရပ်စဲခြင်းခံရလျှင် ဤဒက်ချက်ကို မင်းသူ မခံစားနိုင်ပါ။

တစ်နေ့ မမနိုင်က မင်းသူကို နှုန်းအား ကတိကဆရာမ နေသည့်အိမ်သို့ လိုက်ပို့ခိုင်းလိုက်သည်။ ဆရာမက စမ်းချောင်းထဲက မိုးမခလမ်းမှာနေသည်။ နှုန်းသာဆိုပါလျှင် ကမ္မာမြေဆုံးသည် အထိ လျှောက်ရဲသည့်သွေ့ မင်းသူမှာရှိသည်။ နှုန်းတော့ သိနိုင်အံ့ မထင်။ သူခေါင်းထဲတွင်တော့ စာ၊ ဆေးပညာကျမ်းနှင့် နှင်းဖူး နေသော ရေခဲတောင်တန်းများသာရှိနေပေါ်မို့မည်။

နှုန်းစာမေးနေသည့် အချိန်တွင် မိုးမခလမ်းသွယ်မှ စလင်းဘောလုံးကစားကွင်းဘက် မင်းသူ ထွက်လာခဲ့သည်။ ကျောင်းက သူငယ်ချင်းများ ဉာန်တိုင်း ဘောလုံးကန်သည်ကို သိထားသည်။ သူတို့နှင့် ပန်းပင်ကြီးလမ်းထောင့်က ဝက်နာရွက်သူပ် သွားစားကြမည်။ နှုန်းက အချိန်မည်မှာကြောမည်မသိသော်လည်း အနည်းဆုံး တစ်နာရီတော့ကြာလိမ့်မည်။

ဘောလုံးကွင်းနားရောက်သည်နှင့် ခင်မောင်ထွန်းက လက်လှမ်းပြသည်။ မင်းသူ ကွင်းစပ်မြက်ခင်းတွင်ထိုင်ပြီး ဘောလုံးကန်နေသည်ကို ကြည့်နေလိုက်သည်။

“ဟဲ့ မင်းသူ၊ ဘယ်ကလှည့်လာတာတုံး၊ ခကေစောင့်၊ ခုပဲပွဲပြီးတော့မယ်”

မောင်မောင်လေးက ဂိုးဖမ်းရင်း လှမ်းအော်ပြောသည်။ သူတို့ကစားနေတာ အားရွေရာကြီးပါ။ ဘာပြောပြော ဒီနှစ် တက္က ထို့လက်ရွေးစင်အသင်းအတွက် အားထားရသော ကစားသမားနှစ်ယောက်ဖြစ်သည်။ မောင်မောင်လေးဘက် ဘောလုံးပဲလာသဖြင့် နောက်တန်းနှစ်ယောက် အကြိတ်အနယ် ခုခံကာကွယ်နေရသည်။ မောင်မောင်လေးက ဂနာမငြိမ်း

ဂိုးဓရိယာမှာ ဟိုပြေး သည်ပြီးနှင့်။ မကြာပါ ထောင့်ကန်ဘေး
တစ်လုံးက ခေါင်းတိုက်အသွေးမှာ မောင်မောင်လေးခံလိုက်ရသည်။
ဘောလုံးတဗြား၊ လူတဗြား။ ဖိုင်ပင်ထိုးတာသာ အဖတ်တင်၍
ဂိုးပေးလိုက်ရသည်။ သို့သော် အရှုံးအနိုင်မရှိ သရေပွဲသာဖြစ်သည်။
ပွဲပြီးသွားပြီ။ မောင်မောင်လေး ဘောလုံးကွေး မြက်ခင်းပြင်ပေါ်
လျှော့ချုလိုက်သည်။ သူနိုင်မည်ဟု ယူဆထားပုံရပါသည်။ ခေါင်းတိုက်
သွေးသူက ခင်မောင်ထွန်း။ ဂိုးဖုံးသူက မောင်မောင်လေး။
ခင်မောင်ထွန်းက မောင်မောင်လေးကိုခွဲထူးလိုက်သည်။

“လာ ဟေ့ကောင် ဝက်ခေါင်းသုပ်သွားစားမယ်၊ ဟိုမှာ
မင်းသူ စောင့်နေတယ်၊ မင်းကျွေးရမယ်နော်”

သူငယ် ချင်းသုံးယောက် ပန်းပင် ကြိုးလမ်းအတိုင်း
လျှောက်လာခဲ့သည်။ ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ငွေးတိုက်နှင့်
မျက်စောင်းထိုးခိုင်ကလေးတွင် ထိုင်လိုက်ကြသည်။

“မင်း ငါတို့ကိုလွှမ်းလို့တော့ မဟုတ်လောက်ပါဘူး၊
ဘာကိစ္စများရှိနေလို့လဲကဲ”

ခင်မောင်ထွန်းက စပ်စုသည်။
“ငါသိပါတယ်၊ မမနိုင်က ဘာခိုင်းလိုက်လို့ နယ်ကျူးလာ
ရတာလ”

မောင်မောင်လေးသိသလိုနှင့်ဖြီးသည်။ မင်းသူက ပြီးပြတော့
မနေတတ်၊ မထိုင်တတ် ဖြစ်သွားသည်။

“အဲဒါကြောင့် မင်းရှုံးတာ၊ တချို့တစ်ဝက်မှန်တယ်”
တစ်ဝက်က သူတို့ကိုရှုံးထားလိုက်တော့မည်ဟု ဆုံးဖြတ်
လိုက်သည်။

အမှုတ် (၁)ဘတ် စ်ကားများ ဂို့တ်ထိုးထားသဖြင့်
သုံးယောက်သားစားသောက်ပြီး ကားကြိုကားကြားမှ ထွက်လာ

ခဲ့ကြသည်။ ခင်မောင်ထွန်းက နိုဗ္ဗာန်လမ်းမှာနေသည်။
မောင်မောင်လေးက သာဓာလမ်းကဆိုတော့ နှစ်ယောက်အတူ
ပြန်ကြမည်။

“မင်း အမိမိလိုက်ခဲ့လေကွာ” ခင်မောင်ထွန်းကခေါ်သည်။

“ဟုတ်သားပဲ ညနေ တို့နှစ်ယောက် အဆောင်ပြန်လိုက်ပို့
မယ်ကွာ၊ လူည်းတန်းက ဦးချို့ဆိုင်မှာ လက်ဖက်ရည်သောက်ပြီးမှ
ပြန်တာပေါ့”

မောင်မောင်လေးက မဲဆွဲယ်ကောင်းသော်လည်း မင်းသူက
ခေါင်းကိုညှင်သာစွာ ခါယမ်း၍

“ငဲ့မှာ မပြီးသေးတဲ့ ကိစ္စလေးရှိနေသေးတယ်၊ ဒီဘက်
ရောက်တုန်း မင်းတို့နှစ်ယောက်ရှိမယ်ထင်လို့ ခက်လာတွေ့တာ
ပါ၊ မိုးမခလမ်းကို ပြန်သွားရှုံးမယ်၊ မင်းတို့လည်း ပင်ပန်းပါတယ်
ကျောင်းရောက်မှ တွေ့မယ်”

သူတို့နှင့်လမ်းခွဲပြီး သံလမ်းကိုကျော်ကာ မူနှစ်လက်ဆောင်း
ကုန်းဘက်သို့လာခဲ့သည်။

မိုးမခလမ်းပြန်ရောက်တော့ ဓည့်ခန်းတွင်ထိုင်ပြီး စကား
ပြောနေသော နှန်းနှင့် ဆရာမတို့က မင်းသူကိုပြောလျှင် နှန်းက
ဆရာမကိုနှုတ်ဆက်စကားဆိုနေသည်။ နားချိန် အတွင်းမှာ
သင်ကြားပေးသောဆရာမကို နှန်းက အားတံ့အားနာနှင့်ပင်
ခေါင်းကိုင့်လျက် ခါးကိုညွှတ်တော့ ခွင့်ပန်လိုက်သည်။

“ရှို့မို့ နောက်လည်းမရှင်းတာ၊ မသိတာတွေ ရှို့နေရင်
ဆရာမဆီ အချိန်မရေးလာခဲ့၊ အားမနာနဲ့၊ ကြားလား သမီး”

“ဟုတ်ကဲ့ရှင့်၊ အမှားကြီးကျွေးဇူးကဗဲ့မှာပါ တိချ်”

မိုးမခလမ်းမှုအနည်းငယ်လျှောက်လျှင် ‘ရတနာ သခံလမ်း’ဆုံး
ရောက်လာသည်။ နှစ်ဦးသားအတွေးကိုယ်စိနှင့် စာပေပိမာန်ဝင်း၏

နောက်ဘက် 'ဘာဝနာလမ်း'အရောက်၊ နောက်မှ လေးဘီးကား အပြာန်ရောင်လေးရောက်လာသည်။

မင်းသူက နှစ်းအကြောင်းကိုတွေးနေမိသည်မိ သတိမထားလိုက်သော်လည်း နှစ်းက သတိရှိ၏။ ခရီးသည် တင်လာခြင်းမရှိသည်မိ ကားကိုတားလိုက်သည်။ အချိန်လင့်နေပြီ။ လေးဘီးစီးပြန်တာသင့်လော်ပါသည်။

"ကိုမင်းသူ အားနာလိုက်တာရှင် နည်းနည်းလေးကြာသွားတယ်၊ တီချယ်ရဲ့အိမ်ကိုလည်းမသိ၊ ရန်ကုန်ဆိုတာ ခုဗုမူပဲရောက်ဖူးတာဆိုတော့ မကျမ်းကျင်ဘူးလေ၊ မမနိုင်က ဒီနေ့လက်တွေ့ချိန်ရှိနေတာနဲ့ ကိုမင်းသူကို အဖော်ထည့်ပေးလိုက်တာ၊ တီချယ်က သဘောကောင်းတယ်၊ စိတ်ရှည်တယ်၊ သင်ပြတာလည်းရှင်းနေတာပါပဲ၊ စာကြည့်လွှတ်တယ်၊ ဒါနဲ့ကိုမင်းသူကို လှည်းတန်းရောက်ရင် တစ်ခုခုတော့ ဓည့်ခံပါရင်ရှင့်"

"ဟာ နှစ်းရယ် မဟုတ်တာ၊ ကျွန်တော် ခင်မောင်ထွန်းတို့နဲ့ စားလာခဲ့ပြီ၊ နှစ်း ဆာရင်တော့စားပါ၊ ကျွန်တော်အတွက်နဲ့တော့ ဒုက္ခမရှာပါနဲ့"

လေးဘီးကားက ပြည်လမ်းမပေါ်မှ ဟံသာဝတီအပိုင်းကိုပတ်နေပြီ။ မကြာမိ လှည်းတန်းမီးပိုင်းရောက်တော့မည်။ သူ ခက်တွေသွားသည်။ ပြီးမှ

"တီချယ်က ကျွန်မကို နှစ်းကြီးသုပ်နဲ့ဓည့်ခံလိုစားခဲ့တယ်။ ကိုမင်းသူဆာနေမှုစိုးလို့၊ ဒါဖြင့် သူငယ်ချင်းတွေ့နဲ့သွားတွေ့နေတာပေါ့၊ ကိုခင်မောင်ထွန်းနဲ့ ကိုမောင်မောင်လေးတို့က ကြည့်မြင်တိုင်မှာနေတာဆိုတော့ ဟုတ်တာပေါ့ အနီးလေးပဲဟာ" နှစ်းက မင်းသူ၏သူငယ်ချင်းတွေ့အားလုံးကို သိသည်။

နှစ်းက မင်းသူ၏သူငယ်ချင်းတွေ့အားလုံးကို သိသည်။

မမနိုင်က မင်းသူကိုမှာစရာရှိလျှင်ဖြစ်စေ၊ ပစ္စည်းပေးလိုလျှင်ဖြစ်စေ သူတို့နှင့်ပေးသည်ကို နှစ်းသိနေသည်။ မမနိုင်ရှိနေလျှင် နှစ်းရှိနေသည်။ သူတို့နှင့်ယောက် တပူးတွဲတွဲနှင့်တစ်ဆောင်တဲ့မှာ အတူနေသူတွေ့။

"ဒီလိုလုပ်း။ ကန်တီးမှာတွေ့မယ်၊ အဆောင်ပြန်နောက်ကျရင် မကောင်းဘူး"

နှစ်းက ပြောလိုက်သည်။ နှစ်ဖွဲ့ဆုံးပိုကြလျှင် ပျောစရာကောင်းသည်။ ကျွန်တော်တန်ဖိုးငွေကို သူရှင်းငါရှင်းပါ မလုပ်၊ ဦးသူက ရှင်းသည်။ မင်းသူတို့က ငွေနှင့်လူ အမြှာတူမနေသူတွေ့။ သို့သော် သိက္ခာအကျမခံ။ စားနေကျကန်တီးတွင် စားပွဲထိုးကို မျက်စိ တစ်ဖက်မို့တ်ပြီး ရှင်းပြီးကြောင်း ပြောခိုင်းရသည်။ ဤသို့အထိ ယောကျားမာနရှိသည်။ သို့သော် မင်းသူက ဖိမ်၍မရှာမမနိုင် ဖောက်တို့နေသည်။

မင်းသူ သတုံးဆောင်ရွက်တွင် ဆင်းနေခဲ့သည်။ နှစ်း စီးသွားသောကားလေး မြင်ကွင်းမှပျောက်ကွယ်သွားသည်ထိပင် ပဲ့ကြည့်နေမိသည်။ သံယောဇ်ဆိုသည်က အခက်သားလား။ ဖြစ်နိုင်လျှင် မျက်စိအောက်က အပျောက်မခံချင်ပေါ့။ သို့သော် နှစ်းနှင့် ပထမဦးဆုံး နှစ့်ယောက်တည်းသွားခဲ့ရသည့်အတွက် သည်နေ့ပျော်ပါသည်။

တစ်နေ့ မမနိုင် မင်းသူကို ခေါ်တွေ့စဉ်

"မင်းသူ။ ၎ု နှင်းကို ဘာသွားပြောထားလဲ"

မင်းသူ လန့်သွားသည်။ စားလက်စ နံပြားယို့သုတ်ကို ပန်းကန်ပြားပေါ့ ပြန်ချလိုက်သည်။ စွေ့စွေ့ကြည့်ကာမေးနေသော မမနိုင်ကိုကြည့်ကာ လက်သုတ်ပဝါဖြင့် နှုတ်ခမ်းထောင့်စွန်းကို သုတ်လိုက်ပြီး

"ကျွန်တော် ဘာမှမပြောမိပါလား"

မမနိုင်က မယံကြည်သလို ကြည့်သည်။ ပြီးမှ ပြီးတုံး
မပြီးတုံးနှင့် ပေါင်မူန့်မီးကင်ကိုတစ်ချက်ကိုက်လိုက်သည်။ မင်းသူကို
ဘာမှုမပြောသေးဘဲ အဝေးမှာမြင်နေရသည့် ပုန်းညက်ပင်ကြီးကို
အကြောင်းမဲ့အေးကြည့်နေသည်။ ပြီးမှ မင်းသူဘက်ကို ပြန်ကြည့်ကာ

“နင်နော်... အသုံးဖြုန်းလေးဆင်ခြင်း၊ ငါမပြော
လိုက်ချင်ဘူး၊ နန်းကို နင်စိတ်ဝင်စားနေပြီ မဟုတ်လား၊ ဒီနှစ်
ဂုဏ်ထူးတန်းပါအောင် ကြိုးစားစမ်းပါ ငါမောင်ရဲ့၊ ဒါမှ
လိုက်ပေါက်မှာပေါ့၊ နင်ပိုက်ဆံတွေသုံးပြနေလို့ တိုင်းရင်းသူက
အထင်ကြီးမယ် ထင်နေလား... တစ်ခါ တစ်ခါ စာတိုက်က
ရောက်လာတဲ့ငွေများ မနည်းဘူး၊ ဘယ်ကပို့တယ်ဆိုတာတော့
မသိဘူး၊ ငွေထဲတိဖို့သွားရင် မမနိုင်ကိုခေါ်တယ်၊ မမနိုင်မအားရင်
သွားမထဲတိဖြစ်ဘူး၊ သူက လူတစ်ယောက်ကို ယုံကြည်ခဲတယ်၊
ငါမောင်ကိုတော့ သူခင်ပါတယ်၊ ဒါပေမဲ့ ယုံကြည်မှုကိုတော့
အလွှာသုံးစားမလုပ်မိစေစွဲ့ သတိတော့ပေးချင်တယ်၊ ငွေနဲ့
အထင်ကြီးအောင် လုပ်နိုင်ဖို့က ဝေးသေးတယ်၊ သူအထင်ကြီးပြီး
လေးစားအောင်နေ၊ ဒါပဲ မမနိုင်က ပြောချင်တယ်”

မမနိုင်ကပြောလျှင် လိုရင်းကိုသာပြောသည်။ သို့သော်
စေတနာပါသည်။ လူတစ်ဖက်သားကို နစ်နာစေလိုသော စိတ်ဖြင့်
မဟုတ်၊ နစ်နာစေသောစကား ဘယ်သောအခါမှ မသုံးပါ။
ထိုကြောင့် တိုင်းရင်းသူက အခြားသူတွေထက် မမနိုင်ကိုပို့၍
ခင်မင်နေပုံရသည်။ သူတို့အားလုံးက နန်း၏နာမည် ရှည်လွန်း
၍ ချစ်စနိုးဖြင့် တိုင်းရင်းသူဟူ၍ခေါ်သည်။ စိတ်မဆိုးသည့်အပြင်
၍ သို့ခေါ်သည်ကို နှစ်သက်ကျေနှင်းသည် သဘောရှိသည်။

တစ်ခါတစ်ရုံတွင် “တောင်ဇလ်ပန်းလေးရေ့” ဟု မမနိုင်က
ခေါ်တတ်သည်။

အမှန်က မမနိုင်သည် မင်းသူနှင့်နန်းတို့၏အခြေအနေကို
တစ်ယောက်ချင်း အကဲခတ်ခြင်းသာ။ မင်းသူ နန်းနှင့်ပို့၍ရင်းနှီး
လာသည်။ တစ်ခါတစ်ရုံ စာသင်ခန်းမှုအထွက် ခက္ခအပန်းဖြေ
သည့်သဘောဖြင့် အင်းလျားကန်စောင်းမှုထိုင်ကာ ဘူးသီးပေါက်
ချောင်းကြော် သွားစားကြသည်။ မမနိုင် မပါ။ သူငယ်ချင်းများနှင့်
မဆုံးမိသောအချိန်များတွေ့နှင့် နန်းနှင့်မင်းသူနှစ်ဦးသာ သွားစား
ဖြစ်သည့်အချိန်များလည်း ရှိနေခဲ့သည်။ မမနိုင် သတိပေးစကား
ပြန်ကြားယောင်မိသဖြင့် အမြဲသတိထားရှု စကားပြောသည်။
သူငယ်ချင်းများနှင့်ဆုံးဖြစ်သည့်အခါ စာသင်ခန်းထဲကအကြောင်း
များပြောရင်း တစ်ဦးနှင့်တစ်ဦးနောက်ကြပြောင်ကြနှင့် ကျောင်းတက်
ရရှိကလေးများ ဖြတ်သန်းလာခဲ့ကြသည်။ တစ်နှစ်ဆုံးသည့်အချိန်က
ဂိမှာန်ရာသီ ကူးခဲ့ပြီ။

နန်းက အနေအထိုင်ပိုရိုသည်။ နောက်ပြောင်လျှင်
ပြီးရယ်၍သာနေသည်။ သို့သော် သူကပြန်နောက်လျှင် တစ်ခုနှီးဆို
ဆုံးသလောက် ထိရောက်သည်။ သူရှုက်လာလျှင် ပါးစုံနှစ်ဖက်က
အနီရောင်သန်းလာကာ မျက် ခုံးအနည်းငယ်တွေနဲ့လာပြီး
စွဲထားသည့်နှုတ်ခမ်းများ ပြီးယောင်ပြလျှင် သူရှုက်နေပြီကို
မင်းသူသိသည့်နှင့် စကားလမ်းကြောင်းပြောင်းလွှဲပေးလိုက်သည်။
ဒီတော့မှ နန်းတွေကိုပေါက်ရသွားသည်။ ကျေးဇူးတင်သောအကြည့်က
မျက်ဝန်းမှာပေါ်လာသည်။ မင်းသူတစ်ဦးတည်းသာသိလိုက်သည်။
နှစ်ယောက်စလုံး၏အတွင်းစိတ်တွင် တိတ်တခိုးနားလည်နေကြ
သည်မှာ အချိန်ကာလအတော်ကြာပါပြီ။

“နှစ်း။။။ ကျောင်းပါတ်ရင် ဘယ်အထိပြန်ရမှာလဲ၊ မြစ်ဖြီးနားတင်လား”

သည်နေ့ တစ်ချိန်အားသဖြင့် အင်းလျားကန်စောင်းက အကြော်ဆိုင်မှာ ထိုင်ဖြစ်သည်။ အကြော်စောင့်နေရသည်မို့ ရေနွေးပန်းကန်ထဲ ရေနွေးအနည်းငယ်ထည့်ပြီး ဆေးလိုက်သည်။ စပ်စုသည်ဟု ထင်မှာလည်း စိုးရိမ်မိသည်။ ရေနွေးအိုးပြန်ချုပြီး သူ့ကို မဂ္ဂံမရဲကြည့်လိုက်မိသည်။

“နှစ်းပြန်ရမှာက ဝေးတယ်လေ၊ ပူတာအိုကန် ဝေးသေးတယ်။ နောင်မွန်းထိပ်”

သူ့စကားရပ် သွားသည်။ ဆက်၍ ဆို လေမလားဟု မျှော်လင့်မိသည်။ ဒီတစ်ခါ နှစ်းက ရေနွေးငွေ့ထည့်ရင်း

“ဟိုမှာ သိပ်အေးတာ၊ တစ်နှစ်လုံး မိုးပျက်တယ်လို့ မရှိသလောက်ပဲ၊ အိမ်အလယ်မှာ မီးဖို့ပျိုးတယ်လေ၊ အဲဒီအေးမှာ အိပ်ရတာ၊ နှစ်းတို့ရှာ အဲ။။။ မြို့ပေါ့လေ၊ ပတ်လည်မှာ မိုးထိလဲတောင်ကြီးငါးလုံးက ပတ်ဝိုင်းထားတယ်”

သူ့အသံမှာ ဆွေးမြဲည့်နေသလိုပင်၊ ဆက်၍ မပြောတော့ပေါ့၊ မင်းသူ့က မေးစိသည်ကို အားနာသွားသည်။ သူလည်း ခံစားနေရသည်မှာ ထင်ရှားသည်။ အကြော်ထပ်မမှာတော့ဘဲ မင်းသူ့က ပိုက်ဆံရှင်းရန်ခေါ်လိုက်တော့သည်။

“နှစ်း ရွှင်းမယ်၊ မောင်လေး။။။ ဒီကယူလိုက်”

စီးပွားရေးတမဲ သို့လိုကြားမှုဖြတ်ကာ အမိပတိလမ်းမအတိုင်း လျော်လာခဲ့သည်။ သစ်ပုပ်ပင်က ရော်ရှုက်ပါတွေ ခနေပြီး၊ မကြာမီ နွောက်တော့မည်။ စာမေးပဲရက်ကပ်နေပြီး၊ ကွန်းခိုရာတမဲသို့လိုနှစ်မြေက ခွာကြေရတော့မည်။ သစ်ပုပ်ပင်ကိုင်းထက်မှာ သုည့်ကိုင်းယ် လွမ်းဖွယ်တေးသံကြားစပြုပြီး၊ စစ်ကိုင်းလမ်းနှင့်

အမိပတိလမ်းဆုံးထိ နှစ်ယောက်အတူ လမ်းလျောက်ခဲ့သည်။ လမ်းဆုံးရောက်လျှင် နှစ်းက စစ်ကိုင်းလမ်းဘက်ချိုး၍ အဆောင်ပြန်မည်။ မင်းသူ့က အမိပတိလမ်းအတိုင်း ဆက်လျောက်ရေးမည်။

အတွေးကိုယ်စိနှင့် သောကကိုရင်မှာပိုက်ကာ ခွဲကြရမည့် အချိန်နီးကပ်လာပြီ။ ချုပ်သည်ဟု မဖွင့်ဟဲခဲ့ဖူးသေးပေမယ့် တစ်ဦးပေါ်တစ်ဦး မေတ္တာရှိနေသည်ကို ဖွင့်မပြောလည်း သိနေကြသည်။ ရင်မှာသိရှိက်၍ထားသော်လည်း အကြော်နာမျက်ဝန်းက ပြောဆိုနေသည့် စကားသံလေးတွေ ဖုံးကွယ်၍မရ၊ အပြီးပန်းမည်၌ သို့ပင်ဆင်ပါစေ၊ အဆွေးစကားက တိမ်မြှုပ်၍မရ၊

“ကိုမင်းသူ့။။။ မမနိုင်ကို ဘာမှာလိုက်ဦးမလဲ”

နှစ်းက နှုတ်ဆက်စကားဆိုသည်။ လမ်းဆုံးရောက်နေပြုပဲ။ မမနိုင်နှင့်မတွေ့သည်မှာကြာပြီ။ သူလည်း စာတွေနှင့်အချိန်ကုန်နေလိမ့်မည်။

“ခွဲနှစ်တော် စာကြည့်ချိန်မှန်ပါတယ်လို့သာ ပြောပေးပါ”
နှစ်းက ပြုးရင်း ညင်သာစွာခေါ်းညိတ်လျက်

“စာကို စိတ်ပါလက်ပါကြည့်နော်၏။ ဟိုဟို ဒီဒီ တွေးမနေနဲ့”
နှစ်းက ခပ်တည်တည်နှင့်နောက်သွားသည်။ မင်းသူ၏ရင်မှာ

လှိုင်းခတ်၍သာကျွန်ရစ်ခဲ့သည်။ ရင်ထဲမှာ ဘာတွေ့ရှိနေသည်ကို နှစ်းသိနေသည်။ ရင်ခုန်သံကြားနေလေရော့သလား နှစ်းရယ်။

အမိပတိလမ်းပါကြီးပေါ်တွင် ကျောင်းသား၊ ကျောင်းသူများ၊ အရောင်အသွေးမျိုးစုံပြု့ သွားလာလှုပ်ရှားနေကြသည်။ မင်းသူတစ်ယောက်လည်း တက်ကြွလျက် ရည်မှန်းချက်အပြည့်ထားကာ မျက်မှန်ကိုင်းကို မြှင့်တင်၍ ထိုးကိုမြောက်၊ ဖနောင့်ကိုပေါက်လျက်

“ငါဟဲ ယောက်သား၊ ဒီနှစ် ဂုဏ်ထူးတန်းတက်နိုင်ရမယ်”

ဟု ကြွေးကြော်ကာ သထုဆောင်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းဘက် ကွေ့ထွက်လိုက်သည်။

“စောင့်နေရတာ ကြောသွားပြီလား”

အသံကြား၍မဟုကြည့်လိုက်မှ နှစ်းဖြစ်နေသည်။နောက်ဆုံးလက်ကျို့ကော်ငါးတက်ရက်လေးများမှာ အချိန်ကုန်လွယ်လွန်းသည်။ လာစောင့်ပါဆို၍ ခုံတန်းလေးမှာထိုင်ကာ သူအလာကိုမျှော်နေမိသည်။ မည်သည် အချိန်ကရောက် နေသည်ကိုသတိမထားလိုက်မိပါ။

“သိပ်မကြာသေးပါဘူး၊ ကျွန်တော်က RCဘက်ကလာမယ်ထင်လို့”

“ကိုခင်မောင်တွန်းတို့နဲ့တောင်တွေ့ခဲ့တယ်၊ ကိုမင်းသူပျောက်သွားလိုတဲ့၊ အဲဒါတွေ့ရင်ပြောပေးပါတဲ့၊ ဉာဏ်မှာဆုံးနေကျနေရာလေးကို အချိန်မိရောက်အောင်လာပါတဲ့”

“နှစ်း ဘာပြန်ပြောလိုက်လဲဟင်။။။”

“ဟုတ်ကဲ့လိုပဲပေါ့”

“သေရော့။။။”

“နှစ်း မှားသွားလိုလားဟင်။။။”

“မမှားပါဘူး၊ ကျွန်တော်က ဒီကောင်တွေကို တစ်ပတ်ရှိက်ပြီးလစ်လာတာ”

နှစ်းကို သွားစောင့်မည်ကိုသိလျက်နှင့် မသိကျိုးကျွန်ပြေကာနှစ်းကို အကြောင်ရှိက်လိုက်ခြင်းဖြစ်သည်။ အဆောင်၏ ဉာဏ်ကို စွန့်လွှတ်ကာ ပြောနိုင်းအပိုင်းက ရွှေပန်းရုပ်ရှင်ရုံးအနီးပျော်ပွဲစားရုံးတွင် ဆုံးကြောက်သူက စောင့်ရှုမည်၊ လူစုံမှုပွဲစမည်ဟု ပြောထားပြီးသားကို နှစ်းအား အသိပေးသလိုနှင့် မင်းသူကို ချောက်ချေသည်။ နှစ်းသိလျင် မမနိုင်ဆီရောက်ချေတော့မည်။ မင်းသူကိုတို့ ဒေါသထွေက်မိသည်။

“နှစ်းတို့က သိပ်မကြာပါဘူး၊ မိုးမခလမ်းကို ခကာပါ၊ တိချုပ်က မှာလို့”

“ကိုစွဲမရှိဘူး၊ သိပ်အရေးမကြီးပါဘူး၊ ပျော်ပွဲစားလေးတစ်ခုပါ”

နှစ်းက ဘာမှ ဆက်မဝပြာတော့ပေါ့။ နှစ်းယောက်သားဘွဲ့နှင့်သာင်လမ်းမှာထွေက်ကာ စီးပွားရေးတက္ကသိုလ်ကိုဖြတ်ပြီးပြည်လမ်းမဘက် ထွေက်ခဲ့သည်။ လေးဘီးတစ်စီးတား၍ စမ်းချောင်းသို့ ခရီးဆက်ခဲ့သည်။ မိုးမခလမ်းရောက်တော့ ဆရာမက အသင့်စောင့်ကြိုးနေသည်။

“လာလေ့။။။ ရှိခို့ စောသားပဲ၊ တိချုပ်က နောက်ကျမယ်လို့ထင်နေတာ၊ ထိုင်ကြ”

မင်းသူတို့နှစ်းယောက်ကို အအေးဖြင့်စည့်ခဲ့သည်။ နောက်အခန်းတွင်းမှ အထုပ်တစ်ထုပ်ယူလာကာ

“ဒါလေးပါ၊ သိပ်မမှားပါဘူးကွယ်၊ ကထိက ဒေါ်ခင်မော်မော်ကို ပေးပေးပါ၊ တိချုပ်လည်း အဆက်အသွယ်မရဖြစ်နေတာ၊ သမီးရောက်မှုပဲ သူတို့မြစ်ကြီးနားကောလိပ်မှာရှိနေတာ သိရတော့တယ်”

ရောက်တတ်ရာရာ စကားများပြောဆိုပြီး ပြန်လာခဲ့ကြသည်။ နှစ်းကိုကြည့်လိုက်တော့ မျက်နှာညီးနွမ်းနေသည်။ လေးပင်သော ခြေလှမ်းမှားနှင့် နှစ်းယောက်သားကြည့်မြင်လိုင်ဘက်ဆင်းခဲ့သည်။

“နှစ်း နေမကောင်းဘူးလားဟင်”

“နေကောင်းပါတယ်၊ စာမေးပွဲဖြေပြီးရင် နှစ်းတို့ ခွဲကြရေးမယ်နောင် ဘယ်အချိန်မှ ပြန်ဆုံးနိုင်မှုလဲဆုံးတာ မသိအောင်ဘဲလော်နှစ်းတို့အောင် အလည်တစ်ခေါက်လိုက်ခဲ့ပါလား”

မျှော်လင့်မထားသော နှစ်း၏ဖိတ်ခေါ်မှုကြောင့် မင်းသူဝိုင်းသာသွားသည်။

“ကျွန်တော်တစ်းယောက်တည်းလား နှစ်း”

နှစ်းကပြီး၍

“မဟုတ်ဘူးလေ၊ မမနိုင်ရော၊ သူငယ်ချင်းတွေအားလုံးကိုပေါ့၊ ရောက်ဖူးစေချင်တာပါ၊ နှစ်းတို့အရပ်ဒေသ ဘယ်လောက်လှသလဲ ဆိုတာ ပြချင်လို့”

ကိုယ်လိုရာ တွေးမိလိုက်သည်မို့ ရှုက်သွားသည်။ နှစ်းက သူငယ်ချင်းများအားလုံးကို ဖိတ်သည်။ အားလုံးကို တစ်စိတ်တည်းပဲ ထားသလား၊ သူကို နည်းနည်းလေးတောင် သံယောဇ် ပိုမဖြစ်ရော သလားဟု တွေးနေမိသည်။

“ကိုမင်းသူရော နှစ်းတို့ဒေသမှာ အပြီးလိုက်နေနိုင်ပါမလား ဟင်၊ ကျောင်းပြီးရင်ရော ဘာလုပ်မယ်စိတ်ကူးထားလဲ၊ နှစ်း သိလို့ရမလားဟင်”

မထင်ထားသောမေးခွန်းများနှင့် ထိုးနှုက်နေချေပြီ။ မင်းသူ ဆုံးအလျက်။

“အဲဒါပြောတာ၊ ဘဝမှာ စိတ်ကူးယဉ်လို့မရတာတွေ အများကြီးရှိတယ်၊ နှစ်းဆို ရန်ကုန်မှာနေချင်တယ်၊ ဒါပေမဲ့ တာဝန်မဲ့လို့မဖြစ်ဘူး၊ ပြည်နယ်ကိုပြန်ရမယ်၊ နှစ်းဒေသကို ရောက်အောင်ပြန်ရမယ်၊ ဒါဟာ သမိုင်းကပေးတဲ့ တာဝန်ပဲ၊ နှစ်းတို့ရဲ့မွေးရပ်ပြော ရော့တောင်တန်းတွေ၊ လျှို့တွေ၊ မြောင်တွေနဲ့ လမ်းပန်းဆက် သွယ်ရေး၊ အလွန်ခက်ခဲတယ်၊ ဒီခရီးကနေ လျှမ်းမြှင်နေရတဲ့ တောင်ယာတဲ့ကို တစ်နေကုန် တက်လိုက် ဆင်းလိုက်နဲ့ ညေနေစောင်းပါမှ ရောက်တယ်လေ၊ စားရတာလည်း ဆန်ရယ်လို့ သီးသန့်မစားနိုင်ဘူး၊ တစ်နေရာနဲ့ တစ်ဒေသ လမ်းပန်းအဆက်သွယ်မကောင်းတော့ ဒေသထွက် ပြောင်းဆန်ကို အားထားစားရတယ်၊ နှစ်းတို့ကတော့ ရှိုးနေပြီလေ၊ နှစ်းတို့ နောင်မွန်မှာ တော့တွေ၊ တောင်ကြီးတွေ ပိုတ်ဆီးထားလို့ သွားရေးလာရေးက ခက်ခဲတဲ့ နေရာပါ၊ တောင်ကြီးငါးလုံးက

ပိုတ်ဆီးထားတာ၊ လက်ခတ်လက်ဝါးတောင်တန်း၊ နဆိုင်းရိန် တောင်တန်း၊ ဝေဖိတောင်တန်း၊ ဖရန်တောင်တန်း၊ ရှုန်လုတ် တောင်တန်းကြီးတွေ၊ အဲဒီတော့တောင်တွေရဲ့သဘာဝကို စာဖွဲ့၊ မယ်ဆို ကုန်နိုင်စရာမရှိဘူးလေ၊ နေရာင်အနှစ်အရင့်မှာလိုက်ပြီး အရောင်ပြောင်းသွားတဲ့ သဘာဝပန်းချိကားတစ်ချပ်ကိုကြည့်နေရ သလိုပဲ၊ မရှိုးနိုင်ဘူး

နောက်ပြီး တရုတ်နဲ့အိန္ဒိယနယ်စပ်တစ်လျှောက် မိုင်နဲ့ တွက်ရင် တစ်ရဲ့ငါးဆယ်လောက်ရှုည်လျားတဲ့ တိပက်နှင့်မြန်မာ နယ်စပ်ကတောင်တန်းကြီးဆို မျက်စိတ်ဆုံးပဲ၊ ပက်ကိုင် တောင်ကြားကနေသွားရင် အာသံ၊ မကိုပူရကို ရောက်တယ်၊ မြန်မာပြည်မြောက်ဖျားဆိုတော့ ဥထ္ထရယ်စွန်းတန်း ဖြတ်ခဲ့လို့ ဥထ္ထရဒေသလည်းရပါတယ် ကိုမင်းသူ၊ ဒိုင်ဖုတ် လားတောင်ဆို ပေ (၁၇၁၀၀) နီးပါးမြင့်တယ်လေ၊ နောက်ပြီး နှစ်းတို့မြို့အနီးမှာ ‘တဆာရေတံခွန်’ရှိတယ်၊ တဆာချောင်းရဲ့ အမြင့်ပေ (၁၀၀)ကနေ အောက်ကိုစီးဆင်းတာလေ၊ သိပ်လှတာ ပါပဲ၊ နောင်းမှုမြင့်ရတဲ့ ခါကာဘို့ရာအိုတောင်နဲ့ ရော့တောင်တန်း ရှုခင်းတွေကလည်း ဘာနဲ့မှုလဲလှယ်ယူလို့မရတဲ့ သဘာဝရဲ့ အလှအပူခြင်းအမွှေတွေလေ၊ ဒါက သဘာဝအလှပဲရို့သေးတယ်၊

အဖွဲ့ရားသခင်က ပေးထားခဲ့တဲ့ သဘာဝမြေကြီးထဲက သံ၊ ဘော်၊ ငွေတွေရတယ်၊ မြေအရောင်ကိုလိုက်ပြီး သတ္တုတွေ ရတယ်၊ ဘာလို့သေးလဲ၊ ဆန်ပါးစိုက်တာက နည်းနည်းလေး၊ ‘မေခနဲ့မလို့’ မြစ်ဝှုံးလောက်မှာသာ တောင်ယာစပါး၊ ရူးထိုး စပါးကို လေ့ခါးထောင်နည်းနဲ့ အနည်းအကျဉ်းပဲစိုက်ပျိုးနိုင်တယ်၊ ဒေသတစ်ခဲလုံး တောင်ကုန်းတောင်တန်း ထူထပ်တယ်၊ ရော့တောင် တွေ ရှိုးနေတယ်လေ၊ ဆီးနှင့်ကျေတာများလွန်းတယ်၊ အအေးလွန်က

တာကြောင့် သီးနှံတွေ မဖြစ်ထွန်းဘူးဆိုတာထက် ထင်သလောက မရဘူး၊ အဲဒါ နှစ်းနေတဲ့ ဒေသပဲ၊ ဂိုက်နေနိုင်ပဲ့မလားဟင်”

မင်းသူကို ကြည့်၍ ချစ်ချင်စွာ ယူပြုးနှင့် စိတ်ဝင် စားအောင် စီကာပတ်ကုံးပြောပြတတ်သည်။ ရေခဲတောင်တန်း ဒေသကို အတော်ချစ်မြတ်နိုးသည်။ တိုင်းရင်းသူ ရဝမ်က မင်းသူ ချစ်နေသည်ကို သိသည်။ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်မပြောနိုင် ခဲ့သော်လည်း သူဘက်က ရှင်းသည်။ မင်းသူ တွေဝေသွားသည်။ အချစ်ဆိုသည်မှာ စိတ်၏ဆန္ဒနှင့် စိတ်ကူးယဉ်ဆန်နေ၍ မရ။ လက်တွေ့ဘဝများက ကွာခြားသည်။

“နှစ်းပြောတဲ့ ပြောင်းဆန်ဆိုတာ ဘယ်လိုစားရတာလဲ၊ ကျွန်တော် မသိလိုပါ”

“ကြော် ကို မင်းသူ ရယ် . . . ပြောင်းဆန် ဆို တာက ပြောင်းစွေတွေကို မောင်းဆုံတို့၊ လက်ထောင်းဆုံတွေမှာထည့်၊ ကျည်ပွေ့နဲ့လေးစိတ်ကဲရုံထောင်းထားတဲ့ ပြောင်းဆန်အသား တွေကို ထမင်းချက်သလို ချက်စားရတာလေ၊ ရေခဲန်းလည်းချက် တယ်၊ ထမင်းရည်နဲ့ချက်လည်းရတယ် ကိုမင်းသူရဲ့”

အထင်သေးသွားရော့သလားဟု ထင်မိသည်။ အမှုန်တော့ မင်းသူ တကယ်မသိတာပါ။ ဆန်ကို ထမင်းအိုးထဲကရသည်ဟု ထင်ခဲ့သော လူတန်းစားများထဲတွင် မင်းသူပါဝင်ခဲ့ချေပြီ။

“ကျွန်တော် နှစ်းတို့ငှာနေကို လိုက်ခဲ့ပါ့မယ်၊ ဒါပေမဲ့ ခုံမဟုတ်သေးဘူး၊ ရည်မှုန်းချက်တစ်ခုရှိနေတယ်၊ အဲဒါလေးပြီးရင် ပေါ့လေ၊ ကျောင်းပြီးရင်တော့ . . .”

နှုတ်ကပြောမထွက်ရဲ၊ ဒေသကို မစွန်းရဲသူဟု နှစ်းကို မမြင်စေလိုပေ။ နှစ်းပင်လျှင် ဖွံ့ဖြိုးမှုနည်းပါးသော သူ့အရပ်၊ သူ့ဒေသအတွက် ဘဝကိုရင်းနှီးမြှုပ်နှံနိုင်ပါလျှင် ယောကျား

တစ်ယောက် ဖြစ်သောမင်းသူ အတွက် တစ်မျှင်တည်းသော ကြိုးသည်က နှစ်းသာလျှင်ဖြစ်သည်ကို သူသိရော့သလား နှစ်းရယ်။
× × × ×

စနေနေ့ ကျောင်းပိတ်သဖြင့် မင်းသူ၊ ခင်မောင်ထွန်းနှင့် မောင်မောင်လေးတို့သုံးယောက်သား ရွှေတိဂုံဘုရားသို့ ထွက်လာ ခဲ့ကြသည်။ အနောက်ဘက် စောင်းတန်းကတက်၊ လက်ယာရစ်ပတ် လိုက်ကာ ဒေါ်မမလေးတန်ဆောင်းတွင် ဝင်ထိုင်လိုက်သည်။ ရွှေတိဂုံဘုရားတွင် ဘုရားဖူးသူများဖြင့် စည်ကားနေသည်။ နှစ်းတို့နှင့် ဘုရားဖူးသူများဖြင့် စည်ကားကြောင်းကို ပြန်၍ အမှတ်ရနေမီသည်။ ခေါင်းလောင်းထိုးသံ၊ အမျှပေးဝေသံများနှင့် ကြည်နှုံးဖွယ်၊ ရယ်၍ ရွှေ့လေးများကို မေ့မရနိုင်ပေ။

“ဘာလိုလိုနဲ့ နွေကျောင်းပိတ်တော့မယ်”

မေ့ထားလိုသော်လည်း အဆွေးထုပ်ကို မောင်မောင်လေးက ဖြေချသည်။ ဘုရားကို နှစ်းတို့နှင့်ရောက်ပြီးနောက် ယခုတစ်ကြိမ် ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ ခင်မောင်ထွန်းက ဘာမှ ပြန်မပြောဘဲ မင်းသူကိုသာကြည့်နေသည်။ မင်းသူ ဘာတွေ့နေသည်ကို သူသိနေသည်။ ဘုရားထိုးတော်မှ လွှုင့်ပျံ့လာသည့် သံစုံ ခေါင်းလောင်းသံစဉ်လေးများ၊ နားဝတွင် ချို့မြို့နှုံးဝင်လာသည်။

“မင်းသူ မင်းနဲ့နှစ်း အခြေအနေဘယ်လိုလဲ၊ ကျောင်းတွေ လည်း ပိတ်တော့မယ်လဲ”

“မပြောရသေးပါဘူးကွား၊ အခွင့်အရေးတော့ ရပါတယ်၊ ဒါပေမဲ့ ပြောမထွက်ရက်ဘူး ဖြစ်နေတယ်”

“ဘာ မင်းကလည်း ချစ်တယ်လို့ပြောရမှာ ခြိမ်းခြောက်တာမှ မဟုတ်တာ၊ အပြစ်တော့ မဆိုလောက်ပါဘူး”

“မဟုတ်ဘူးကဲ မောင်မောင်လေးရဲ့ . . . ငါကို အခွင့်အရေးသမားလို့ ထင်ဘွားမှာ ဖိုးရိမ်နေတယ်ကွာ”

“ငါတို့က မင်း ဖွင့်ပြောပြီးလောက်ပြီလို့ ထင်နေတာ၊ တော်သေးတယ်၊ မနေ့က စကားမလွန်မိလို့သာပေါ့”

အနီးမှ ဖြောက်လျောက်သွားသော ဗယာကြော်သည်ကို လက်ပြခေါ်ရင်း မောင်မောင်လေးက ပြောသည်။ အပြစ် တင်နေခြင်းတော့မဟုတ်ပါ။ မင်းသူကို အားမလို့ အားမရဖြစ်နေကြသည်။

ခင်မောင်ထွန်းက

“မင်းတို့နှင့်ယောက် အဆင်ပြောပြီစေတော့ဆိုတဲ့ စေတနာနဲ့ ငါတို့က မင်းတို့နဲ့မလိုက်ဘူး၊ အလိုက်တသိ ရှောင်နေတယ်၊ ခုတော့ ကိုယ့်လူက ဘာဆိုဘာမှာ . . .”

“ပြီးတော့ နန်းက မမနိုင်ရဲ့သူငယ်ချင်းလေ”

“ဘာလဲ မင်းထက် အသက်ကြီးနေလိုလား”

မောင်မောင်လေးက ဗယာကြော်ထုပ်ကို လှမ်းပေးရင်းပြောသည်။ အဝေးသို့ရောက်နေပြီဖြစ်သော ဗယာကြော်သည် ကူလားလေးကိုကြည့်ကာ

“အချို့မှာ ပုံသဏ္ဌာန်မရှိဘူး၊ အကောင်အထည်လည်း မရှိဘူး၊ စွမ်းအားတော့ရှိနေတယ်၊ အဲဒါတွေ မင်းတို့ယုံသလား”

မောင်မောင်လေးက ပါမောက္ခတစ်ယောက်၏လေသံမျိုးနှင့် ခင်တည်တည်ပြောသည်။ လက်ဖက်က ငရှုတ်သီးကြော် တစ်တောင့် ကိုက်လိုက်၊ ဗယာကြော်တစ်ခုဝါးလိုက်နှင့် စကားကြီး စကားကျယ်ပြောနေသည်။

“မင်းတို့ ဘာပဲပြောပြော၊ ငါကတော့ မမနိုင်ကိုချစ်တယ်ကွာ၊ ကျောင်းတွေမပိတ်ခင်မှာ ဖွင့်ပြောမယ်၊ အဲဒါ မင်းသူ ဘယ်လို့ သဘောရလဲ ယောက်ဖဲ့”

အတည်ပေါက်နှင့်ခင်မောင်ထွန်းကပြောသည်။ မင်းသူ ထင်ထားလျှင် မလွှဲပါ။ မမနိုင်၏ကိစ္စအတော်များများကို ခင်မောင်ထွန်းလုပ်ပေးနေသည်။ ပိရိယည်။ နှစ်ဦးစလုံး အပြောအဆိုပြောင်းလဲလာသည်။ ဒဿနဆရာကြီး မောင်မောင်လေးက မည်သူကိုမှုစိတ်ဝင်စားပုံမရ။ အတွေးတွင် နစ်များလျက်ရှိသည်။

မိန်းမပျိုးလေးများ ခိုစာကျေးနေသည်ကို ငေးကြည့်ရင်း ခင်မောင်ထွန်းကို ပြန်မပြောမဲ့။ အချို့မှာ မျက်စိမရှိဘူးဟု ကြားခဲ့ဖူးသည်။ မမနိုင်က ခင်မောင်ထွန်းထက် အသက် အနည်းငယ်ကြီးသည်။ ကြမြန်ရှင်မမ မည်သို့အကြောင်းပြု၍ ရှောင်ထွက်လေမည်နည်း၊ တစ်ဖက်က သူငယ်ချင်း၊ တစ်ဦးက အစ်မလို့ သံယောဇ်ရှိရှိသူ။ မသိသလိုနေပေးလိုက်ခြင်းသည် သူတို့အတွက် ကောင်းလိမ့်မည်ဟု မင်းသူ တွေးမိလိုက်သည်။

ခင်မောင်ထွန်းက မမနိုင်၏အလှနှင့်ချစ်စရာကောင်းသည် မျက်နှာ၊ စာနာထောက်ထားတတ်သည့်စိတ်ဓာတ်နှင့် ခင်မင်တွယ်တာဖွယ်ရာအကြောင်းလေးများကို တက္ကလိုလ်၏အလှနှင့် တင်စား၍ အမွှမ်းတင်နေသည်။ မြေကျွန်းညီတွင် ခကာတာများကွန်းခို့ ပညာသင်ခဲ့ရသည့်နေ့ရက်များတွင် အလှုပောက်ရှိဘူးရင်မ မမနိုင်ကို သူစတွေ့စဉ်က မောင်မယ်သစ်လွင်ကြိုဆိုပဲညောက်၏ စင်မြင့်ပေါ်မှာ မဟုတ်။ အခမ်းအနား အစီအစဉ်ကြေညာသူ၏နေရာတွင် အသံရှုင်ကို စိတ်ဝင်စား၍ ကြည့်မိရာမှ မမနိုင်ကို စတင် စွဲလမ်းခဲ့ရသည်။ ထိုစဉ်က သူငယ်ချင်းမင်းသူနှင့် ပတ်သက်ခဲ့လိမ့်မည်ဟု သူမထင်ခဲ့မဲ့၊ နောင်မှုသာ သူငယ်ချင်းမင်းသူ၏အစ်မ ဆုံးသည်ကို သိခဲ့ရသည်။

လို့ယခင်ကပင် မင်းသူကို ခင်မင်သည်။ နောက်ပိုင်း၌ မမနိုင်၏ကိုယ်ရေးကိစ္စများ သူငယ်ချင်းမင်းသူနှင့် အတူ

နှစ်ယောက်ကူညီဆောင်ရွက်ရင်းဖြင့် မမနိုင်၏ခင်မင်မှုကို အရယူနိုင်ခဲ့သည့်အတွက် မင်းသူကို ကျေးဇူးတင်သည်။ ထို့ကြောင့် နှစ်းနှင့် မင်းသူတို့ကိစ္စများကို မမနိုင်အား သွယ်ပိုက်၍ အသိပေးကာ ကူညီနိုင်ရန် တွန်းအားပေးခဲ့ခြင်းဖြစ်ကြောင်း ခင်မောင်ထွန်းက ပြောပြနေသည်။ သူပြောနေသည်ကို မင်းသူ မကြားတစ်ချက်၊ ကြားတစ်ချက်။ သေချာသည်က မမနိုင်ကို သူ ချစ်ခွင့်မပန်ရသေး။ ယခုမှ အားမွေးလျက်သာရှိသေးသည်။

သူလည်း ကိုယ့်လိုပါပဲ။ မင်းသူက သူတို့ကို နှစ်းနှင့်ပတ်သက်သည် စကားတစ်ခွန်းမှုဖွင့်ဟ၍ မပြောဖြစ်။ အချိန်ကာလ ဆိုသည်က အမျိုးမျိုးပြောင်းလဲ၍နေသည်။ ကောင်းကင်ပေါ်က မိုးတိမ်ပမာ။ တစ်ခါတစ်ရုံ တိမ်ကညီမည်းလျက်နှင့် လျှပ်ရောင်လက်သည်။ လုပ်သည့် ညချိုးမှာသာသည့်လကို မိုးခြိမ်းသံပေး၍ ခြိမ်းခြောက်သည်။ တိမ်ပုပ်တွေဖုံးအုပ်သည်နှင့် အလှုအပတွေ ပျောက်ဆုံးကုန်ရပြီ။ တဒဂ်တောင် ပိုင်စိုး၍မရ။

ဘုရားမှာကပ်လျှိုထားသည့် ပန်းပေါင်းစုံ၏ရန်များ မွေးပုံး ကြိုင်လှိုင်၍လာသည်။ ခရော်ရန်းသင်းသင်းက မွေးလှသည်။ စံပယ်ရန်းက ဦးလျှင် ခရေပန်း၏ရန်းကိုလွှမ်းသည်။ လောက၏ ဓမ္မတာပင်။ ယောက်ယက်ခတ်နေသောအတွေးများက နှစ်းဆီ ရောက်လိုက်၊ ပြန်လာလိုက်နှင့်။ အမွေးတိုင်မျိုးစုံတို့၏ရန်းများ ကြောင့် ခေါင်းကိုက်လာသည်။ သောက်လေ့သောက်ထမရှိသော အရက်ကို သောက်ခဲ့မိသည်။ နောက်နေ့ စနေကျောင်းပိတ်ရက် ကိစ္စမရှိ။ သို့သော် ဘုရားရောက်မှ ပြန်၍ စဉ်းစားမိသည်က ဘာအတွက်သောက်တာလဲ။ နှစ်းအတွက်လား၊ ရင်ထဲမှာ ခံစားနေရ၍လား။ အကြောင်းပြချက်မခိုင်လုံး။ အခိုပွာယ်မရှိသော အလုပ်ကိုမှ လုပ်ခဲ့မိသည်။ နှစ်းသာ သိသွားခဲ့လျှင် ဆင်ခြေ

ပေးစရာမရှိ။ မမနိုင်သိလျှင်တော့ ကောင်းချီးပြောဖွယ်ရာ စကားမရှိတော့ပေ။

ဗဟန်းကြားတောရလမ်းထဲက ထမင်းဆိုင်လေးတွင် နံနက်စာစားခဲ့ကြသည်။ အဆောင်ရောက်တော့ သော့ကွွဲးတွင် စာတစ်စောင်ချိတ်လျက်တွေ့ရသည်။ မမနိုင်က ညနေ အဆောင်ခကေလာခဲ့ရန် လူကြံ့ဖြင့် မှာလိုက်သည့်စာ ဖြစ်သည်။ မတွေ့တာ ကြာပြီ။ အခရားကြီးကိစ္စများရှိနေရော့သလား။ အဆူများ ခံနေရေးမှာလား မသိ။ နှစ်းနှင့် ဆရာမဆီမှာအပြန်တွင် မင်းသူ မြေနိကုန်းပော်ပွဲစားရုံအနီး ဆင်းနေခဲ့သည်။ မောင်မောင်လေး ထွက်ကြိုးသည်ကို နှစ်းမြင်လိုက်သည်။ မမနိုင်ကို ပြန်ပြောလျှင် အဆူခံရဖို့သေချာပြီ။ ကျောင်းသားနှင့် ပော်ပွဲစားရုံက မည်သိမှုမသက်ဆိုင်။ ဂုဏ်ထူးတန်းမိစေရမည်ဟု မမနိုင်ကို မင်းသူ ကတိပေးခဲ့ဖူးသည်။

× × × × ×

ထမင်းစားဆောင်တွင် မင်းသူထက် အရင်ရောက်နှင့် နေသော ကျောင်းသား သုံးလေးဦးရှိနေသည်။ သန်းဦးက အိမ်က ပို့ပေးလိုက်သည် ဗာလချောင်ကြိုးလာထည့်ပေးသည်။

“ဟောကောင် မင်းအတွက် စာတစ်စောင် မမတစ်ယောက်က ပေးလိုက်လို့ ငါ မင်းအခန်းက သော့ချိတ်မှာ ညှပ်ထားခဲ့တယ် တွေ့လား”

“အေး တွေ့တယ် သူငယ်ချင်း တစ်ဗွန်းနဲ့မရတဲ့နော်”

“ဟာ စားပါကွာ၊ ငါက မင်းမကြိုးကိုဘူးလိုပါကွာ”

ဟင်းသူးကို မင်းသူရှေ့တွင်ချကာ ခုံတစ်ခု ခွဲထိုင်လိုက သည်။ ထမင်းစားဖော်စားဖက်များ တစ်မြို့စီနော်၊ တစ်နောရာ

တည်းမှာ လာဆုံစည်းကြသည်။ ကျောင်းနေဖက် သူငယ်ချင်း။ တစ်ခါတစ်ရုံ ထမင်းစားဆောင်မှာဆုံ၍ အိမ်ကပို့သော ဟင်းများကို သူငယ်ချင်းများနှင့် ပိုင်း၍ စားလိုက်ကြသည်။ တစ်ရက်နှင့် ကုန်လည်း နှုန်းမြောတွန့်တို့စိတ် မရှိကြပေ။

ကန်တီးကစောင့်ဆုံ၍ ကြိုတင်ရောက်ရန်စိတ်စောပြီးလာခဲ့သော်လည်း ရောက်နှင့်သူက မမနိုင်ဖြစ်နေသည်။ စာအုပ်တစ်အုပ်နှင့် အလုပ်ရှုပ်နေသည်။ မင်းသူကိုမြင်လျင် ဖတ်လက်စစာအုပ်ကိုပိတ်၍ ထိုင်ရန်လက်ဟန်ဖြင့်ပြုသည်။

“ရောက်နေတာကြာပြီလား မမနိုင်”

သွားတက်ကလေးပေါ်အောင် ပြုးပြုးပြုး သူ၏ကင်းနှစ်အနက်ရောင်လေးကိုဖွင့်၍ စာရွက်ခေါက်တစ်ခုကို ထုတ်လိုက်သည်။

“မင်းရွှေ့လေးပဲ”

မမနိုင်ကမ်းပေးသည့် စာခေါက်ကလေးယူ၍ ဖတ်လိုက်သည်။ အုံအားသင့်သွားသည်။ သူ့အိုး လူမိသလို ခေါင်းင့်လိုက်သည်။

“ညကအဆောင်မှာ နှစ်းက ဒီစာလေး မင်းကို ပေးပေါ်တဲ့။ သူကတော့ အေးအေးပါတယ်၊ မမ အခင်မင်ဆုံးသူငယ်ချင်းဆုံးမှုများသူးပေါ့ စာလည်းကြားစားတာပဲ၊ မင်းထက်တော့ အသက်ကြီးမယ်၊ မမထက်တော့ ငယ်မယ်ထင်တယ်၊ စာက တခြားတွေထဲးမပါဘူး၊ စာမေးပွဲတွေပြီးရင်အပြန်မှာ အဆောင်ကနေ မီးရထားဘူးတာရုံလိုက်ပို့စေချင်ပဲ့၊ မင်းကရော ဘယ်လိုလဲ၊ ဖြေနိုင်ရဲ့လား”

“မှန်းဆထားတာတော့ ဖြစ်မယ်ထင်ပါရဲ့၊ မမနိုင်ရော”

“အေး အခြေအနေကောင်းပါတယ်၊ ငါ ကျောင်းကမခွာချင်သေးဘူး၊ ကျောင်းပြီးရင် ဆရာမပဲပြန်လုပ်မယ်၊ နှစ်းက မျက်နှာသိပ်မကြည်လင်ဘူး၊ စာတော့ဖြေနိုင်ပုံရပါတယ်၊ တစ်နေ့က

ရေခဲတောင်ဘက်က လူတစ်ယောက် နှစ်းကို လာတွေ့တယ်၊ အဲဒီနောက်ပိုင်းမှာ မျက်နှာပျက်တာပဲ၊ မေးလည်း မပြောဘူး၊ သူတစ်ယောက်တည်းပဲ ခံစားမယ်တဲ့၊ အခြားဘယ်သူ့ကိုမှ စိတ်မဆင်းရဲစေချင်ဘူးလိုပြောတယ်၊ အဲဒါတော့ မင်းသူ နှင့်ကို ရည်ရွယ်ပြောတယ်လို့ မမနိုင်ကတော့ ထင်တယ်”

“ကျွန်တော် နှစ်းကိုဘာမှာမပြောရသေးဘူး၊ မမနိုင်၊ ပြောမထွက်ရက်ဘူးလေ”

“အောင်မယ် မင်းသူ နင်မပြောလည်း တိုက သိပြီးသားနော်၊ နှစ်းက ပို့တောင်သိသေးတယ်”

“ဗျာ”

မမနိုင်က ရယ်ကျကျနှင့်ကြည့်သည်။ မင်းသူက ဟန်ဆောင်ခြင်း အတတ်ပညာနည်းပါးသည်။ သူရေးပေးလိုက်သည့်စာကရိုးရိုးလေးပါ၊ ဘူးတာကိုလိုက်ပို့ပေးဖို့ အကူအညီတောင်းခြင်းသာဖြစ်သည်။

“နှစ်းလည်း လိုက်မလိုပါ၊ သွားခါန်းမှ ဟိုနေ့ကရောက်လာတဲ့ သူက ထပ်ရောက်လာပြီး စာတစ်စောင်ပေးလိုက်တာ ပြင်တယ်၊ ဒါနဲ့မလိုက်ဖြစ်တာ၊ စာလေးတစ်စောင်ရေးပေးလိုက်လို့ ငါကပြောတာနဲ့ သူကရေးပေးလိုက်တဲ့ စာပဲ၊ နှင့်ကိုစွင်လို့ ဘက်ဘက်ပြောတာ၊ နှစ်းကတောင် နောက်လိုက်သေးတယ်၊ ကလေးကို သိပ်မစနေပါနဲ့တဲ့၊ ငိုနေရင် ချော့စရာမရှိဘူးလို့ ပြောလိုက်တယ်ဟ”

“မမနိုင်ကလည်း လုပ်တော့မယ်၊ အဲဖီပညာတွေ ဘယ်ကသင်ထားလဲ”

ပွင့်လင်းသော မမနိုင်ကို ဖွင့်မမေးရဲသေးသောကိစ္စရှိသည်။ ခင်မောင်ထွန်းနှင့်ကိစ္စဲ့၊ သူတို့နှစ်ယောက် ဘယ်အခြေအနေ

ရောက်နေပြီလဆိုတာ မင်းသူသိချင်သည်။ ယခုတလော
ခင်မောင်ထွန်းတို့နှင့် မတွေ့ဖြစ်သည်မှာကြောသွားပြီ။ တက္ကသိုလ်
အုပ်ချုပ်ရေးဌာနရုံးရွှေ သစ်ပုပ်ပင်မှ ရွှေကဗောင်းများ လေအလှုပ်
မှာ တဖြတ်ဖြတ်ကြော တစ်နှစ်လုံး မို့တွယ်ခဲ့သည့် ရွှေကဗောင်းများ
ငွေကာ ဂိုက်ကာဖြင့် လေရှုံးနှင့်အတူ ဝဲပျောက်သည်။

အချို့က စာမေးပွဲတွေ ပြီးကုန်ပြီ။ ဂုဏ်ထူးတန်းက
အနည်းငယ်နောက်ကျမှုပြီးသည်။ ဖြေဆိုပြီးသွားပြီမို့ ဒေသ
ပြန်ကြရန် လုံးပန်းကြသည့်အထဲတွင် နှစ်းလည်းပါသည်။ သည်နှစ်
တက္ကသိုလ်မဂ္ဂင်းထုတ်မည်။ ဆရာတီးနှစ်းဝေက အနုပညာ
အသင်းမှုကျောင်းသားအချို့ကို ဂိုင်းကူရန် ခေါ်ထားသည့်
အထဲတွင် မင်းသူလည်းပါသည်။ ထိုကြောင့် သထုံးဆောင်မှ ရာမည်
ဆောင်တွင် ခက္ခပြောင်းနေရမည်။

“ဒါဆို ကိုမင်းသူ အိမ်မပြန်ဘူးပေါ့နော်”

သစ်ပုပ်ပင်အနီး ရေတမာပင်အုပ်စုက နောက် အံတူအုံဟု
ပြင်ဆင်ထားဟန်ရှိသည်။ ရွှေကဗောင်းတွေ သိပ်မကြေပေါ့

“နှစ်းရော ပြန်ရက်သတ်မှတ်ပြီးရင် ပြောလေ”

စကားများ ရွှေးပါလွန်းလှသည်။ ရင်ထဲက ဆွေးရိပ်တွေ
မျက်နှာမှာ ပေါ်နေချေလောက်ပြီ။ နှစ်းက အချိန်ကြာသည်အထိ
အသံမထွက်လာပေါ့

“အမှန်ပြောရရင် ဒီနှစ် နှစ်းမပြန်တော့ဘူးလို့ ဆုံးဖြတ်
ထားတာ၊ တက္ကသိုလ်အုပ်ချုပ်ရေးဌာနမှာ ခွင့်တောင်းပြီး
အဆောင်နေခွင့်တင်မလို့ဘာ၊ ခုတော့ မဖြစ်တော့ဘူးလေ၊
နောက်ပိုင်းကပြန်လာဖို့ခေါ်နေတယ်၊ ဘဝက မရောရပါဘူး
ကိုမင်းသူရယ်၊ ကိုယ်ဖြစ်ချင်သလိုမဖြစ်၊ သူဖြစ်လို့ရာဖြစ်တာပါပဲ၊
အားလုံးဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲလေ”

ဆွေးဆွေးမြည့်မြည့် ကြေကွဲသည့် ရင်လှိုင်းခတ်သံသည်
မင်းသူ၏ရင်ကို ကူးစက်လာနေချေပြီ။

“မမနိုင်က စာခေါက်ကလေးထုတ်ပေးတော့ အုံအားသင့်မိ
တယ်၊ နှစ်းက အမြတ်မှုမှာနေကျလေ၊ အဲဒါစာတစ်တန်း
ပေတစ်တန်းဆိုတော့ ထူးဆန်းနေတာပေါ့”

နှစ်းက ရယ်သံလွင်လွင်လေးနှင့် မင်းသူကို ကြည့်ပြီးပြီးသည်။

“ကြော် ဒါလား၊ နှစ်းကလိုက်လာမလိုပါ၊ ပြီး ကိုယ်တိုင်
ပြောပြီးမှ အကူအညီတောင်းမယ်ပေါ့၊ ဒါပေမဲ့ သွားခါနီးမှ နှစ်းတို့
နယ်က ဓည့်သည်ရောက်လာလို့ မလိုက်ဖြစ်တော့တာ၊ မမနိုင်က
စာရေးပေးလိုက်ပါတဲ့၊ သူမှာမောက်မှုစိုးလို့တဲ့လေ၊ တကယ်ပဲ
အတော်ကိုနောက်တယ်”

နှစ်းက သူဟာသူပြောပြီး ဘာတွေသဘောကျသွားသည်
မသိ၊ အပြစ်ကင်းစင်သည့် ကလေးတစ်ယောက်နှယ် ရယ်နေသည်။
ပါးစုံနှစ်ဖက်က အနီးရောင်သန်းလျက်ပင်။

“ကျွန်ုတ် လိုက်ပို့ပါမယ် နှစ်းရယ်၊ မပြောလည်း
ကျွန်ုတ်က လိုက်ပို့ပေးဖို့ ပြင်ဆင်ထားပြီးသားပါ”

မင်းသူရဲ့အသံတွေ သာမန်ဟုတ်ပါရဲ့လား၊ ဆွေးမြည့်သံ
ရင်လှိုင်းခတ်သံ၊ ဟန်ဆောင်မှုကင်းစွာနဲ့ ပါများသွားလေရော့
သလားဟု ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်မိသည်။ သံယောဇ်ဆိုတာ
များလား၊ ဒါမှုမဟုတ် အချိစိုးတာများလား နှစ်းရယ်။ ဖြစ်နိုင်လျှင်
နှစ်းနှင့် ဒေးမနေချင်။ နှစ်းသာ ခေါ်မည်ဆုံးလျှင် ရော့တောင်
ပေါ်ထိ လိုက်ပို့ပါရစေ၊ လျှို့တွေ့၊ မြောင်တွေ့ပဲ ဖြတ်ကျော်ရပါစေ
မောအုံမထင်မိပါ။

“ပြန်ရက်တောင် မသတ်မှတ်နိုင်သေးပါဘူး၊ ဒါပေမဲ့
ကိုမင်းသူကိုပဲလိုက်ပို့စေချင်တာပါ”

တိတ်ဆိတ်သွားသောစကားသံများက သည်းမခံနှင့်လောက်အောင် ကန္တာပြေးသွားသည့်နယ်ပင်။

သစ်တိုပင်လမ်းကလေးအတိုင်း နှစ်ယောက်လျှောက်လာခဲ့သည်။ အုံဆိုင်းညီ့မြှင့်းနေသည့် တဗ္ဗာဆိုလ်နယ်မြေအတွင်းထင် နှစ်းနှင့်မင်းသူတို့နှစ်ယောက်တည်း ရှိနေသည်ဟု ထင်ရသည်။ အင်းလားကန်ကိုဖြတ်၍တိုက်ခတ်လာသည့် လေပြည်လေညင်းသည်လည်း ပူလောင်နေသောရှင်ခွင့်ကို အေးမြှုနှင့်မည်မထင်။ တရုတ်စကားပွင့်လေးများ မြေမှာ ပြန်ကျေနေသည်။ နှစ်ယောက်သား ဦးချစ်ဆိုင်ဘက် မတိုင်ပင်ဘဲ လျှောက်လာခဲ့သည်။ လေပြည်လေညင်းနှင့်အတူ စွဲယ်တော်ရွက်ကလေးတစ်ရွက် ရွှေပို့တိုက်လွှေ့လာသည်။ သစ်ပင်အောက်ရှိစားပွဲတွင် ဝင်ထိုင်လိုက်သည်။ စားပွဲထိုးလေးက မင်းသူတို့နှင့်ရင်းနှီးနေဖြူမှု အထူးမှာနေစရာမလို့။ မင်းသူအတွက် လက်ဖက်ရည်တစ်ခွဲကို နှင့် နှစ်းအတွက် ကော်ပြန့်လိပ်တစ်ပွဲ၊ ကော်ဖိတ်ခွဲက်အသင့်ရောက်လာသည်။ ကျောင်းပိတ်ရန် နောက်ဆုံးနောက်များဖြစ်သည်မို့ ကျောင်းသားများအနည်းငယ်ရှင်းနေသည်။

“နှစ်းကျွန်တော်းဆီလာတာ မမနိုင်သီလား”

နှစ်းက ခေါင်းကို မသိမသာလေးခါပြုသည်။

“သူ့ကိုပြောနေရင် စနောက်နော်းမှာ၊ ကိုမင်းသူကပြောစေချင်လို့လားဟင်”

မင်းသူ စိတ်မကောင်းဖြစ်ရသည်။ သူငယ်ချင်းများမသိစေလို၍ အလစ်မှာ လာတွေ့ခြင်းသာဖြစ်သည်။ အထူးသဖြင့် မမနိုင်မသိစေချင်ပေါ်။

“နှစ်း . . . ကျွန်တော်တို့ ဘယ်လောက်ကြာအောင်များ ခွဲနေကြရမယ် မသိဘူးနော်၊ ဒီရက်ကလေးတွေကို ဘယ်လို့မှ မေ့ပျောက်လို့ရမှာမဟုတ်ဘူး”

နှစ်ဦးသားတိတ်ဆိတ်သွားရာမှ နှစ်းက

“ပြောဖို့မလိုတဲ့ စကားတွေပါ ကိုမင်းသူ ပြောပြုမှ သိကြမယ့်သူတွေမှမဟုတ်ဘဲလော အခြေအနေပေါ်မှုမှတ်ညီပြီး နှစ်းပြန်လာနိုင်အောင် ကြီးစားရှုံးမယ်၊ ကိုယ့်ကိုယ်ကိုယ် မပိုင်တဲ့ ဘဝတွေပါအားလုံးဟာ ဘူရားသခင်ရဲ့အလိုအတိုင်းပါပဲ”

နှစ်းမျက်နှာလေး ညီးနွမ်းသွားသည်။ တောက်ပနေသော မျက်ဝန်းလေးမှာ မှုနှင့်ရိသွားသည်။ စားပွဲပေါ်လွှင့်ကျလာသည့်စွဲယ်တော်ရွက်ကလေးကို ကောက်ယူလိုက်သည်။

“နှစ်း ဒီစွဲယ်တော်ရွက်ကလေးကြည့်စမ်းပါ၊ အမှတ်တမဲ့ ကြည့်လိုက်ရင် နှစ်လွှာပေါင်းထားသလိုပဲနော်၊ ဒါပေမဲ့ တစ်ရွက်တည်းပါ နှစ်း”

မင်းသူပေးလိုက်သည့် စွဲယ်တော်ရွက်ကလေးလှမ်းယူပြီး ချစ်စရာကောင်းအောင် ပြီးမြှောကြည့်နေသည်။ စောစောကလိုမဟုတ်၊ မျက်နှာပြန်ရှုံးကြည်လင်လာသည်။ မင်းသူကို စွဲစွဲကြည့်ကာ

“ဘာလ ကိုမင်းသူက တဗ္ဗာဆိုလ်ဘုန်းနိုင်ရဲ့ ‘သူငယ်ချင်းလိုပဲ ဆက်ရှုံးခေါ်မည် ခိုင်’ ဆိုတဲ့ စာအုပ်ထဲက စာသားတွေနဲ့ နှစ်းကို ရည်းစားစကားပြောတော့မယ် ပေါ့လေ၊ ဟုတ်လားမမနိုင်ကို ပြန်ပြောလိုက်မှာနော်”

မင်းသူက ရပ်လျက် ကော်ဖိကို တစ်ငုံသောက်လိုက်သည်။ ခရမ်းပြာရောင် ကင်းနှတ်စာအုပ်ကလေးအသာဖွင့်ရှုံး ညုပ်လိုက်ကာ စာအုပ်ကို ပြန်ပိတ်လိုက်သည်။

“နှစ်း ဒီးရထားနဲ့ပြန်ဖို့ စီစဉ်ပြီးသွားပြီ၊ လိုက်ပို့မယ် မဟုတ်လား ကိုမင်းသူ မန္တလေးရောက်မှ ပူတာအိုကို လေယာဉ်နဲ့ ပြန်မယ်၊ ပြီးမှ နောင်မွန်ပေါ့၊ ရေခဲတောင်တွေက နှစ်းကိုမျှော်နေလောက်ပြီ၊ ဖြောဖွေးပြီးအေးခဲနေတဲ့ ရေခဲတောင်ကြီးတွေက

သစ္စာသိပ်ရှိတာ ကိုမင်းသူ၊ အချိန်တန်ရင် သတ္တဝါတွေ အေးချမ်း စေဖို့ ရေခဲတွေပျော်ဆင်း နှင့်သောက်စေတဲ့မြစ်ဓရာလိုပေါ့၊ အမြပ် စီးဆင်းနေမြဲပါ ကိုမင်းသူရယ်၊ နှင့် သတိရရင် ဓရာဝတီနဲ့ မှာလိုက်မထုလေ၊ ရေခဲတောင်က တောင်လေပန်းလေးတွေ မျှာလိုက်မထု”

နှင့်ပြောနေသည့်စကားများကို မကြားတစ်ချက်၊ ကြားတစ်ချက်။ မင်းသူပျော်ရွင်အောင် တမင်ဖန်တီးပြောနေမှုန်း သိသာနေသည်။

“နှင့်က ကဗျာဆန်နေပြန်ပါပြီ၊ ကျွန်တော်ပေးလိုက်တဲ့ စွဲယ်တော်ရွက်ကလေးက ပြောက်သွေ့ပြီး ညီးငယ်နှစ်းလျှော့ဗျားရင် တောင် ခွဲခွာမသွားဘူး နှင့်”

နှင့် ခဏတော့ ငိုင်သွားသည်။ ပြီးမှ မင်းသူကို ချစ်စွဲယ် အပြုံးနှင့်ကြည့်ကာ ရင်တွင်းမှဝေဒနာများ သက်မချု၍ ဖြေလျှော့လိုက်သည်။

“ကိုမင်းသူက စွဲယ်တော်ရွက်ကလေးကို အမွှုံးတင်နေတော့ နှင့်ကလည်း ပြောပြရီးမယ်၊ နှင့်တို့ဆီးမှာ မေခမြစ်ဖြစ်လာမယ့် မြစ်အမြှာနှစ်ခုရှိတယ်၊ အဲဒီအကြောင်း ကိုမင်းသူကို မပြောပြရ သေးဘူး၊ ပေ ၁၆,၀၀၀ ကျော်မြှင့်တဲ့ တိုက်-မြန်မာကို သဘာဝက ခြားပေးထားတဲ့ ‘လောဖောင် ရေဝေတောင်တန်း’မှာ မြစ်ဖျား ခံတယ်၊ နောက်ပြီး မြန်မာပြည်မဘက် အရှေ့တောင်ယွန်းယွန်းကို စီးဆင်းပြီး ‘အလာဝမ်း တွေ့နှုန်းဘာဝမ်’ ဆိုတဲ့ မြစ်လက်တက်နှစ်ခုတို့ ပေါင်းဆုံးဆင်းမှ စိန်ခူးဝမ်မြစ်ဖြစ်လာခဲ့တာ၊ ဆုံးတဲ့နေရာက အမြင်ပေ ၁၀,၀၀၀ လောက်ရှိတယ်၊ ဆက်ပြီး တစ်ဆယ့်ခုခုနစ်မိုင် လောက် စီးဆင်းပြီးတဲ့အခါမှာ နှမ့်တမိုင်မြစ်နဲ့သွားပေါင်းတယ်လေ၊ နောက်မြစ်တို့က ‘အဒွိုင်ဝမ်မြစ်’ လို့ခေါ်တယ်၊ ‘စိန်ခူးဝမ်’နဲ့ အမြှာညီနောင်လို့ ခေါ်ကြတယ် ကိုမင်းသူရဲ့”

နှင့်က သူ့ဒေသအကြောင်းတွေကို စိတ်ပါလက်ပါပြောပြ နေသည်။ မင်းသူက သူမျက်နှာလေးကိုင်း၏ သာ ကြည့်နေမိသည်။

“အဲဒီအမြှာညီနောင်မြစ်နှစ်သွေ့ယ်ဟာ ပေ ၁၅,၀၀၀ ကျော်မြှင့်တဲ့ ‘ဗာဆောင်ရာအို’နဲ့ အမြင့်ဆုံး ပေ ၁၉,၀၀၀ ကျော်ရှိတဲ့ ‘ဂမ်လန်ရာအို’တောင်တန်းမှာ မြစ်ဖျားခံတယ်၊ ရေခဲမြစ်တွေကို ဖြတ်ကျော်စီးလာရတဲ့ မြစ်ကျော်ပေါ့ ကိုမင်းသူ၊ သူတို့ရဲ့ အင်အားက စိန်ခူးဝမ်၊ ထရုံဝမ်၊ သာလာဝမ်၊ တုံးဝမ်နဲ့ အဒွိုင်ဝမ် မြစ်တွေ ပေါင်းဆုံးပြီး ‘နမ့်တမိုင်’ မြစ်ဖြစ်လာရတယ်၊ အဲဒီမြစ်ဟာ ‘မခ ဖြစ်မယ့်မြစ်ဖျားပိုင်းပဲ’”

စကားခဏရုပ်ကာ မင်းသူငှါးပေးထားသည့် ရေနွေးပန်းကန် ကို ယူသောက်လိုက်သည်။ နှင့်က သူ့ဒေသအကြောင်းများ ပြောနေရလျှင် မည်သည့်အချိန်မှ မောမည်မထင်ပါ၊ အမြတ်ကြွေလန်းဆန်းနေသည်။

“ဒါဆို မလိုခကရော သူအကြောင်းလေး ပြောပါပြီး”

မင်းသူက ပြတ်သွားသည့်စကားကို ပြန်ဆက်စေသည်။

“ကို မင်းသူ စိတ်ဝင်စားတယ် နော်၊ မလိုခကတော့ မြန်မာပြည်မြောက်ဖျား မြောက်လတ္တိတွဲ ၂၂ ဒီဂရီနဲ့ ၂၃ ဒီဂရီ အကြား၊ အရှေ့လောင်ရှိတွဲ ၉၃ ဒီဂရီနဲ့ ၉၄ ဒီဂရီကြားမှာ မြစ်ဖျားခံပြီး စီးဆင်းတယ်၊ ထမ်းဝယ်ချောင်း၊ နှံဖော်ချောင်း၊ ဖော်ခွေးဝမ်ချောင်း၊ နှင့်အပြန်းဝမ်ချောင်း၊ နှံးတမ်းပိုင်ချောင်းတွေ ရေဝေ၊ ရေလဲချောင်းငါးခုစုပြီး စီးဝင်လာပြန်တယ်၊ နှံးတွေနှုန်းချောင်း၊ နှံးပဲလပ်ချောင်း၊ တန်ဂျာချောင်း၊ နှံးလာချောင်း၊ မနောင်းတွေလည်း မလိုချောင်းထဲ စီးဝင်တာပါပဲ”

“သူတို့ မြစ်နှစ်သွေ့ယ်ပေါင်းမှ ဓရာဝတီမြစ်ကဖြစ်ရတာလေ၊ နှင့်သောက်တဲ့မြစ်၊ မြန်မာပြည်ရဲ့အလယ်ပုံးတည့်တည့်က စီးဆင်းနေတာများ သိပ်တန်ဖိုးကြီးတာပဲ နှင့်ရယ်”

သူက မင်းသူကို ခြားခြားစားစားကြည့်ပြီး တစ်လုံးချင်း
ပြန်ပြောသည်။

“ဘုရားသခင်က ပေးတဲ့ ဓရာဝတီလေ၊ မဟုတ်ဘူးလား
ကိုမင်းသူ”

ခေါင်းညီတိပြီး ထောက်ခံလိုက်ကာ-

“အလယ်တန်းကျောင်းသားဘဝတုန်းက ကျောင်းကို
စစ်ဆေးရေးလာတဲ့ ပညာဝန်က ကျွန်တော့ကို မေးခွန်းတစ်ခု
မေးဖူးတယ်၊ ‘နှင့်သောက်တဲ့မြစ်က ဘယ်မြစ်လ’တဲ့၊ မသိလို့
မဖြေနှင့်ခဲ့ဘူး၊ အဲဒီအချိန်က ဓရာဝတီမြစ်ရဲတန်ဖိုးကို နားမလည်း
မသိခဲ့လို့၊ မဖြေနှင့်တော့ ကျောင်းသားတွေ ရွှေ့မှာဆုံးတော့
သိပ်ရှုက်သွားတာပေါ့၊ လူကြီးက မဆူပေမယ့် အတန်းပိုင်ဆရာ
ကတော့ မျက်နှာမကောင်းဘူး”

နှုန်းက ချုစ်စဖွယ်အသံထွက်ကာ ရယ်သည်။

“ခုတော့ သိပြီပေါ့လေ”

နှုန်းက ပြုးရယ်၍ နောက်လိုက်ရာ မင်းသူ ခေါင်းငွောကာ
ခပ်မဆိတ်နေကာ ဝန်ခံလိုက်သည်။

“နှင့်သောက်တဲ့မြစ်ဆိုတာတော့ သိတာကြာပါပြီ၊ ဒါပေမဲ့
နှုန်းပြောပြတဲ့အကြောင်းတွေထိ ကျွန်တော်မသိဘူး နှုန်းရယ်၊
ဓရာဝတီမြစ်ဖြစ်လာဖို့ မြစ်တွေ၊ ချောင်းတွေ အများကြီးစုံပေါင်း
စီးဆင်းရတယ်ဆိုတာတော့ သိပါတယ်၊ နှုန်းလောက်တော့ မသိတာ
အမှုန်ပါ၊ နှုန်း အဲဒီနေရာတွေရောက်မှာပေါ့နော်”

အဝေးသို့လွှဲပါးသည့် အတွေးများကို စုစည်းလိုက်ရသည်။
ငယ်စဉ်က ကျောင်းသားဘဝအတွေးများက စိုးမိုးနေသည်။

“ရောက်ပါတယ်၊ ကိုမင်းသူ မရောက်လို့ဘယ်ဖြစ်ပါမလဲ၊
နှုန်းတို့ရဲ့ဘဝပဲလေ၊ နှုန်း ခုလို ကျောင်းတက်နှင့်တာ သူတို့ကျေးဇူး
တွေကြောင့်ပေါ့”

နှုန်းစကားများက မပို့စိုးတဝါးနှင့် အဖြောက မတိကျ။
သို့သိပ်နှင့်လွန်းလှသည်။

“ကိုမင်းသူကို တွေးစရာတွေများ ပေးထားနေမိပြီလား မသိ
စိတ်ထဲမှာ မထားပါနဲ့ ဖျောက်လိုက်ပါ၊ နှုန်းတို့က ဒီလိုပဲ
သွားလာနေတာကိုပြောတာပါ၊ တစ်နေရာနဲ့တစ်နေရာဆိုတာ
လျမ်းမြင်နေရပေမယ့် မနီးပါဘူး၊ ရေစီးသန်တဲ့ချောင်းတွေများတယ်၊
အချို့နေရာတွေဆုံး ကြိမ်တို့၊ ဝါးတို့နဲ့ တံတားခံင်းပြီးဖြတ်ရတယ်၊
မြေပြန်နည်းတယ်လေ၊ မေခနဲ့မလိုခမြစ်ဆုံးနေရာအနီးမှာသာ
ရှိတာ၊ တောင်ကုန်းတောင်တန်းများတာမို့ လူသူ အရောက်ပေါက်
နည်းပါးတယ်လေ၊ နှုန်းတို့အောင်သံခံတိုင်းရှင်းသားတွေ တော့တော်
တွေထဲမှာ တောင်ယာလုပ်ကိုင်ကြပေမယ့် လူတိုင်း တောင်တန်း
တွေပေါ်မရောက်ကြပါဘူး၊ တော့လိုက်တဲ့ ဒေသခံမှုဆိုးတွေ
လောက်သာ ရောက်တာ၊ ရောက်ဖူးဖူးတော့ မလွယ်ဘူး ကိုမင်းသူရဲ့၊
ခါကာဘို့ရာဇ္ဈာတောင်က နှုန်းတို့မြို့ရဲ့မြောက်ဘက် အစွန်ဆုံး
မှာလေ၊ ပန်နန်းဒင်ရွာကြီးနဲ့ဆုံး သိပ်မဝေးတော့ဘူး၊ သိပ်လှတာ
ငွေရောင်းထုပ်ဆောင်းထားတဲ့ စန်တာခလေ့သော် ခေါင်းနဲ့တူလို့
သိပ်ကျက်သရေရှိတာ၊ ခုတောင်မျက်စီမှာမြင်ယောင်မိတယ်၊
ဒါပေမဲ့ သူရဲ့ဘေးမှာ ရေခဲတောင်တွေရှိနေသေးတယ်နော်၊ စီးဆင်း
လာတဲ့ရောက ရေစီးသန်တယ်၊ ရေတံခွန်တွေ၊ ကျောက်ဆောင်ကြီး
တွေ များတယ်၊ နောင်မွန်ဆုံးရင် ကျောက်တုံးတွေ၊ သစ်ပင်ကြီးဗျာ
သစ်တော့ကြီးတွေနဲ့ တန်ဆာဆင်ထားသလိုပါပဲ”

နှုန်းပြောပြသမျှ စိတ်ဝင်တစားနားထောင်နေရသည်ကို
မင်းသူ မြှင့်ငွေ့နိုင်ပါ။ ဖြစ်နှင့်လျှင် နှုန်းကို မင်းသူအနား အမြှို့
နေစေချင်သည်။

“စိန်ပန်းတွေ ပြန်ပွင့်တဲ့ အချိန်မှာတော့ နှုန်းအရောက်
ပြန်လာမယ် မဟုတ်လား၊ ကျွန်တော်က အိမ်မပြန်တော့ဘူးလေ၊

မဂ္ဂဇင်းအတွက် ဆရာကိုကူရမှာဆိုတော့ ကျောင်းမှာပဲရှိနေမှာပါ၊ ဒီကစောင့်မျှော်နေမယ်နော်”

ရီဝေသွားသောမျက်ဝန်းမှာ ဆွေးရိပ်သမ်းလာသည်။ နှစ်း၏မျက်ဝန်းကို မင်းသူမကြည့်ရက်၊ မင်းသူ၏ရင်ထဲမှာလည်း သောကမျှန်တိုင်း ထန်နေပါပြီ နှစ်းရယ်။ သောကရင်ခွင်မှာ ပူလောင်ပြင်းသည့် ဝေဒနာက ရီဝေနေသော မျက်ဝန်းပိုင်ရှင်ကို ကူးစက်ဘေးပြီ။ နှင့်တောင်များက ပျော်ဆင်းလာသည့် နှင့်ရောစက် တွေကလည်း အေးမြှောမျိုးမြှေးဖြော်ပိုင်တော့မည် မဟုတ်ပေ။

“သွားစို့လေ၊ ကိုမင်းသူ”

လေပွေတစ်ချက် အတွေ့မှာ အထီးကျွန် သစ်ပုံပင်မှ ရွက်ပါတာချို့၊ လူးကာလွှဲန့်ကာကျလာသည်။ မင်းသူ၏စိတ်တွေက ရော်ရွက်ပါများနှင့် လိုက်ပါသွားသည်။ နှစ်းသတိပေးမှ မင်းသူ ထိုင်ရာမှုထလိုက်မိသည်။ နောက်နော့ နှစ်းကို ရန်ကုန်ဘူတာကြီးသို့ လိုက်ပို့ရမည်။

× × × × ×

ခုံပြာပြာလေးတွင် တိတ်ဆိတ်စွာ ထိုင်နေသူနှစ်ဦးမှာ မမနိုင်နှင့် ခင်မောင်ထွန်း... .

“တို့တစ်တွေ ရှေ့နှစ်ပြန်ဆုံးကြမှာပါကွယ်၊ ကျောင်းမပြီးက သေးသူးလေ၊ နောက်မှ အဖြေပေးလို့မရဘူးလား”

ကလေးငယ် မှန်ပူးဆာသက္ကာသို့ ခရားရေလွှတ် တတ္တ်တွေတ် ပြောနေသည့် ခင်မောင်ထွန်းကို ဘယ်ကစပြောရမည်မသိ။

“နောက်ကျသွားမှာ စို့ရိမ်လိုပါ မမနိုင်ရယ်၊ ခုခွဲ ကျောင်းတွေ ပိတ်ပြေလေ၊ ဘယ်အချိန်မှာ အခြေအနေတစ်မျိုးနဲ့ ပြန်ဆုံးမယ်ဆိုတာ မပြောနိုင်ဘူး၊ ဘဝဆိုတာ တို့တောင်းလွန်းပါတယ် မမနိုင်ရယ်”

ကျွန်တော် မနေသာလို့ ဖွင့်ပြောရတာပါ ဒီနောက် ရင်ပူအောင်တော့ မထားရစ်ခဲ့ပါနဲ့နော်”

မမနိုင် ပါးချိုင့်လေးပေါ်အောင်ပြုးလိုက်ပြီး

“မမနိုင်က ပြင်းနေတာ မဟုတ်ဘူးလေ၊ ကျောင်းမပြီးသေးတဲ့ အကြောင်းပဲ ပြောနေတာ”

သက်မကိုချာ၊ ပင့်သက်ကို ဖြည့်ဖြည့်ရှာလိုက်သည်။ မည်သို့ ပြန်ဖြေပေးရမည်ကို မမနိုင်သိပါသည်။ အချိန်ဆွဲ၍ တစ်ဖက်သား၊ အနေခက်အောင် မပြုလို သော်လည်း အခြေအနေတွေက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာသေးသည့်အချိန်တွင် ခကာတာ ဝေးနေသည်က အကောင်းဆုံးဟု ထင်မိသည်။

× × × ×

နှစ်စက မောင်မယ်သစ်လွင်ကြိုဆိုပဲတွင် ဖြစ်သည်။ ဆရာမကြီးများက မမနိုင်ကို ကြိုဆိုပဲ၌ တစ်ခုခုလုပ်ရန် တောင်းဆုံးဖြင့် ကြီးကြော်သူတစ်ယောက်အဖြစ် ခင်စိုးကြည်နှင့် တာဝန်ယူခဲ့သည်။

ခင်စိုးကြည်က ရောက်မလာသေး။ သူက အစီအစဉ် ကြည်သူ၏တာဝန်ကို လစ်ဟင်းမှာစိုးရှုံးသည်။ သူမရောက်စီ တာဝန်ကို ကိုယ်က ခကာယူထားပေးရတော့မည်။ စင်ပေါ်တော့ တက်စရာမလိုပေ။ စကားပြောခွက်ရှေ့တွင် နေရာယူလိုက်သည်။ လက်ခုပ်သံမစဲဘဲနှင့် အစီအစဉ်များ အထစ်အငော့မရှိ ပြီးသွားသည်။ ခင်စိုးကြည်ရောက်လာသဖြင့် နေရာဖယ်ပေးလိုက်သည်။ အမှတ်မထင် မိမိကို စုစိုးကြည်နေသူတစ်ယောက်ကို သတိထားလိုက်မိသည်။ ထိုသူက မင်းသူနှင့်ကပ်၍ ထိုင်နေသည်။

နောက် အဆောင်ကို မင်းသူနှင့် ပါလာတတ်သည်။ စိန်းစိန်းကြည်သည့်မျက်လုံးအစုံးက မမနိုင်ကို ရင်ခုန်စေခဲ့ရသည်။

ကိုယ့်ထက်တော့ ငယ်ပေလိမ့်မည်။ သူနာမည်က ခင်မောင်ထွန်း။ မြင်ဖန်များတော့ မျက်မှန်းတန်းမိလာသည်။ ကျောင်းကော်ရှစ်ဒါ တွင်လည်း မကြာခကာဆုံးသည့်အခါတိုင်း သူက ဦးစွာနှုတ်ဆက်လေ့ ရှိသည်။ မင်းသူနှင့်တော့ အများဆုံးတွဲလေ့ရှိသည်။ တစ်ခါတစ်ရုံ မင်းသူက မတွေ့သည့်အခါများတွင် သူနှင့်သာ မှာရသည်။ မင်းသူက ခြေအများသား။ ကိုယ့်ကိုတော့ အစ်မတစ်ယောက်လို လေးစားခင်မင်သည်။ တစ်ခါတစ်ရုံ အီမံက ပေးလိုက်သော စားစာများပေးချင်လျှင် မင်းသူကိုရှာ၍မရ ခင်မောင်ထွန်းနှင့်သာ ပေးလိုက်ရသည်။ ရှိကျိုးပြီး ခင်မင်ဖွှာယ်တော့ ကောင်းသည်။ တစ်ခါတစ်ရုံ မိမိလိချင်သောစာအုပ်များကို စာကြည့်တိုက်တွင် သူကိုရှာခိုင်းရသည်။ စိတ်ရှည်သည်။ မရသည့် စာအုပ်မရှိစေရ။ တစ်ခါတစ်ရုံ၌ မင်းသူထက် ခင်မောင်ထွန်းတို့သာ ရှာမိသည် အခါများ ရှိလာသည်။ အဆောင်တွင်အတူနေ မြစ်ကြီးနား ကောလိပ်မှ ကျောင်းလာတက်သူ ရဝမ်တိုင်းရင်းသူကို မင်းသူ မျက်စိကျနေနေကြာင်းကို ခင်မောင်ထွန်းက ရှိပိုမ်း၊ သံဖမ်း အသိပေးသည်ကို မသိကျိုးကျွန်းနေလိုက်သည်။ နောက်ပိုင်း သတိထားမိလာသည်။ အဆောင်ကို မင်းသူတစ်ယောက် အကြောင်းမရှိ အကြောင်းရှာ ရောက်လာတတ်သည်။

တစ်နေ့ နှစ်းက မိုးမခလမ်းတွင် နေသော ဆရာမ တစ်ယောက်ထံ စာမေးရန်ခေါ်သည်။ လက်တွေ့ဝင်နေရသည်မို့ အချိန်နောက်ကျမှ အဆောင်ပြန်ရောက်မည်။ မင်းသူကို ခင်မောင်ထွန်းနှင့်မှာပြီး တိုင်းရင်းသူကို လိုက်ပို့ခိုင်းရသည်။ သူတို့နှစ်ယောက်အတွက် နားလည်မှုပို့ရစေရန် အခွင့်ကောင်း ဖြစ်စေခဲ့သည်။ မင်းသူကိုတော့ သိကွာစောင့်ရန် ထိန်းရသည်။ အထင်သေးခံရသည် ယောက်ဗျားတစ်ယောက် မဖြစ်စေရန်

သတိပေးရသည်။ သုံးယောက်တစ်ခန်းတွင် ခုတင်ချင်းကပ်၍ အတူနေရသည်မို့ စည်းကမ်းရှိသော နှစ်းကို ချုပ်သည်။ ‘နှစ်းရှိဖို့ဒင်းဒရှုန်း’အမည်က ခေါ်ရန်ခက်သည်။ ‘ရော့တောင် ပေါ်မှာ ပွင့်သော တောင်လပ်ပန်းပွင့်’ဟု အမိပွာယ်ရသည်။ နာမည်ခေါ်စတွင် မေ့နေတတ်သဖြင့် ‘နှစ်း’ ဟုသာ ခေါ်ပါရစေ ပြောတော့မှ တိုင်းရင်းသူသဘောကျကာ လိုက်လိုက်လဲလဲပင် ခေါ်ခွင့်ပြုသည်။

အနေအေးသည်။ ရှိုးစင်းသည်။ တစ်ခါတစ်ရုံ မြန်မာပြည် မြောက်ပိုင်းအစွဲန်က ရော့တောင်များအကြောင်းနှင့် ‘ခါကာ ဘို့ရာနီ’ တောင်ထိပ်၏အလှတိုကို ရှာဖွေမြှင့်အောင် ပြောနိုင်သည်။ သူပြောပြလျှင် အားလုံးက စိတ်ပါဝင်စားလျက် နှစ်းအနား ဂိုင်းလာသည်။

“ခါကာဘို့ရာနီတောင်က ပေပေါင်း ၁၉,၃၀၅ ပေ မြင့်တယ် မမရဲ့၊ မြန်မာပြည်ဘက်က မတ်စောက်ပြီး ကျောက်ဆောင်တွေ့ကမ်းပါးယံကြီးတွေ့ ပြည့်နှုက်နေတာလေ့ ဒါကြောင့် တောင်တက် မယ ဆိုရင် တရှတ်ပြည့် တိပ်က်ပိုင်းကပဲ တက်ကြတာ လွယ်ကူမယ်၊ အဲဒီဘက်မှာ ဆင်ခြေလျှော့တွေ့ တောင်တန်းတွေ့များတယ်၊ လူတွေ သိပ်မသွားကြဘူး။ အနီးဆုံးရွာဖြစ်တဲ့ ‘တဟောင်းဒမ်း’ တိပ်က်ရွာက သွားမယ ဆိုရင်တောင် ဆယ်ရက်ခရီးလောက် ခပ်ပြင်းပြင်းသွားမှာ၊ ဒါတောင် တောင်ခြေပဲရှိသေးတယ်၊ တောင်ပေါ်မရောက်သေးဘူးလေ”

နှစ်းက သူဒေသအကြောင်း အားလုံးကို ဆွဲဆောင်ပြီး ပြောပြနိုင်သည်။ သူတို့အားလုံးထဲတွင် ကိုယ့်ကိုအခင်မင်ဆုံး၊ အစ်မကြီးတစ်ယောက်လိုခိုင်းရသည်ဟု မကြာခကာပင် ရှုမ်းသံပဲလေးနှင့်ပြောတတ်သည်။ စကားစပ်မိလျှင် မင်းသူအကြောင်း

ကြားညုပ်ကာမေးတတ်သည်။ သူ၏နယ်ပြောဒေသ၊ သဘာဝအကြောင်းကလွှဲပြီး အခြားသောအကြောင်းအရာများ မပြော။ လူနေ့မှုအဆင့်နှင့် ရိုးရာယဉ်ကျေးမှုမလေ့ထုံးစုံများမေးလျှင် စိတ်ဝင်စားလာအောင် ပြောပြသည်။ အာဂကလေးမ၊ စည်းရုံးရေးကောင်းသည်။ ‘အဏုးလန်ပွဲ’အကြောင်း၊ ရဝမ်တို့ရှိုးရာနတ်ပူဇော်ပွဲအကြောင်း ပြောပြသည်။

အဆောင်နေကျောင်းသူဘဝက ပျောစရာကောင်းလှသည်။ ဘယ်သွားသွား ကိုယ့်အဖွဲ့လေးနှင့် စပ်မိစပ်ရာပြောကြာ၊ စိတ်ညစ်စရာများရှိသလို ပျောစရာများက တစ်ပုံတစ်ပင်ကြီးပါ။

မမနိုင်၏အတွေးထဲတွင် ခင်မောင်ထွန်းပုံရိပ်က ကြီးစိုးလွန်းနေ၏။ အတိတ်က အတွေးပုံရိပ်များကိုပြန်ချုပ်စုံစည်းလိုက်ရသည်။ တွေဝေဝေးမောကာ ထိုင်နေသော ခင်မောင်ထွန်းကို တစ်ချက်စောင်းငဲ့ကြည့်မိရာ မျက်လုံးချင်း ဆုံးသွားသည်။ ကိုယ်က အရင်ဆုံး မျက်လွှာချလိုက်ရသည်။

“မမ ကျောင်းဆက်တက်ချင်သေးတယ်၊ နောက် ဒီမှာ ကျူးဘဝင်လုပ်မှာဆိုတော့ မောင်လေးနဲ့တွေ့နေရမှာပါကျယ်၊ မင်းသာ စာကြီးစားပါ၊ မမ မင်းကို ခုတော့ အဖြောမပေးပါရစေနဲ့နော်၊ ကျောင်းတွေပြန်ဖွင့်ရင် ပြန်ဆုံးကြမယ်လေး၊ မမပြန်လာရင် မင်းဆီကို ဖုန်းဆက်မယ်၊ လာကြိုမှာလား”

ခင်မောင်ထွန်း ငိုင်သွားသည်။ အဖြော မရေရာ၊ မသေချာနှင့် ချည်နောင်သလိုဖြစ်သွားသည်။ မည်မျှစွဲရှိသည်ကို စောင့်ကြည့်ချင်သည်။ တစ်ဘဝဘာလက်တွဲမည့် ဘဝခရီးဖော်အတွက် အချိန်တိုကာလအတွင်း နှုလုံးသားရေးရာကိစ္စခံစားချက်ကို ဦးစားမပေးနိုင်။ အသိဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်နှင့်ရန် အချိန်ယူရီးမည်ဖြစ်သည်။

“မင်း နောက်သုံးနှစ်ကြီးများတောင် ကျွန်းသေးတယ်၊ မမနိုင်က ကျောင်းမှာရှိနေမှာလေး၊ ဘာလ စိတ်ညစ်သွားပြီလား”

ခင်မောင်ထွန်း မမနိုင်ရဲ့အမေးကို မဖြေနှင့်၊ မထင်မှတ်သည့်အဖြော ခင်မောင်ထွန်းရင်ကို မအေးမြနိုင်မှန်း မမနိုင်သိနေသည်။ သူကို မောင်လေးတစ်ယောက်အပေါ်ထားသည့် မေတ္တာများထက်ကျော်လွန်အောင် ကြိုးစားရှုံးမည်။ အချိန်က စောလွန်းသေးသည်။ ကင်းနှတ်စာအုပ်ကလေးကို လွယ်စိတ်မှ ထုတ်ယူလိုက်သည်။ ယင်းစာအုပ်ထဲတွင် ကုံးကော်ပန်းပွဲမြောက်ကလေးက ရန်းကင်းနေသော်လည်း ပုံစုံမပျက်ရှိနေသည်။ ရန်းရှိနေခဲ့သည့် အချိန်က ယုယကာ နမ်းချုပ်ခဲ့ရသလို မက်မောစွာပဲမြမ်းလိုက်သည်။

“ရော့ ဒီကုံးကော်ပန်းမြောက်ကလေး ယူထားလိုက်၊ မမနိုင်ကိုယ်စားပေါ့၊ ရန်းပြောဖောမယ့် အလှမယ်ပျက်သေးဘူး၊ ဒီဇွဲမှာ မမနိုင် မင်းနားမှာမရှိပေမယ့် မမက မင်းနားမှာရှိနေသလိုပါပဲ၊ ဓာတ်ပုံလေးပါ ပေးထားခဲ့မယ်”

ခင်မောင်ထွန်း မျက်နှာ နှင့်ရည်ဆမ်းသည့် ပန်းနှယ်ချက်ချင်းပင် လန်းဆန်းလာသည်။ မြတ်နီးယုယစွာဖြင့် လျမ်းယူလိုက်သည်။ တဆတ်ဆတ်တုန်နေသည့် လက်အစုံသည် မမနိုင် လက်ကို စီးကူးစေသည်။ မေတ္တာ၏စွမ်းအားပေလား၊ အချစ်သက်တပေလားဟုပင် ခွဲခြားမရနိုင်အောင်ဖြစ်ရသည်။

“မမနိုင် တကယ်ပြောနေတာလားဟင်”

ခင်မောင်ထွန်း အလွန်ဝမ်းသာသွားသည်။ မမနိုင်က ပြီးပြီးခေါင်းညိတ်ကာ

“ဒါ တကယ်ပြောနေတာပေါ့၊ လိုက်တော့မပိုနဲ့၊ မင်းပျော်ရွှင်ပြီး ကျွန်းခဲ့တာကိုပဲ မမနိုင် မြင်ချင်တယ်၊ ဒီကနေပဲ

ပြန်တော့နော်၊ မမအဖော်တွေနဲ့လာတာ၊ ခက္ခာဆိုတွက်လာခဲ့တာ
ကြာတောင်ကြာနေပြီ၊ ကဲ သွေးထို့”

သစ်ပုပ်ပင်ထက်က ဥက္ကာင်ကယ် လွမ်းဆွေးသည့်
တေးတစ်ပုဒ် စတင်သိကျိုးနေပြီ။ ရော်ရှုက်ဝါတွေ ကြောလား၊
ခြောနေတာလားဆိုသည်ကို ခင်မောင်ထွန်း တွေးနေမိသည်။ ပြီးပြီး
ကြည့်နေသည့် မမနှင့်ရဲ့ကိုယ်တစ်ပိုင်းဖြတ်ဓာတ်ပုံက အလွမ်းကို
လတ်တလောပြေစေသည်။ ရင်မှာခကာတော့ အေးမြေနေသည်က
အမှန်ပင်။

လုပ်လိုလုပ်လဲလှမ်းသွားသော ခြေလှမ်းများကို ရေတွက်ကာ
ဝေးသွားသော မမနှင့်ကို လွမ်းမောစွာကြည့်ရင်း ကျွန်ရစ်ခဲ့သော
ခင်မောင်ထွန်း၏အနားသို့ မောင်မောင်လေးရောက်လာသည်။

ကမ်းပေးသောလက်ကို အားပြုပြီး ခင်မောင်ထွန်း ထပ်
လိုက်သည်။ နောက် နှစ်ယောက်သား အမိပတိလမ်းမကြီးအတိုင်း
လျှောက်ခဲ့ကြသည်။ စကားတစ်ခွန်းမှုမပြောမိကြ။ အတွေးကိုယ်စီ
နှင့် တဗ္ဗာသိုလိုရိပ်သာလမ်းပေါ်ရောက်လာသည်။

သထုံးဆောင်ရွက်ရောက်မှ လမ်းတစ်ဖက်ကူးကာ သထုံးလမ်း
အတိုင်းလျှောက်ပြီး ပညာရေးတဗ္ဗာသိုလိုတွင်ရှိသည့် ခင်ခင်ထားကို
သွားတွေ့ရမည်။ မောင်မောင်လေးကိစ္စ၊ ဘီအီးဒီတက်နေသည့်
မွန်မလေးဖြစ်သည်။

ကျောင်းတွေပိတ်တော့မည်။ ကိုယ့်နယ်သို့ ပြန်ကြရတော့
မှာ့မို့ မှာစရာရှိကြပေမည်ဖြစ်သည်။ မောင်မောင်လေးနှင့်
ခင်မောင်ထွန်းတို့သာ ကျောင်းပိတ်ရက်အီမိပြန်ရသည့် ခံစားမှု
ရသများ ငတ်မွတ်သည်။ သူတို့က ရန်ကုန်ကြည့်မြင်တိုင်မှာ
နေကြသူများသာဖြစ်သည့်မြို့ ကျောင်းကို သတိရလျှင် ဆယ်ပြားသာ
ကုန်ပြီး တဗ္ဗာသိုလိုရိပ်သာလမ်းသို့ ရောက်နှင့်သည်။ အမိပတိ

လမ်းကို လျှောက်နှင့်သည်။ ယခုနှစ် တဗ္ဗာသိုလ်မဂ္ဂအင်းထုတ်မည်
ဖြစ်သဖြင့် အနုပညာအသင်းမှာပါသည့် မင်းသူတစ်ယောက်
သူမြို့ကိုပြန်ရမည်မဟုတ်၊ ဆရာတီးနှစ်းဝေ ခေါ်ထားသဖြင့်
သထုံးဆောင်မှ ရာမညဆောင်သို့ ပြောင်းနေရမည်။ ယခုနှစ်
နေကျောင်းပိတ်ရက်မှ တဗ္ဗာသိုလ်ထဲတွင်ရှိနေသည့် မင်းသူထံတော့
ရောက်ကြမည်။

“မောင်မောင်လေး နဝေဒေးဆောင်ရွက် စောင့်မှာလား၊
ပညာရေးလေ့ကျင့်ကျောင်းရွှေ့နားက သစ်စိမ့်ပင်ကြီးအောက်က
စောင့်မှာလား”

ဆေးကျောင်းဆောင်များရှုံး ရောက်လာသည်။ အခိုင်ရလျှိုင်
လက်ဖက်ရည်တစ်ခွက်လောက် သောက်ချင်သည်။ ဆိုင်တန်းလေး
တွေ ရှိရှိရာသိုကြည့်ရင်း မေးလိုက်သည်။ မောင်မောင်လေး
နာရီတစ်ခွက်ကြည့်ပြီး

“ဒီလိုလုပ်ကွား ငါ သွားတွေ့လိုက်မယ်၊ သိပ်မကြာပါဘူး၊
လက်ဖက်ရည်သောက်ရင်း စောင့်နေခဲ့ ငါ ပြန်လာမှ ပြန်နော်”

ဆွေး၍ ပြောနေသာ သံတိုင်ငယ်ဝင်းပေါက်ကင့်၍ ဝင်ကာ
လက်ဖက်ရည်ဆိုင်ဘက်ထွက်ခဲ့သည်။ ကိုယ်လိုက်သွားလည်း သူတို့
နှစ်ယောက် အနေအထိုင်ခက်ရုံးသာဖြစ်မည်။ အလိုက်တသိ
ရှောင်နေပေးခြင်းသာလျှင် ကူညီရာရောက်ချေမည်။ လွတ်နေသည့်
ခုံပုံလေးတစ်ခုတွင် ထိုင်လိုက်ချိန်မှာ စားပွဲထိုးကောင်လေး
ရောက်လာသည်။

“လက်ဖက်ရည် ချိုကျုတစ်ခွက်၊ ဆေးလိပ်ချွှော့။ . . .
ရေနေးလည်း ဖြည့်ပေးဦး . . .”

× × × × ×

နှစ်းကို လိပ်ခုံးသို့ပို့ပေးပြီး အပြန်တွင် ပြည်ဆောင်နှင့် တကောင်းဆောင်လမ်းကြား မြေနှစ်လမ်းအတိုင်း သထုလမ်းဘက်သို့ ဖြတ်တွက်ခဲ့သည်။ ဆိုင်တန်းလေးများမှာ လူတွေရှင်းနေပြီ။ အစွန်ဆုံး လက်ဖက်ရည်ဆိုင်၌ တစ်ယောက်စ နှစ်ယောက်စသာ တွေ့ရသည်။

“ဟောကောင် မင်းသူ”

ဆိုင်ထဲမှ အသံ၊ ကြည့်လိုက်မှ ခင်မောင်ထွန်းဖြစ်နေသည်။ နှစ်းရာခုံ့ပုံလေး တစ်လုံးဆွဲပေးကာ အကြမ်းပန်းကန်ထဲ ရေနေးထည့်ပေးသည်။

“မင်းက ဒီမှာဘာလာလုပ်နေတာလဲ ပြောပါဦး”

သူငှါးပေးထားသည့် ရေနေးယူသောက်ရင်း မင်းသူ မေးလိုက်သည်။

“မောင်မောင်လေးရဲ့ဒုက္ခလေကွာ၊ လိုက်လာပြီး ဒီကနေ စောင့်နေရတာပေါ့က္ခ”

မင်းသူ သိလိုက်ပြီ၊ ဆက်ပြီးမေးစရာမလိုတော့ပေါ့။

“မင်း နှစ်းကိုလိုက်ပိုပြီး ပြန်လာတာ မဟုတ်လား”

ခေါင်းညီတ်ပြီး စားပွဲထိုးလေးချေပေးသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။

စိတ်က နှစ်းဆီပြန်ရောက်သွားသည်။ တစ်စက္န်းလေးတောင်မှ နှစ်းနှင့်မဝေးလိုပေါ့။ နောက်ဆုံးရက် ဆရာမတစ်ဦးက ခေါ်တွေသည်ကြောင့် လိုက်ပိုဖြစ်ခဲ့သည်။ အပြန်တွင် ဆရာမက ပြန်ပို့မည်ဆိုသဖြင့် နှစ်းကိုစောင့်စရာမလိုတော့ပေါ့။ နောက်ရက် ရန်ကုန်မီးရထားဘူတာကြီးသို့ လိုက်ပိုပေးရန်သာ ရှိတော့သည်။ နှစ်း၏ပစ္စည်းများ၍တော့မဟုတ်၊ သေတ္တာတစ်လုံး၊ ဆွဲခြင်းတစ်လုံးသာဖြစ်သည်။ သေတ္တာက သယ်စရာမလို့ ယခင် နှစ်းထဲ

လာတွေ့နေကျဖြစ်သော ပြည်နယ်ကမည့်သည်ဆိုသူက သယ်ယူသွားပြီ။ ခရီးစဉ်များကို ထိုသူက အားလုံးလိုလိုလိုက်လုပ်ပေးသည်။ နှစ်းကတော့ မောင်နှမဟုသာ သာမန်ပြောသည်။ သူတို့နှစ်ယောက်တွေ့ကြလျှင် ရဝမ်လိုသာပြောသည်။ အနီးက မမနိုင်တို့ပင် ဘာပြောသွားသည်မသိ၊ သူပြန်သွားလျှင် နှစ်းမျက်နှာမကောင်း။ စိတ်ဆင်းရဲ့ရသည်ဟု မမနိုင်ကို ပြောပြသည်။ မည်သည့်ကိစ္စကြောင့်တော့ မပြောပြပေါ့။

“မောင်မောင်လေး ခုပြန်လာတော့မယ်ကွာ ငါရောက်နေတာနာရိဝက်ကျော်သွားပြီလေ၊ အတူပြန်မယ်ဆိုလိုပါ၊ ငါတို့နှစ်ယောက်မင်းအဆောင် ဘယ်နေ့လာရမလဲ၊ မင်းပစ္စည်းတွေ သယ်ပေးဖို့လိုမယ်”

ပစ္စည်းများကို ခဏပြောင်းနေရမည့် အဆောင်သို့ သယ်ထားရန်ဖြစ်သည်။ ပစ္စည်းက သိပ်မများပါ။ သေတ္တာတစ်လုံးထဲ ထည့်လိုက်လျှင် ကိစ္စပြီးသွားပြီ။

“ဒါနဲ့နေပါပြီးကွာ မင်းနဲ့ မမနိုင်ကိစ္စပြောပြီးပြီလား၊ မမနိုင်က ဘာပြောလဲ၊ အခြေအနေလေး ငါပြောပြပါပြီးဟာ၊ သိချင်လိုပါက္ခ”

ခင်မောင်ထွန်းက သူအဆွေးအတ်လမ်း၏အန်းဆက်ဂို့ ဤတုံးပြောပြပါတော့သည်။ မီးရထားဘူတာကြီးတောင် လိုက်ပို့နှိတ်ဆက်ခွင့်မရသောသွှာဖြစ်။

မောင်မောင်လေးပြန်လာမည့် သထုလမ်းဆီ မျှော်ကြည့်မိသည်။ အရိပ်အယောင်ပင်မမြင်ရ။ သူတို့က နှစ်ယောက်အတူပြန်ကြမည်။ မင်းသူသာလျှင် တစ်ယောက်တည်း အဆောင်ပြန်ရမည်မို့။

“နောက်မှ တို့တွေ့ကြရအောင် ငါ ပြန်နှင့်မယ်”

x x x x x

နှစ်းဆီရောက် မှ taxi ငှားမည်ဟု တွေးထားသည်။ လျော့ရထားစီးရမည်ဟု နှစ်းက ပြောထားသဖြင့် အေးအေးဆေးဆေးအဆောင်က ထွက်လာခဲ့သည်။ နှစ်းတို့အဆောင်မှ ကျောင်းသူ အချို့ ပစ္စည်းများအငြားကားပေါ်တင်နေသည်ကို တွေ့ရသည်။ မမနိုင်က ပြန်သွားပြီ။ သူကိုတွေ့နှင့်တော့မည် မဟုတ်ပေ။ အဆောင်များကို နှစ်းနှင့်တွေ့ရန်ခွင့်တောင်းသည်နှင့်

“မောင်မင်းသူ မဟုတ်လား၊ နှစ်းရှိခို့ဒင်းဒရွန်းက စာ တစ်စောင်ပေးသွားတယ်ကဲ့့၊ မင်းလာရင် ပေးလိုက်ပါတဲ့ တိချိယ့်ကို ပေးထားခဲ့တယ်”

အဆောင်များ ဆရာမအခန်းပြန်ပြီး နှစ်းပေးသွားခဲ့သည် စာအိတ်ကလေးယူကာ မင်းသူကို ပေးသည်။ ကိစ္စပြီးပြီပဲ။ နှစ်းအဆောင်မှာမရှိတော့ပြီ။ ဘူတာရုံလိုက်ပို့ရန် လာခဲ့သည် မင်းသူ ဘာဆက်လုပ်ရမည်မသိ။ နောက်ဆုံးခဲ့လူနီးအချိန်ထိ ရန်ကုန်ဘူတာကြီးလိုက်ပို့ရန်ပြောခဲ့သော နှစ်း။ မည်သည့်စိတ် ကြောင့် ဤသို့လုပ်ရက်သည်မသိ၊ သူ၏ ပင်ကိုစိတ်ရင်းဖြင့်မှ ဟုတ်ပါရဲ့လား။

“နောက် ဘာများ ကျွန်ုတော့ကို မှာသွားသေးလဲ တိချိယ်” ဆရာမ တစ်ခုခုကို သတိရသလိုဖြင့် ပြန်စဉ်းစားပြီး

“မှတ်မိပြီ၊ တွေ့ထဲးတော့ မမှာဘူးကဲ့့၊ အခန်းသော့လာပေးတော့ တိချိယ့်ကို သူလည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းလည်ဆွဲလေးကို နှစ်သစ်အကြိုလက်ဆောင်ဆိပြီး ပေးထားခဲ့တယ်”

စာအိတ်ကလေးက မင်းသူကို လျှောင်နေသလိုပင် ခံစားရသည်။ မည်သို့များ ပြုရက်တာလဲ နှစ်း စိမ်းကားရက်စက်ပါပေါ့။ လျှို့ဝှက်ချက် မျှေားရှိနေရော့သလား၊ ဆိုင်းမဆင့်၊ ပုံးမဆင့်

ရုတ်တရက်ပြောင်းလဲသွားသော နှစ်းကို မည်သို့ နားလည်ရမည် မသိဖြစ်ရသည်။ သူနှင့် နောက်ဆုံးထိုင်ခဲ့သည် နေရာလေးရောက်မှ နှစ်းပေးထားခဲ့သော စာအိတ်ကလေးကို ဖွင့်ကြည့်မိသည်။

ကိုမင်းသူ။ . . .

နှစ်းကို ခွင့်လွှဲတ်ဖို့ အရင်ဆုံးပြောလိုပါတယ်။ ကိုမင်းသူနဲ့ နောက်ဆုံးတွေ့တဲ့နောက ယခုအချိန်ထိ နှစ်း မီးရထားနဲ့ပြန်ဖို့ စိစဉ်ထားပြီးသားပါ။ လိပ်ခုံးကအပြန်မှာ အစီအစဉ်ပြောင်းသွား တာကို နှစ်းကိုယ်တိုင်လည်း မသိပါဘူး ကိုမင်းသူရယ်၊ နှစ်းကို ဆရာမက အဆောင်ရွှေ့ထိ ပြန်လိုက်ပို့ပါတယ်၊ အဆောင်မှာ အခန်းဖော်တွေလည်း ပြန်ကုန်ပြီလေ။ နှစ်းကို အဆောင်များက စာတစ်စောင်လာပေးတယ်။ ဖွင့်ကြည့်လိုက်တော့ ပူတာအို့ လေယာဉ်လက်မှတ်ဖြစ်နေတယ်။ ကိုမင်းသူ အဆောင်ပြန်ရောကခါန်ဆိုရင် နှစ်း ပူတာအို့မှာရောက်နေလောက်ပြီ။ လောကြီးမှာ ကိုယ်ဖြစ်ချင်တဲ့ အတိုင်း ဘာမှာမဖြစ်ဘူးနော်။ အားလုံးဟာ ဘူရားသခင်ရဲ့ အလို့တော်အတိုင်းပါပဲ။ ဘာမှာပြောချိန်မရလို့ ကိုမင်းသူကို မမှာခဲ့နိုင်တာကို ခွင့်လွှဲတ်ပါ။ နောက်နေ့နံနက် စောစော မဂ်လာဒုံးလေဆိပ်ကို သူတို့ကားနဲ့ လိုက်ပို့တယ်။ ပစ္စည်းတွေက သူတို့နဲ့တော်ပါတည်း ယူသွားပါပြီ။ စွဲယ်တော်ရွှေ့ကလေးတော့ နှစ်းနဲ့အတူပါ။ ရင်နှင့်မခြား မခွဲစေရဘူး။ ကျွန်ုမတို့ နှစ်ယောက်ရဲ့ မေတ္တာတွေကို အမိပွာယ်ဆောင်တဲ့ သစ်ရွှေ့က တစ်ရွှေ့က်တည်းပါ ကိုမင်းသူ။

တစ်ခု စိတ်မကောင်းဖြစ်မိတယ်၊ နှစ်းက ကိုမင်းသူကို ဘာမှာမပေးခဲ့နိုင်တာပါ။

နှစ်းရှိခို့ဒင်းဒရွန်း

မင်းသူ စာကို အခေါက်ခေါက် အခါခါဖတ်နေမိသည်။ ခေါက်ရှိုးကျိုးကြော်ပြီး ဝါကျင်နေပြီ ဖြစ်သည့် စာရွက်ကလေးမှာ နာကျင်အော်မြည်သံပင် ပောက်ဆုံးနေသည်မှာ ကြောပါပြီ။ တဗ္ဗာသို့လ် နွောက်ရှိုးပိတ်ရက်၏အလှကို သောကအဆွဲးများနှင့် ရောထွေးယှက်တင်ကာ နှစ်းကို လွမ်းရပေတွေ့မည်။

× × × × ×

ရန်ကုန်တဗ္ဗာသို့လ် နှစ်လေးဆယ်အထူးထုတ်မဂ္ဂအင်း အတွက် ဆရာတိကုရန် တရားဝင်နေခွင့်ရခဲ့သည်။ ကျောင်းပိတ်ရက် နွောသီကာလိမ့် လူရှင်းသည်။ ကျောင်းဆောင်ကြီးများမှာ တိတ်ဆိတ်ဖြမ်သက်ကာ ဂိုက်မြည်းလျက်ရှိနေသည်။ ရုံးပိတ်ရက် များတွင် ပိုမိုခြောက်သွေ့နေသည်။ အဖော်မဲ့စွာဖြင့် လွမ်းဆွဲးတော်းသီးနှံများအတွက် ရင်နင့်စွာဖြင့် နားအတွင်း ဝင်လာသည်။

ညနေစောင်းနေပြီ။ အမိပတ်လမ်းမတစ်လျှောက် သစ်ပင်ကြီးများ၏အရိပ်များ ဝိဇ္ဇာခန်းမရှေ့မြှုက်ခင်းပြင်ကို စွန်းထင်းစပြုနေပြီ။ တန်းနွောက်သွေ့တွင် နှစ်းကိုပိုပြီးသတိရသည်။ ညနေဆည်းဆာတွင် ဂျပ်ဆင်ဘုရားရှိုးကျောင်းမှ ဘုရားဝတ်ပြု သူတို့၏ ဓမ္မတေးသံကို နှစ်း အမြှုလိုက်၍ ဆိုတတ်သည်။ ပူလောင် ပြင်းပြသည့် နွော၏ လသာညများကို အမိပတ်လမ်းမဘေးက အုတ်ခုံပေါ်ထိုင်ကာ လွှင့်ပျုံးလာသည့် တယောသံက စိတ်ကို ပိုမိုဆွဲးမြည့်စေသည်။

နှစ်းပြောသည့် ‘သူတို့’ဆိုသော နာမ်စားက မည်သူတွေနည်း။ ဘယ်လိုပတ်သက်နေကြသနည်း။ တွေးစရာ၊ ဆွဲးဖွှုဖြုံရာ မြောက်မြားစွာနှင့် ကသုတ်ကရက်ထွက်ခွာပြေးတဲ့နှစ်းကို မေးချင်

မိသည်။ ကျောင်းပြန်ဖွံ့ဖြိုးလျှင် နှစ်းတစ်ယောက် ကျောင်းမှ ပြန်တက်နိုင်ပါမလား၊ နှစ်း ဘာတွေလုပ်နေတာလဲ၊ နောက်နှစ် ကျောင်းပြန်တက်ဖို့မေးတိုင်း မရောမရာနှင့် စကားလမ်းကြောင်းကို လိမ့်မာပါးနှင့်စွာ ရှောင်လွှာသည်ကို သတိပြုမိသည်။

အမိပတ်လမ်းမကြီးမှာ သစ်ရိပ်တွေခုပြီး အင်းလျား ကန်ပေါင်းဘက် ပေါက်ချောင်းကြောနှင့် ရေနေးကို တစ်ယောက် တည်း လာစားဖြစ်သည်။ ယခုတော့ နှင့်းတောင်တွေဆီ ပြန်သွားသည့် နှစ်းကို အမှတ်ရတိုင်း အဖော်မပါ တစ်ကိုယ်တည်း လာထိုင်သည့် ကျွန်းတော့ကို မသိလိုက် မသိဘာသာ အကဲခတ် သူတို့ ရှိုလာသည်။

ခင်မောင်ထွန်းနှင့်မောင်မောင်လေး အဆောင်ရောက်လာ လျှင် လူည်းတန်း ပန်းကမ္မာမှာထိုင်ဖြစ်သည်။ သူတို့က အပိုက် တသို့ ခပ်မဆိတ်နေသည်။ သူတို့က မျှော်လင့်ချက်များစွာနှင့် ရှင်သန်နေသည်။ ခင်မောင်ထွန်းက မမနိုင်နှင့် ဖုန်းအဆက် အသွယ်အမြှုတမ်းရနေပြီး အဖြော်ရသေးသည်သာ ရှိုနေသည်။ မောင်မောင်လေးက ပြောစရာမလို့တော့။ ကျောင်းပြီးလျှင် လက်ထပ်ကြမည်။ မင်းသူ၏အခြေအနေနှင့်က ကွာဝေးသည်။ ဘယ်ဆီများရောက်နေသည်မသိသော ရော့တောင်မှာပွင့်သည့် တောင်လေပ်ပန်းကလေးရယ်၊ အလွမ်းအဆွဲးတွေ မည်သည့် အချိန်မှ ကုန်ဆုံးရတော့မည်ကို မသိနိုင်သည့်ဘဝ။ သူစာတဲ့တွင် နှစ်လွှာပေါင်းမှ တစ်ရွှေက်မည်သော သက်မဲ့သစ်ရွှေက်ခြောက် ကလေး၏အမိပှုံးကို ရေးတေးတေးလေး သတိရစေခဲ့သည်။ မိန်းမသားတစ်ယောက်အနေဖြင့် သည်လောက်နှင့်ပင် လုံလောက် နေချေပြီး၊ ယောက်ဗျားဖြစ်သော မင်းသူကသာ မဖွင့်ဟလိုက်မိသော နောင်တများ ရင်မှုဝေဒနာကို သောကဝေစေသည်။ မင်းသူကို

သတိရသည့် အချိန် မရာဝတီမြစ်ရေလျှော့မှာ တောင်လေပုံ
ပန်းပွင့်လေး မျှော်လိုက်မည်ဟု သူဆိုဖူးသည်။ တကယ်ပဲလား
နှင့်ရယ်။ မင်းသူရင်ထဲမှာဖြင့် ယခုအချိန်မှာ နှင့်ရည်စက်များ
ဖျော်ပက်သည့်တိုင် စိတ်၏ဝေဒနာ သောကအပူကို အေးချမ်း
စေမည် မဟုတ်ပါ။ တစ်ကိုယ်တည်းညည်းတွားနေမီသည့် သူရှုံး
တစ်ယောက်နှင့်သာဖြစ်ရသည်။

အဝေးမှုလွင့်ပုံးလာသော တယောသံရှင် သီးကျူးသည်
တေးက ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’ တဲ့။ တန်ခူးလပြည့်ပြီ။
ဝိုင်းစက် နေသည့် လပြည့်ဝန်းက သစ်ပုပ်ပင်ထိပ်ဖျားရောက်လာပြီ။
ပိုတောက်ပန်းရန်းသင်းသင်းလေး မွေးပုံးလာသည်။ သာကြိုန်
အကျေနေ့ဖြစ်၍ ရေပက်ခံသူ၊ ရေပက်သူများ၏အသံများ တစ်ခါ
တစ်ရုံ ရေကစားမဏ္ဍာ်မှ လျှော်တွက်လာသည်။ မင်းသူသာ ထိုးတည်း
ကျိုးပြီး ဆွေးမြည့်ကာ တက္ကသိုလ်ညအလှများက လွမ်းမောဖွယ်ရာ
အတိ ဖြစ်စေသည်။

သကြိုန်ရောက်များကို ကျောင်းမှာသာ အချိန်ကုန်ခဲ့သည်။
တစ်ခါတစ်ရုံ မောင်မောင်လေးနှင့် ခင်မောင်ထွန်းတို့နှစ်ယောက်
အဆောင်သို့ရောက်လာတတ်သည်။ ယနေ့တော့ နှစ်ယောက်စလုံး
ရပ်ကွက်ထဲမှ ရေကစားမဏ္ဍာ်တွင် ရောက်နေလောက်ပြီ။
မောင်မောင်လေးတို့သာစုံလမ်းတွင် အနုပညာရှင်များ၊ ရပ်ကွက်
ထိမ်းအကများ၊ စင်တင်တေးများ၊ တစ်ညိုးချင်း သီဆိုဖျော်ဖြော်များ
ဖြင့် စည်ကားလှသည်။

မင်းသူကတော့ မဂ္ဂဇင်းထဲတ်ရန် နေ့မအား၊ ညီမအား
လုံးပန်းနေရသဖြင့် သူတို့လာခေါ်သည်ပင်လျင် မလိုက်နိုင်။
သကြိုန်သည် မင်းသူနှင့် မဆုံးနိုင်တော့ပါ။ တစ်ခါတစ်ရုံ နှင့်
အတူသွားလာခဲ့သည့် နေရာများသို့ ထိုးတည်းသွားထိုင်သည်။
ယခုလည်း ဝိဇ္ဇာခန်းမရွှေ့မြှက်ခင်းတွင် တစ်ယောက်တည်း

လွမ်းစိတ်ကိုဖြေနေရသည်။ မင်းသူရင်ထဲမှာရှိနေသည့် ရေခဲတောင်
သခင်မအပေါ် လွမ်းဆွေးသည့် ခံစားမှုဝေဒနာက နှင့်ကိုယ်တိုင်
နှင့်ရည်ဆမ်းမှာသာ အေးမြေပေတော့မည်။

ဆရာတိုးနှင့်အေးရေးဆွဲသည့် ပန်းချိကားများကြည့်ကာ
အလွမ်းကို အစားထိုးဖြေဖျောက်နေရသည်။ နှင့်လည်း မင်းသူလို့
အထိုးကျေန်နေမလားပဲ။ အတူနေခဲ့ရသည့် အမိတက္ကသိုလ်
နယ်မြေကို လွမ်းဆွေးနေမှာပါ။ သည်သို့ဆိုပါမ မင်းသူကိုလည်း
နှင့်နှင့်သားရဲ့တစ်နေရာမှာ ဝေဒနာတစ်ခုအနေနှင့် ရှိနေမည်
စက်န်သာဖြစ် မည်။ တစ်ခုတော့ ကွာခြားသည်။ နှင့်ကာ
နှင့်တောင်တန်းတွေ ဝိုင်းရုံနေသည့်ဒေသ၊ အမြှတ်များလန်းနေသည့်
သစ်တေားများရွက်ကြွေ့ရာဒေသ၊ နှန်ဖုန်ဖုန်းနေခြည်ဖြာမှ
နှင့်သက်ကုန်သည့်အရပ်။ မင်းသူ၏ဘဝနှင့် ကွာခြားသည်။
ရွက်ကြွေ့တေားမှာ ရင်တွင်းက သောကဝေဒနာ အပူဒက်ကို
အထိုးတည်း၊ အနုညာတတ်ယောက်လို့ခံစားရင်း အတိတ်
အကြောင်းတွေ ယူကျုံးမရစ်တဲ့မဖြေသာနိုင်ခဲ့ပါဘူး နှင့်ရယ်။
ဦးတည်ရာ စမ်းတဝါးဝါးဖြင့် ဘဝကိုမနစ်မွန်းအောင် နှစ်းချည့်
နေးကန် ခြေလှမ်းများနှင့် နှစ်လည်ခါကျူးတော့မည် နှင့်း။

× × × × ×

ကျောင်းဖွဲ့စွဲချိန်မှာဖြင့် နှင့်ကားကိုကျော်ခိုင်းပြီး
မင်းသူတို့ကျောင်းပြီးသည်ထိ ရောက်မလာတော့ပါ။

နှစ်ပရီဖွေ့ဒေ့တွေကြာခဲ့ပြီ။ ခင်မောင်ထွန်းက တက္ကသိုလ်
စစ်တပ်ထဲသို့ဝင်သွားသည်။ မောင်မောင်လေးတစ်ယောက်သာ
နယ်ကောလိပ်တွင် ဒသနိက္ခာနှင့် တာဝန်ထမ်းဆောင်
နေသည်။ မမနိုင်တစ်ယောက် သူရည်မှုန်းချက်အတိုင်းပင်
ရန်ကုန်တက္ကသိုလ်တွင် ဆရာမတစ်ယောက်ဖြစ်နေပါပြီ။

မင်းသူတစ်ယောက်သာ မထင်မရှားဖြို့ကလေးတစ်မြို့တွင်
ဖြို့ပိုင်ကလေးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ အုပ်ချုပ်ရေး
ကိစ္စဖြင့် ရန်ကုန်ထိုး ခက်ရောက်လာခဲ့သည်။ စစ်အာဏာသိမ်းပြီး
အစည်းအဝေးများအပြီး လိုအပ်သည့်ပစ္စည်းများ ဝယ်ရန်
မိုလ်ချုပ်ရွေးသို့အရောက်တွင် မမနိုင်နှင့် မမျှော်လင့်ဘဲ တွေ့သည်။

“မမအေးနိုင်လားလိုပါ၊ ကျွန်တော် မင်းသူပါ ခင်ဗျာ”

ဖိနပ်ရွေးရာမှု မင်းသူကို မေ့ကြည့်ကာ

“ဟုတ်ပါတယ်ရှင် ဟင်”

မင်းသူကို သေချာအောင် စိုက်ကြည့်ပြီး

“မင်းသူ နှင့် မင်းသူမဟုတ်လား”

မှတ်မိသွားသည်။ သူ့အနီးမှုလူတွေအားလုံးကို မေ့သွားသည်။
အသက်အရွယ်ရလာကြပြီ့မို့ ပြောင်းလဲကုန်ကြပြီ။ မင်းသူဆိုလျှင်
လုပ်ကိုင်ဆောင်ရွက်နေရသည့် လုပ်ငန်း၏သဘာဝအရ လူကြီး
ဆန်သွားသည်။ မမနိုင်သည်လည်း ဤသို့ပင် ဖြစ်သည်။

“လာ တစ်ခုခုစားရင်နဲ့ စကားပြောကြရအောင်၊ ယမုန်ကို
သွားကြမယ်”

“ဟာ မမနိုင်လုပ်ပြီ၊ မမရဲ့အဖော်တွေက မပြီးသေးဘူးလေ”

အားလုံးက မင်းသူနှင့်မမနိုင်ကို ပိုင်းပြီးငေးကြည့်နေကြသည်။

“သမီးတို့ သူက တိချ်ယဲ့မောင်လေးပါ၊ ယမုန်စားသောက်ဆိုင်လိုက်ခဲ့နော်၊ တိချ်ယဲ့ အဲဒီကစောင့်နေမယ်”

မင်းသူက အားနာနာနှင့်ကြည့်မိသည်။ ကျောင်းသူလေးများ
နှင့် လာခဲ့ပုံပါ။ မင်းသူနှင့် ယမုန်စားသောက်ဆိုင်တန်းများဘက်
ထွက်လာကြသည်။ ပင်လယ်စာ အကုန်ရသည်။ စားပွဲလွှတ်သို့
အည်ကြိုက နေရာပေးသည်။ အထဲတွင် လေအေးစက် ဖွင့်ထား
သောကြောင့် အေးမြှေးမြှေးရသာခံစားရသည်။ ငါးညီနံတော့
မပျောက်။ သို့သော် ခံသာသည်။

မမနိုင်က ယခင်ကလိုပင် သွက်လက်သည်။ အသက်ရလာပြီး
တာဝန်ယူဆောင်ရွက်လုပ်ကိုင်နေသည့် လုပ်ငန်းသဘာဝကြောင့်
ပို့ပြီးကြော်ဆည်း၊ သိက္ခာရှိအောင် နေတတ်၊ ပြောတတ်နေပြီး
ယခုလည်း ကျောင်းအဆောင်သူလေးတွေမရောက်မိ သူသိလို
သမျှနှင့် သူ့အကြောင်းများ ပြောပြနိုင်ရန် လမ်းခွဲထွက်ကာ
အချိန်ပို့ယူလိုက်သည်။ အလွန်ပါးနှင်းလိမ္မာသည် မမနိုင်။
သူအထာကို အနေများခဲ့သည့်မင်းသူက သိနေသည်မြို့ပြီးလိုက်မိပါ
သည်။ မိန့်းကတ်ကိုကြည့်ပြီး မှာနေရင်း မင်းသူကိုစောင်းငဲ့
ကြည့်ကာ

“ကဲ မင်းသူ၊ နင့်အကြောင်းစပြောမှာလား၊ မမနိုင်ရဲ့
အကြောင်းပဲပြောပြရမှာလား၊ ကလေးတွေရောက်မလာခင်
ပြောနော်၊ တော်ကြား အရှိသေတန်မယ်”

မမနိုင်က ရယ်ကျကျဖြင့်ပြောသည်။ မောင်နှုမလို
နေခဲ့ပေမယ့် သူငယ်ချင်းတွေပါပဲ။ ကျောင်းတွေပြီး၍ သူ့အလုပ်
ကိုယ်အလုပ်ရှိရာ ခွဲခွာသွားကြသော်လည်း မမေ့နိုင်သော
ငယ်စဉ်က အကြောင်းတွေရှိနေကြသည် မဟုတ်ပါလား။

“ခင်မောင်ထွန်းနဲ့တွေ့သေးလား၊ ဒီကောင်ကြီး ဘယ်ရောက်
နေလဲ၊ ကျွန်တော်နဲ့မတွေ့တာဆို နှစ်တွေကြာပြီ မမနိုင်ရဲ့”

မမနိုင် ခေါင်းကို မသိမသာင့်သွားသည်။ ပြီးမှ နို့ရဲသွားသော
မျက်နှာကို မပျက်အောင်ထိန်းရေး ကြုံကြွေဆည်း

“မမနဲ့တော့ အဆက်သွားယူရှိရှိပါတယ်၊ သူ ကချင်ပြည်နယ်မှာ
တာဝန်ကျနေတယ်၊ ဟိုတလောကတောင် မမဆီရောက်လာသေး
တယ်၊ မင်းနဲ့အဆက်သွားယူရှိမရဘူးလားလို့တောင် မေးနေတာ၊ မင်းနဲ့
တွေ့ချင်နေတာတဲ့”

လှိုကြီးရှုက်တော့ ရယ်သည်။ အမှန်တော့ မမနိုင်က
မင်းသူကို ရှုက်နေသည်။ ခုထိ လက်မထပ်ကြသေး။ ကျောင်းကို

သူ မစွမ်းလွှာတိနိုင်အောင် ခင်တွယ်နေပုံရသည်။ ယခုတိုင် အဆောက်က ကျောင်းသူများနှင့် လွှာတိလပ်လပ်နေလျက်ပင် ရှိသေးသည်။

“မမနိုင်တို့ ဘယ်တော့လက်ထပ်ကြမှာလဲ၊ မမက ငြင်းနေတာလား”

မင်းသူက လိုရင်းကို တိုက်ရှိက်မေးလိုက်ရာ

“မင်းသူ နှင့်မသိသေးဘူးထင်တယ်၊ သူ လက်ထပ်သွားပြီ”

သည်တစ်ခေါက် အုံအားသင့်ရသူက မင်းသူပါ။ မထင်ထားသည့်စကား ကြားလိုက်ရသည်။

မင်းသူ မှတ်မိနေသည်မှာ ကျောင်းတွေပြန်ဖွင့်တော့ မမနိုင်ကို သွားကြိုဖို့ မင်းသူဆီ ခင်မောင်တွန်းရောက်လာသည်။ ရွှင်လန်းတက်ကြွနေသောသွေးယောက်ချင်းကို အားကျေမိသည်။

အဲဒီတုန်းက မမနိုင်၏ ရှုက်သွေးဖြာသည့်မျှက်နှာကို မင်းသူ မြင်ခဲ့ဖူးသည်။ ယခုတော့ မေးရမည်။ အလွန်ချစ်ကြသည့်သူတွေ ဘာကြောင့် လက်မထပ်ဖြစ်တာလဲဟု မေးမည်ရည်ရွယ်လိုက်ရာ မှန်တံ့ခါးတစ်ခုပွင့်လာပြီး မမနိုင်၏အဖွဲ့များဝင်လာသည်။ ပြောမည့်စကား သည်မှာပင် ရပ်ထားလိုက်ရသည်။ တစ်ယောက်တစ်ပေါက်နှင့် ဆူညံ၍သွားသည်။

“ဒါနဲ့ ပြောပါပြီး၊ နှစ်းနဲ့အဆက်သွယ်ရသလား၊ နင်လည်း ပျောက်ချက်သားကောင်းလိုက်တာ၊ မြို့ကို တစ်ခေါက်တောင် မပြန်ဘူးလား”

“အဲဒီတုန်းက နှစ်းပြန်မလာဘူးလော၊ ကျောင်းဆက်မတက်တော့ဘူး”

မမနိုင်က တွေ့ဝေသွားသည်။ ပြီးမှ တစ်ခုခုကို သတိရသွားသည်။

“ဒါတော့ မမနိုင်သိတယ်လေ၊ မမကျောင်းပြန်တက်တော့ နှစ်းမရှိတော့ဘူး၊ ဆရာမပြောတာတော့ သူမီးရထားနဲ့ ပြန်ဖို့ အစီအစဉ်က နောက်နေ့နံနက်မှာ လေဆိပ်ဆင်းသွားတယ်တဲ့ သူရဲ့ပစ္စည်းတွေကိုတော့ သူအကိုက ကားနဲ့လာသယ်သွားတယ်လို့ ပြောတာပဲ၊ ဒါပေမဲ့ ထူးဆန်းတာက သူရဲ့အခန်းကို သက်ဆိုင်ရာက လာပြီးစစ်ဆေးတယ်တဲ့၊ ကျောင်းပိတ်ချိန်ဆိုတော့ ဘယ်သူမှ မသိလိုက်ဘူးလေ”

“ဒီအကြောင်းတွေ မင်းသူ မသိခဲ့ပါ။ မမနိုင်ပြောမှုသာ သိလိုက်ရသည်။ နှစ်း မည်သည့်အတွက်ကြောင့် ခြေရာဖျောက်ပစ်ခွာလှမ်းရသနည်း။”

“မင်းသူ အဆောင်ကိုလာခဲ့ပြီးဟာ၊ မမနိုင် ပြောစရာတွေ ရှိနေသေးတယ်၊ ခုဟာက လမ်းကြံ့လို့တွေ့ရတာ၊ နင် မပြန်သေးဘူး မဟုတ်လား၊ ကဲ သွားစို့”

မင်းသူက နေရာမှထလိုက်သည်။

“လာခဲ့ပါမယ်၊ သီရိဆောင်မှာ မဟုတ်လား၊ အဆောင်မျှူးက လာလည်တာ လက်ခံပါမလား”

မင်းသူကို ပြုး၍ကြည့်သည်။ မမနိုင် အရင်ကလို လှနေလျက်ပင်။ ကလေးတွေနှင့် အပြိုင် အရွယ်တင်လျက် မျက်နှာက ပို့၍ကြည့်လင်အေးမြနေသည်။ သူကိုကြည့်တော့ နှစ်းကိုပို့သတိရမိသည်။

× × × × ×

ရုံးကိုစွာများပြီးပြီ။ မပြန်မိ မမနိုင်ကို လာတွေ့မည်ဟု ကတိပေးထားသော်လည်း သွား၍မတွေ့နိုင်တော့ပေါ့။ အစည်းအဝေးများ ဆက်နေသည်။ ညွှန်ကြားချက်များက လူပိနိုင်စရာမရှိ။ ပြည်နယ်

တွေက မအေးချမ်းသေး။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပ်ချုပ်မှုဖူးများကဖြစ်စေရန် အထက်လူကြီးများက ကြပ်မတလုပ်ကိုင်နေကြရသည့်ကာလဖြစ်သည်။ မင်းသူ တာဝန်ထမ်းဆောင်နေသောမြို့ကလေးမှာ ပဲခူးရှိုးမနှင့် မနီးမဝေးမြို့ဖြစ်သည် အတွက်ပေါ်ရေးအခြေအနေများ အထက်သို့ အဆက်မပြတ် သတင်းပေးပို့နေရသည်။

ယခုလည်း မြို့သို့မြို့မြို့ပြန်ပြန်ရမည်။ မြို့နယ်ရှိ အဖွဲ့အစည်း အဝေး၏ဆုံးဖြတ်ချက်များ၊ ညွှန်ကြားလွှာများကို ညီးနှင့် တိုင်ပင်ဆွေးနွေးကာ အထက်သို့ အလျင်အမြန်တင်ပြရမည် ဖြစ်သည်။ တောင်းခံရရှာများကိုလည်း ရက်မဆိုင်းဘဲ ချက်ချင်း တောင်းယဉ်ရမည်ဖြစ်သည်။ မြို့လုံခြုံရေးကိစ္စက ပို့ချုပ်အရေးကြီးသည်။ တပည့်တပန်းများက ပြန်ရန် ပစ္စည်းများပြင်ဆင်ပြီးနေကြပြီ။ သူတို့မီသားစုများ မြို့တွင်ကျကျခဲ့သည်။ ဤအချိန်ကာလတွင် မိသားစုနှင့်ဝေးကွာချုပ်မည်သူမှ မနေလိုကြပေ။ နောက်အချိန်ရမှ မမနိုင်ကိုသွားတွေ့တော့မည်ဟု စိတ်ကို ပိုင်ပိုင်ဆုံးဖြတ်လိုက်သည်။ နိုင်ငံရေးအခြေအနေက အမျိုးမျိုးပြောင်းလဲနေသည်။ အပ်ချုပ်မှု ယနှစ်ရားမပျက်စီးရန် ထိန်းသိမ်းနေရသည်။ ပြည်ထောင်စုကြီးမပြီကွဲရန် အရေးကြီးနေချိန်ဖြစ်သည်။ လူကြီးတွေ ခေါင်းပူနေသည့်ကာလတွင် မိမိကိုယ်ရေးကိစ္စ ရွှေ့တန်းမတင်လိုပေ။

မမနိုင်က မျှော်နေပေလိမ့်မည်။ သူဘဝကြောင်းများကို မောင်နှုမလို ခင်မင်နေသည့် မင်းသူကို ပြောပြချင်နေပုံရသည်။ အဓိကအကြောင်းဖြစ်သည့် လက်မထပ်ဖြစ်သည့်ကိစ္စ။

မင်းသူနှင့် ခင်မောင်ထွန်း မတွေ့ဖြစ်သည်မှာ နှစ်တွေကြာပြီ။ အဆက်အသွယ်မရသည့်မှာလည်း ကြာချေပြီ။ သူတပ်ထုဝင်သွားချိန်တွင် မင်းသူတို့ကျောင်းပြီးရန် တစ်နှစ်လိုသေးသည်။

မမနိုင်နှင့် ခင်မောင်ထွန်းတို့ ချစ်သူတွေဖြစ်သွားကြပြီ။ ကျောင်းမှာ မမနှင့် မောင်လေးဟု သူငယ်ချင်းများက စနောက်ကြသည်။ သူတို့၏ အပျော်ဆုံးကာလများဖြစ်ပေမည်။

မင်းသူ၏ အချို့ဝေဒနာသည် ထိပ်ဖျားသို့ရောက်နေသည်။ နန်းက ကျောင်းပြန်ရှုပင်မတက်တော့။ ရင်ထဲမှာ ဟာတာတာနှင့် မျှော်သော်လည်း ပေါ်မလာ။ သူမြတ်နှီးသော နှင့်တောင်တန်း ပေါ်မှာ ရှိနေမလား။ မောင်မောင်လေးက ခင်ခင်ထား၏ ကိုယ်ရုံတော်အမှုတော်ထမ်း ခန့်အပ်ခြင်းခံထားရသည့်မို့ မင်းသူသိ သိပ်မလာဖြစ်ပေ။ မွန်မလေး၏ အပြုံ့မခံနှင့်။ ပြီးပြုံ့မှုကို စိုးရှုံးနေသည်။ နောက်ဆုံးစာသင်နှစ်တွင် သိပ်မတွဲဖြစ်ကြပေ။ သူတို့လည်း သူတို့ကိစ္စ၊ ကိုယ်လည်း ကိုယ့်ကိစ္စနှင့်ကိုယ်မို့။

လစ်လပ်လျက်ရှိသော အလုပ်တစ်နေရာလျှောက်လိုက်သည်။ မကြာခင် အလုပ်ခေါ်စာရသည်။ လက်ထောက်မြို့ပိုင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ အုပ်ချုပ်ရေးဆိုင်ရာပညာရပ်များကို မြို့ပိုင်ကြီးက များယွင်းမှုမရှိအောင် ခြင်းချိန်မှုမရှိ သင်ပေးသည်။ အထူးသဖြင့် တရားစီရင်ရေးကိစ္စများ၊ မြေယာကိစ္စဖြေရှင်းမှု ဆိုင်ရာ သိသင့်သိအပ်သောအကြောင်းအရောများကအစ စေတနာထား သင်ကြားပေးသည့်မို့ ကျေးဇူးကြီးမားသည်။ ယခုအခါ သူမရှိတော့ပါ။ ဆုံးပါးသွားသည့်မှာ မကြာသေး။

လက်ရှိလုပ်ငန်းများကို မင်းသူက လက်စသတ် လုပ်ဆောင်နေရသည်။ အထက်က ယာယိမြို့ပိုင်တာဝန်ကို ထမ်းဆောင်စေသည်။ ထိုကြောင့် ရန်ကုန်သို့အစည်းအဝေး လာတက်သည့်အချိန်တွင် မမနိုင်နှင့်တွေ့ဖြစ်ခြင်းဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ရဲစခန်းနှင့် လက်နက်၊ အင်အား ခဲယမ်းမှုအစ ဘဏ်စာရင်းရှိငွေများ စစ်ဆေးခဲအဲမှာ စီရင်ချက်ချိုး အမှုများ

အားလုံးသိထားရသည့် အတွက် ဌာနဆိုင်ရာအရာထမ်းများ၊ သက်ဆိုင်ရာဒုက္ခများ၏လုပ်ငန်းလိုအပ်ချက်များ ဆောင်ရွက် နေသည့်ကြေားမှ တိုးတက်မှုမရှိသောအကြောင်းများ လေ့လာရသည်။ အမတော်ကြေးငွေ ထုတ်ချေးပေးရေးကိစ္စများ ကြေးမကျ သေးသည့် အတွက် မည်သို့ ဆောင်ရွက်လုပ်ကိုင်ရမည်ကို ဖြို့ပိုင်ကြီးက သင်ပေးသွားခဲ့သည်။ တော်လှန်ရေးကောင်စီ တက်ပြီးချိန်ကာလို့ သတိထားပြီး လုပ်ကိုင်နေရသည်။

အသက်ငယ်ငယ်နှင့် ဖြို့ပိုင်တာဝန်ယူနေရသဖြင့် အချို့အရာထမ်းကြီးများ၏ မခန့်လေးစားပြုခြင်းကိုလည်း သည်းခံ၍ လုပ်ကိုင်ရသည်။ တရားရေးမှ စက်ရှင်မင်းကြီးက ကိုယ့်ထက် အသက်ကြီးသည်။ ပညာရည်ဝသည်။ သို့သော် ဆရာဖြစ်သူ ဖြို့ပိုင်ကြီးက လက်ဆင့်ကမ်းသင်ပေးထားသည့်မြို့မဗ္ဗာ ဆရာမရှိ၍ အနည်းငယ်တော့ အားငယ်မိသည်။ သူတို့လုပ်ပိုင်ခွင့်ကို မင်းသူ ဝင်ရောက်စွက်ဖက်ခြင်းမပြု၊ ပြသနာကို အကြံပေးခြင်းကို ပင်လျှင် တောင်းခံမှုဆောင်ရွက်သည်။ မင်းသူက လူလွတ် တစ်ယောက်မြို့စားသောက်မှုလွယ်ကူရောန် ရုံးအကူဗျာတစ်ယောက်က ချက်ပြုတော်ပေးသည်။ ဧည့်ခံပွဲများ မကြောခေါ်တက်ရသည်။ သိုးသန့် စိတ်ကြားခံရခြင်းများရှိလာလျှင် တတ်နိုင်သရွေးရွှေ့သည်။ အချိန်အားလျှင် ဂေါက်ရှိက်သည်။ စိန်ခေါ်ပွဲများရှိသည်။ နန်းကို သတိရလျှင် ဂေါက်ရှိက်ရင်းဖြင့်သာ အလွမ်းဖြေရသည်။ တစ်ခါ တစ်ရုံး အိမ်ရှေ့လသာဆောင်တွင် ဘိယာသောက်ဖြစ်သည့် နေ့ရက်များလည်းရှိခဲ့သည်။ အဖော်မရှိ တစ်ကိုယ်တည်းသောက်ရသည်မြို့ အပို့ပွာယ်မရှိသလို ခံစားရသည်။

ရွှေးက အင်လိုင်ဘို့အိမ်ကြီးများကို ပြန်လည်၍ပြင်ဆင် ဆောက်ထားသည့်မြို့ကျယ်ဝန်းသည့်ခြားကြီးများသည့်အိမ်ကြီးတွင်

ပျင်းရိစ္စာဖြင့် ဘဝကိုဖြတ်ကျေခဲ့သည်။ အိမ်ရှေ့ခပ်လှမ်းလှုင် ပုန်းည်ကပင်မှုအပွင့်များ မိုးရေစက်နှင့်အတူ ကြွေကျေနေသည်။ သူ၏ရန်းသင်းသင်းလေးကို မင်းသူနှစ်သက်သည်။ နန်းနှင့် ကျောင်းတက်စဉ် ပုန်းည်ကပင်ကြီးအနီးမှ ဖြတ်သွားသည့် အခါတိုင်း အပွင့်တွေဝေကာ ရန်းသင်းသင်းကို အမြှေရှာရရမြှေ အရွက်ဖားဖားနှင့် ပုန်းည်ကပင်ကို နန်းက သဘောကျသည်။ ရေခဲတောင်တန်းပေါ်က သစ်ပင်တစ်မျိုးနှင့်တူသည်ဟု ဆိုခဲ့ဖူးသည်။

ရုံးနှင့် အိမ်က စည်းရိုးသာခြားသည်။ မပြီးသေးသော အလုပ်များ တစ်ဆက်တည်းလုပ်ပြီးမှသာ အိမ်ပြန်ရသည်။ အိမ်ပြန်လည်း တစ်ယောက်တည်း၊ မျှော်သူမရှိ။ ထိုကြောင့် အလုပ်ကိုသာ အောက်ချုလုပ်နေမိသည်။ သေဆုံးသွားသည့်ဖြို့ပိုင်ကြီးက မင်းသူကို အားကိုးသည်။ သူအတွက် လက်တစ်ဖက်ရသည်ဟု မင်းသူ၏ ကွယ်ရာ၌ အမြှေပြောသည်။ အလုပ်တွေပိနေသောကြောင့် ဤတိမြို့ သို့ပင် မပြန်နိုင်သည်မှာ ကြောခဲ့ပြီ။ ယခု မင်းသူတို့ တာဝန်ကျရာ ဖြို့သို့ပြန်ကြရန် ပြင်ဆင်ကြသည့်အချိန် ရန်ကုန်မိုးက နှုတ်ဆက်နေပြီ။

× × × × ×

ရေခဲတောင် တွေရှိရာအရပ်၊ ပူးတာအိုးအထက် ပိုင်းမြှုပ်နှံမြောက်ဖားရှိ နောင်မွန်းမြို့ငယ်သို့ပြောင်းရန် အမိန့်စာ ရသည့်နေ့က မင်းသူပော်သွားသည်။ ယခုလက်ရှိမြို့ကလေးတွင် လက်ထောက်မြို့ပိုင်အဖြစ် တာဝန်ယူနေရာမှ ပြောင်းရွေ့မိန့်နှင့်တစ်ပါတည်း ရာထူးတိုးကာ ကချင်ပြည်နယ်ရှိ မြို့ငယ်လေးသို့ စေလွတ်ခြင်းခံရသည်။ ပြီးခဲ့သည့် အပတ်စဉ်အစည်းအဝေးတွင်

နယ်ပြောင်းရန် သိခဲ့သော်လည်း မည်သည့် အရပ်ဒေသဆို သည်ကိုတော့ မသိခဲ့ရပေ။

နယ်စွန်း၊ နယ်ဖျားမြှုံးကလေး၊ မြို့နယ်အုပ်ချုပ်ရေးရုံးဖွင့် သည်မှာ မကြာသေး။ နယ်ပိုင်ရုံးစိုက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် နယ်ပိုင်တစ်ဦးခန့်အပ်တာဝန် ပေးမည့် သတင်းသဲ့သဲ့ကြားခဲ့သည်မှာကြာဖြီ။ သို့သော်လည်း နယ်မြေမအေးချမ်းသေးသည့်အတွက်ကြောင့် ဆိုင်ငံထားခဲ့ခြင်း ဖြစ်သည်။ ယခု ငြိမ်းချမ်းစပြုပြီ။ ညိုနိုင်းဆွေးနွေးမှုများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ လုပ်ဆောင်ရန် လက်ခံစပြုပြီ။ ယခုအခါ ယင်းဒေသသို့ မင်းသူ ပြောင်းရွှေ့တာဝန်ယူဆောင်ရွက် ရပေတော့မည်။ နှင်းတောင်တန်းများနှင့် ရေခဲတောင်များရှိရာ ဒေသသို့ အလွန်စိတ်ဝင်စားခဲ့ရာ မမျှော်လင့်ဘဲနှင့် ကုံကော်တော့မှာ နန်းနှင့်တွေ့ဆုံးခဲ့ရသည်။ သို့သော် ရှုတ်တရက် နန်းနှင့် ခွဲခွာ ခဲ့ရသည်။

ပြောင်းရွှေ့ကိစ္စနှင့် စပ်ဆိုင် သော ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်အတွင်းဝန်ရုံးသို့ ပြန်လာခဲ့သည်။ အတွင်းဝန်နှင့်တွေ့ကာ အခိုကလုပ်ဆောင်ရမည့် တာဝန်များ ညွှန်ကြားသည်ကို နာယူမှတ်သားရသည်။ တိုးချွဲမြှုပြုများ တည်ဆောက်ဆဲကာလဖြစ်သည့်မို့ အစစာရာရာ ဝရှုတစိုက် ဆောင်ရွက်ရန် အထူးမှာကြားသည်။

ရန်ကုန်မှာရှိနေစဉ် မမနိုင်နှင့်တွေ့မည်။ ပြည်နယ်သို့ သွားရမည့်မို့ လိုအပ်မည့်ပစ္စည်းများ တစ်ပါတည်း ဝယ်ယူရမည်။ တစ်နှစ်ပတ်လုံး မိုးမပြတ်ဟူ၍ နန်း ပြောဖူးသည်။

ကျောင်းနေဘက်သူ့ယောက်ချင်းမြတ်ဆွေကို သတိရမိသည်။ ကျောင်းပြီးကတည်းက မတွေ့သည်မှာ ယခုထိအဆက်ပြတ် နေသည်။ ပို့လ်ချုပ်အောင်ဆန်းလမ်းအတိုင်းလျောက်ကာ

လမ်းသုံးဆယ်ထိုင် စာအုပ်ဆိုင်တန်းများတွင် ဖတ်လိုသည့် စာအုပ်များရှာဖွေရင်း ဆရာဒေသောက်များတွင် တပ်ကြော်ကြီးမောင်ကိုရဲ့ တောင်တန်းပြာနှင့်ကျော်ပိုးအိတ် မဟာခရီးသည်စာအုပ်တို့ကို ဝယ်ယူလိုက်သည်။ စာအုပ်တန်းက ငေးစရာ၊ ရေးစရာ စုံလင်လှသည်။

စာအုပ်နှင့်ပစ္စည်းအချို့ဆွဲရင်း ကုန်းကျော်တံတားပေါ် တက်ခဲ့သည်။ ဘူတာကြီးအောက်မှ ဆိုက်ကားတစ်စီးငါးငါးပြီး မြတ်ဆွေတို့အိမ်ရှိရာ မြန်မာဂုဏ်ရည်လမ်းရောက်လာသည်။ မြတ်ဆွေတို့အိမ်မှာ တစ်ထပ်တို့က်ပုလေးဖြစ်ပြီး အိမ်ရှေ့တွင် မြတ်လေးပန်းရုံး စင်တင်ထားသည်။ ကားရုံးလေးတွင် ရွှေကုလွန်းများတန်းစီစိုက်ထားသည်။ အိမ်ရှေ့မှ လူခေါ် ခေါင်းလောင်း တိုးကြည့်သည်။ မကြာဖူးမြတ်ဆွေ ထွက်လာသည်။ မင်းသူကို မြင်သည့်နှင့် လက်ကို အူယားဖားယား ဆွဲလျက် အိမ်တွင်းဝင်စေသည်။ မတွေ့ရသည်မှာကြာဖြီ။ ရန်ကုန်သို့ အခေါက်ခေါက် အခါခါရောက်သော်လည်း သူထံမရောက်။ အလုပ်ကိစ္စများနှင့်သာ ရှုပ်နေသည့်မို့ စိတ်မအား လူမအား ဖြစ်ရသည်။ တာဝန်များက ရှိနေသည်။

မြတ်ဆွေက စီးပွားရေးလောကတွင် အတော်အောင်မြင် နေသည်။ မင်းသူရောက်သည့်အချိန်တွင် မြတ်ဆွေ၏အနီး မရှိ။ လင်မယားနှစ်ယောက် စီးပွားရာရာတွင် ဘက်ညီသည်။ မြတ်ဆွေနှင့် ရေးဟောင်းနောင်းဖြစ်ပြောရင်း အချိန်ကုန်မှုန်းမသိ ကုန်ခဲ့သည်။ မင်းသူက ပြန့်စီး နာရီကြည့်ချိန်တွင် သူအနီး ပြန်ရောက်လာသည်။

မြတ်ဆွေက သူအနီးနှင့်မိတ်ဆက်ပေးသည်။ နှစ်ယောက် စလုံးက ညနေစာထမင်းစားပြီးမှပြန်ရန် အတင်းတားကြသည်။ မင်းသူ မည်သို့မှ မြင်းဆန်းရှုမရ။ မမနိုင်ဆီသွားရန် အကြောင်းပြ

သော်လည်း မအောင်မြင်ချေ။ နောက်နေ့ ကုမ္ပဏီမှာကားလွတ်ပြီး ပို့ခိုင်းမည်။ ကိစ္စပြီးမှာသာ ကားကိုပြန်လွတ်ရန်ပါပြောသည်။ ဖြင်းဆန်၍ မရမည့်အတူ သူစီစဉ်သလိုသာ နေလိုက်တော့သည်။ အပြန်တွင် မြတ်ဆွဲက ကားကိုကိုယ်တိုင်မောင်းပြီး မင်းသူ ခကေတည်းခိုသည့် မနော်ဟယ်ရဲလမ်းမှအိမ်ကြီးသို့ ပြန်ပို့ပေးသည်။

နောက်နေ့ အိပ်ရာနှီးချိန်တွင် ဓည့်ခန်း၏ ဓည့်သည် တစ်ဦးအား ကော်ဖို့ ပေါင်မှုနှင့်ထားပတ်သူတို့ဖြင့် ဓည့်ခံထားသည်ကို တွေ့ရသည်။ မင်းသူတွေ့က်လာသည့်အခါ ထျော်အရှိအသေ ပြုလျက် နှုတ်ဆက်သည်။ စားပွဲထိုးက မင်းသူအတွက် ကော်ဖို့ တစ်ဦး၊ နှီးကရားတစ်ဦး၊ လာချေသည်။ ဤအိမ်ကြီးသည် မင်းသူတို့ နယ်ဘက်မှုလာသော အရာထမ်းများ ခကေတည်းခိုရန် အထက်က စီစဉ်ပေးထားသည့် ဓည့်ဂေဟာဖြစ်သည်။

“ကျွန်တော်ကို ဦးမြတ်ဆွဲက ဆရာသုံးဖို့ ကားလွတ်လိုက် လိုပါ၊ ကိစ္စတွေ့အားလုံးပြီးမှာသာ ပြန်လာဖို့ ပြောလိုက်ပါတယ်၊ ဒီနေ့တစ်နေ့လုံးပဲဆိုပါတော့၊ ဆရာပြန်လွတ်မှ ပြန်ဖို့ မှားလိုက်ပါတယ်”

မင်းသူ အံ့အားသင့်သွားပါသည်။ အိမ်အောက်ဆင်ဝင်တွင် မောရစ်မိုင်းနားကား အစိမ်းပုပ်ရောင်တစ်စီး ရပ်ထားသည်ကို သတိထားမိသည်။ မြတ်ဆွဲက သူစီးနေသည့်ကားကို သုံးရန် လွတ်ပေးလိုက်ခြင်းဖြစ်သည်။ မနေ့က သူကိုယ်တိုင်မောင်း၍ လိုက်ပို့ကာ တည်းရာအိမ်ကိုမှတ်ပြီး သည်နေ့ယာဉ်မောင်းကို သေချာမှုံးလွတ်လိုက်ခြင်းဖြစ်မည်။ ယနေ့သွားစရာကိစ္စ သိပ်မရှိတော့ပါ။ မမနိုင်ထံ သွားရန်သာရှိသည်။ နံနက်စာ စားသောက်ပြီး မမနိုင်ရှိရာ ကျောင်းသို့လာခဲ့သည်။ အဆောင် ဂိတ်စောင့်အား ဒေါ်အေးအေးနိုင်ကို တွေ့လိုကြောင်းပြောသည်၍

ဆင်ဝင်ရောက်သည်အထိ ကားဝင်ခွင့်ပြုသည်။ မမနိုင် ဝမ်းသာ အားရ ထွက်လာသည်။ ဓည့်ခန်းတွင် ထိုင်ကာ ရရှုးဟောင်း နောင်းဖြစ်တွေ့ပြောလို့မကုန်နိုင်အောင်ပင်။ သို့သော ခင်မောင်ထွန်း အကြောင်းမပါပေ။ မမေးဘဲနှင့် ပြောမည့်ပုံမပေါ်။ “မမနိုင် ခင်မောင်ထွန်းနဲ့တွေ့သေးလား”

မင်းသူကပင် ဦးဆောင်၍ မေးရသည်။ အနီးအနားတွင် ကျောင်းသူအခါးရှိနေသည်။

“သူရန်ကုန်လာရင် မမနိုင်ဆီ ရောက်လာတတ်ပါတယ်”
သိပ်ဖြေချင်ပုံမရပေ။

“ဒီကောင်က သစ္ာဖောက်သွားတာလား၊ တော်တော် ဆိုးတာပဲ”

မင်းသူက ခင်မောင်ထွန်းကို အပြစ်တင်မိသည်။

“မဟုတ်ဘူး မင်းသူရဲ့၊ မမနိုင်က သူကို လွှတ်လပ်ခွင့် ပေးလိုက်တာ”

မင်းသူ အံ့အားသင့်သွားသည်။

“မမနိုင် ဘာကိုဆိုလိုတာလဲဟင်၊ ကျွန်တော် နားမလည် နိုင်တော့သူး”

မမနိုင်ကိုကြည့်၍ နားမလည်နိုင်အောင်ပင်ဖြစ်ရသည်။ မမနိုင်မှာ ကြင်နာတတ်တဲ့နှုန်းသား၊ မေတ္တာတွေ့ခန်းခြောက်နေပြီလား၊ ဘာမှုမခံစားတတ်သည့် ကျောက်ဖြစ်ရပ်ကြွင်းလား။

“မမနိုင်ရဲ့ဘဝကို ချုပ်ချယ်တာ၊ မမရဲ့လွှတ်လပ်ခွင့်တွေ့ကို အကြေားတစ်ခုလိုပေးဆပ်နေရမှာ မမ မလိုလားဘူး၊ မင်းသူ ချုပ်တယ်ဆိုတာဟာ စိတ်ရဲ့စောသိက်ကြောင့် ဖြစ်ပေါ်လာရတဲ့ ခံစားမှုဝေဒနာတစ်ခုပါ။ သွေးသားဆန္ဒက တောင်းဆိုတာမဟုတ်ဘူး မင်းသူ၊ တကယ်တော့ မမနိုင် ခင်မောင်ထွန်းကို အိမ်ထောင်ဖက်

အဖြစ် ဘယ်လိုမှုခံစားကြည့်လိုမရဘူး၊ မောင်လေးတစ်ယောက် အဖြစ်ကလွှဲလို မမန္တလုံးသားက လက်မခံဘူးလေ၊ ကိုယ့်ကိုယ်ကိုယ် မညာတမ်းပြောရရင် အချစ်ရဲ့ကျေးကျွန် အဖြစ်မခံနိုင်ဘူး၊ ဘဝမှာ လွှတ်လွှတ်လပ်နဲ့နေချင်တယ်၊ ဒါက မမနိုင်ရဲ့ဆန္ဒပါ၊ တခြားသူတွေက ဘယ်လို ခံစားရတယ် ဆိုတာတော့ မမနိုင် မပြောလိုဘူး”

မင်းသူက သူရှေ့မှာ ကျောက်ရပ်၊ တုတ်တုတ်မျှမလှုပ်နိုင်၊ အချစ်ကို သံယောဇ်များနှင့် နှောင်ကြီးတည်းထားခဲ့သည့် မင်းသူမှာ ပြောစရာမရှိ။ သို့သော် ခင်မောင်ထွန်းက တပ်ကိစ္စနှင့် ရန်ကုန်သို့ဆင်းလာတိုင်း မမနိုင်ရှိရာအဆောင်သို့ ရောက်လာ မြေပင်၊ မမနိုင်ကလည်း ယခင်အချိန်ကအတိုင်းပင် ကြေနှေ့သိက္ခာရှိရှိ ထွက်ချုပ်တွေ့သည်။ ဘာမှာပြောင်းလဲမသွားပါဟု သူက အမြဲ ပြောသည်။

နှစ်းအကြောင်းကို သိပ်မပြောဖြစ်။ မင်းသူ နှစ်းနှင့် ပတ်သက်သည့်အကြောင်းများ ကြားလိုသည်။ အတူနေခဲ့ကြသည့် မမနိုင်က ပြန်ပြောပြသည်ကို မင်းသူကြားလိုသည်။ တီးမှုမြည်သည့် စည်ကဲ့သို့သာတည်း။ ယခုတော့ နှစ်းရှိရာဒေသ၊ ရေခဲတောင်ရှိရာ၊ တောင်လေပတိပွုင့်လန်းရာ နှင့်တောင်တန်းကြီးများဆီသို့ မင်းသူ တာဝန်ဖြင့် မဖြစ်မနေသွားရတော့မည်ဖြစ်သည်။ မမနိုင်အား ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့်ကျသည်ကိုတော့ ပြောဖြစ်သည်။ သို့သော် နှစ်းရှိရာအရပ်ဟုတော့ မပြောဖြစ်။ အချစ်ကိုဘိုးကွယ်သူဟု အမြှေ့မခံယူလို၍သာ ဖြစ်သည်။ နှစ်းအပေါ် ထားခဲ့သည့် မင်းသူမေတ္တာသည် မည်သူနှင့်မှ တုနိုင်းချုပ်အယှဉ် မခံလိုပါ။ အမြင်ချင်း၊ တွေးခေါ်ယူဆပုံချင်း မတူသည်မို့ အလိုက်သင့်ပြောဆိုပြီး မမနိုင်၏အဆောင်မှ ပြန်လာခဲ့သည်။

ကားအနီးသို့ ရောက်သည်အထိ မမနိုင်က လိုက်ပို့သည်။ သူ၏မျက်ဝါးမှာ မျက်ရည်ကြည်တွေဝေါ်ရှိနေသည်။

ဖြေစင်သည့်မေတ္တာသည် မည်သည့်ကာလမှ မညဴးနွမ်းချေ ပါတကား။ လတ်ဆတ်မွေးပုံးနေသည့် ကုံကော်တော်ပန်းရန်း သင်းသင်းလေးက နှုတ်ခွန်းဆက်နေပြီ။ မင်းသူနှင့် ကုံကော်တော် နောက်ဆုံးနောက်ရှိများသာဖြစ်ချေပြီ။ သစ်တို့ပင်လမ်းကလေးနှင့် ကုံကော်ပင်တန်းလေးတွေကြားက ထိုးတည်းကျန်ရစ်သည် သစ်ပုပ်ပင်အောက်တွင် မမနိုင်တစ်ယောက် ပျော်ရွှင်ချမ်းမြော့စွာဖြင့် ဘဝကို ပြင်စွာလျောက်လှမ်းနိုင်ပါစေဟု ဆူတောင်းရင်း တည်းခိုရာအဆောင်သို့ပြန်ခဲ့သည်။ ထို့နောက် ဝေးသီခေါင်ယူး တောင်တန်းကြီးများဆီသို့ ခရီးဆက်ရန် ပြင်ဆင်ရတော့သည်။ နှစ်းကို တွေ့ောင်ရှာရမည်သာ။

× × × × ×

ရဝမ်သွေးချင်းတို့ အများဆုံးနေထိုင်လျက်ရှိပြီး ကမ္မာ၏ ဥတ္တရယ်စွန်းတန်းဖြတ်ရာဒေသ၊ တောတောင်များပိတ်ဆီးရှု ညီ့ညီ့ဆိုင်းလျက် နှင့်မှုးအဆက်မပြတ်ရှာသွားသည့်ဒေသ။ တစ်နှစ်ပတ်လုံး မိုးချိန်းသံကြားနေရသည့်ဒေသ။ ရွှေးအခါက လုံးမှန်နိုင် တိုင်းရင်းသားများ အများဆုံးနေထိုင်ခဲ့ကြသည်မို့ ‘လုံမှန်ဒမ်းဟုလည်း ခေါ်ကြသည်။ မြင့်မားလွန်သည့် တောင်တန်းကြီး ငါးလုံးမှာ ညီ့ဆိုင်းဝေမြှိုင်းလျက် သစ်ရိုပ်၊ တောတောင်များ ပတ်လည်ရိုင်းနေသည်။’ ညနေစောင်းလျှင် မည်သူ လွှမ်းရမည်မသိ၊ နေထွက်ကနေဝင် အလင်းတန်းပြောင်းလေတိုင်း သဘာဝ တောတောင်များက ရှုမြို့နိုင်ဖွယ်ရာ ပန်းချိကားတစ်ချပ် ထောင်ထားသည့်နှစ်ပင်။

မြို့ငယ်လေးနှင့်ယာတွင် မျက်စိတစ်ဆုံး တောင်တန်းများ၊ အဝေးမှရေခဲ့တောင်တန်းကြီးများ၊ လျှို့မြောင်ချိုင့်ရှုမဲးများနှင့် စိမ့်ကြီး၊ မြိုင်ကြီး၊ ဂနိုင်ကြီးပင်ဖြစ်လေသည်။ ရုံးဆောက်ထားသည့် ‘ကဆန်ချောင်း’တစ်စိုက်သာ မြေပြန့်လွင်ပြင်လေးရှိနေသည်။ မြို့နှင့်မနီးမဝေးနေရာလေးတွင် ချောက်ကမ်းပါးပြတ်ပေါ်မှ ပြတ်ကျလာသည့် တဆာချောင်းသည် အလွန်လှပလွန်းသည့် ရေတံခွန် ဖြစ်လာသည်။ သူပြုတ်ကျလာရသည့်ကမ်းပါးက အမြဲ့ပေ (၁၀၀) ခန့်ရှိပေမည်။ ပြင်းထန်စွာကျလာသည့် ရေအားကြောင့် ဆူညံနေသည့် ရှိက်ခတ်သံသည် မြိုင်မဟာ၏ ဂိုဏ်ပေါ်လောဟုပင် တွေးထင်မိသည်။ နန်းပြောခဲ့သည့် တာဆာချောင်း၏အလှအပကို ကြားခဲ့ရသည့်မှာကြာသော်လည်း ယနေ့ထိ စိတ်မှာခွဲလျက်ရှိနေသည်။ ယခုတော့ မျက်ဝါးထင်ထင်တွေ့ပြင်ပြီ။ သတိရလိုက်တာ နန်းရယ်။

ရွှေးက နောင်မွန်းကို ရေမ်လူမျိုးများက ‘လုံမွန်’ဟုခေါ်သည်။ တောင်တန်းဒေသအုပ်ချုပ်ရေးနှင့်ပြည်မှုအုပ်ချုပ်ရေးနှင့် အထူးသဖြင့် အကိုလိပ်တို့၏သွေးခွဲနည်းစနစ်ကြောင့် ‘လုံမွန်’ကို တောင်အုပ်များအား ရုံးစိုက်အုပ်ချုပ်စေခဲ့သည်။ ICS (Indian Civil Service) ကို မခန့်သေးသည့် သမိုင်းနောက်ခံရှိခဲ့သည်။ ယခုအခါမှ သာလျှင် မြို့တစ်ခုအဖြစ်သတ်မှတ်ပြီး နယ်ခြားဝန်ထောက်ရုံးနှင့် မြို့ပိုင်ရုံးများ စတင်ဖွံ့ဖြိုးလှစ်သည်မှာ မကြာသေးပေ။ လုံခြုံရေး သိပ်စိတ်မချေရ။ ပြည်စောင့်ရဲတပ်ရင်းအချို့သာ ခြေကုပ်ယူဆဖြစ်သည်။ လုံလောက်သောကာက္ခာယ်မှာ မရှိသေးပေ။ စည်းရုံးရင်းအုပ်ချုပ်မှုလုပ်ငန်းစတင်ချုပ်ချင်းနှင့်ရောက်စေခြင်းသာတည်း။ မြို့နယ်၏ရာနှုန်းပြည့်နှုန်းပါးမှာ တောင်တန်း၊ လျှို့မြောင်၊ ချောက်ကမ်းပါး၊ ရေခဲ့တောင်တန်းများ၊ တောင်မြှင့်ကြီးများ နေရာ

ယူထားသည်က များသည်။ ‘ကဆန်ချောင်း’၏အနီးအနားတွင်သာ မြေပြန့်အနည်းငယ်ရှိသဖြင့် အရေးပိုင်ရုံးများတည်ဆောက်ထားရသည်။ မင်းသူရောက်စတွင် ခမီးကပန်း၊ လမ်းကမက္ခာများကျင့်နှင့် အတော်စိတ်ပျက်စရာကောင်းသည်။ လူမျိုးရေးအလွန် အရေးထားသည့် ဒေသခံတိုင်းရင်းသားများနှင့် အလွန်းသင့်ရန် ကြီးစားရသည်မှာ အတော်မလွယ်ပေါ်။ မင်းသူထက်စော၍ရောက်နေသည့် အရာရှိမှာ မြစ်ကြီးနားမှ ဒေသခံတိုင်းရင်းသားဖြစ်ပြီး ပူတာအိုးလေဆိပ်မှုံးလာကြိုနေ၍သာ တော်သေးသည်။ သူအကူအညီဖြင့် အုပ်ချုပ်မှုံးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူရသဖြင့် အောင်မြင်မှုများစွာရသည်။ မင်းသူ၏လုံခြုံရေးကစာ၍ အစစ်အရာရာကို တာဝန်ယူကာ စားသောက်ရေးအထိ ပူပင်သောကရောက်စရာမလိုပေါ်။ နယ်မြေခံ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိတွေ့ရသည့်အခါ ဒေသခံလည်းဖြစ် တိုင်းရင်းသားမျိုးနှင့်ယုံကြည်လာသည်။

ခင်မင်မှုံးသံယောဇူးသည် လူတစ်ဦးနှင့်တစ်ဦး လူမှုကိစ္စ ဆောင်ရွက်ရာတွင် လွန်စွာအထောက်အကူဖြစ်စေသော မေတ္တာ အတိမ်အနက်သဘောပေါ်၍ တည်သည့်ရလဒ်ဟုဆိုလျှင် မှားအုံ မထင်။ ရိုးရာကချင်မနောပွဲများ ကျင်းပသည့်အခါများတွင် သူက တာဝန်ယူ၍ မင်းသူထက်ခဲ့ရသည့်ပွဲများကမနည်းပါ။ ဤပွဲများသည် စည်းရုံးခြင်းကို အခြေခံကျင်းပသောအကြောင်းများဖြစ်သည် ဟု အတန်အသင့်သိထားသည်။ ရုပ်စကားအချို့ကို သူတို့ထံမှ တစ်လုံးစာ နှစ်လုံးစာ သင်ယူ၍တတ်လာသည်။ စည်းလုံးညီညာသော ကြိုးကကွက်များသည် အမဲလိုက်ခြင်း၊ သီးနှံဆွတ်ခူးခြင်း သရုပ်ပြအကများဖြစ်သည်။ ထိုအတူ ခေါင်ရည်ဖြင့် ဓည့်ခံခြင်း

သည်လည်း သူတို့တိုင်းရင်းသားလူ မျိုးများ၏ ရီးရာ စလေ့များဖြစ်သည်။ အသားကင်ရန်းက မွေးမွေး၊ ခေါင်ရည် ရှုတရှုတနှင့် အလွန်လိုက်ဖက်သည်။ လုံခြုံရေးမပြည့်စုံသည့် အရပ်မို့ မင်းသူ သိပ်မသောက်ရဲ့၊ မိတ်ဖြစ် ဆွဲဖြစ်သဘောသာ သောက်သည်။

နောက်ပိုင်းကာလများတွင် ယုံကြည်မှုအတန်ရှိလာခဲ့သည်။ သူတို့၏ ရီးသားသောခင်မင်းမှုကို အလေးအနက်ထားကာ မင်းသူ၏စိတ်က သံသယအနည်းငယ်ကို ခဝါချထားသည်။ သို့သော် သတိတော့ထားသည်။ လိုင်စင်ဖြင့်ထုတ်ပေးထားသည့် ခြောက်လုံးပြီးသောနတ်ကို ကိုယ်နှင့်မကွာ မသိမသာထားရသည်။ ဤသို့ ပြုမှုနေထိုင်ရသည်ကိုပင် မင်းသူမလိုလားပါ။ ပြည်သူများကို စောင်ကားနေသည့်နှင့် စိတ်မလုံခဲ့ပါ။ အားလုံးကိုလေးစား၍ အေးချမ်းစေချင်သည်။ ယခုတော့ မင်းသူဖြစ်စေချင်သလို ဖြစ်မလာသေး။ လူမျိုးရေးသွေးခွဲအုပ်ချုပ်မှု ခံစားခဲ့ရသည်။ သွေးလည်း ကွဲခဲ့ကြရသည်။ အချင်းချင်းလည်း သတ်ကြ၊ ဖြတ်ကြနှင့် အတော်ပင်အကျဉ်းတန် အရှပ်ဆီးခဲ့ကြရသည်။ စနစ်တကျ သွေးခွဲသည့်မို့ အတော်ကြီးစား၍ စည်းရုံးရှုံးမည်။ မင်းသူ၏ လက်အောက်တွင် လုပ်ကိုင်သူများအတွင်းမှာ တစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းမှုလူများ မည်မျှရှိနိုင်သည်ကို မင်းသူ မသိ။ သို့သော် အားလုံးကို မင်းသူ၏လူဟု သတ်မှတ်၍သာ လုပ်ကိုင်နေရသည်။ အုပ်ချုပ်မှုအာဏာစက် သက်ရောက်ခါစ အချိန်ကာလလေးသာဖြစ်သည်။

စားဝတ်နေရေးလူမှုကိုစွဲများ ပိုပိုပြင်ပြင်မဆောင်ရွက်နိုင်သေးသကဲ့သို့ ကျိုးမာရေးကိုစွဲသည်လည်း ထို့အတူပင်။ လမ်းပန်းဆက်သွယ်ရေးသည်လည်း မိုးကင်းလွှတ်ရာသီများတွင်

သာ ဆောင်ရွက်နိုင်သည်။ တစ်နှစ်ပတ်လုံး မိုးနှင့်မကင်းပေ။ မိုးသံလေသံများကြား၌ အလုပ်ကိုပြီးစီးအောင်လုပ်ရသည်။ တည်ဆောက်ပြီးတံတား၊ တစ်နယ်နှင့်တစ်နယ် သွားလာမှု လွယ်ကူ စေရန် ရည်ရွယ်သော်လည်း တစ်ဖက်က သူတို့၏အမြင်ဖြင့် ဖျက်ဆီးသည်။ ကြားက ဒေသခံတိုင်းရင်းသားတို့ နှစ်နာရသည်။ ကျဉ်းမြောင်းသည့်လူမျိုးရေးအမြင်သည် ဖြို့ပြုတည်ဆောက်ရာ၌ အန္တရာယ်များသည်။ တစ်ပတ်တစ်ကြိမ်သာ လေကြောင်းလိုင်း အားထားရသည်။ သို့သော် လေယာဉ်ပုံက အပတ်တိုင်းမဆင်းနိုင် မရှိသည်က များသည်။

ယခုလည်း မင်းသူ၏စားပွဲပေါ် အနူးလန်ပွဲတော် တက်ရောက်ရန် ဖိတ်ကြားစာတစ်စောင် ရောက်လာသည်။ ရဝမ်လူမျိုးတို့၏ ရီးရာပွဲတော်ကြီးကျင်းမာသည်အခါ လူကြီးအရာထား၍ အလေးအနက်ပြုဖိတ်ကြားခြင်းဖြစ်သည်။ လုံခြုံမှုဆိုင်ရာ ကိုစွဲများအတွက် ကြိုတင်စိစဉ်ဆောင်ရွက်နိုင်စေရန် လက်အောက်မှ သက်ဆိုင်သည့် အရာထမ်းများနှင့် အစည်းအဝေးပြုလုပ်ရသည်။ လုံခြုံရေးတာဝန်ယူဆောင်ရွက်ရသော အရာထမ်းက ဖိတ်ကြားခြင်း ကို လက်ခံလိုက်ရန်နှင့် လုံခြုံရေးကိစ္စတာဝန်ယူကြောင်း အာမခံသည်။ ထို့ကြောင့် သူကိုယုံကြည်သည်။ အဣးလန်ပွဲတွင် ကွဲန်တော်၏ အနီးကပ်လုံခြုံမှုကို သူတာဝန်ယူမည်။

ရဝမ်တို့၏ရီးရာအထိမ်းအမှတ်ပွဲတော်ကြီးမို့ စုပေါင်းပါဝင်ကြသည့် အဣးလန်ပွဲဖြစ်သည်။ မဏ္ဍာ်ပကနားထိုး၍ အကြိုးအကျယ်ကျင်းပကြရာ ကျေးဇာပေါင်းစုံက စုပေါင်း၍ လာတတ်သည့်စလေ့ရှိသည်မို့ နှစ်းနှင့်ပတ်သက်၍ ရင်တွင်းမှုင့်လျှိုး ဒက်ရာက ပြန်ပေါ်လာသည်။ သို့သော်လည်း လုပ်ငန်းတာဝန်များကြားတွင် ပျောက်ဆုံးနေသောအချက်ရှုပ်ကြောင်းကို ပြန်၍မဖော်နိုင် အောင်ပင်ဖြစ်ရသည်။ မွေးထုံးသင်းပုံး တောင်လေပိုင်းရန်း

အေးမြှုမြှုသည် လေပြည့်နှင့် အတူပါလာသည်။ ရဝမ်၊ လီဆူ၊ ဂိုဏ်ဖော့၊ ခန္ဓိးရှုစ်းတို့ အများအုံးနေထိုင်ကြသည်။ ခေါင်လန်းဖူး၊ ပူတာအို့၊ မချမ်းဘော၊ နောင်မွှန်းတို့ ဆက်သွယ်သွားလာနိုင်ရန် မြေသားလမ်းနှင့် ကျောက်ခင်းလမ်းအချို့ရှိသည်။

မင်းသူနှင့် မရွေးမနောင်းရောက်နေသည့် ဆရာဝန်မ တစ်ယောက်ရှိသည်။ ပူတာအို့၊ မချမ်းဘော၊ နောင်မွှန်းနှင့် ခေါင်လန်းတို့၏ကျော်မှုးမာရေးတာဝန်ယူထားရသည်။ ဘားအံမြို့သူ ဆရာဝန်မလေး နော်မရှိနာနှင့် အစဉ်းအဝေးများ၌ မကြာခကာ တွေ့ဆုံးကြရသည်။ ကျောင်းမှာ မျက်မှုန်းတန်းမြုပ်သာ ရှိသော်လည်း သည်အရပ်မှာ ကျောင်းနေဖက်သူငယ်ချင်းများပမာ ချစ်ခင်ကြသည်။ အလှည့်ကျဆေးကုသရန် ဆေးရုံများမှာ ထိုင်ပေးရသည်။ သို့သော် ရုံးရာနတ်ကိုးကွယ်သည့်စံလေ့က ကြီးစိုးနေသေးသည်မို့ ပညာပေးရန် အလွန်လိုအပ်နေသည်။ ဒေါက်တာ နော်မရှိနာတွင် အခက်အခဲများစွာရှိနေသည်။ ရုံနှစ်ရုံး သူအတွေ့အကြံများက စိတ်ညွစ်ဖွယ်ကောင်းသလို ရယ်စရာလည်း ကောင်းလှသည်။ ယခုတော့။

နှစ်းရှိနေသည့် နေရာဒေသကို မင်းသူရောက်နေပါပြီ။ တစ်နေ့ ပြန်တွေ့ကြရေးမည်ဟု မျှော်လင့်မိသည်။ အုပ်ချုပ်မှုလုပ်ငန်းဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် အလုပ်ရွှေ့ချုပ်နေရာ မအားလပ်နိုင်သည့်ကြားမှာပင် ရဝမ်တို့၏ရုံးရာကောက်သစ်စားပွဲတော်တွင် ပါဝင်ရန်ဖိတ်ကြားလာသည်။ ရောက်သည့်နေ့မှ စပြီး တစ်နေ့မှနားရသည်မရှိသေး။ ရဝမ်တို့၏ရုံးရာစလေ့များနှင့် တိုင်းရုံးသားအများစုံ ရုံးရာစလေ့တွေကို နီးစပ်ရာဒေသခံများနှင့် မေးမြန်းကာ ရုံးရာယဉ်ကျေးမှုများ ဥပဒေကအစ လေ့လာနေရသည်။ မင်းသူကို အားလုံးက နွေးတွေးလှုံးကြိုးဆိုသည်ကို မြင်ရသောအခါတွင် ခရီးပန်း၍ နှစ်းနယ်ခြင်းများ ဘယ်သို့ပြီးကုန်

သည်မသိ။ သို့သော် အမောပြုပါသော်လည်း အလွမ်းတော့မဖြေနိုင်သေးပါ။

ကွင်းလယ်တွင် ‘ရိန်ဒန်တိုင်’ကို ဆေးများရေးချယ်ထားသည်။ ရုံးရာကကွင်းများပါသည်။ လူစုလူဝေးနှင့်ကရသောအကများ၊ အဖွဲ့လိုက်ကခုန်ကြရသောအကများပြင် စည်ကားနေသည်။ အဇူးလန်ဟု ခေါ်သည့်အကမှာ လူပေါင်းများစွာ ပါဝင်ကနိုင်သည်ဟု အနီးမှုထိုင်နေသည့် ရာစ်လူမျိုးရုံးမှ အရာထမ်းတစ်ဦးက ရှင်းပြသည်။ မင်းသူ စိတ်ဝင်စားသွားသည်။

“ဆရာ ခေါင်ရည်လေးသောက်လိုက်ပါ၌ီး၊ ဒီပုံးကကွန်တော်တို့ရာကနေ ဖြိုဖြစ်တဲ့အထိမ်းအုပ်ပွဲပါ၊ ဟိုးကနေတဲ့လူတန်းကြီးရွှေ့ဆုံးက အဲ သူကော်းဆောင်ကတာလေ၊ သူခေါင်းဆောင်းကို ‘ဂို့ချုန်မနေ့’လို့ ခေါ်တယ်၊ ခေါင်းဆောင်းရယ်၊ ဓားရယ် မပါရှင်မဖြစ်ဘူးလေ၊ ခေါင်းဆောင်းကို ဆောင်းပြီး ဓားကိုကိုင်ကရတယ်၊ ရုံးရာဝတ်စုံပြည့်ပေါ့၊ အဲဒါ အဇူးလန်အကလို့ ခေါ်တယ်”

စစ်ထားသည့် ခေါင်ရည်ကို ဝါးဆစ်ခွဲက်နှင့်ထည့်ပြီး စွားနောက်ကင်ဖြင့် အည်ခံသည်။ လည်ချောင်းဝေးဝေးတွင် ရှုတတေသးနှင့် သောက်၍ကောင်းသည်။ လူတန်းကြီးမှာ ကကွင်းအမျိုးမျိုးပြောင်းပြီး ကနေကြသည်။ ကိုယ်ကိုဘယ်ညာယိမ်း၊ လက်ကိုမြောက်ချည် ကျေးချည့်နှင့် ညီညာပြီးကြည့်ရှုလှသည်။ သီချင်းသံက ‘မန်ရောင်’ ရဝမ်ရုံးရာသီချင်းကြီးကို သီဆို၍ကကြသည်။ မန်ရောင်သံသည်မှာ အပေါ်တစ်းသံသံကြသောတေးသီချင်းဖြစ်သည်ဟု ရဝမ်လူမျိုးအရာထမ်းက ဂုဏ်ယူဝင်ကြားစွာ ပြောပြသည်။ မင်းသူက ရှိဝင်ဝေလေးဖြစ်လာသည့် ခေါင်ရည်ကို အရသာတွေ့လာသည်။

ဘူးသီးခြောက်ဖြင့်ပြုလုပ်ထားသည့် ပလွှာသံ၊ တောအုန်းပင်မှ ရသည့် အမျှင်များကျခြား ကြိုးအဖြစ် တယောတွင် တပ်ဆင်ကာ တယောထိုးသည်။ နှီးဆိုဘူးခွဲကဲ့သို့ သံဘူးခွဲကိုဖောက်ကာ သစ်သား ဖြင့် ဂိတ္တာပုံသဏ္ဌာန်ပြုလုပ်ပြီး ကြိုးလေးချောင်းတပ် ‘တော်ရော်’ ဟုခေါ်သော တူရိယာကိုတိုးခတ်သည်။ မောင်း၊ လင်းကွင်း၊ စည်များတိုးခတ်က တေးသီဆိုသူက စင်မြင့်ပေါ်မှ သီဆိုသည့် တေးသားအလိုက် စုစည်းကာ တန်းစွဲ ကနေကြော်ကိုကြည့်ပြီး မြှေးကြွေလာသည်။ နွားနောက်သားမီးကင်ကိုက်လိုက် ခေါင်ရည်ကို သောက်လိုက်ဖြင့် လာ၍တိုက်သူအားလုံးကို မပြင်းဆန်မိ။ သို့သော် မသောက်မိရန် ကြိုးစားရသည်။ သောက်သည့်ဟန်ဖြင့် မသိမသာ သွေ့န်ပစ်ရသည်။

မင်းသူလက်ကိုဆွဲကာ ကကြေရအောင်ဟု ခေါ်သည်။ ပြင်းသော်လည်း မရာ အတင်းသာ လက်ကိုဆွဲ၍ ထစေသည်။ လုံခြုံရေးအရာရှိရှိ မင်းသူ မသိမသာကြည့်မိသည်။ မျက်ရိပ်ပြု၍ လိုက်သားရန် တိုက်တွန်းသည်မို့ အလိုက်သင့်ပင် ကနေသည့် လူတန်းအတွင်းသို့ ဝင်လိုက်သည်။ စင်မြင့်ပေါ်မှ သီဆိုနေသည့် ရှစ်အမျိုးသမီးကို သတိပြုမိလိုက်သည်။ နှင့်ပွင့်လေးလို့ ဖြူဖွေး နေသည့်အသားရောင်မှာ သူဝှက်ဆင်ထားသည့် ရှီးရာဝတ်စွဲနှင့် လိုက်ဖက်ပါပေါ့။ ခေါင်းပေါင်းမှာ အလှအပများ စီမံထားသည်။ အဖြူရောင်ကိုအခြေခံထားပြီး အနီး အစိမ်း၊ အဝါများ ပါဝင်သည့် သိုးမွေးမျှင်များဖြင့် ရက်လုပ်ထားသော ခေါင်းပေါင်းကို ခေါင်းစွဲသာအောင်းထားသည်။ ခေါင်းပေါင်း၏အပေါ်အနားနှင့် အောက်ခြေအနားများကို ကွပ်ထားပြီး ခေါင်လိုက်အစင်းများပါသော ပန်းများကို အကွက်များ ဖော်ရက်လုပ်ထားသည့် နေရာကို ရှုံးမျက်နှာစာထား၍ သုံးထပ်ရစ်ပတ်ပေါင်းပြီး ချဉ်မျှင်ကြိုးများ

နှင့် အလှဆင်ကာ တွဲချဉ်ဆောင်းရဲ ပတ်ရသော ခေါင်းပေါင်းမှာ ပန်ရသည်။ လှပသည့် မျက်နှာနှင့် သေသပ်စွာ ထုံးဖွဲ့ထားသော ဆံပင်ရှည်တိုက ရာမိသမီးပျို့၏အလှဂုဏ်ကိုမြင့်စေသည်။ နားတွင် ‘အနာမဆူ’ ဟုခေါ်သော ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများက တလျှပ်လျှပ် လက်နေသည်။ လည်ပင်းတွင် ‘ရှုံးဝန်’ ခေါ် ပုံတိုးများဆွဲလျက် ‘ခရောင်ကကျိုး’ ဟုခေါ် တန်ဖိုးကြီးဗျာ၊ ငွေ ဆွဲပြားများဖြင့် လည်ဆွဲတန်ဆာဆင်ပြန်းထားသည်။ ခန္ဓာကိုယ်ကို ယိမ်းစွဲကာ ‘မန်ရောင်’ တေးကိုသီနေသူကို ကြည့်ရင်းဖြင့် နန်းဟု ထင်လာသည်။ ခေါင်ရည်မူးနေသည် ကြောင့်တော့ မဟုတ်နိုင်။ ခေါင်ရည်မူးအောင်သောက်ခဲ့ခြင်း မရှိသည်ကိုလည်းကောင်းကိုယ်သာလျှင် အသီဆိုးပါ။

‘ရိန်ဒန်တိုင်’များသို့ ဦးတိုက်ကာကနေသည့် လူတန်းကြီး အတွင်း ရောယောင်ကာ ကရင်းပါသွားခဲ့ရသည်။ ပဲဘာက်တစ်တန်း၊ ယာဘက်တစ်တန်းခွဲထွက်ပြီး အဇူးလန်ကွင်းပြင်ကို အတန်းလိုက် လည့်ကာ ပိုင်းကာဖြင့် ကလိုက်ကြသည်။ သီဆိုနေသည့် ရာမ် အမျိုးသမီးကို မျက်စိတဲ့ကမတွက်။ ရာမ်ဘာသာဖြင့် သီဆိုသည့်မို့ နှုန်း၏အသံဟု တထစ်ချမှတ်ယူ၍ မရသော်လည်း နန်းကို အလွန်သတိရသွားသည်။ ဧည့်ဝှတ်ပြု၍လာပေးသော ခေါင်ရည်ကို မပြင်းနိုင်တော့။ ပြီး နန်းကို မျက်စိတဲ့ပါသည်။ စင်မြင့်မှာတော့ နောက်တစ်ဦးဆိုနေပါပြီ။

ရာမ်အမျိုးသမီးများသာသီဆိုကြပြီး အမျိုးသားများက တူရိယာတီးမှုတ်ကြသည်။ ‘ရိန်ဒန်တိုင်’ တိုင်တွင် အေးရေးခြေထားသည့် ရှီးရာကကွင်းများအတိုင်း သရုပ်ဖော်ကကြရသည်။ အဇူးလန်အကသည် ကကွက်များစွာပါဝင်သော ရာမ်ရှီးရာဓလေ့ တွင် ထူးခြားထင်ရှားသည့် အကတစ်မျိုးဖြစ်သည်။ မင်းသူမှာ

အများနည်းတူလိုက်ကရင်း နောက်မှ ကပ်ကာကနေသည့် ရုံးဝန်ထမ်းတစ်ယောက်ပြောပြနေသည်ကို နားထောင်ရသည်။ သူများကသလို လိုက်ကရုပ်ပြစ်ဖြစ်သည်။ အကသည် တစ်ခါတစ်ရုံနှစ်တန်းပေါင်းလိုက် ရိန်ဒန်တိုင် ဉီးတိုက်ပြီးသည့်နှင့် လက်ဝဲဘက် တစ်တန်း၊ လက်ယာဘက်တစ်တန်းခွဲထွက်ကာ အဇူးလန် ကွဲ့ပြင်ကို ပိုင်းပတ်၍ကြသည်။

န္တားနောက်တစ်ကောင်လုံး သပ်လျှိုကာ မီးကင်ထားသည့် အသားကင်ရန်း၊ ခေါင်ရည်သင်းပုံ့ပုံ့နှင့် နားဝင်ချို့သည့် ရာမ် တေးသွားများနောက် တစ်ကောက် ကောက် လိုက် ရင်းဖြင့် တမြော်မြည့်လောင်ကျမ်းနေသည့်ထင်းတုံးများက မီးကျိုးခဲမျှသာ ကျော်တော့သည်။ ညဉ်ဦးယံကိုကျော်ခဲ့ပေမယ့် ကကောင်းကြ တုန်းပင်း၊ မင်းသူက နားနေဆဲ့မဏ္ဍာ်တွင် နားနေလိုက်သည်။ ပြန်ချင်နေပြီ။ ရုံးကအဖွဲ့ နေရာပြန်မရောက်လာသေး၍ ကနေသူ များကိုသာ ကြည့်နေမိသည်။

ရီဝေနေသောမျက်လုံးများကြောင့် အားလုံးသည် ယိုင်နှုံး နေသလိုပင်။ ထိုစဉ် ရာမ်ရိုးရာဝတ်စုံပြည့်နှင့် လှပကြော့ရှင်းသည့် ရာမ်အမျိုးသမီးတစ်ယောက် အနီးသို့ ရောက်လာသည်။ သူကို ထိုင်ခွင့်ပြပါရန် အင်လိပ်စကားဖြင့် ခွင့်တောင်းကာ လွှတ်နေသည့် ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ မင်းသူကို သေချာစွာ စူးစိုက်၍ ကြည့်နေသည်။ ခေါင်ရည်အချို့သောက်ထားသည့်မြို့ မင်းသူ ရီဝေနေသည်။ ဓည့်ဝတ်ပြသည့် ခေါင်ရည်တစ်ခွက် ထပ်ရောက်လာ ပြန်သည်။ မင်းသူမလှမ်းမီ သူက လှမ်းယူလိုက်သည်။ နောက် ခေါင်ရည်လာပေးသူကို ရာမ်စကားဖြင့် တစ်စုံတစ်ခု ပြောလိုက်ရာ ခေါင်ရည်ခွက်ကို ပြန်ယူပြီး အနားမှုထွက်သွားပါတော့သည်။ နောက်ပိုင်း မင်းသူကို ခေါင်ရည်လာမပေးကြတော့ပါ။

“ကိုမင်းသူ တော်လောက်ပါပြီ ခေါင်ရည်ဆက်မသောက်ပါနဲ့ တော့၊ သိပ်များသွားရင် မကောင်းဘူး၊ ကိုမင်းသူက သောက်လေး သောက်စမရှိဘူးလေး”

ကိုယ့်နားကိုပင်လျှင် အယုံကြည်မဲ့သွားသည်။ ယောင် အမ်းအမ်းဖြင့် ကြည့်လိုက်ရာ အပြုံးပိုင်ရှင် နှစ်း။ ခေါင်းမှာ ဆောင်းထားသည့် ရာမ်အမျိုးသမီးခေါင်းကို ချွေတ်ကာ

“မှတ်ပိုပြီလား ကိုမင်းသူ၊ နှစ်းရှိခိုးဒင်းဒရှုန်းလေး”

ဝမ်းနည်းဆွေးမြည့်စွာထွက်ပေါ်လာသည့် သူ့အသံကို မင်းသူ မှတ်မိပါသည်။ လောကကြီးက ဆန်းကြယ်သည်။ ဆုံးစည်း လိမ့်မည်ဟု မထင် မှတ်ခဲ့ပါ။ မင်းသူ အလွန်ပင် အံ့အား သင့်သွားသည်။

“ဒါ့ နှစ်းရယ်၊ ကျွန်းတော် ဘယ်အချိန်ကဗျာ မွေးမရခဲပါဘူး”

လူအများရွှေ့မြို့ ကြော်ဆည်ကာ ဟန်ဆောင်နေရသည်။ မလွတ်လပ်သည့်ဘဝမြို့ နှစ်းကို မချင့်မရဲကြည့်မိသည်။ ဆွေးမြည့် ခဲ့ရသော သောကဗျာပါရများ အဝေးသို့ လွှင့်စဉ်ပျောက်ပြယ်သွား သည့်နှယ် ခံစားရသည်။

“နှစ်းရှိနေတဲ့ နှင့်တောင်တန်းတွေ၊ အေးခဲနေတဲ့ ရေခဲ တောင်တန်းကြီးတွေရှိတဲ့အရပ်ဒေသကို ကျွန်းတော်ရောက်အောင် လိုက်လာခဲ့တာပါ နှစ်းရယ်”

ညဉ်ဦးအတော်နက်လာပြီ။ ရင်ထဲက စကားများ အစီအစဉ် မရှိ ပြောလိုက်မိသည်။ ခံစားချက်နှင့်ရောပြမ်းကာ ထွက်ပေါ်လာ သည့် မေတ္တာစကားများက အနှစ်နှစ် အလေလခံစားခဲ့ရသည့် နှစ်းနှင့် ပတ်သက်သည့်အကြောင်းများသာ ဖြစ်သည်။ နှစ်းက မညည်းမည်။ တော်းနားထောင်သည်။ ထပ်ကာထပ်ကာပြော နေမိသည့်စကားများက နှစ်းကိုချို့သည့် စကားတွေသာဖြစ်သည်။

အချိန်မလွန်မဲ့ ဖွင့်ပြောနှင့်ခဲ့သည်။ ကိုယ်ရောက်ကျနေပြီလားဟု နှင့်ကို မေးမိသည်။ ခေါင်းကို မသိမသာခါယမ်းသည့် အခါ၌ ခေါင်းပေါင်းမှ ပိုးအမျှင်တန်းလေးများက လူပိခါလျက်ရှိနေသည်။

ရုံးအဖွဲ့ကလူများ ပြန်ရောက်လာသည်။ နှင့်မင်းသူတို့ စကားပြောနေသည် ကိုမြင်လျင် အဲ အားသင့် နေကြသည်။ ပဲယာဘေးသို့ စောင်း၍ကြည့်ကြသည်။ အနီးသို့ရောက်မလာကြပေ။ “ခဏနော်”ဟု ဆိုကာ ခေါင်ရည်နှစ်ခွက်နှင့် နွားနောက်သား မီးကင်ထားသည့် အသားများလာချေပေးကာ ရိုက္ခိုးစွာဖြင့် နောက်သို့ ပြန်ဆုတ်သွားကြသည်။ ထူးခြားသည်မှာ မင်းသူနှင့် နှင့်အနီးသို့ တစ်ယောက်မှ မလာကြခြင်းပင်ဖြစ်သည်။

“နှင့်တို့ဆီ ကိုယ်လိုက်လို့ရမလား”

နှင့်မျက်နှာ မှန်ရိုကာ မချိတင်က မင်းသူကိုကြည့်သည်။ ရွာတော့မည့် မိုးနှုန်း အုံမြိုင်းသွားသည်။

“နှင့်ပြန်လာခဲ့ပါမယ်” ဆိုနှစ်ကြော့စွာထွက်လာသည်။

“ဘယ်လောက်ကြာကြာ စောင့်ရှုံးမှုလဲ၊ နှင့်ရယ်”

ခံစားမှုများ ထိန်းချုပ်ရင်း မေးလိုက်တော့

“နှင့်သီမှာ စွဲယ်တော်ရွှေကလေးရှိနေသေးတယ်လေ”

လိုက်လိုက်လဲလွှဲပြုး၍ ပြောသည်။ လက်ရိပ်ပြသည့်သဏ္ဌာန် ပြောကာ နှင့်ထိုင်ရာမှထားသည်။ မင်းသူက တားမည်အလုပ်တွင် ရီဝေစွာဖြင့် မှန်မြိုင်းကာ မတားလိုက်နိုင်မဲ့ ယိုင်လဲမသွားစေရန် ခန္ဓာကိုယ်ထိန်းရင်း နှင့်မှန်ထဲသို့ ဝေဝါးစွာပျောက်ပြယ်သွား ခဲ့သည့် နှင့်နောက်သို့ အပြေးလိုက်လိုပါသည်။ သို့သော် မလိုက်နိုင်တော့ပါ။

× × × × ×

“ဟော သတိရလာပြီ၊ ကိုမင်းသူ . . . ကိုမင်းသူ”

မင်းသူကို စိုးရိမ်တကြီးကြည့်နေကြသည်။ အားလုံးက ဝင်းသာသည့်မျက်နှာအသွင် ပြောင်းသွားသည်။ မရှိနာက သွေးချိန် သည်။ လိုအပ်သောဆေးဝါးများထုတ်ကာ သောက်ဆေးများ ချိန်ဆနေသည်။ နောက် ဆေးတစ်လုံးထိုးပေးသည်။

“ကောင်းသွားမှုပါ နှုလုံးအားနည်းနေတယ်၊ နားနေလိုက်ပါနော်၊ အစားကြောင့်ဖြစ်တာပါ၊ ဆန်ပြုတ်အရည်ကျကျလေးတိုက်ပါ၊ မကြာခင်သက်သာလာမှုပါ”

ဒေါက်တာ နော်မရှိနာပြန်ခါနီး ဆေးအိတ်ကိုကိုင်ရင်း တစ်စုံ တစ်ခုကို စဉ်းစားနေသည်။

“ကိုမင်းသူ နှင့်ရှုံးခြင်းဒွဲနဲ့သိတာ ဘယ်လောက်ကြာပြီလဲ ဒီရောက်မှုသိတာလားဟင်”

“ကျောင်းမှုကတည်းက သိခဲ့ကြတယာပါ နော်မရှိနာ”

မင်းသူက အားယူကာပြောလိုက်သည်။

“အို ကြာပြီပဲ၊ ရှို့က သိပ်စည်းကမ်းကြီးတာ၊ ရန်ကုန်မှာ ကျောင်းအတူတက်ခဲ့ဖူးတယ်၊ နောက် သူကျောင်းကပျောက်သွားပြီး ခုတော့ ဒီမှာပြန် ဆုံးကြရတာလေ၊ ကျွန်းမအတွက် တော့ သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ”

မရှိနာက စကားကိုရှုံးမဆက်တော့ဘဲ အခန်းတွင်းမှ ထွက်ခွာသွားပါတော့သည်။ နောက် ဇော်ထူးရယ်နှင့် ရုံးအုပ်ကြီး ဝင်လာသည်။ သူတို့နှစ်ယောက်လုံးက ကချင် တိုင်းရုံးသားများ ဖြစ်ကြသည်။ မင်းသူရောက်စဉ်ကပင် အကူအညီများစွာ ပေးသူများ ဖြစ်သည်။ ဇော်ထူးရယ်က မင်းသူနှင့်အတူနေကာ ဝေယျာဝစ္စများ အားလုံးကို လုပ်ကိုင်ပေးသူဖြစ်သည်။ မရှိနာက မိမိထက်စောစွာ ပူတာအိုတွင် တာဝန်ကျသည်။ ယခုမြို့နယ်များသို့ အလှည့်ကျ

တာဝန်ထမ်းဆောင်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ သူက ကရင်တိုင်းရင်းသူ၊ ကရင်ပြည်နယ်၊ ဘားအံမြို့မှ မြန်မာပြည် မြောက်ဖျားသို့ ရောက်လာရသည်။ အစိုးရဝန်ထမ်းအိမ်ရာ၌ နေထိုင်သည်။ မင်းသူတို့၏ သိပ်မဝေး၊ ရုံးများကို ကျော်လိုက်သည်၍ ရှုံးနှင့်ရောက်သည်။

“ဆရာရယ် ခု မှ အသက် ရူရှုသက် သာတော့ တယ်၊ တော်သေးတယ်၊ ဒေါက်တာရှိနေလိုပေါ့”

ရုံးအုပ်ကြီးပြောသည်ကို ပြုး၍ သာနေလိုက်သည်။ အောင်ထူးရယ်က အခန်းတွင်းမှုရှုပွဲနေသောပစ္စည်းများရှင်းလင်းနေသည်။ နောက်ရုံးအုပ်ကြီးအိမ်မှ ဆန်ပြုတ်ချိုင့်ကိုလှယ်လိုက်သည်။

“ကျွန်တော့အတွက်နဲ့ ခင်ဗျားတို့ အတော်အလုပ်ရှုပ်သွားတာ အားနာလိုက်တာဗျာ့”

ရုံးအုပ်ကြီးက ချိုင့်များပြန်ဆင့်ရင်း မင်းသူဘက်ပြန်လှည့်ကာ

“ကျွန်တော်တို့က ဆရာ့ကို စိုးရိမ်နေတာ၊ ကျွန်တော်အူးလန်ကြပြီးပြန်လာတော့ တစ်ယောက်က ကျွန်တော်လက်ကိုကိုင်ထားပြီး သူညွှန်ပြတဲ့ နေရာမှာ ထိုင်ခိုင်းထားတယ်၊ ဆရာ့နားမှာ ရှိဖို့ရောက်နေတယ်လေ၊ သူကို ကျွန်တော် ကောင်းကောင်းသိတာပေါ့၊ နယ်မြေလွှတ်မြောက်ရေးအဖွဲ့ကပဲ၊ ဒါပေမဲ့ ပညာတတ်ပါ၊ သူကို စစ်ရေးအရ ရော့တောင်မင်းသမီးလိုက်ပေါ်ကြတယ်၊ ကျွန်တော် ဖီရိုံးမှာ အလုပ်စဝင်တဲ့ အချိန်ကဆိုရင် ရှိဖို့က ရန်ကုန်တော်သို့လ်မှာကျောင်းတက်တုန်းလေ၊ အဖွဲ့အစည်းရဲ့ထောက်ပံ့ငွေနဲ့ဆိုရင် မမှားသူးပေါ့၊ နောက်ပိုင်းမှာတော့ အနောက် ဥရောပမှာ ကျောင်းဆက်တက်တယ်လို့ကြားရတယ်၊ အခု

ပြန်ရောက်တာ သိပ်မကြာသေးဘူး၊ ကျွန်တော့အထင်တော့ သုံးလ ဝန်းကျင်ပရှိပြီးမယ်၊ ဒီနယ်ဒေသမှာ သူကိုချုပ်ကြတယ်၊ မဟုတ်မမှုန်တာမလုပ်ဘူး၊ သူအဖွဲ့ထဲက လူတစ်ဦးတစ်ယောက်ကလည်း မဟုတ်တာတွေ၊ မမှုန်မကန်တွေလုပ်ခွင့်မရှိဘူးလေ၊ ကျူးလွန်ခဲ့ရင် ကြီးလေးတဲ့ အပြစ်ပေးခြင်းခံရတယ်၊ ဒါကြောင့် ကြောက်လည်း ကြောက်ကြတယ်လေ၊

ကျွန်တော်စိုးရိမ်နေတာက ဆရာက ခေါင်ရည်လည်း သောက်ထားတယ်၊ အနီးနားမှာ ကျွန်တော်တို့တွေထဲက တစ်ယောက်မှုမရှိဘူး၊ သူလူတွေက ခပ်လှမ်းလှမ်းက ဝိုင်းဝန်းရုံးထားတယ်၊ ဆရာတို့အနားကို တစ်ယောက်မှ အဝင်မခံဘူးလေ၊ အားလုံးက လက်မရှုပဲတွေပဲ၊ ကျွန်တော် ရင်တထိတိတိနဲ့ဘေးက ကြည့်နေရုံပဲ တတ်နိုင်တာ၊ ဆရာ သူက ပြန်တော့မယ်လုပ်တော့ ဆရာနေရာက မထနိုင်တော့ဘူး၊ အတော်မူးနေပြီ၊ ဒါနဲ့ သူလူတွေကို ဆရာ့အိမ်ပြန်ပို့ပေးဖို့ပါ ပြောလိုက်သံကြားရတယ်၊ ကျွန်တော်တို့၊ အနားတောင်မကပ်ရဘူး၊ နောက်တစ်ခု သိပ်အုပ်ကြီး ဒေါက်တာနော်မရှိနာရောက်လာတာပဲ၊ ညြို့ပြီးနော်၊ တစ်ချိန်လုံး ဆရာ့အနားမှာ သူရှိနေတာ၊ ထူးရယ်ကို ခေါ်ထားတယ်၊ သူလည်း မအိပ်ရသေးဘူး၊ မိုးလင်းလို့ ဆရာ သတိရမှ ပြန်သွားတာလေ”

ဒေါက်တာ မရှိနာ ဘယ်လို့သိပြီးရောက်လာတာလဲ၊ အောင်ထူးရယ်နှင့်ရုံးအုပ်ကြီးသွားမခေါ်သည်မှာ သေချာသည်။ ပွဲခေါင်ရည်ကို အခြေအနေဆုံးရွားစွာ သောက်ခဲ့မိသည်လူး၊ သိက္ခာမဲ့စွာဖြင့် ဘာတွေပြောခဲ့သနည်း၊ စဉ်းစား၍ မရတော့ပြီ၊ တစ်ခုတော့ သေချာသည်။ နှစ်းနှင့်မဝေးတော့ပါ။ တစ်နွေးတော့ သူထံရောက်လာပေလိမ့်မည်။ နောက်တစ်ခုက ကျွန်တော်

နှစ်းကိုချစ်တဲ့အကြောင်းတွေ ပြောဖြစ်လိုက်သည်။ အနှစ်နှစ်၊ အလလ မပြောနိုင်ခဲ့သည့် စကားတွေ၊ နှင်းတောင်တန်းများကို သက်သေပြုပြီး ပေါက်ကွဲလွင့်စဉ်အောင်ထိများ ပြောပြနေမိ သလား။

“ဆရာ ဘာတွေများ တွေးနေတာလဲ၊ ကျွန်တော် အားကြီး အံ့ဩတယ်”

ရုံးအုပ်ကြီး ပြန်သွားသည်နှင့် အောင်ထူးရယ် အနားရောက် လာပြီး ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်သည်။ နောက် မင်းသူဆီပြန်လာကာ ခုတင်အနီးလာပ်ပြီး စကားကိုရှေ့သိမဆက်ဘ တုံးတိရပ်သွားသည်။

“ဘာဖြစ်လို့လဲ အောင်ထူးရယ်”

သူက ပြောသင့်မပြောသင့် စဉ်းစားနေဟန်ဖြင့် မင်းသူကို ကြည့်နေသည်။ ပြီးမှ နှစ်ဗုံးတို့လုံးချင်းထွက်လာသည်က

“ဒေါက်တာ နောက်မရှိနာနဲ့ နှင်းတောင်မင်းသမီးပါ တစ်ချိန် လုံးပဲ ဆရာ့နားမှာရှိနေကြတယ်လေ၊ ဆရာ့ကိုစိတ်ချုပြုလို့ ဒေါက်တာကပြောမှုပြန်တာ”

နှစ်းရှိနေခဲ့သည်ကို ရုံးအုပ်ကြီး သိပုံမရ။ နှစ်း ပြန်သွားပြီးမှ မင်းသူထံရောက်လာခြင်းဖြင့်မည်။

တစ်ရက်၊ နှစ်ရက်ကြာမှ မင်းသူ ရုံးပြန်တက်နိုင်သည်။ တစ်ချိန်လုံး နှစ်းကို သတိရနေသည်။ အိပ်မက်ထဲ တွေ့လိုက်ရ သလိုပင် စိတ်မှာ ခံစားနေရသည်။

× × × × ×

ရုံးရှေ့ ကားတစ်စီးရပ်သံကြားလိုက်သည်။ ခေါင်လွန်းသည် ဒေသဖြစ်၍ ကားလမ်းရယ်လို့ ပိုမိုပြင်ပြင်မရှိ၊ နယ်ဘက်ကတော့

မဖြစ်နိုင်။ စစ်ဘက်က ဖြစ်နိုင်သည်။ တပ်နှင့်ဝေးသည့် စိန်လုံကဗ္ဗာ၊ စိန်လုံပန်ရှိသက်တွင် အသွားအလာများသည်။ မင်းသူ ရုံးထိုင် ကတည်းက တစ်ခေါက်မှုမတွေ့ရသေးပေ။ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများတွင် ဆက်စပ်မှုများရှိနေသည်။ နယ်မြေခံတပ်များ လှပ်ရှားမှု အခြေအနေကို မင်းသူ မသိသေး။ ပြည်စောင့် ရဲတပ်ရင်းက မလှမ်းမကမ်းရှိ တောင်ကုန်းပေါ်၍ရှိနေသည်။ နယ်မြေခံတပ်နှင့် လုံခြုံရေးဆိုင်ရာ ကာကွယ်မှုများအတွက် ဆက်စပ်မှုများရှိနေသည်မို့ တပ်က အဝင်အထွက်ရှိနေသည်။

“စစ်တပ်က အရာရှိတစ်ယောက် ဆရာကို တွေ့ချင်တယ်လို့ သတင်းပို့ခိုင်းလိုပါ ဆရာ”

ထုတ်လက်စ ကချင်ရှိရာတောင်တန်းဒေသ၊ ဥပဒေစာအုပ် ကိုပိတ်၍ မေးကြည့်လိုက်လျှင် အောင်ထူးရယ်ဖြစ်နေသည်။ ဘာများ ကိစ္စရှိပါလိမ့်၊ မလာစဖူး အလာထူးနေသည်။

“မြော် ဝင်ခိုင်းလိုက်ပါ၊ ဧည့်ခံဖို့တစ်ခုခုလုပ်ပါ၍းကွာ”

အောင်ထူးရယ် အခန်းတွင်းမှထွက်သွားပြီး သိပ်မကြာ။ စစ်ဝတ်စုံအပြည့်၊ မည်းနက်နေသော သပြေခက်သုံးချောင်းက ပခုံးထက်မှာ။ ပစ္စတို့သေနတ် ခါးတွင်ချိတ်ဆွဲလျက် မြော်ဖုန်မှုန့်များ သူခန္ဓာကိုယ်၌ ကပ်ပြုနေသည်။ ပိုက်ကွန်စွာတားသည့် ဖိုက်ပါ ဦးထုပ်ကို ကိုင်၍ဝင်လာသည်။

“ထိုင်ပါ ခင်ဗျာ၊ ဟာ”

“မမှုတ်မိဘူးလား မင်းသူ”

“ခင်မောင်တွန်း အဲ ပိုလ်ကြီး”

ထိုင်ရာမှုထကာ တစ်ယောက်နှင့်တစ်ယောက် တင်းကျပ်စွာ လက်ကိုဆပ်ကိုင်မိသည်။ ကွဲကွဲခဲ့သည်မှာ နှစ်တွေမနည်းတော့ပါ။ ကျောင်းပြီးကတည်းက တစ်ယောက်နှင့်တစ်ယောက် တာဝန်ကိုယ်စိ

ထမ်းရွက်ရင်း တစ်နယ်စီရောက်နေကြသည်။ ယခုမှ ပြန်တွေ့ကြရသည့်မို့ စကားများပြော၍ မကုန်နိုင်၏ ထိစဉ် ခင်မောင်ထွန်းက

“မင်း နှန်းကိုလာရှာတာမဟုတ်လား မင်းသူ”

“ဟာ မင်းကလည်းကွာ၊ နှစ်တွေ့ကြာနေပါပြီ”

“ဘာလ မေ့လို့မရဘူး မဟုတ်လား”

သူတစ်စုံတစ်ရာကို စဉ်းစားသလိုဖြင့် မင်းသူ၏မျက်နှာကို ဖိုက်ကြည့်နေသည်။ တစ်ခုကို အဖြော်နေသလိုပင်။

“ဒါနဲ့ မေးရိုးမယ်၊ မင်းနဲ့မမနိုင်ကိစ္စ ဘယ်လိုဖြစ်တာလဲ၊ မင်းက မမနိုင်ကိုပစ်ထားပြီး အသစ်ရှာသွားတာပေါ့ ဟုတ်လား”

“သူငယ်ချင်း မင်းငါ့ကို တစ်မျိုးထင်နေပြီ၊ ငါ့ရင်ထဲမှာ ယခုတိုင်ရှိနေဆဲ၊ ခံစားနေရစမြဲပါကွာ”

ဈေးမြှည့်မြှည့်ထွက်လာသည့် သူစကားကို မင်းသူ မယုံပါ။ မင်းသူကိုတွေ့မှ အားနာပါးနာနှင့် လွမ်းပြနေသည်ဟုထင်သည်။ ဈေးတို့ဘုရားပေါ်တွင် သူပြောခဲ့သည့်စကားများ ပြန်ကြားယောင် မိသည်။ မျက်နှာနှင့်လေသံကမပြေား၊ နေရာဒေသအချိန်ကာလ ရပ်ဝန်းသာပြော်းလဲသွားသည်။ မမနိုင်သဘောထားကို ကိုယ်တိုင်ကြားခဲ့ပြီ့မြို့ သူအတွက် ရင်ထဲမှာ ခံစားလိုက်ရသည်။

“ဒါဖြင့် မင်းအိမ်ထောင်ကျသွားတာ မဟုတ်ဘူးပေါ့၊ ဟုတ်လား”

မင်းသူကို ငေး၍ကြည့်သည်။ ခေါင်းကို ဖြည့်ည်းစွာ ခါယမ်းလိုက်သည်။ ထိစဉ် အောင်ထွေးရယ်နှင့်ရုံးအုပ်ကြီးတို့ ဝင်လာကာ စားစရာများ လာချေပေးသည်။ နှစ်ယောက်သား ရှုံးဟောင်းနှောင်းဖြစ်များ ပြောကြရင်းဖြင့် မင်းသူကို စွဲစွဲကြည့်ပြီး အမှတ်မထင်မေးလိုက်သည့် စကားတစ်ခွန်းက

“နှန်းနဲ့တွေ့ပြီးပြီလား မင်းသူ”

“တစ်ခါတော့ တွေ့လိုက်တယ်ကဲ၊ အေးလန်ကပွဲမှာ၊ ခက်ပါကွာ၊ အဲဒီအချိန်မှာ ငါ ခေါင်ရည်မှုးနေတယ်၊ ဘာတွေပြောလိုက်မိတယ်ဆိုတာတောင် မမှတ်မိတော့ပါဘူးကွာ”

သူ ခေါင်းကို ည်းသာစွာ ယမ်းခါလိုက်သည်။

“မင်းကို တွေ့သေးလားလိုပဲ မေးတာပါကွာ၊ ငါ အမှုစစ်လာတာမဟုတ်ပါဘူး သူငယ်ချင်းရယ်”

မင်းသူ တစ်ခါတယ်း အပြီးဖြေပေးလိုက်သည်ကို ခင်မောင်ထွန်းက မလုံမလဲနှင့် သူစကားကို ပြန်၍ဖာထေးလိုက်သည်။

“ဒါနဲ့ နှန်းက ဘယ်သူဆိုတာရော မင်းသိရဲ့လား မင်းသူ”

“အခုတော့ သိတန်သလောက်သိပါတယ်၊ ငါနဲ့နှင့်ရွှေကြားမှာ အဲဒီအကြောင်းအရာတွေမရှိဘူးကွာ၊ မင်းနဲ့လည်း သူငယ်ချင်းပဲလေ ဒါကို မင်းငြင်းမလား”

ခင်မောင်ထွန်း စိတ်မကောင်းဖြစ်သွားသည့်ဟန်ဖြင့်

“မငြင်းပါဘူး၊ ဒါပေမဲ့ တို့တွေ့ရွှေကြားမှာ တာဝန်တွေက ခြားထားတယ်လေ၊ အင်းလျားကန်ပေါင်မှာ ဘူးသီးကြော်စား နေတဲ့အချိန်မဟုတ်တော့ဘူး၊ အဲဒါတော့ မင်းသိပါတယ် မင်းသူ”

“ငါမင်းကို ဘယ်လိုနားလည်ရမှာလဲ ခင်မောင်ထွန်း”

“မဟုတ်ဘူးလေ၊ မင်းငါ့ကို အထင်လွှာနေပြီထင်တယ်၊ ငါက သူငယ်ချင်းကို သိတန်သလောက်သိထားဖို့ သတိပေးချင်တာပါ”

မင်းသူ ခေါင်းညီတဲ့လိုက်သည်။ ခင်မောင်ထွန်းက ခပ်အေးအေးပင်။ ခေါ်မှန်းနှင့် ရေနွေးတစ်ပန်းကန်မှတ်၍ သောက်နေသည်။

“ထမင်းစားပြီးမှသွားကွာ၊ ငါစီစဉ်လိုက်မယ်၊ နော်မရိုက်ဘူးလည်း လှမ်းပြီး စိတ်လိုက်မယ်လေ၊ သူလည်း ဒီမှာရှိနေတယ်”

ခင်မောင်ထွန်းက သောက်လက်စ ရေနှေးပန်းကန်ပြန်ချုပြီး
ပြီးကာ

“ငါ နောက်မရိနာဆီက ပြန်လာခဲ့ပြီးပြီ မင်းသူ၊ မအားဘူးကွာ၊
မလုပ်နဲ့၊ အရေးကြီးလူနာခဲ့စိတ်ခန်းဝင်နေတယ်၊ နောက်မှ
ပြန်ဆုံးမယ်၊ ငြိမ်းချမ်းလာတဲ့အခါဆို ပိုကောင်းတယ်၊ ခုတော့ ငါမှာ
တာဝန်တွေရှိနေလိုပါဘွာ”

“ထမင်းတော့ စားဖို့အချိန်ရှိတယ် မဟုတ်လားဘွာ”

“မဟုတ်ဘူး သူငယ်ချင်း၊ အချိန်လင့်ရင် ဒီဒေသက
အသက်နဲ့ပေးဆပ်သွားရလိမ့်မယ်၊ မင်းလိုတော့ ရုံးပေါ်မှာ
ကြာရှည်ထိုင်နေလိုမာရဘူး၊ ငါတို့အသက်က သတင်းပဲ”

“ဒါနဲ့ မရိနာနဲ့က”

“ဟောကောင် တလွှာလျှောက်တွေးမနေနဲ့၊ ငါအစ်မရဲ့
သူငယ်ချင်း၊ ဒီရောက်တိုင်း အမြှေဝင်တွေ့နေကျကွာ”

“မင်း အပို့တွေပြောမနေနဲ့၊ မင်းမှာ အစ်မရှိတယ်လို့
မင်းမပြောခဲ့ဖူးဘူး၊ ဘယ်က အစ်မရှိလာပြန်တာလဲ”

“ဟာကွာ၊ မင်းကို ငါလိမ်မပြောပါဘူးကွာ၊ တစ်ဝမ်းကဲ့
အစ်မပါ”

“နောက်မှ ဒီကိစ္စရှင်းမယ်၊ ထမင်းစားဖို့ စီစဉ်လိုက်မယ်”

“မလုပ်ပါနဲ့ ခုပြန်တော့မှာ၊ နောက်မှပေါ့ဘွာ၊ ဒါနဲ့ နှစ်းနဲ့
ထပ်တွေ့ရင် ကိုယ့်ကိုယ့်ပြောပါဉီး သူငယ်ချင်း”

“ဟာ ဘယ်ဖြစ်မလဲဘွာ၊ ဒါက တို့နှစ်ရောက်ကိစ္စပဲလေ”

“မဟုတ်ဘူးလေ၊ duty is duty လေဘွာ”

“သူငယ်ချင်း တို့က ပိုလ်အောင်ဒင်အောင်ကားရှိက်နေတာ
မဟုတ်ဘူးလေ”

ခင်မောင်ထွန်းက ဦးထုပ်ကိုစနစ်တကျပြန်ဆောင်းရင်း
နေရာမှုထားသည်။ လော့ထားသည့် ခါးပတ်ကိုပြန်ပတ်ရင်း
ပြီးပြီးကြီးကြည့်ကာ

“အေးဘွာ၊ မင်းသူ ခုဟာက ပိုလ် နှစ်းရှိဒိုဒင်းဒရွန်း ဖြစ်နေ
လိုပဲ သူငယ်ချင်း”

Equipment များကို စနစ်တကျပြန်လည်ဝတ်ဆင်နေသည်။
အုံခြေခြင်းမဖြစ်ပါပဲ။ ချုပ်ခြင်းမေတ္တာတရားကြောင့်ပင်
ထင်သည်။ ရန်သူကိုမှ ချစ်မိနေသည်။ မီးကိုကိုင်မိနေပြီးလား၊
သို့သော် မင်းသူနှင့်တွေ့သည့်အချိန် လွန်ကျူးသည့်စကား နှုတ်မှ
ကျံးမြှင်းမရှိ။ ဝေးနေကြရမည်ကို စိုးရွှေ့နေသကဲ့သို့သာ နှစ်းမျက်ဝန်းမှာ
ပေါ်လွှင်သည်။ နှစ်းစလုံးမှာ တာဝန်များ လွှတ်ကင်းနေသလို
သာတည်း။ အခြားသူတစ်ယောက်၊ အရေးပိုင်တစ်ဦးဖြစ်နေလျှင်
မည်သို့ ဆက် ဆံ မည်နည်း။ တွေးစရာများ ပေါ်လာသည်။
ပြည်နယ်သားမဟုတ်က အသက်ပင်မလုံခြုံသော အရပ်ဒေသ၊
လူမျိုးရေးစီတ် စာတိပ်းထန် သောကာလတွင် ကြုံအရပ်၌
အသက်ဆက်၍ ရှင်သန်နှင့်ခွင့်ရနေသေးသည်ကို နှစ်းကို
ကျေးဇူးတင်နေမိသည်။

“သွားမယ် သူငယ်ချင်း၊ တို့တွေ့ရဲကံကြောက ဘယ်လိုလာဦး
မယ်ဆိုတာ မသိနိုင်ပါဘူးကွာ၊ မင်းလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
အစစာရာရာကိုပေါ့၊ အင်းလျားကန်ပေါင်ပေါ့ ဆည်းဆာမှာ
လမ်းလျှောက်နေတာတော့ မဟုတ်ဘူးကွာ၊ သိပ်အန္တရာယ်များတယ်
တစ်ချက်လွှာသွားခဲ့ရင် ဘဝမှာဒုက္ခရောက်နိုင်တယ်နော်၊ အဲဒါတော့
သတိထားပါ၊ ငါဒီစကားတွေပြောရလို့ စိတ်မကောင်းဘူး သူငယ်ချင်း၊
နှစ်းက မင်းကို ကာကွယ်ပေးနိုင်ပါမလား”

“အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်၊ အဲဒီညာက နှစ်းငါးကဲ့ကဲ့ ကာကွယ်ပေးခဲ့တယ်လို့ ထင်တယ်”

“ငါတို့လည်း ဒီလိုပဲသုံးသပ်တယ်၊ ဘာလို့လဲဆိုတော့ မို့လ်နှစ်းရှိခို့ ဒင်းဒရွှေးက မင်းအနားမှာလေ၊ သူတို့ မင်းကို ဘာမှုလုပ်လို့မရဘူး”

မင်းသူက သူစီးလာသည့် M.38 Jeep car အနီးသို့ လိုက်ပို့သည်။ သူကားပေါ်ရောက်မှ မင်းသူ၏ရုံးဝန်းကျင်၌ လုံခြုံရေးတာဝန်ယူနေသည့် ရဲဘော်များ အပြေးအလွှားရောက်လာကြသည်။ ဖုန်များ အလိပ်လိုက်ထလျက် အရှိန်ပြင်းစွာ မောင်းထွက်သွားသည့်ကားလေးကို ငေးကြည့်ရင်း တူသယောင်နှင့် မတူညီကြသည့်ဘဝများကို တွေးကြည့်နေမိသည်။ ယခုချိန်မှာ နှစ်းတစ်ယောက်မည်သည့်အရပ်များ ရောက်နေလေသနည်း။

တောင်ကမ်းပါးယံမှ ကွွဲ၍၍ပျောက်ကွယ်သွားသည်ထို့ ရပ်ကြည့်နေမိသည်။ အတွေးထဲတွင် ခင်မောင်ထွန်းက နောက်ပြောင်သည့်နှယ် သတိပေးစကားများ တစ်လုံးချင်း ပြန်ကြားယောင်မိသည်။ လက်ကိုဖြန့်၍ထောင်ကြည့်သည့်နှယ်၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါး၊ သူဘက်ကကြည့်တော့ လက်ဖမ့်းဖြစ်နေသည်။ ဒေါင်လိုက်ကြည့်ပြန်လျှင် နှစ်ဖက်၏အမြင်ကွယ်ပျောက်ပြီး မျဉ်းမတ်တစ်ခုသာ မြင်နိုင်သည်။ ရွေးဟောင်း ဂရိအတွေးအခေါ်ပညာရှင် ‘အာရွှေတို့တယ်’က “လူသည် ဆင်ခြင်တတ်သောသတ္တဝါဖြစ်သည်” “man is a rational animal” တဲ့ ဆိုထားသည်။ ဤအဆိုကို မောင်မောင်လေး အမြဲပြောသည်။ လူသည် စဉ်းစားတွေးတော့ ဆင်ခြင်တတ်သည့်အတိုင်းပြုမှုသည်။ ဆင်ခြင်မှုပြုတိုင်းမလွှာမသွေ့မှုန်သည်ဟု မထင်မှုတ်ပါ။ ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ အတွေ့စွဲသည်အလေ့ရှိသည်။ ယုတို့ပေးပညာနှင့် စဉ်းစားခြင်းနှင့် ဆင်ခြင်ခြင်း၏

ဘဘောသဘာဝဆက်စပ်မှုများကို အသိဉာဏ်အရှိခံး လူသားတစ်ယောက်ဖြစ်သည့် မင်းသူသည် မှန်ကန်ပြီး ပြောင့်သည့်မျဉ်းမတ်တစ်ချောင်းနှယ်သာဖြစ်ရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ပြေါပါးလန်းဆန်းသွားသည်။ အားလုံးကို ပေယာလကန်ထား၍တော့မဖြစ်ပေ။ လုပ်နိုင်သရွေ့ စွမ်းနိုင်သလောက် အရာတင်စေလိုသည့် စေတနာက ရှိနေသည်။

“ဆရာ ထမင်းစားဖို့အသင့်ပြင်ပြီးပါပြီ”

ဒေသထွက်ပြောင်းဆန်ကို ထမင်းဟုခေါ်ကာ စားရန်လာခေါ်ခြင်းသာဖြစ်သည်။ ဆန်ကိုတစ်နေရာမှ တစ်နေရာသို့သယ်ရန် စရိတ်စကြော်းလွန်းလှသည်။ ထိုကြောင့် ဒုက္ခမရှာတော့ဘဲ ဒေသဓလေ့ပြောင်းဆန်ကိုသာ စားခဲ့သည့်မို့ အလေ့အကျင့်ရနေပါပြီ။ တစ်ခါတစ်ရုံ တောင်ယာစူးထိုးစပါးနှင့် ပြောင်းဆန်ကိုရောထွေးချက်သည်။ မင်းသူက ပြောင်းဆန်သီးသန်ချက်စားရသည့် အရသာကို ပိုနှစ်သက်သည်။ တစ်ခါတစ်ရုံး ‘တဆာ’ခေါ်င်းမှ ငါးရလာလျှင် စေတနာဖြင့် လာပို့သောင်းဟင်းကိုစားရသည်။ ဒေသခံ တိုင်းရှင်းသားများက အလွန်ရိုးသားကြသည်။ ရေခဲတောင်များ၌ ကျက်စားသော ကတိုးကောင်ဖမ်းချိုးခြင်းပေါြောက်ထောင်အထက် ကိုးထောင်ခန့်အမြင်မှုးသွှေ့ပေါ်ကြလေ့ရှိသည့် ‘ခန်းတောက်’ မြစ်တူးကာ တစ်ဖက်နိုင်ငံသို့ရောင်းခြင်းနှားနောက်မွေးမြှုပြင်းများဖြင့်သာ စီးပွားရာကြသည်။

ခင်မောင်ထွန်းစားလျှင် အသင့်ဖြစ်စေရန် ပြင်ဆင်ထားသည့်မို့ ထမင်းပွဲမှာ ဖွယ်ဖွယ်ရာရာရှိနေသည်။ သူငယ်ချင်းများထမင်းလက်ခံ့မစားဖြစ်သည်မှာ နှစ်ကားလကြာနေပြီ၊ လုပ်ငန်းတာဝန်အကြောင်းပြုပြီး ငြင်းသွားခြင်းတော့ ဟုတ်ဟန်မတူပေါ်၍ ဤဒေသနယ်မြေအတွင်း၌ မကြာခကာတိုက်ပွဲများ ရင်ဆိုင်တို့က

ခိုက်သည်က နည်းပါးပြီး ချုံခိုတိက်ခိုက်ခြင်းကသာ များသည်။ အင်အားများလှေ့ မြို့ငယ်လေးများကို ဝင်၍၌စီးနင်းသည်။ လိုအပ်သည်တိုကိုယူပြီး ပြန်ထွက်သွားတတ်ကြသည်။ မြို့တွင်း၌ ကြာရှည်မနေပေ။ အစိုးရတပ်နှင့်မြို့သိမ်းတိုက်ပဲများရှိသည်။ နယ်စွန်အဖျား၌ ပြည်စောင့်ရဲတပ်ရင်းသာရှိနေသည်။ သို့သော်လည်း တိုက်ခိုက်မှုစွမ်းရည်ရှိကြသူများဖြင့် ဖွဲ့စည်းထားသည့်မြို့အတွေ့ အကြံရှိကြသူများသာဖြစ်သည်။ မင်းသူ့အနေဖြင့် လုံခြုံမှုအားလုံးသည် ပြည်စောင့်ရဲတပ်ရင်းနှင့်သာ ဆက်သွယ်၍ လုပ်ကိုင်ရသဖြင့် မင်းသူဘက်က လုပ်ပေးနိုင်သည့်ကိစ္စမှုန်သမျှ ကူညီပံ့ပိုးပေးရသည်။

နောက်မှုပြန်ဆုံးကြမည်။ ပြိမ်းချမ်းလာလှုပ် ပိုကောင်းသည် ဟုဆိုသွားသည်။ နှစ်းတို့တွေ့ဆုံးလိုဟန်တူသည်။ သူငယ်ချင်းတွေ့ဘယ်တော့များ ထမင်းလက်ဆုံးစိုင်ပါမည်နည်း။ မျှော်လင့်သည့်အချိန်တော့ တစ်နေ့ဖြင့်ရောက်လာစေရမည်ဟု စိတ်တွင်ကြံးဝါးလိုက်သည်။ ထမင်းစားကောင်းရန် လိုအပ်သည့်ဟင်းတစ်မည်က ပြိမ်းချမ်းရေးသာဖြစ်သည်။ နင်နေသောပြောင်းဆန်ထမင်းကို ရေအေးတစ်ခွက်ဖြင့် မျှော်ချလိုက်သည်။ ထမင်းစားခြင်း လက်စသတ်လိုက်သည်။ အောင်ထူးရယ်က စားပြီးပန်းကန်များ ဆေးကြောသုတ်သင်ရန် ထမင်းစားခန်းအတွင်းရောက်လာသည်။

မင်းသူအပေါ် အလိုက်သိ ကျိုးစွဲသည်။ သူက ရာမ်လူမျိုးမြစ်ကြီးနားတွင် အထက်တန်းပညာအထိ သင်ယူဖူးသည်။ ပေါ်အေးအေးနေတတ်သည်။ ရုံးအဖွဲ့သားများနှင့် သိပ်ရောနောသည်တို့မတွေ့ရ။ ခိုင်းလျှင်မညည်းမည်။ ဆောင်ရွက်ပေးသည်။ ပါးနှင်းလိမ္မာသည်ဟု ဆိုနိုင်သည်။ စပ်စုခြင်းကိုမကြိုက်။ သူကိုယ်

တိုင်ကလည်း စပ်စုသည့်ကိစ္စများမရှိပေ။ လုံခြုံရေးစိတ်မချရသည့်နေရာများနှင့် လုပ်ငန်းသဘောဆောင်ရွက်ရန်ကိစ္စများ ပေါ်လာလွင် မင်းသူအနီးမှုမခွာတော့ပါ။

× × × ×

ဘုန်ရှိဒန်အား ခပ်မာမာပြန်ပြောနေသည်ကို မင်းသူတွေ့ရသဖြင့် မသိလိုက် မသိဘာသာ ရုံးခန်းအတွင်းမှ နားထောင်လိုက်မိသည်။ သူတို့ပြောနေသည်က ရဝမ်စကားများဖြစ်နေသဖြင့် မင်းသူ နားမလည်ပါ။ မလှမ်းမကမ်း၌ ရုံးအုပ်ကြီးရှိနေသည်။ ဤသိဖြစ်ပြီး တစ်ရက်လုံး အောင်ထူးရယ်ပျောက်နေသည်။ ဉာဏ်မှုပြန်ရောက်လာသည်။ သူပြန်လာသည့်အခါ အိတ်တစ်လုံးထဲတွင် တောင်ယာထွက်သီးနှံများနှင့် ခန်းတောက်မြစ်အချို့ပါလာသည်။ သူပြုမှ ခန်းတောက်မြစ်ကို မင်းသူမြှင့်ဖူးပါသည်။ တောင်ယာ၏ မမရောက်နေသဖြင့် သွားတွေ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

“ထူးရယ် မင်းရဲ့မမက ဘယ်ကလာတာလဲကဲ၊ ဘာလို့တောင်ယာထဲခေါ်ရတာလဲ”

ထူးရယ် ခေါ်တွေ့ဝေသွားသည်။ ပြီးမှ

“မမက အဝေးကြီးကလာရတာ၊ ဒီလောက်တော့ ကျွန်ုတ်သွားတွေ့သင့်တယ်၊ အဲဒါ ဘုန်ရှိဒန်က မသွားရဘူးပြောတယ်လေ၊ မမခေါ်တာဆိုမှ လွှတ်တယ်”

“ထူးရယ် ငါမေးတာက တွေား၊ မင်းဖြေတာတစ်မျိုးဖြစ်နေပြီကဲ”

ရုံးအုပ်ကြီးက အောင်ထူးရယ်နှင့် မင်းသူတို့ကို ကြည့်ပြီးလေအေးအေးဖြင့်ပြောသည်။

“အောင်ထူးရယ် ဆရာ့ကို အဲဒီလိုမပြောရဘူးလေ”

မင်းသူကို နားလည်အောင် ရုံးအပ်ကြီးက ရှင်းပြပါတော့ သည်။ ထူးရယ်ကို ခွင့်လွှတ်သည့်အပြီးများဖြင့် ကြည့်နေလိုက်ပါ သည်။

“ဒီလိပါ ဆရာ ထူးရယ်က မပြောတတ်လိုပါ၊ သူ့အစ်မက တစ်နယ်ကို ကုန်ရောင်းသွားရတယ်၊ အပြန် ကိုယ့်မောင်လေးကို တွေ့ချင်စိတ်နဲ့လာတွေ့ဘယ်၊ သူ့အထက်က ဆရာဘုန်ရိုဒ်ဆီ ခွင့်တောင်းတယ်၊ ဘုန်ရိုဒ်က မသွားဖို့ပြောတယ်လေ၊ ဒါကို ထူးရယ်က မကျေနှစ်ဘူး”

“သူ့အစ်မက ဘာကုန်တွေရောင်းဝယ်နေတာလဲ၊ ပြည်မဘက်ကိုလား၊ မြှစ်ကြီးနားဘက်လား”

“ဒါတော့မသိဘူး ဆရာ၊ ကျွန်တော်လည်း တစ်ခါက သူပြောပြုလိုသိရတာ၊ ကျွန်တော်ကတော့ လွှတ်လိုက်တာပါပဲ၊ ဆရာဘုန်ရိုဒ်က ဆရာပြိုငြင်မှုစုံရိမ်လိုပါ”

မင်းသူက ထူးရယ်ကိုကြည့်တော့ ခေါင်းငံ့၍ နေသည်။ သူမှာ ဆင်ခြေပေးစရာမရှိ။

“ထူးရယ် နောက်ကို ကိုယ့်အထက်ကလူကြီးတွေ စကား နားထောင်နော်၊ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားတွေနဲ့ ပြန်မပြော ရဘူးနော်၊ အဲဒါ သတိထား၊ လူချွစ်ခင်အောင်နေ မမှန်းစေနဲ့၊ မခင်ရင်နေ၊ မမှန်းစေနဲ့ကွဲ ကြားလား”

မင်းသူ ပြောစကားများကို နားထောင်သည်။ နောက်ပိုင်း တွင် ဤသို့ကြမ်းတမ်းသော စကားများဖြင့် ပြန်လှန်၍ ပြောဆိုသည် ကို မကြားရတော့ပါ။

× × × × ×

“လုံထယ် နှင်ပြောတာ မဟုတ်သေးဘူး၊ လူသတ်တိုင်း ငါတို့လုပ်နေတဲ့ တော်လှန်ရေးက အောင်မြင်မှာ မဟုတ်ဘူးလေ၊

လူ တွေ သာ တစ်ယောက် ပြီးတစ်ယောက် သေကုန် တယ်၊ ဘာတွေများ တိုးတက်လာတာရှိလိုလဲ၊ နင်စဉ်းစာကြည့်လေ၊ နင် ဒါ ICS ကို သတ်လိုက်လို တို့ပြည်နယ်ကောင်းစားသွားမှုလား ပြောစမ်းပါ၊ နင်က သူ့ဗားဖြစ်လို သတ်ချင်နေတာလား၊ အဲဒါခါး ငါ နင့်ကို ခွင့်မလွှတ်ဘူးနော်၊ တို့နိုင်ငံရေးလုပ်နေတာ၊ လူသတ်တို့ လုပ်နေတာ မဟုတ်ဘူး”

“ရှိခို နင်အနောက်နိုင်ငံကပြန်လာပြီးမှ လူတွေကို သိပ်တန်ဖိုး ထားနေတယ်၊ ငါတို့ပြည်နယ်အတွက်ဆို သတ်သင့်ရင်သတ်ရမှာပဲ၊ ဆူးပြောင့်ခလုပ်ဆိုတာ ငါတို့တော်လှန်ရေးအတွက် ဘေးဆိုးပဲလေ”

“နင်တို့ပိုတဲ့ကျောင်းတွေမှာ ပညာသင်ခဲ့တယ်၊ လူတွေ သတ္တာဝါတွေရဲ့အသက်ကို ဘယ်လိုကယ်တင်ရမယ်ဆိုတာတွေပဲ သင်ခဲ့ရတယ်၊ ခရစ်တော်ကလည်း ကောင်းခီးပေးမှာမဟုတ်ဘူး၊ လုံထယ် နင်လုပ်နေတာတွေအားလုံး ရပ်လိုက်ပါ”

“ရှိခို နင်နော်၊ ငါက မောင်နှုမဖြစ်နေလို သည်းခံနေတာ၊ တဗြားတစ်ယောက်သာဆိုရင် ငါ့လက်ထဲက သေနတ်စာမိသွား မယ်မှတ်၊ နင်နဲ့ဆက်ပြီး မဆွေးနွေးရင်ကောင်းမယ်”

“ဘာဖြစ်ဖြစ် ငါကတော့ နင့်လုပ်ရပ်တွေကို ရှုတ်ချွတ်ယောက် မတိုးတက်ရတဲ့အတဲ့မှာ နင် ဟိုတစ်လောက တံတားကို မိုင်းခွဲတယ်၊ ဒါကောင်းသလား၊ မိုးသားတဲ့ တို့ပြည်နယ်သားတွေကို သတ်ကွွင်းထဲ မောင်းသွင်းနေသလိုမျိုး၊ နင်လုပ်နေတယ်”

“ဟ ရှိခို ဒါက စစ်ရေးသဘောအရ ဆောင်ရွက်တာလေ၊ ဒါဟာ လုပ်ကိုလုပ်ရမယ့် အလုပ်ဟ၊ ခက်နော်ပြီ နင်နဲ့တော့”

“တစ်လောက ရီဒိမ်ရွာက သူကြီးကို ဘိန်းမလိုက်လို နင် သေနတ်အင်နဲ့ဆောင့်တယ်ဆို၊ ကောင်းသလား၊ သူတို့က ရီက္ခာအစိုး အခြားထောက်ပုံပေးနေတာလေ၊ နင်မှာနေပြီလား လုံထယ်”

“အစိုးရဒေါက်တိုင်ကိုများ နင်က သနားနေသေးတယ်၊ ငါတို့ဘက်ကို ဘာများအထောက်အပံ့ရနေလို့လဲ”

“နင်လွှာနေပြီ၊ နင်တို့ပဲ ပြည်နယ်ကောင်စီဖွဲ့တုန်းက တင်မြောက်ခဲ့တာလော မွေးနေပြီလား”

“မဟုတ်ဘူး ရှိဖို့ တို့တင်မြောက်ခဲ့တာမှန်တယ်၊ တစ်ရာ ခုနစ်ဆယ်အပိုင်းကအတိုင်းဆိုရင် တစ်ဆက်တည်းဖြစ်သော အထက်ပုံစံမအရ တင်သွင်းသောဥပဒေကြမ်းကို တရားလွှတ်တော်ချုပ်သို့ မလွှာဘနဲ့ဖြစ်စေ လွှဲပြီးမှဖြစ်စေ နိုင်ငံတော် သမ္မတက လက်မှတ်ထိုးပြီးခဲ့လျှင် ဆိုတဲ့အပိုင်းကို နင်ဖတ်ကြည့်လိုက်၊ တွေ့လိမ့်မယ်”

“ဘာပဲပြောပြောလော နင်တို့လူသတ်တာ ငါမကြိုက်ဘူး၊ ငါ့ရဲ့စည်းရုံးရေးကျဆင်းတယ်၊ လုံထယ် ငါကစည်းရုံးတယ်၊ နင်တို့က လူသတ်တယ်၊ ငါက မကျော်မှသူတွေကို ဆေးဝါးနဲ့ လိုက်ကုတ်တယ်၊ နင်တို့က နတ်ဆရာတွေကို မြောက်ပေးတယ်၊ ငါ့မှာ လုပ်ကိုင်ရတာခက်တယ်၊ ဘာလဲ ပြည်နယ်ကို အမြင်ကျယ်ပြီး တိုးတက်လာမှုမကြိုက်လို့ ဒီလိုလျောက်လုပ်နေတာလား၊ ပြီးတော့ နင်က တော်လျှန်ရေးအကြောင်းပြုပြီး လက်နက်ခုးသွင်းတယ်၊ ဈေးနှုမ်ပြီးဝယ်တဲ့တစ်ဖက်နှုင်းငံက မတရားစီးပွားရေးသမားတွေ ဆီကို နင် ကျောက်စိမ်းရောင်းဖို့လုပ်နေတယ်လော အဲဒါက တို့တိုင်းရင်းသားတွေရဲ့၊ အေမွေလော နင်မသိဘူးလား၊ မသိချင် ယောင်များဆောင်နေတာလား လုံထယ်၊ ငါ သူတို့ဆီ ကျောင်းတွေ သွားတက်မှ တို့နစ်နာနေတဲ့ တကယ့်အချက်တွေ သဘောပေါ်လာတယ်၊ ဒါကြောင့် နင်ကိုပြောပြောနေတာ၊ ခန်းတောက်မြစ်တွေကို တို့တိုင်းရင်းသားတွေက သက်စွဲနဲ့ကြီးပမ်းနဲ့ ရေခဲတောင်တွေပေါ်တက်ရှာရတယ်၊ မတန်တဆေးနှုမ်ပြီး ပေးတယ်၊ မသိတော့

သူတို့မှာ ရလှပြီလိုတင်ပြီးရောင်းနေတယ်၊ နောက်ပြီး ပိုဆိုးတာက သူတို့ရဲ့ဆေးဝါးတွေကို ထောက်ခံချက်၊ အာမခံချက်တွေမရှိဘဲ ခိုးသွေးလာပြီး မသိနားမလည်တဲ့ တို့တိုင်းရင်းသားတွေကို အစမ်းသပ်ခံလူသားတွေအဖြစ်နဲ့ သဘောထားပြီး မေတ္တာထားသလိုနဲ့ ကုန်တာတွေ၊ အဲဒါတွေ နင်မသိလိုလား၊ မသိချင်ယောင် ဆောင်နေတာလား၊ ဂိုကို ပြောစမ်းပါပြီး၊ ခု နင်နဲ့ပါ တွေ့တုန်းတစ်ခုပြောလိုက်မယ်၊ နောင်မွန်းက ICS ကို နင်တို့ တစ်ခုခုထိခိုက်ဖို့ လုပ်ရင် ငါနဲ့တွေ့မယ်၊ သည်မခံဘူးနော်”

လုံထယ်ကို ကြည့်ပြီး ရှိခိုးကပြောလိုက်သည်။ ခါးမှ ချိတ်ဆွဲထားသည့် ရာမန်လူဂါပစ္စတို့ကိုထုတ်ကာ မက်ခေါင်ပင်ပေါ်တစ်ချက်မေ့ကြည့်ပြီး အပင်မြင့်ထိပ်ဖူးမှ မက်ခေါင်သီးတစ်တွဲကို ပစ်ချလိုက်သည်။ ဖွာလန်ကြော် ကျလာသော သစ်သီးများ မြေပြင်ပေါ့သို့ မိုးသီးကြောလို ပြန်ကဲဗျားကျလာသည်။

“လုံထယ် ပြီးခဲ့တဲ့ မနောပွဲမှာ ငါသာရောက်မလာရင် နင်တို့သူကို လက်စဖောက်မှာ၊ ဘယ်လောက်အချုပ်ဆုံးတဲ့ပဲ ဖြစ်သွားမလဲ နင်တို့၊ မစဉ်းစားဘူး၊ လူတစ်ယောက်ရဲ့တန်ဖိုးကို မသိဘူး၊ နားမလည်ဘူး၊ သူက စာရိတ္ထကောင်းတဲ့လူ၊ မှန်ကန်တဲ့ အတွေးအခေါ်ရှုတဲ့သူကို နင်တို့သတ်ပစ်ရင် နင်ဟာလူမှုက်ပဲ၊ တို့နှင့်ငါ့မှာ အဲဒီလို့ပညာတတ်တဲ့လူတွေ အေများကြီးလိုတယ်၊ ဘယ်အစိုးရာပဲ တက်အုပ်ချုပ်ပါစေ၊ ပညာတတ်ပြီး စာရိတ္ထမကောင်းတဲ့သူတွေလက်ထဲတော့ ငါတို့ရင်းသားနဲ့ ငါပြည်သူတွေ မရောက်စေချင်ဘူး၊ အဲဒါ ငါ့ရဲ့ခံယူချက်ပဲ၊ အဲဒီလမ်းကြောင်းကို ဘယ်တော့မှ ငါမသွေ့ဖည်းဘူး၊ ခုကစ ဒီဒေသမှာ အပြစ်မဲ့သူကို ညွှေ့ဆုံးဆဲရင် နင်တို့ဆီးနောက်တွေ မက်ခေါင်သီးလို ဖွာလန်ကြော်သွားစေရမယ်ဆုံးတာ မှတ်ထားး”

“ရှိခိုး နင်က ခြိမ်းခြောက်နေတာလား”

“ငါပြောတာ ရှင်းနေတာပဲ၊ နင်မဟုတ်တာလုပ်ကြည့်
လိုက်လေ၊ မောင်နှမဖြစ်လည်း ခွင့်မလွှတ်ဘူး၊ ငါအတွက်
ကျဉ်းတစ်တောင့်ထားသလို နင့်တို့အတွက်လည်း ငါမှာအမြှုပြုနေ
တယ်၊ အခုလာတာ ဒီကိစ္စတွေပြောချင်လို့လာခဲ့တာ၊ ခု
နောက်တစ်ယောက်တိုးလာပြီ၊ နောက်မရှိနာလိုပဲ သဘောထားပါ
သွားပြီး မတို့ထိပါစေနဲ့ လုံထယ်၊ ငါပြောခဲ့ပြီးပြီနော်”

သေနတ်ကို ခါးတွင်ပြန်ထိုးထည့်လိုက်ပြီး သူ့လူတွေကို
လက်ပြကာ ဆင်းလာစေလိုက်သည်။ နေရာအနှစ်မှ ဆင်းလာသော
လက်နက်ကိုင်များကို လုံထယ်ကြည့်ပြီး လက်ရောက်အံ့ခဲ့ခဲ့
သေနတ်ကို ပြန်ရှုပ်လိုက်သည်။

“အေးပါဟာ ငါ ဆင်ခြင်ပါမယ်၊ သူတို့ဘက်က စည်းမကျေ
စေပါနဲ့”

“အေး အဲဒီကတိပဲလို့ချင်တယ် လုံထယ်”

ဆီးနှင့်တွေ သိပ်သည်းကျလာသည်။ နေမမြင်ရသေး။
အအေးအက်ခံနှင့်ရန် သတ္တာလတ်ထည်အကျိုးရှည်ကိုဝတ်ထား
လိုက်သည်။

“အခုလာမယ့် လေယာဉ်ပျုံအပတ်မှာ ဆေးပစ္စည်းတွေ
ပါမယ်၊ တခြားကုန်ပစ္စည်းအမည်နဲ့နော်၊ အထိအခိုက်မရှိစေနဲ့၊
အေးချမ်းစွာနဲ့ သယ်ယူခဲ့တာပဲလို့ချင်တယ်၊ တခြားမလိုအပ်တဲ့
ကိစ္စတွေမဖြစ်စေနဲ့ လုံထယ် ငါ နင့်ကိုပြောထားပြီးပြီနော်”

ပြောဆိုပြီး တောင်ကြားအတိုင်း အဖွဲ့လိုက်၊ တစ်သုတေပြီး
တစ်သုတေဆင်းသွားကြသည်။ နောက် နှင့်မှုန်များကြားဝယ် တစ်စ
တစ်စ ပျောက်ကွယ်သွားသည်။ တောင်းကင်က ပြန်၍ကြည်လင်
လာသည်။ တောင်တန်းကြားက ရေခဲမှုန်များ တိမ်ခိုးနှင့်အတူ
ပါလာသည်။ အေးမြှောင်လနှင့်အတူ တောင်လေပ်ပန်းရန်၊ မွေးပုံး

လာသည်။ သူတို့တွေ ရိုဒ်မရှာကြီးဆီသို့ မကြာမိ ရောက်တော့မည်။
ရေခဲတောင်တန်း၏အောက်ခြေတွင် ရှိနေသည့်ရွာလေးဖြစ်သည်။
ရေခဲနေသည့် တောင်တန်းများကျော်ဖြတ်လျှင် တစ်ဖက်နိုင်ငံသို့
ရောက်သည်။ သူ့တို့ကိုကုန်များတင်ပြုခြင်းနှင့် ကုန်ပစ္စည်းလဲလှယ်ရာ
အချက်အချာကျသည့် အရပ်။ ရေခဲတောင်များဖြတ်ကျော်လိုက်
သည်နှင့် တစ်ဖက်နိုင်ငံသို့ အလွယ်ပင် ဝင်ထွက်နိုင်သည်။ သို့သော်
အန္တရာယ်များသည်။ အဆင်မသင့်က ရေခဲတောင်တွင် ဘဝဆုံး
နိုင်သည်။ လမ်းကျေမှုးကျင်ပြီး တစ်ဖက်နိုင်ငံနှင့်လည်း ဆက်သွယ်မှု
ကောင်းမှသာ ဖြစ်မည်။

လုံထယ်က စစ်ရေးကို တာဝန်ယူထားသည်။ ရှိဒ်က
စည်းရုံးရေးနှင့် အုပ်ချုပ်မှုပိုင်ဆိုင်ရာများ၊ နယ်မြေခံတိုင်းရင်းသား
များ၏ လူမှုရေး၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုများကအစာ၊ စည်းရုံး
ပညာပေးခြင်းများကိုလည်း အခါမလပ် အမြဲတစေဆောင်ရွက်
နေရသည်။ နန်းက လူမျိုးတိုးတက်ခေါ်သည်။ တောင်တန်းသား
တွေဟု အရှင်းအစိုင်းများအဖြစ် အမြင်စောင်းစေနိုင်သည့် အသုံး
အနှစ်းများကို ‘ရှိဒ်’လုံးဝလက်မခံ၊ မိန်းကလေးမွေးဖွားရာတွင်
အကြီးပဲ့းဖြစ်၍ ‘နန်း’ ဆိုသည့်စကားစုကို စလေးထုံးခံအပြု
ခံယူထားသည်။ တိုင်းရင်းသူများတွင် ပညာတတ်၊ နိုင်ငံခြားမှ
ဆေးပညာများ၊ အုပ်ချုပ်မှုအတတ်ပညာများသင်ယူထားသူအဖြစ်
တိုင်းရင်းသားမျိုးနှင့်စုံစုံတို့တောင်တန်းနေရာယူထားသူပင်ဖြစ်သည်။
အားလုံးက ‘နန်းရှိဒ်’ဆိုလျှင် ခေါင်းညီတွေ့သွားစေရမည်သာ။
စောဒကတ်ခြင်း အလျင်းမရှိ။ လက်ခံသည်ပင်ဖြစ်သည်။

မီးမဖွားနိုင်သည့် မိန်းကလေးကို အခန်းတွင်းမှာနေစေရုံ
နတ်ဆရာက အပြင်မှုရွတ်ဖတ်ကာနေရုံ၊ ရှိုးရာနတ် ပူဇော်ပသ
နေရုံဖြင့် မိခင်နှင့်ကလေး အသက်မရှင်နိုင်။ လိုအပ်သည့် ဆေးဝါး၊

တတ်ကျမ်းသည့် ပညာရှင်လက်သည်များ၊ ရိုးရာကိုပယ်၍ ဆောင်မိ စနစ်ကျသောပညာများဖြင့် မွေးဖွားပေးခြင်းတို့ကို ရိုးခိုးကိုယ်တိုင် ဆောင်ရွက်သည်။ ပညာပေးသည်။ မဖြစ်မနေ တိုင်းရင်းသူ ကလေးများကို သင်တန်းပေးသည်။ မတက်မနေရ ဆေးပညာများ သင်စေသည်။ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ဒေသသို့ တာဝန်ဖြင့် ရောက်လာသည်။ လိုအပ်သည့်ကိစ္စမှန်သမျှ လစ်လပ်မှူး မရှိအောင် ကူညီပေးသည်။ ဒေသခံတိုင်းရင်းသားများ လက်ခံမှု ရစေရန် ယုံကြည်အားကိုသောစိတ်ဓာတ်များဖြစ်ပေါ်အောင် ရို့ခိုး၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုများကို သူငယ်ချင်းဒေါက်တာမက အံ့ဩယူရသည်။

ရို့ခိုးကို နောက်မရှိနာတွေ့စက လန့်သွားသည်။ လက်နက် ကိုယ်စိနှင့် သူနေသည့်အိမ်ကလေးသို့ ရောက်လာသော ရို့ခိုးသည် ကျောင်းတက်ခဲ့စဉ်ကနှင့် လုံးဝမတူ၊ အသွင်အပြင်က ထူးခြား နေသည်။

ဘောင်းဘီရှည်နှင့် ဂျာကင်အကျိုးကို ဝတ်ဆင်ပြီး ပစ္စတိ သေနတ် ခါးမှာထိုးကာ ရောက်လာသော ရို့ခိုးကိုမှတ်မီ၊ ခေါင်းက ဦးထုပ်နှင့်မျက်မှန်ခွဲတ်ပြီး ဆပင်ကိုဖြေဆူခဲ့လိုက်မှ နန်ရို့ဒင်းဟု နှစ်မှ အားရုပ်းသာခေါ်ကာ ထိုင်ရာမှတ်၊ တစ်ဦးလက် တစ်ဦး ခိုင်မြွား မလွှတ်တမ်းဆွဲကိုင်လိုက်ကြသည်။ ရင်ထဲမှာ အေးမြိုက်သည့်မှာ တူနှိုင်းစရာမရှိအောင် ဖြစ်ခဲ့ကြသည်။

“နန်းက အရင်အတိုင်းပဲ ချော့နေ၊ လှုနေဆဲပါလား၊ ရုတ်တရက်ဆိုတော့ ကိုယ်တော့သွားပြီလို့ ထင်လိုက်တာ၊ ဘုရားသခင်က ကယ်မတာပဲ၊ အိုအဖ ဘုရားသခင်၊ သမီးတော်တို့ကို ကောင်းခီးပေးတော်မှပါ”

အမှန်တော့ သူကိုဖမ်းဆီးရန် လွှတ်ပြောက်ရေးတပ်ဖွဲ့ လာသည်ဟု ထင်မှတ်နေသည်။ နန်းကိုမှတ်မိပါမှ စကား

ပြောနိုင်တော့သည်။ နန်း၏လူများသည် ဆေးရုပတ်ဝန်းကျင်၌ နေရာအနဲ့ယူထားသည်။ သာမန်ကာလုံးကာနေကြသည်မဟုတ်။ သူတို့၏လူမျိုးများကြားတွင်မို့ နန်းက အားလုံးကို ယုံကြည် စိတ်ချကာနေသည်ဟု ထင်မိသည်။ အမှန်တော့ နန်းအဖွဲ့ ဤဒေသ ရပ်ဝန်းတွင် အစောင့် အရှေ့က်ပင်မလို့၊ အားလုံးက သူမကို မေတ္တာရှိကြသည်။ ချစ်ခင်ကြသည်။ နန်းရှိနေလျှင် သူတို့၏ ဘဝများအားလုံးကို လုံခြုံနေသည်ဟု ယူဆထားကြသည်။ နန်းသည် သူတို့ကိုယ်ပွားဆိုလျှင် မှားမည်မဟုတ်ပါ။ တစ်ဖက်က လုံခြုံရေးအရ အမည်ပေးထားသည့် စကားဝှက်ဖြင့် ရော့တောင် မင်းသမီးဟူ၍ ခေါ်သည်ကို နန်းက သိနေသည်။ ရုပန်ရုံခါ စက်ပေါ်မှ ရော့တောင်မင်းသမီးအကြောင်း သတင်းပို့နေသည်ကို နန်းကိုယ်တိုင် နားဖြင့်ဆတ်ဆတ်ကြားရသည့် အေါ်များတွင် ပြီးရယ်၍ နားထောင်နေလေ့ရှိသည်။

“သူငယ်ချင်း . . . မင်းရဲ့အလုပ်တာဝန်တွေကို ရဲရဲဗုံးသာ လုပ်ပါ၊ နောက်ဆံတင်းမနေနဲ့ မင်းကို ဘယ်သူကမှ ထိခိုက်နာကျင် စေမယ့်ကိစ္စ လုံးဝမရှိစေရဘူး၊ ကိုယ်တစ်ယောက်လုံးရှိနေတယ်၊ အဖွဲ့အားလုံးကို ပြောထားမယ်၊ ကိုယ့်တိုင်းရင်းသားတွေ အသိဉာဏ်တိုးတက်လာအောင် စွမ်းနိုင်သလောက် ကြိုးစားပေးပါ၊ ကိုယ်လည်း သူငယ်ချင်းရဲ့အခက်အခဲတွေကို ပိုင်းကုန်းနိုင်သရွေ့ကူညီပါမယ်၊ သူတို့တွေ အားလုံး ကျော်းမာရေးဗဟို သုတေသန်းတယ်”

မရှိနာ၏မျက်နှာလေးက သွေးရောင်ပြန်လှမ်းလာသည်။ သတ္တိတွေနှင့်လာသည်။ အားဝယ်မှုတွေ အဝေးသို့လွင့်စဉ် ပျောက်ပြယ်သွားသည်။ အားကိုးတကြိုးဖြင့် တင်းကျပ်စွာပွဲဖက်လိုက်သည်။ ချစ်ခင်စရာကောင်းလိုက်တဲ့ နန်းရယ်ဟု နှုတ်မှတ်ဖွဲ့ပြောနေသည့် နော်မရှိနာကို အလိုက်သင့်ပြန်ဖက်ရင်း နှုတ်ဆက်

ခဲ့သည်။ အပြင်မှာ နှင့်မိုးတွေ ရွာနေသည်။ စွတ်စိနေသည့် ရာသီ၊ တစ်နှစ်ပတ်လုံး မိုးနှင့်ကင်းသည့်ရက်ဟူ၍ မရှိခဲ့ခဲ့သည်။ မိုးကာအကျိုးကြောင့် ပြင်ပဝန်းကျင်၏ဒက်ချက်ကို အနည်းငယ် ဖြောက်ခံနိုင် ပေလိမ့်မည်။ မရှိနာက သူကိုပေးထားသည့် ဆေးရုံးပိုင်းအတွင်း အိမ်ကလေးရှေ့မှ နှစ်းတို့အဖွဲ့ကို လက်ပြရင်း ကျော်ရစ်ခဲ့သည်။ ဘဝတွေပြောင်းလဲကုန်ကြပြီ။ ဆေးထိုးအပ် ကိုင်သင့်သည်လက်က သေနတ်တစ်လက်အာမြဲကိုင်လျက် ဒေသခံတိုင်းရင်းသားများ ကြားတွင် နေ့သမရေး အချိန်မဲ့သွားလာနေရသည့်ဘဝ ဘယ်လိုများ ရွေးလိုက်တာလည်း နှစ်းရယ်ဟု တွေးများနေမလားမသီး၊ ပိမိမလုပ်နိုင်သေးသော်လည်း လက်တွေ့လုပ်ကိုင်ဆောင်ရွက် နေသူကိုတော့ အားပေးကုလိုပို့ နှစ်းမှာ သမိုင်းကပေးသည့် တာဝန်ရှိနေသည်။

× × × × ×

နောင်မွန်းမှုတွက်လာပြီး မကြာမိ သဘော့ရွာအနီး ရောက် လာသည်။ ရွာကိုကွင်းရွောပြီး ဆန်းဝေးအထိ ဆက်တက်ကာ နယ်ခဲ့အင်းလိပ်လက်ကျွန်း ပိုလ်တဲ့များ၌ တစ်ညာတာ ခိုဝင် အနားယူမည်။ တပ်ဖွဲ့ဝင်များက ပါလာသည့်ကျော်းအိတ်အတွင်းမှ စားသောက်ဖွယ်ရာများထဲတော်ကာ ချက်ပြုတ်ကြော်လော်ကြသည်။ ကင်းတာဝန်ကျေသူများက အထူးပြောစရာမလို့ ကိုယ့်တာဝန်ကိုယ် ကျေပွန်ပြီးဖြစ်သည်။

ရှိခို့နှင့်တပ်ဖွဲ့ဝင်အမျိုးသမီးများက သီးသန့်တဲ့တစ်လုံး၌ တည်းခိုလိုက်သည်။ အမှန်တော့ ပိုလ်တဲ့ကို ဝင်စီးနင်းလိုက်သည့် သဘောပင်ဖြစ်သည်။ နောက်နေ့ သူတို့တွက်ခွာပြီး အတော်ကြာမှ ပိုလ်တဲ့အစောင့်က တာဝန်ရှိသူများထဲသို့ သတင်းပို့ပေလိမ့်မည်။ ဤအချိန်မှ ရော့တောင်မင်းသမီးအကြောင်း စက်များပေါ်တွင်

လိုင်လိုင်ထွက်လာပေလိမ့်မည်။ ဤသည်က ဖြစ်ရှိဖြစ်စဉ်၊ လုပ်ရှိုးလုပ်စဉ်သာဖြစ်သည်။

ရှိခို့တို့တည်းခိုနေခိုက်မှာ မည်သည့်သတင်းမှုရကြမည် မဟုတ်ပေ။ တောနက်လာသည့်နှင့် မှုက်ကြီးများ၊ ခြင်ကျား၊ ဖြုတ်များက အလွန်နှိပ်စက်သည်။ ရှိခို့တို့တွေအားဖို့က ရီးနေပါပြီ။ ပိုလ်တဲ့အောင့်သည် ရာဝမဲလူမျိုးက ရှိခို့တို့နှင့်ဆွဲမျိုးပင်မကင်းပေ။ ထိုကြောင့် လုံခြုံမှုအပြည့်ရှိသည်။ အားလုံးက ပိုလ်တဲ့အတွင်း မို့မို့ အနီး၌ နေကြရသည်။ အလွန်ချမ်းအေးသည်။ တောင်တောင်းကြားက တိုက်ခတ်သောလေသည် ရော့တောင်များက အအေးဓာတ်များ သယ်ဆောင်ကာ နှင့်မိုးနှယ်ကျေနေသည်။ ရီးမဲသို့ရောက်ရန် ရွာငါးရွာဖြတ်ရသည်။ အနီးဆုံး တစ်ဆယ့်တစ်မိုင်ဝေးသည်။ နောင်မွန်းက အချိန်လင့်မှုတွက်ခဲ့၍ ဆန်းဝမ်း၌ ညုအိပ်တည်းခို ခြင်းဖြစ်သည်။

ရီးမဲရွာက ရှိခို့မွေးရပ်အတိဆိုက မများပေ။ ရော့တောင် များနှင့်အနီးကပ်ဆုံးရွာ၊ ဆီးနှင့်များ အမြုပုံးအုပ်လျက်ရှိသော ခါကာဘို့ရာအိုးတောင်နှင့် သိပ်မဝေးတော့ပါ။ ထိုကြောင့် အလွန် အေးသည်။ မီးဖိုကို အိမ်အလယ်တွင် သေချာအောင် လုပ်ထားရသည်။ အကာများမှာ ဝါးခြမ်းလေးစိတ်၊ စိတ်၍ရက်ထားသည်။ ဝါးထရံအခင်းသည်လည်း ဤအတိုင်းသာဖြစ်သည်။ ရှိခို့မှာ မိဘနှစ်ပါးလုံးမရှိတော့ပါ။ အမယ် (အမော)က အငယ်ဆုံးကလေး မီးဖွားစဉ်က ဆုံးပါးသွားခဲ့သည်။ အဖယ် (အဖော) သည်လည်း တစ်ချိန်တည်းမှုပင် ရော့တောင်ကြား၌ ဆုံးပါးခဲ့ရသည်။

မိခင်မီးဖွားစဉ် အားရှိစေရန် စားသုံးစေလို၍ ရော့တောင် ဝက်ဝံသည်းခြေရှာတွက်သွားသည်။ မသွားမီ နှစ်ဆရာခေါ်၍ မေးသည်။ နှစ်ဆရာက ကလေးလည်း ကောင်းစွာမီးဖွားနိုင်မည်။

ဒွန်အားနှင့်ပြည့်စုံသည့် ဝက်ဝံဖြူကြီးရလာပါမည်ဟု ဟောလိုက သည်။ အဖယ်ကိုမသွားဖို့ အမယ်က တားသည်။ ဤကလေးကို မွေးနှင့်သည့်အား သူမှာရှိသည်ဟုပြောသော်လည်း အဖယ်က နားမဝင်၊ နတ်ဆရာတ်စကားသာအတည်ပြုသည်။ အချိန်လင့်၍ အဖယ်ပြန်မလာ။ အားလုံးက မျှော်ကြပြီ။ အမယ်က မီးဖွားရန် ခန္ဓာကိုယ်ကပြောနေပြီ။ နတ်ဆရာက ဘာမှုမဖြစ်ဟုဆိုသည်။ ရေခဲတောင်နတ်က အနည်းငယ်စိတ်ဆိုးနေသဖြင့် ချော့ရန် မွေးထားသည် အိမ်အောက်က ဝက်သားပေါက်မီခင်ကို နတ်ပူဗော်ရန်ခိုင်းသည်။ မနောကမှ ဝက်သားလေးများမွေးသည်။ ဝက်မကြီးက နှီးတိုက်လိုမှုမဝင်သေး။ နတ်ဆရာတ်အမိန့်က သူကို သတ်ရမည်။

နှစ်းရှိခိုဒ်းဒရွန်းမည်သည့်စကားမှုမပြောနှင့်မီ လုံထယ်က လက်မြန်သည်။ ဓမ္မားချွမ်းဖြင့် ဝက်သားအုပ်မကြီး၏နံကြားသို့ ထိုးသွင်းပြီးဖြစ်နေသည်။ ရှိခို့ အလွန်စိတ်ထိခိုက်သွားသည်။ အချိန်လင့်၍ အဖယ် ပြန်မရောက်လာသေး။ ရွာထဲမှ ဒုးဝါး ဖုန်လန်နီက လူစုကာ အဖယ်နောက် ထင်းရှုံးမီးတိုင်များနှင့် လိုက်ရှာကြသည်။ အဖယ်မှာ ဝက်ဝံဖြူကုတ်ခံထားရသော မျက်နှာမှာ ရုပ်ပျက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိအောင် ဒက်ရာများနှင့် အသက်မပါသောခန္ဓာဖြင့် အဖယ် ပြန်ရောက်လာသည်။ ဤသတ်းကြားသည်နှင့် ဆွဲတားထားသည့်ကြားက မီးနေခန်းထဲမှ အမယ် ထွက်လာသည်။ ဤနေရာမှာပင် အဖယ်နှင့် အမယ် နှစ်ယောက်စလုံးက ရှိခို့တို့ မောင်နှုမသုံးယောက်ကို ထားရစ်ကာ အပြီးခဲ့ခွာသွားပါတော့သည်။

နှစ်းရှိခိုဒ်းဒရွန်းက ပိုလ်တဲ်၏ အလယ်ပဟိုတွင်၍သည့် မီးဖို့အနီး၌ထိုင်ရင်း အတိတ်ကအဖြစ်အပျက်များ တစ်ခုစီပြန်မြင်

ယောင်နေမိသည်။ သူအနီးက တပ်ဖွဲ့ဝင်အမျိုးသမီးများ ပင်ပန်း လွှန်းသည်ကြောင့် အိပ်နေကြပြီ။ အပြင်မှာ ဆီးနှင့်ဗော်များ ဝက်သစ်ချုပင်နှင့်ထင်းရှုံးပင်မြင့်ကြီးများပေါ်မှ ပြတ်ကျလာသည့် အသံကြားနေရသည်။ တောင်ကြားလေတိုက်သံက လူတစ်ဦး လေချွှန်နေသကဲ့သို့ စူးစူးရှုရအသံတွေဖြစ်နေသည်။ တိတ်ဆိတ်လွန်း သော်များတွင် ဤအသံများသည် နှစ်းကို အဖော်ပြန်နေသယောင်။ တိတ်တစိုးလွမ်းခဲ့ရသည့်ချို့သူကို လုံထယ် ရန်ပြုမည် စိုး၍ သာနေခဲ့ရသည်။ သူမှာလုပ်စရာတွေက များသည်။ အချိန်မီ ရောက်ခဲ့သဖြင့် လုံထယ်၏အကြံသံနေရာ၏သာကိုမင်းသူ၏အသက်ကို ကယ်နိုင်ခဲ့သည်။ ဒါတောင် နောက်ဆုံးခေါင်ရည်တွင် အဆိပ်ကို ထည့်ဖြစ်အောင်ထည့်သေးသည်။ နော်မရှိနာရှိနေသဖြင့် အချိန်မီခဲ့သည်။ အကြံမအောင်မြင်သောကြာင့် လုံထယ်က မကျေနပ်ချင်ပေ။

နှစ်းကျောင်းတက်နေစဉ် တစ်ခါတစ်ရု လုံထယ် အဆောင် ရောက်လာတတ်သည်။ သူပြန်သွားလျှင် နှစ်းစိတ်ညစ်ရသည်။ အတူနေ မအေးအေးနိုင် မသိအောင် တန်ဆောင်နေရသည်။ အတော့်ကို စိတ်ညစ်စရာကောင်းသည့် မောင်ဖြစ်သည်။ သို့သော် ကတိတည်သည်။ ပညာမရှိခြင်း၊ အသိမဲ့ခြင်းသည် ကြောက်စရာကောင်း၍ သနားဖွှုယ်ကောင်းသော သတ္တဝါသာဖြစ်သည် မဟုတ်လား။ နှစ်း၏အငယ်ဆုံးမောင်ကလေးကို မြစ်ကြီးနားက ကျမ်းစာသင်ကျောင်းမှုတစ်ဆင့် အထက်တန်းပညာ သင်ခိုင်းခဲ့သည်။ သူက တော်သည်။ နှစ်းကို ချို့သည်။ နှစ်းကို ပညာတတ် တစ်ယောက်ဖြစ်ရန် တိုက်တွန်းခဲ့သူတို့မှာ ဒုးဝါးဖုန်လန်နီးနှင့် ယာသာလဖုန်းတို့ ဖြစ်သည်။ အမဲ့မဲ့ အဖမဲ့ကို စောင့်ရွှောက်၍ ပညာကို ဆုံးခန်းတိုင်စေခဲ့သည်။ မောင်လေးကို အစိုးရှုံးရှုံး

တစ်ခုတွင် တာဝန်ထမ်းဆောင်ခိုင်းထားသည်။ ယခုတော့
မြစ်ကြီးနားမှ နောင်မွန်းကို ပြန်ရောက်၍ နေပါး။

နှုန်း သည် တစ်ခေါက် ရီဒဲမဲတွင် ကြောနိုင် သည်။
လက်နက်ကြီးသင်တန်းအတွက် တစ်ဖက်နိုင်ငံမှ ပညာသင်ပေးမည့်
သင်တန်းဆရာရောက်မည်။ သင်တန်းသားများက စီစဉ်ထားပြီး
နေပါး။ သည်အတွက် ရိုးခိုးရှိနေမှုပြစ်မည်။ သူတို့ချည်း လွှတ်ထား၍
မဖြစ်၊ ကျွန်းမာရေးသင်တန်းကို နောင်မွန်းမှာ တက်ခိုင်းမည်။
နောက်မရှိနာနှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးထားပြီး ဖြစ်သည်။
နောက်မရှိနာကို ရိုးခိုးသို့ခေါ်၍ မဖြစ်၊ တစ်ဖက်က ဒေါက်တာမကို
ရော့တောင် မင်းသမီးက ဖမ်းဆီးသွားသည်ဟု သတင်းကြီး
နော်းမည်။ ဤသင်တန်းဖွံ့ဖိုင်ရန်အတွက် ကိုမင်းသူထံ တစ်ခေါက်
ပြန်သွားရမည်။ သူစိစိမှုသာ အဆင်ပြပေလိမ့်မည်။ တရားဝင်
လုပ်ပိုင်ခွင့်သည် ICS မှာသာရှိသည်။ သူညွှန်ကြားလျှင် နောက်မရှိနာ
ဘက်မှ အသင့်ပင်ပြင်ဆင်ပြီးဖြစ်သည်။ သူ၏တိုင်းရင်းသားများ
ကျွန်းမာရေးအသိ ရှိလာဖို့လိုပြီး

× × × × ×

ဝက်ဝံကုတ်၍ ရောက်လာသော လူနာကို အရေးပေါ်
ကုသလိုက်သည်။ operation ပြုလုပ်နေစဉ် ဂျစ်ကားတစ်စီး
အသံကြားလိုက်သည်။ ခွဲစိတ်ခန်းဝင်နေသည်မို့ ထွက်မတွေ့နိုင်ပေး။
အမြေဝင်လာနေကျဖြစ်သည့် စစ်ဘက်မှာအရာရှိ တစ်ယောက်ဟု
သူနာပြုဆရာမကြီးက ခွဲခန်းအတွင်း ဝင်လာပြောသည်။ ပိုလ်ကြီး
ခင်မောင်ထွန်းဖြစ်မည်။ သူက နောင်မွန်းရောက်လာလျှင် အမြေ
ဝင်လာတတ်သည်။ သူ၏အစ်မ ဒေါက်တာခင်မာလာနှင့် ကျောင်းမှာ
အတူနေခဲ့ကြသည်။ ကျောင်းပြီးတော့ ခင်မာလာက တောင်ကြီး

မရှိနာမှာ ယခုဖြို့လေးတွင် တာဝန်ကျသည်။ နောက်မရှိနာ
တာဝန်ကျသေးအတွက် အလွန်အေးသည့်အတွက် တောင်ကြီးမှ
သိုးမွေးဆွဲယ်တာအကျိုးပေးသည်။ လာပို့သူက ပိုလ်ကြီး
တစ်ယောက်၊ သူက မြစ်ကြီးနားမှာ တာဝန်ကျသည်။ ခင်မင်စရာ
ကောင်းပြီး ပွင့်လင်းသိမ်မွေ့သည်။ ယခုတော့ ခွဲခန်းအတွင်း
ဝင်နေသည်မို့ ထွက်မတွေ့ဖြစ်တော့ပေး။

လူနာအတွက် စိတ်ချုပြုမို့ အိမ်တွင် ခက္ခန်နားသည်။
အိမ်ဖော်ကောင်မလေး ရှိနာဖျော်ပေးသည့် ကော်ဖိတ်ခွက်
သောက်ပြီး ခက္ခမေးနေလိုက်သည်။ ခွဲစိတ်ခန်း၌ တစ်နာရီကျော်
ကြောမြင့်သည်မို့ ပင်ပန်းနှမ်းနယ်နေသည်။ ရှိနာတစ်ယောက်
ရှိနေသဖြင့် သူအတွက် အလွန်အားကိုးရသည်။ စားသောက်ရေး
ကိစ္စနှင့် အဝတ်လျှော်ခြင်းကိစ္စများ လျှည့်ကြည့်စရာမလို့။ နောက်မရှိနာ
ကလည်း ရှိနာကိုချုပ်သည်။ ညီမှင်ယေးသဖွယ် ဂရုစိုက်သည်။
ရောမလေးပါ။ မရှိနာ ဤဒေသသို့ရောက်လာချိန် ဒေသခံ
ဆရာများနှင့် ကျွန်းမာရေးဝန်ထမ်းများ လှိုက်လှုပျုံငှာစွာ
ကြိုဆိုသည့်အတွက် ရင်ထနှလုံတွင်းမှ ကြည့်နှုန်းဖြုံးခဲ့ရသည်။

နောက်မရှိနာ ဤဒေသသို့ရောက်လာပြီး မကြာပါ။ ဆရာမ^၁
တစ်ယောက်၏ အကုအညီဖြင့် ရှိနာရောက်လာ၍ အဖော်
ရသွားသည်။ ထူးခြားစွာ တုန်လှုပ်မိသည့်ဖြစ်ရပ်တစ်ခုနှင့် ယခင်က
ရင်ဆိုင်ခဲ့ရသည်။ သည်နေ့ကဲ့သို့ပင် အရေးကြီးလူနာကို အချိန်မို့
ကုသပေးနိုင်ခဲ့ပြီး အိမ်သို့ပြန်ကာ ရောမလေး ရှိနာဖျော်ပေးသော
ကော်ဖိတ်ခွက်သောက်ပြီး ဧည့်ခန်းအတွင်းမှ ဝါးကွပ်ပျစ်
အခင်းလေးပေါ်၌ ခက္ခနားနေလိုက်သည်။ ထိုစဉ် ခြုံဝသို့
ကြည့်သောအပါ အတော်တုန်လှုပ်သွားသည်။

ဘောင်းသီရှည်နှင့် အမေရိကန် မိုးကာအကြို (mackintonthosh jacket) ကို ဝတ်ဆင်ပြီး နော်မရိုနာအိမ်ဘက်သို့ ဦးတည်လာနေသည်ကို တွေ့ရသည်။ အားလုံးတွင် လက်နက်ကိုယ်စိပါသည်။ ရွှေမှု ဦးဆောင်သူမှာ မည်သည့်လက်နက်ကိုမှ ကိုင်ဆောင်ထားခြင်း မရှိပေါ့။ တော့ဆောင်းဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး မျက်မှန်တပ်ထားသည်။ မရိုနာတို့အိမ်ရွှေရောက်လျှင် ကျွန်လူများက အိမ်နှီးဝန်ကျင်၍ အသင့်အနေအထား ယူထားကြသည်။

ရွှေမှုဦးဆောင်လာသူက တံ့ခက်မြိုက်အောက်ရောက်သည်အထိ ဝင်လာသည်။ နော်မရိုနာ ထိုင်ရာမှု နေရာမရွှေဘဲ အကဲခတ်နေလိုက်သည်။ စိတ်ထဲတွင် အသက်နှင့်ခန္ဓာမြေပါတော့ မလားဟု တွေးနေမိသည်။ ဤဒေသတွင် နာမည်ကြီးသော ရော့တောင်မင်းသမီးအကြောင်းကို ကြားဖူးသည်မှာကြောပြီ။ ယခုကဲ့သို့ နဲ့တွေ့၊ ဗျူးတွေ့၊ မတွေ့ခဲ့ဖူးပေါ့ မိမိသည် စိတ်စေတနာ အပြည့်နှင့် နိုင်ငံးအကျိုးငှာ တိုင်းရင်းသား မျိုးနှင့်များအတွက် ကျွန်းမာရေးကိစ္စအဝဝကို ရှိုးသားစွာဆောင်ရွက်နေသူဟု ခံယူထားသည်။ ထိုကြောင့် သတ်လျှင်လည်း အသေခံမည်။ ထားလျှင်လည်း နေမည်ဟု စိတ်နှုလုံး တုံးတုံးချထားလိုက်တော့သည်။

“ဒေါက်တာ နော်မရိုနာ... ဟုတ်ပါသလား”

“ဟုတ်ပါတယ ဒေါက်တာ နော်မရိုနာပါ ရှုံး”

“သချာကြည့်ပါ၌း ဘယ်သူလဲဆိုတာကို”

ဦးထုပ်ကိုချွေတယ်လိုက်ပြီး ဆံပင်များခါချုလိုက်သည်။ ပြီးမှ မျက်မှန်ကိုအသာဖြုတ်လိုက်ကာ ရွှေက စားပွဲပေါ် တင်လိုက်ပါသည်။

“ဟယ် နှုန်းရှိခိုဒ်ဒင်းဒေါ်များ ဟုတ်ပါတယ်နော်။ နှုန်းမဟုတ်လား”

“ဟုတ်ပါတယ် နော်ရဲ့ နှုန်းပါ၊ မှတ်မိပြီလား၊ နှုန်းရှိခိုဒ်ဒေါ်များလေ”

ပိုပိုသသပြောလိုက်သည့် မြန်မာစကားကို ဤတောင်တန်းဒေသမှာ ကြားရခဲ့သည်။ ရဝမ်သံလေးရောစွဲက်နေသဖြင့် တစ်မျိုးနားထောင်၍ ကောင်းသည်။

“အို နှုန်း သိပ်မှတ်မိတာပေါ့၊ သူငယ်ချင်းရယ်”

ဝမ်းသာလိုက်သည်မှာ ပြောမပြနိုင်အောင်ဖြစ်ရသည်။ ထိုင်နေရာမှုထကာ လက်ကို တင်းကျပ်စွာဆုံးကိုင်မိသည်။ အချိန်ကြာသည့်တိုင် တစ်ယောက်ကိုတစ်ယောက် မလွတ်တမ်းဆွဲထားကြသည်။ ဝေးကွာသွားကြသည်မှာ ကာလအတော်ကြာဖြို့ပဲ။ နောက်ဆုံးနှစ်မတိုင်မီက နှုန်း တဲ့လဲဆိုလိုပျောက်သွားသည်မှာ ယခုမှ ပြန်တွေ့ကြရသည့်အချိန်ထံပင်ဖြစ်သည်။

နှုန်းက ဂျိနာဖျော်ပေးသည့် ကော်ဖိုကိုသောက်ရင်းဆေးရုံးဘက်ကြည့်လိုက်ရင်း

“နှုန်းအဖွဲ့ထဲက တစ်ယောက်ရဲ့မောင်လေးပါ ဝက်ပံကုတ်တဲ့ဒဏ်ရာကြောင့် ဆေးချုပ်တင်လိုက်ရတာ၊ အဲဒီအခြေအနေလေးကို သိချင်တာရယ်၊ နောက်တစ်ခုက သူငယ်ချင်းကို သိပ်တွေ့ချင်တာကြောင့် နှုန်း လာတွေ့တာပါ”

“ကြော် အဲဒီလူနာ အခြေအနေကောင်းနေပါပြီ၊ ကုသမှုအောင်မြင်တယ်လေ၊ အချိန်မီရောက်လာတော့ ကိုယ့်ဘက်က ပိုင်ပိုင်နိုင်းနိုင် ကုသပေးနိုင်ခဲ့တယ်လေ”

“ကျွေးဇူးတင်တယ်၊ မကြာမကြာ နှုန်းရောက်လာမှာပါ၊ နော်ကို နှင့်မှန်တစ်ပွင့်တောင် မထိခိုက်စေရဘူး၊ ရဲရဲသာတာဝန်တွေထမ်းဆောင်ပါ၊ နှုန်းကတိပေးတယ်၊ နှုန်းတိုင်းရင်းသားတွေအတွက် လာပြီးအလုပ်လုပ်တဲ့သူတွေပဲ၊ ဘာထိခိုက်စရာများလိုမှာလဲ နော်ရယ်၊ နှုန်းလည်း မကြာမကြာလာမယ်။ နှုန်းအဖွဲ့

ထကလည်း တက်စေချင်သူတွေကိုလွှတ်ပေးပြီး သူငယ်ချင်းရဲ့ သင်တန်းမှာ သင်ယူခိုင်းဖို့ စီစဉ်ထားရေးမယ်၊ ကိုယ့်ပြည်နယ်တိုးတက်မယ့်ကိစ္စလေ၊ ဒါပေမဲ့ နန်းက ဆန့်ကျင်တဲ့ အဖွဲ့က ဖြစ်နေတော့ တစ်မျိုးကြည့်စီစဉ်မှာပါ၊ နန်းသူငယ်ချင်းရဲ့အလုပ်ကို မထိခိုက်စေရဘူး၊ နန်းဘက်က ကျိုန်းသေအာမခံချက်ပေးနိုင်တာက နောက်ကို ဘယ်အဖွဲ့ကမဲ့ ဟန့်တားနှောင့်ယူက်တာမျိုး မဖြစ်စေရဘူး”

နောက်မရှိနာ အလွန်ဝမ်းသာသွေးပါသည်။ တကယ်တော့ အားလုံးဟာ သွေးချင်းညီအစ်ကိုမောင်နှုမတွေပါ။ ယခင်က အင်လိုင်အုပ်ချုပ်ရေးစနစ်တစ်ခု ပျက်စီးယိုယ်င်းစပြုချိန်ကာလ၌ ဘုရင်ခံ ဒေါ်မန်စမစ် ရန်ကုန်မှုဆုတ်ခွာချိန် လေယာဉ်ကွင်းသို့ ထွက်ခွာရန် စီစဉ်သည့်အခါ မြန်မာစစ်ပုလိုပ်မှုခေါ်ယူထားသည့် ဆာဒေါ်မန်စမစ်ကိုယ်ရုတော် ကရင်တပ်ဖွဲ့သည် ဘုရင်ခံနှင့် မလိုက်တော့ဘဲ လမ်းမှာပင် ထွက်ပြီးကုန်သည်။ သူတို့၏ သားသမီးနှင့် အနီးများ ရှိရာ မြစ်ဝကျွန်းပေါ်ဒေသသို့ အများဆုံးပြီးကြသည်။ အုပ်ချုပ်မှု ပျက်သည့်သည့်ကာလတွင် မိမိတို့၏ သားသမီးနှင့် အနီးတို့ကို လူဆိုး၊ သူခိုး၊ ဓမ္မားပြုများရန်မှ ကာကွယ်ခြင်းသည်သာ အမှန်ဆုံးဟု သူတို့ ယူဆကြသည်။ စန့်ဖြူတွင် ဖြစ်ပျက်သည့်ကိစ္စနှင့် နိုင်ငံရေးသမား အချို့၏ ပုံကြီးခဲ့မှုကြောင့် ကရင်-ဗမာ ရန်စမီး ဖြစ်ခဲ့ရသည်။ နောက်မရှိနာ၏ဖောက် မြစ်ဝကျွန်းပေါ်သားမဟုတ်။ ဖြစ်သည့်နှင့် ဘားအံ့ဩ ပြန်သည်။

ထို့အတူပင် အုပ်ချုပ်မှုမရှိတော့သည့်ကာလတွင် ဗမာများသည်လည်း လုံခြုံသည်တော့မဟုတ်ပါ။ ဂျပန်က ရန်ကုန်ကို ဝင်ရန် စစ်တောင်းနယ်ဘက်သို့ ရောက်ရှိနေပြီ။ ၁၉၄၂ ခုနှစ်၊ ဖေဖောက်ဝါရီလ ၂၃ ရက်တွင် စစ်တောင်းတံတားကြီးကို ဖျက်ဆီးလိုက်သည်။ ရန်ကုန်သို့ အလွယ်တကူဝင်ရောက်မတိုက်ခိုက်နိုင်ရန်

ဟန့်တားနိုင်စေဖို့အတွက် ဆာဒေါ်မန်စမစ်တိုက ဖေဖောက်ဝါရီလ နောက်ဆုံးပတ်ထိ ရန်ကုန်မြို့ရှိနေသည်။ စစ်သတ်းများစောင့်၍ နားထောင်ရင်း ရန်ကုန်ကို နောက်ဆုံးဖောက်ခွဲဖျက်ဆီးရန် ဖြစ်သည်။ ထို့အပ်ချုပ်မှုအစိုးရအဖွဲ့တွင် ဆာဒေါ်မန်စမစ်နှင့် အရာရှိအနည်းငယ်သာကျို့တော့သည်။

ဖေဖောက်ဝါရီလ ၂၃ ရက်တွင် နောက်ဆုံးသတိပေးချက်ကို အုပ်ချုပ်မှုအစိုးရက ထုတ်ပြန်လိုက်သည်။ ဖောက်ခွဲဖျက်ဆီးရန် တာဝန်ကျွေသူများမှာ အမှုထမ်းအားလုံး ထွက်ခွာသွားကြရပေလိမ့်မည်။ နောက်ဆုံး၌ ရန်ကုန်၏အချက်အချာကျသော နေရာများ ဖောက်ခွဲရန်ကိစ္စကို သေနာပတ် ထိုလ်ချုပ်ဝေဘဲ၏ သံကြိုးတစ်စောင်ကြောင့် ပျက်ပြယ်ခဲ့သည်။ “ကိုယ်တိုင်မစစ်ဆေးမိရန်ကုန်မြို့တော်ကြိုးကို ဖောက်ခွဲဖျက်ဆီးခြင်းမပြုပါနိုင်း” ဟူ၍ ကြေးနှင်းစာရောက်လာသဖြင့် ရန်ကုန်မြို့တော်သည် အင်လိုင်၏ ဖျက်ဆီးခြင်း မခံရတော့ခြင်းဖြစ်သည်။ နောက်မရှိနာ၏ဖောက် ကြို့အချိန်၌ ဘားအံ့ဩပြီး ရည်ရွယ်သည်က အုပ်ချုပ်မှုပျက်နေပြီ။ မိမိ၏မိသားစုကိုကာကွယ်နိုင်ဖို့သာ ဖြစ်သည်။ မည်သည့်ရည်ရွယ်ချက်မှုမရှိပါ။ ဆာဒေါ်မန်စမစ်နောက် လိုက်စရာလိုဟု ခံယူထားသည်။ သို့သော် စန့်ဖြူတွင် အဖြစ် အပျက်အချို့ကြောင့် အထင်လွှဲစရာတွေဖြစ်ကုန်သည်။ ကံကြော့ကဆိုးနေပြီ၊ လူမျိုးရေးအတင်လွှဲစရာတွေဖြစ်ကုန်ပြီ။ တစ်ဦးနှင့်တစ်ဦး မလုံသာက်းတွေဖြစ်ကုန်သည်။ သွေးခွဲစနစ်၏ သံသယသည် တိုင်းရင်းသားများရင်လဲတွင် စတင်ခွဲမှတ်နေပြီ။ နောက်မရှိနာ၏ဖောက် စောဝေလ်တန်၏မျက်နှာမှာ ပြုလုလုမှုနှင့်ရှုံးပြုမည်၍နေပြီ။ ရန်ကုန်မြို့တော့ မဖျက်ဆီးခဲ့ပါ။ တိုင်းရင်းသားများမှာ ဝါးအစည်းဖြေသည့်အလား ပြေကျခဲ့ပါပြီ။

လွှတ်လပ်ရေးမရသေး။ တိုင်းပြည်၏အာကာမတည်ဖို့
သေး။ အင်လိပ်တစ်ဝ် မြန်မာတရီး၊ အပ်ချုပ်ဆဲကာလာ။ ပိုလ်ချုပ်
အောင်ဆန်းလည်း မရှိတော့ပြီ။ လွှတ်လပ်ရေးရတော့လည်း
ကိုယ့်လူမျိုးအချင်းချင်း ရန်စောင်နေသည်။ ပြည်နယ်ခဲ့ထွက်လိုသော
ဆန္ဒများတင်ပြလာကြသည်။ ပြာပုံနှီးပါး စစ်ဒဏ်ခံရသည်နှင့်၊
လဲရာမှုပြန်မထနိုင်မီ အားခဲာကထသော်လည်း ဒုးဆစ်က
မခိုင်ဆိုသလိုပင်။ အားထားရလောက်သည့် အသိပညာရှင်၊
အတတ်ပညာရှင်များ တိုင်းပြည်အတွက် မွေးထုတ်မပေးနိုင်သေး
သည့် ကာလာ၊ ကွဲကြပြကြ၊ အာကာလုလိုက်ကြနှင့် နှင့်ရေးနှင့်
ကစားသမားတို့၏လက်ဝယ် မျက်နှာငယ်နှင့် မျက်ကလဲဆန်းပျား
ပညာသင်ခဲ့ရသည့် ကျောင်းသားများ၏ ဘဝ၊ နှင့်ရေးနှင့်
ကျောင်းသားခဲ့ခြား၍မရသည် အချိန် အခါး၍ အချို့လည်း
အယူလွှဲကာ တော်ရောက်ကုန်သည်။ အနည်းငယ် တည်ဖို့
လာ၍ ကျောင်းပြန့်ဖွင့်ချိန်တွင် အရောင်စွန်းထင်းလာသည်
ကျောင်းသားများ ပါလာသည်။

ဆက်၍ ဆက်ကာဖြစ်လာသည့်အရေးကိစ္စက ကရင်တပ်
များ တော်ခိုက်ပြီ။ အင်းစိန်းနှင့် ခပ်ခြံတိုက်ပွဲများ အခြေအနေ
ဆိုးဝါသည်။ သံတောင်နှင့်တောင်ငူတိုက်ပွဲတွင် အချင်းချင်း
သတ်ကြ ဖြတ်ကြနှင့် စိတ်မကောင်းစရာဖြစ်ကုန်ပြီ။ တိုင်းပြည်၏
စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘာတစ်ခုမှ မဆောင်ရွက်နိုင်မိ
သွေးစိမ့်ရှင်ရှင်ကျနေသည် ပြည်တွင်းစစ်ဖြစ်နေရသည်။
တရာတ်ပြည်နိုင်ရေး ဖြေရှင်းသည်ကိစ္စက ကိုယ့်တိုင်းပြည်ထဲသို့
ဝင်ရွှေ့ပြန်လာပြန်သည်။ ဤကာလတွင်းမှာ နော်မရီနာတို့ တဗ္ဗာသို့လို
တွင် ဆေးပညာသင်နေဆဲဖြစ်ရာ အပါးက “ငါသမီး ပညာတတ်
ဖြစ်ရမယ်၊ ဘယ်သူဘာလာပြောပါစေ၊ စိတ်မဝင်စားပါနဲ့ ဒါမှ
အပါးဖြစ်စေချင်တဲ့ ပန်းတိုင်၊ ရည်မှန်းချက်ကို ပိုင်ပိုင်နိုင်နိုင်

ကိုင်မိမှာ၊ အပါးတို့မှာ ပညာမတတ်လို့ အသိပညာနည်းပါးခဲ့လို့
ကိုယ်ပိုင်ညှက်နှုန်းလို့ တစ်ပါးကျွန်းဝဝရောက်ခဲ့ရတာ၊ သွေးထိုးတာကို
မသိခဲ့တာ၊ သမီးတို့ဘဝမှာ အဲဒီလို့မဖြစ်စေနဲ့ တစ်ပါးကျွန်း
မဖြစ်ပါစေနဲ့၊ တို့အားလုံးဟာ ဒီမြေမှာနေ၊ ဒီရောကို သောက်၊
ဒီမြေကအသီးအပွင့်တွေကို စားနေရတာ၊ ဘုရားသခင်ပေးတဲ့
နှင့်ရေးတဲ့ပါ၊ အပါးက ငွေပေါ်လို့ ကျောင်းထားတာမဟုတ်ဘူး၊
တို့လူမျိုးတွေ သူများနောက်ကျမှာစုံရိမ်လို့၊ အောက်ကျမှာကို
မလိုလားလို့ အပါးကိုယ်စား သမီးကိုဖြစ်စေချင်တာ၊ ဒါဟာ အပါး
အဖြစ်စေချင်ဆုံးဆန္ဒပါ” ဟူ၍ပြောခဲ့သည်။ ယခု လာပြော
နေသူတစ်ယောက်ရောက်လာသည်။ ရည်ရွယ်ချက်ချင်းက
တူညီသည်။ နန်းကို စိတ်ထဲမှုကျိုတ်၍ လေးစားမိသည်။

“သူတို့ဘက်ကြည့်ရင် ကိုယ်ကသစ္စာဖောက်သူ၊ အထိုးရတို့
အာခံသူပေါ့၊ ဒါပေမဲ့ ကိုယ်ဒီလို့မလုပ်ရင် ကိုယ့်ရဲ့တို့ရင်းသား
တွေအပေါ် သစ္စာမဲ့ရာကျမှာပေါ့၊ သူတို့တောင်ယာတဲ့နဲ့
တောင်ပေါ့မှာ နေသူတွေပါ၊ ဥပဒေဆိုတာလည်း ဘယ်မှာသိပါမလဲ၊
ဓလေးထုံးစံအတိုင်း နေထိုင်လာကြသူတွေလေ၊ တို့တောင်ပေါ်ဒေသ
တွေကို သမ္မာကျမ်းစာသင်ဆရာတွေ တောင်တန်းတွေကို
ကျော်နှင့်ပြီးရောက်လာကြတာ၊ သူတို့သင်တဲ့ စာတွေ၊ အသိပညာ
တွေနဲ့ နန်းတို့ ကြီးပြင်းလာခဲ့တာ၊ ဒါတွေအားလုံးကို နော်လည်း
သိပြီးသားပါ။ အခု ကိုယ်သိသလောက် တတ်တဲ့ပညာတွေနဲ့
ကိုယ့်လူမျိုးကို တို့တက်စေရမယ်၊ ကိုယ် အာကာလုံချင်လို့ မဟုတ်ဘူး၊
သူတို့ပြည်မကလည်း ထင်သလောက်မတိုးတက်သေးဘူး၊ ဒါခါ့
ကိုယ့်ပြည်နယ်အတွက် ဝေးနေသေးတယ်၊ ကိုယ့်ပြည်နယ်အတွက်
အနှောင်အဖွဲ့မရှိ လှပ်ရှားနေချင်တယ်၊ ဒါကိုယ့်ရည်ရွယ်ချက်၊
ခံယူချက်က လူသတ်တာ နန်းမကြိုက်ဘူး၊ အေးအေးချမ်းချမ်း

သာသာယာယာနဲ့ အပူပင်မဲ့ သည်မြေ၊ သည်တောင်တန်းကြီးတွေ
နေရာအနဲ့၊ သွားလာနိုင်စေရမယ်၊ ဘယ်လူမျိုးကမှ ထိပါး
အပ်ချုပ်တာ မကြိုက်ဘူး၊ နှိုင်စက်တာမခံစေရဘူး၊ ပြည်နယ်
တောင်တန်းမခဲ့ခြားနဲ့၊ အုပ်ချုပ်မှုအဖွဲ့အစည်းထဲမှာလည်း
တို့တောင်တန်းသားတွေပါရမယ်၊ တို့တောင်တန်းသားတွေ
ပညာတတ်ရမယ်၊ ဒါကြောင့် နောကို ပြောနေတာ”

အချိန်အတော်ကြာသည်ထိ စကားများပြောဖြစ်သည်။
အပါး ပြောခဲ့သလိုပင် အကြောင်းအရာသာ ကွာခြားသွားသည်။
ရည်ရွယ်ချက် ဦးတည်ချက်က ထက်ကြပ်မကွာ လိုက်နေသည်။
နှုန်းတို့အဖွဲ့ပြန်သွားကြသောအခါ၌ နော်မရီနာ၏ရင်ထဲတွင်
ဆာလောင်မွဲတ်သိပ်သော ဝေဒနာကျော်ရှစ်ခဲ့သည်။ လွှတ်လပ်စွာ
တွေးခေါ်ပေါ်ပိုင်းခြားကာ ဆုံးပြတ်ချက် ပိုင်ပိုင် နိုင်နိုင်နှင့်ဘဝကို
အနှောင်မဲ့ကင်းစွာနေလိုသည့် ဝေဒနာ။ တင်းကျပ်သော စည်းကမ်း
ဘောင်အကျဉ်းလေးမှ ရှုန်းထွက်လိုသည်။

သက်မကို ညင်သာစွာချလိုက်ရင်းဖြင့် နော်မရီနာ
ရေခဲတောင်ကြီးများဆီသို့ လှမ်းမော်ကြည့်လိုက်သည်။ ဖွေးဖြူး
နေသော ခါကာသို့ရာ့အိုတောင်ထွေတ်ကို ဆီးနှင့်တွေ ဖုံးအုပ်
နေသဖြင့် ကောင်းစွာမမြင်နိုင်၊ လွှင့်ပါလာသည့် ဖြူဖြူလွှဲ
နှင့်ဖတ်ကလေးများ ထင်းရှားပင်မြင့်ပေါ်တွင် အပ်ချောင်းများ
ကဲ့သို့ ရှည်သွယ်သွယ် ရွှက်နှစ်မှာ တွဲလွှဲခို့လျက်၊ အပြင်မှာ
အအေးဓာတ်ပို့များလာပြီ။ ဂျိနာက အိမ်အလယ်မှာရှိသည့်
မီးဖိုကိုထင်းထပ်ထည့်နေသည်။ ထင်းရှားရန်းသင်းလေး
မွေးပံ့လာသည်။ မကြာမီ နေ့တွေးလာတော့မည်။

× × × × ×

လေကခပ်ကြမ်းကြမ်းလေး တိုးဝင်လာသဖြင့် ခန်းဆီး
ပိတ်စများ လူပ်ခါနေသည်။ အော်ထူးရယ် ပြတင်းတံ့ခါးများ
လိုက်ပိတ်နေသည်။ သည်နဲ့ အအေးဓာတ်ပို့လာသည်။ သာမို့
မိတ်ပြဒါးတိုင် ချိတ်ဆွဲထားရာ အိမ်ခန်းအလယ်တိုင်ကို အမှတ်
မထင်ကြည့်လိုက်တော့ အနုတ်လေး။

အိမ်အလယ်မှုမီးဖိုကိုအရှိန်ရစေရန် ထင်းရှားသား ထင်းခြမ်း
များ ထပ်ထည့်နေသည်။ အခန်းလုံသွားသဖြင့် နေထိုင်ရသည်မှာ
နေ့တွေးလာသည်။ မီးခိုးများအူရှု ခေါင်းတိုင်မှ ထိုးတက်သွားသည်။
အုတ်စိမ်းအုတ်များဖြင့် တည်ဆောက်ထားသည့် အုတ်ကြွိမိုး
တို့က်ပုက်လေးဖြစ်သည်။ ဤအရပ်မှာ ရာသီဥတု စွဲတံ့ခါး
ချမ်းအေးလွှန်းသည်။ တစ်နှစ်ပတ်လုံး မီးခြမ်းသံကြားနေရသည်။
ဂုံးကပ်နှင့်နေလည်း အအေးပို့သည်အခါတွင် မီးဖိုနှင့်နေမှ
အဆင်ပြေသည်။ ထူးရယ် ကော်ဖိတ်အိုးနှင့်ခေါ်မှန်လာထားပေး
သည်။ ဖတ်လက်စ တိုင်းရင်းသားများ ရှိုးရာဥပဒေလေ့လာတိုးစံများ
စာအုပ်ကို ဘေးသို့အသာချထားလိုက်သည်။ ဒေသခံ တိုင်းရင်းသား
များ၏ဘဝများ၊ နေထိုင်လုပ်ကိုင်စားသောက်ရသည့် ရှုန်းကန်
လှပ်ရှားမှုများ၊ မတူညီကြသည့်ကံတရားကိုပင် အပြစ်ပုံချမ်း
မည်လား။ မင်းသူ၏အတွေးများက အတိတ်သို့ ပြန်လည်
ခေါ်ဆောင်သွားပြန်သည်။

ညျှောက အကျဉ်းတန်လာသည်နှင့်အမှု အအေးဒဏ်ပို့
လာရသည်။ တောင်တန်းပြည်မခဲ့ခြားခဲ့သော နယ်ချွဲအင်လိပ်
အစိုးပြပြောန်းထားသည့် ဥပဒေများကိုလေ့လာရင်း မီးလင်းဖို့မှ
မီးခဲ့များက အရှိန်လျော့စပြောနေပြီ။ အော်ထူးရယ်တစ်ယောက်
မီးဖို့ဘေးတွင် ခွေခွေလေး အိမ်ပျော်နေသည်။ အပြစ်ကင်းစင်သည့်
ကလေးတစ်ယောက်လိုပင်၊ လပ်နေသည့် စောင်ကို အသာအယာ

ဆွဲခံပေးလိုက်သည်။ နာရီကြည့်တော့တစ်နာရီစွဲနှုန်းသွားပြီ။ အနီးမှထင်းရှူးခြမ်းများ ယူထည့်လိုက်သည်။ မီးအရှိန်ရစေရန် အနည်းငယ်လေပါက်ဖွင့်ပေးလိုက်သည်။ ပြင်ပလေ၏တိုက်ခတ် မှုကြောင့် ထင်းရှူးဆီ အရည်ပျော်ကာ မီးအရှိန်ရလာသည်။ ပြတင်းမှန်များ၏ ဘောင်တန်းများအပေါ် နှင့်ဖတ်ဖြူဖြူတို့ တင်ကျိန်နေသည်။ အိမ်အမြို့စွဲနှုန်းတံစက်မှ ပျော်ဆင်းလာသည့် နှင့်အညွတ်တို့ စုဝေးကာ ရေအဖြစ်ကျသော်လည်း တစ်ပေါက်ချင်း တစ်စက်ချင်းကျော်နေသည်။ တစ်ပေါက်ချင်း၊ တစ်စက်ချင်းကျော်သံက နာရီစွဲးချက်အတိုင်းပင် ရသမြောက် သည့် ဂိတ်သံစဉ်ကဲ့သို့သာတည်း။

အတိတ်ကို ပြန်တွေးရင်း ငယ်စဉ်ကဘဝကို သတိရမိသည်။ မင်းသူသုံးနှစ်သားအရွယ်တွင် အဖေသည် လျှပ်စစ်ကော်ပိုရေးရှင်း၌ အလုပ်ဝင်နေပြီ။ မြို့နယ်တစ်ခုတွင် တာဝန်ခံတစ်ယောက်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသောအချိန်တွင် အမေက အဖေနှင့် တစ်ပါတည်း လိုက်သွားသည်။ မင်းသူနှင့် မမတိုက် အဘိုး အဘွားများနှင့် ခကာထားခဲ့သည်။ ထို့ကြောင့် အဘိုးနှင့် အဘွားတို့ကို ပို၍ခင်တွယ်သည်။ အထူးသဖြင့် အဘွားက မင်းသူကို ပိုချစ်သည်။ မမတိုက် အဘွား၏အစ်မြှုပ်နည်းကြည်က ပို၍ချစ်သည်။ အချိန်အားလုံး ချစ်တိုးဘုရားလမ်းတွင်ရှိသည့် အမေသောင်း၏အိမ်မှာသာ အနေများသည်။ မောင်နှုမ ဖြစ်သော်လည်း အတူနေခဲ့သည်။ မမက ချစ်တိုးဘုရားလမ်းမှာ နေသလို မင်းသူကလည်း အဘွားအိမ်က မခွာပေါ်။

တစ်ခါတစ်ရုံ ချစ်တိုးဘုရားလမ်းကအိမ်သို့ အလည် သွားရန် အဘွားခေါ်သည်ကိုပင် မလိုက်ချင်။ အဘွား၏အစ်ကို အကြီးဆုံး ဘကြီးဘဖော်ကို မင်းသူ ကြောက်သည်။ ထို့ကြောင့် ထိုအိမ်သို့ အဘွားသွားလျှင် နေခဲ့ချင်သည်။ သို့သော် အဘွားက

အတင်းခေါ်သောကြောင့် မင်းသူမှာ ခြေထောက်နောက်ကန်ပြီး လိုက်ရသည်။

ဘကြီးက စည်းစနစ်ကြီးသည်။ ဧရာဝတီသဘော ကုမ္ပဏီ တွင် အရာရှိဖြစ်သည်။ အဘွား၏အစ်မြှုပ်နည်သူ အမေသောင်းက အပျိုကြီးပိုပီ မီးဘကြောင်သည်။ မမကိုပို၍ချစ်သည်ဟု ထင်သည်။ မင်းသူ ငယ်စဉ်ကပင် ခွဲခြားသည့်ကို မကြိုက်၊ ရင်ကလည်းသား၊ ကျောကလည်းသားဖြစ်စေချင်သည့် စိတ်ဆန္ဒရှိခဲ့သည်။ မြို့တော်ဝန် ဦးရွှေစင်၏ပျိုးရိုးဆက် အညာသား မလိုင်ပန်းအိုင်ဘက်က ဖြစ်သည်။ မိဘများက အဘွားနှင့် အိမ်ထောင်ကျသည်ကိုမကြိုက်၍ အဘွားကိုပိုပ်ပယ်ထားသည်။ မိဘများမရှိတော့သည့်အချိန်မှ အစ်ကိုကြီးဖြစ်သူ ဦးဘဖော် ပြန်ခေါ်ထားခြင်းဖြစ်သည်။ အဘွားကို ခိုစိမ်းစိမ်းဆက်ဆံသည်။ သို့သော်လည်း မမကိုတော့ချစ်သည်။ ဘကြီးက မင်းသူပါလာလျှင် မကြိုက်။ အဘွားက ဘကြီးခေါ်မှုသွားသည်။ သွားတိုင်းလည်း မင်းသူလိုက်ရသည်။ သို့သော် မျက်နှာသာပေးခြင်းမခံရ။

ပြည်တွင် မီးစက်ကြီးအသစ် တပ်ဆင်သည့်နှစ်၌ မင်းသူကို ပြည်သို့လိုက်နေရန် အမေလာခေါ်သည်။ အဘွားက စိတ်မကောင်း ဖြစ်သည်။ အမေသောင်းနှင့် ဘကြီးဘဖော် မမကိုတော့ခေါ်မသွားရန် ပြောသည်မို့ ထားရစ်ခဲ့ရသည်။ မင်းသူက ငယ်သေးသည့်အရွယ် ဘာမှုမသိတတ်သေး။ လူကြီးတွေက လိုက်သွားဆို၍သာ ကားစီးရမည်ကိုတွေး၍ ပျော်နေသည်။

ကားပေါ်တက်ခါနီး အဘွားတို့ကန်တော့သည်အချိန် လက်ရှည်အကြီးအဖျားထောင်စွဲနှင့် မျက်ရည်သုတေနသော အဘွားကို မင်းသူမြင်တော့ ငါချင်လာသည်။ မမက လက်ကလေးတပြပြန့် ကျိန်ရစ်ခဲ့ရှာသည်။ မည်သည့်အချိန်ကာလအထိ

ခွဲ၍ နေကြရညီးမည် မသိနိုင်ပါ။ မင်းသူ ပြည်တွင် နေရစဉ် တစ်ချိန်လုံး အဘွားနှင့် မမကို သတိရနေသည်။ အနီးနားမှာ အဖော်၏ အမေတို့ရှိနေကြရသည်ပဲ။ အဘယ့် ကြောင့် များ အဘွားနှင့် မမကို လွမ်းနေရသနည်း။ မပြည့်စုံသည့်သဘောကို ထိုအချိန်က မင်းသူ နားမလည်နိုင်သေး။ အဘိုး၊ အဘွား၊ မမတို့နှင့် အဖေား အမေတို့၏နားခိုရာ ဤအိမ်ကြီးတွင် သာယာချမ်းမြှော နေလိုသည်။ ယခုတော့ မင်းသူတစ်ယောက်တည်းသာ။ အဖောက စက်ရုံတည်ဆောက်နေသည်မို့ မအားပါ။ မေမေက အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စများ ယုက်နှစ်ယောက် ဧည့်ခံရ ပြောဆိုရနှင့် မအားနိုင်။ ကလေးဆို၍ မင်းသူတစ်ယောက်သာ ရှိသည်။ အဖော်မျက်နှာနှင့် အားလုံးက ချစ်ကြရသည်။ အဖောက အလုပ်ကိစ္စများကြောင့် အိမ်မှာနေရသည့်အချိန်သိပ်မရှိ။

တစ်ယောက်တည်း ကစားဖော်မရှိ၊ လူတိုးများ စကားပိုင်းများအနီးတွင်သာ အနေများသည်။ ချွော်တူကလေးများမရှိပေ။ ကျောင်းလည်းနေချို့မရသေး။ အနေကြာလာသည့် အခါ နေသားတကျဖြစ်ချို့သွားသည်။ နောက်ပိုင်းတွင် ညီလေး၊ ညီမလေးများ ထပ်ရလာသည်။ အဖော်တို့က BEME တပ်တွင်း၌ ကျောင်းတက်နိုင်ရန် စီစဉ်ကြရသည်။ မီးစက်ဝန်းအတွင်းမှ ကလေးကျောင်းတက်ဖော်များ၊ ကစားဖော်များရလာသည့်အတွက် မင်းသူ မပျော်တော့ပါ။

ကျောင်းက အနည်းငယ်ဝေးသည်။ ပြည့်မြို့မြောက်ဘက် ဝင်ပေါက် မီးရထားသံလမ်းအနီးထိ သွားတက်ရသည်။ တပ်က သံလမ်း၏မြောက်ဘက်တွင်ရှိနေသည်မို့ မြို့တွင်းနှင့်အလုမ်းဝေးသည်။ မင်းသူတို့နေသည့်စက်ရုံနှင့် မျက်နှာချင်းဆိုင်တွင် လေယာဉ်ကွင်းရှိသည်။ ဆိုက်ကားကို လပေးနှင့် ငှားပြီး

ကျောင်းတက်ရသည်။ မိုးရွာရွာ၊ နေပူပူ ကျောင်းမှုန်မှုန် တက်ရသည်။ တပ်တွင်းကျောင်းမို့ စည်းကမ်းကြီးသည်။ ဤသို့နှင့် မင်းသူတို့ကြီးပြင်းလာခဲ့ရပါသည်။ နောက်ပြီး မင်းသူမှာ ညီမလေးတစ်ယောက်ထပ်ရသည်။ ဘဝမှာ မင်းသူအတွက် အစ်မတစ်ယောက်အပြင် တွယ်တာစရာ တိုးလာသည်။ သည်အချိန်မှာ ဘဝတစ်ဆစ်ပြောင်းပြန်သည်။ မြေလတ်မြို့၏လေးတစ်မြို့၏သို့ ပြောင်းရွှေရန် အခြေအနေဖြစ်လာသည်။ အဖောက ကုမ္ပဏီ တစ်ခုကို အလုပ်ပြောင်းလိုက်သည့်အတွက်ကြောင့် မင်းသူ အမေ၏ ရွာသို့ ပြောင်းနေရတော့သည်။ အဘွားရှိရာ ရန်ကုန်သို့မဟမိုတော့ပါ။ သည်သတ်းကို အဘွားကြားသည့်နှင့် ရန်ကုန်မှုဆင်းလာပြီး အမေရွာသို့လိုက်လာကာ မင်းသူကို ရန်ကုန်သို့ ခေါ်ပါတော့သည်။ သို့နှင့် မင်းသူတစ်ယောက် အဘွားရှိရာရန်သို့ ပါသွားတော့သည်။

ရန်ကုန်ရောက်တော့ အိမ်မျက်စောင်းထိုးမှ ဆရာမကြီးဒေါ်အေးမြင်တွင်အပ်ကာ ကျောင်းဆက်တက်စေသည်။ နတ်စင် လမ်းထိုး ပြည်လုံးချမ်းသာဘူးရားအနီးမှ မူလတန်းကျောင်းသို့ ဆရာမကြီးနှင့် အတူဘွားရပါသည်။ မည်သည့်အရပ်၌နေရသည် ဖြစ်ပါစေ ကစားမက်ပြီး အလိုလိုက်သော အရှင်တွင်ပေါ်သည့်မှာ ကလေးသာဘဝပ်ဖြစ်သည်။ ကျောင်းတွင် နေ့လယ်မှန်းစား ဆင်းသို့၌ နှီးတိုက်အမြဲတိုက်သည်။ ကျောင်းသားတိုင်း သောက်ရသည်။ မမနှင့် အသက်ပါးနှစ်ကွာသည်မို့ မမက အလယ်တန်းကျောင်းတွင် တက်နေပြီး မောင်နှုမနှစ်ယောက် ကျောင်းချင်းက မတူပါ။ မင်းသူ၏ငယ်ဘဝတစ်လျှောက်တွင် အဘိုးအဘွားများနှင့် နေရသည်ကများသည်။ အမှုန်တကယ် ကျောင်းနေရတော့မည့် အချိန်တွင် အဖော်တို့ဆီပြန်ရောက်သည်။ ဤအချိန်၌ အဖော်တို့ မည်သည့်မြို့မှုမပြောင်းရတော့ပါ။ မြေလတ်မြို့ကလေးတွင် အခြေတကျဖြစ်နေပါပြီ။

ဤအချိန်ကစပြီး ရန်ကုန်နှင့်ကင်းကွာခဲ့ရသည်။ အလယ်တန်းကို ပြောလတ်ဖြူလေးတွင် နေခဲ့ရသည့်မှာ အထက်တန်းအောင်သည် အထိပင်ဖြစ်သည်။ ဝေးကွာသောအရပ်မှာသာ အနေများခဲ့သောကြောင့် ညီမလေးနှင့်ညီလေးများက မင်းသူကို မခင်တွယ်သလိုခံစားရသည်။ သူတို့တွေ သိတတ်လာသည့် အချိန်ကစပြီး မင်းသူက အဝေးမှာနေရသည်က များသည်။ အနေဝေးသည့်အချိန်ကြောသည်နှင့်အမျှ တဖြည်းဖြည်း ဝေးကွာလာသည်။ တွယ်တာကြင်နာတတ်သည့်မေတ္တာများသည်လည်း အေးက်လာသည်။ ထို့အတွက် မမသည်လည်း မင်းသူနှင့် အနေဝေးသည်။ မင်းသူတဗ္ဗာသိုလ်တက်သည့်အချိန်တွင် မမက အိမ်ထောင်ကျပြီး သူယောက်၏ားတာဝန်ကျသည့် မော်လမြိုင်သို့ လိုက်နေသည်။ အဘိုးနှင့်အဘွားလည်း အဘိုး၏အတိဖြစ်သော မလိုင်ပန်းအိုင်ဘက်သို့ ပြောင်းသွားသည်။ သည်တော့ မင်းသူဘဝက အဆောင်နေကောင်းသားဖြစ်သွားရသည်။ တစ်ခါတစ်ရုံ အဘွားကို လွှမ်းသည့် အခါ နိုဗာန်လမ်းဘက်ရောက်သည်။ ငယ်စဉ်ကနေခဲ့သည့်အိမ်ကလေးသည် ယခု တိုက်အိမ်ကလေး ဖြစ်နေပြီ။ အိမ်ရွှေ့က တမာပင်ကြီးမရှိတော့ပေ။ မောင်နှုံးမနှစ်ယောက်ခူးရောင်းခဲ့သည့် ဆောင်တော်ကူးပန်းနှယ်ပင်ဆို အစပင် ရှာမတွေ့နိုင်ပေ။ အချိန်ကြောလာသည်နှင့်အမျှ အရာအားလုံးပြောင်းလဲကုန်ပြီ။

မောရစ်ကောလစ်ရေးသည့် မြန်မာပြည်၏နောက်ဆုံး စစ်ပွဲများ စာအုပ်ကို စင်ပေါ်မှုဆွဲထုတ်လိုက်သည်။ တိုင်းရင်းသား ဥပဒေများ ပြေားသည့်အချိန်ကာလကို အနီးဆုံးလေ့လာနိုင်ရန် ရှာသည်။ ထိုစဉ် လုံထယ်အိပ်ရာမှန်းလာကာ

“ဟာ ဆရာ မအိပ်သေးဘူးလား ကျွန်တော်ကော်ဖို့ဖျော်လိုက်မယ်လေ”

“နေပါစေကွာ မင်းတစ်ရေးနှီးပြီထင်တယ်၊ ငါလည်း အိပ်တော့မှာပါ ဘာမှမလုပ်နဲ့တော့၊ မနက်ဖြန် သင်တန်းတစ်ခု ဖွင့်ပွဲတက်စရာရှိတယ်၊ မနီးရင် နှီးဦးနော်၊ ကြားလား ထူးရယ်”

“စိတ်ချုပါ ဆရာ၊ ဒေါက်တာနော်မရိနာကလည်း ဆရာကို သတိပေးဖို့ ပြောထားပါတယ်”

ထူးရယ်ကို ဘာမှပြန်မပြောတော့ဘဲ လိုချင်သော အကြောင်း အရာကို ရှာလိုက်သည်။ ပြီးမှ စာရွက်တစ်ချွဲကြခေါက်ပြီး ညုပ်ကာ စာအုပ်နှစ်အုပ်ပူး၍ အလုပ်စားပွဲပေါ်သို့ တင်ထားလိုက်သည်။ အပြင်တွင် သိပ်သည်းစွာကျနေနေသော နှင့်မှုန်များက သစ်ပင်၊ သစ်ရွှေ့ကျန်များပေါ် တွဲလွှဲခိုလျက်။ အချို့က ကွာကျလာသည်။ မီးအရှိန်ရလာသည်နှင့် အခန်းအတွင်း နေးထွေးလာသည်။ နံနက်ပိုင်းတွင် နော်မရိနာ၏သားဖွားသင်တန်းဖွင့်ပွဲရှိနေသည်။ ရှိသည့်ဆရာမအင်အားနှင့် သင်တန်းကိုဖြစ်အောင်ဖွင့်ရမည်။ ကျန်းမာရေးအသိဟောပြောကာ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ စွမ်းနိုင်သလောက် တာဝန်ယူလုပ်ဆောင်လျက်ရှိနေသော ဒေါက်တာ နော်မရိနာကို လေးစားသည်။ တောင်တန်းနယ်မြေ ဒေသပေါင်းစုံမှုလာ၍ တက်ရောက်ကြမည်။ မင်းသူနေထိုင်သည့် အိမ်နှင့် မနီးမဝေး။ ယင်းသို့သောအလုပ်ကိစ္စများကို မိမိ သဘောနှင့်ပြုလုပ်ရှု အထက်အဆင့်ဆင့်စာတင်ပြီး ခွင့်ပြုမိန့် ကျမှုသာ ဖွင့်ရသည်။ ခွင့်ပြုမိန့်ကျလာသည့်နေ့က မရိနာတစ်ယောက်တည်း မင်းသူရုံးသို့ရောက်လာကာ ကျေးဇူးတင်စကား အထပ်ထပ် ပြောသည်။ နှစ်းလည်း ရောက်လာမည်ဟု ပြောသွားသည်။

နန်းနှင့်အဆက်အသွယ်မရသည်မှာကြောပြီ။ နော်မရိနာထံ
နောက်ဆုံးဝင်လာသည့်အခေါက်က မင်းသူဆီဝင်လာသည်။
သင်တန်းဖြစ်မြောက်ရေးအတွက် နော်မရိနာကို ကူညီပေးရန်
ပြောသည်။ သင်တန်းဆင်းပွဲတွင် လိုအပ်မည့်ပစ္စည်းများ၊
သင်တန်းသားများကို အပြီးပေးအပ်လိုက်မည့် ဆေးဘက်ဆိုင်ရာ
ကိရိယာပစ္စည်းများကိုလည်း ရန်ကုန်မှုတစ်ဆင့် ဝယ်လာမည်
ဖြစ်ကြောင်း အသိပေးသည်။ ထိုအတွက် လေကြောင်းမှ သယ်ယူ
ပေးနိုင်ရန် အကူအညီတောင်းသည်။ ကျောင်းမှာတူန်းက
နန်းအသွင်နှင့် မတူ ရင့်ကျက်နေပြီး ပြောပုံဆိုပုံကပင် လူကြီး
ဆန်သွားသည်။ အစီအစဉ်တကျ လုပ်တတ်သည်။

နောက်ပိုင်း နန်းသတင်းပျောက်၍ နေသည်။ ရေခဲတောင်
ခြေမှ ရွာကြီးတစ်ရွာတွင်ရောက်နေသည်ဟု သတင်းသိုးသိုး
သုံးသုံးကြားရသည်။ မည်သို့ပင် ဖြစ်ပါစေ သင်တန်းဖွင့်ပွဲသို့
တက်ရောက်အားပေးမည်။ သို့မှ နန်းနှင့်တွေ့နှင့်မည်။ သတင်းအရ
စစ်တပ်ဘက်က ခင်မောင်ထွန်းများ ရောက်လာလော့းမလား၊
ဤသို့ဖြစ်လျှင် ဆက်၍ မတွေ့ချင်တော့။ ကျောင်းနေဖက်
ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် အခြေအနေက ပြောင်းလဲကုန်ပြီ။
နန်းတို့တပ်ဖွဲ့နှင့် တွေ့ဆုံးကြလျှင် ရှုပ်ထွေးများသွားမလား။
ခေါင်းမှုးဝေလာသည်။ ထူးရယ်က အိပ်ရာပြင်ပေးထားသည့်အပြင်
စောင်များမီးကင်ထားပြီး အပူဇွဲများ အပြင်မထွက်ရန် ဖုံးအုပ်
ထားပေးသည့်မို့ နွေးထွေးစွာပဲ အိပ်ရသည်။ အလိုက်သိတ်
လိုက်သည့် ရှစ်လေးရယ်။

နံနက်စောစော အော်မြည်နေသည့် ငှက်ကလေးများ
အသံကြောင့် နှီးလာသည်။ ထူးရယ်က မျက်နှာသစ်ရန်အတွက်
ရေနွေးစပ်ထားပေးသည်။ အပြင်မှာ နှင့်တွေ့ပိန်းနေအောင်

ကျနေသည်။ ခါတိုင်းအချိန် များတွင် ယခုအချိန် အိပ်ရာ
မထဖြစ်သေးပါ။ သစ်ရွက်၊ သစ်ခေါက်တို့အပေါ်နှင့်စက်တို့ကျသည့်
တဖြောက်ဖြောက်အသံများကြားနေရသည်။ လွမ်းမော ချမ်းအေး
ရပါလား ကချင်ပြည်နယ်ရယ်။ ဖွင့်ပွဲသို့ နန်းလည်း ရောက်လာ
မည်ဟု မရိနာပြောကတည်းက လွမ်းမောနေရသည်။ အရာရာ
ကို အေးချမ်းစေချင်ပြီ။ တောင်စဉ်တောင်တန်းတစ်လျှောက်
အေးချမ်းစွာသွားလာနိုင်စေချင်ပါပြီ။ ရီးသားသည်တောင်ပေါ်သား
တို့ဘဝကို ပါပြင်စေချင်ပြီ။ မိမိအနေဖြင့် ရာဇ်ဝတူမှုများနှင့်
အမှုအင်းများကို စီစဉ်ဆောင်ရွက်သည့်အားတိုင်း စလေ့ ထုံးတမ်း
အစဉ်လာများ လေ့လာဖတ်ရှုပြီးမှ အတတ်နှင့်ဆုံး မှန်ကန်အောင်
ဆုံးဖြတ်သည်။

ဒေါက်တာ နော်မရိနာ၏ဖိတ်ကြားထားခြင်းကြောင့်
မင်းသူတို့ရုံးအားလုံးရိုင်းကူးနေကြသည်။ ဝန်ထမ်းက
မလုံလောက်၊ နည်းရည်းနှင့်ကျကျုပိုင်းနေရသည့်မို့ လုပ်ငန်းက
ထင်သလောက်မတွင်ကျယ်ပေါ်။ ပြိုင်တူ ညီညီညာညာ တွန်းကြ
လျှင်တော့ နိုင်ငံတော်ကြီးတိုးတက်မှုအတွက် ရွှေလျားနှင့်လိမ့်
မည်ဟု ယုံကြည်သည်။ ထိုအတွက် စိတ်စေတနာကောင်းရှိသူများ
အတတ်ပညာ၊ အသိပညာရှိသူများလိုအပ်သည်။ မင်းသူ ဘဝ
မျိုးစုံကို ဖြတ်သန်းလာခဲ့ဖူးသည်။ မြို့ပိုင်လေး၊ လက်ထောက်မြို့ပိုင်
စသည်ဖြင့် အမှုထမ်းဘဝ အဆင့်ဆင့်ဖြတ်ကျော်လာခဲ့သည်။
ကောင်းသူ ဆုံးသူ၊ စိတ်ရင်းကောင်းသူ၊ စိတ်ဓာတ်ညံ့သူ စသည်
လူမျိုးပေါင်းစုံ တွေ့ကြံခဲ့ရသည်။

တစ်ခါက အမှုတ်ရရာလေးတစ်ခုရှိခဲ့သည်။ မြို့ပိုင်လေး
ဘဝက ဖြစ်ခဲ့သည့်အကြောင်းလေးပါ။ ပဲခူးရှိုးမအခြေက မြို့လေး
တစ်မြို့တွင်ဖြစ်သည်။ အဆောက်အအုန်းပါးသည်အချိန်၊ ပျက်စီး
ယုံယွင်းနေသော အဆောက်အအုံများ ပြန်လည်၍ မပြုပြင်

နိုင်သေးခင် အချို့ရှုံးခန်းတွင် စားပွဲတစ်ယောက်တစ်လုံးနှင့် တစ်ခန်းတည်း နှစ်ယောက်နေခဲ့ရသည်။ သူလုပ်ငန်း၊ ကိုယ့်လုပ်ငန်း ခွဲခြားထားမှုရှုံးသော်လည်း တစ်ခါတစ်ရုံ ပူးပေါင်းဆောင်ရွက် ရသည်။ အထက်ကည့်နှင့်ကြားသည့် အတိုင်း တစ်သော်မတိမ်း ထမ်းဆောင်ရသည်။ တစ်နောက် အတူနေအရာထမ်း ရုံးမတက် သည့်အချိန်၌ နယ်ပိုင်ကြီးက အလုပ်တာဝန်ပေးရန် ခေါ်လေရာ ဖြို့ပိုင်ကြီးနှင့် မင်းသူတို့သာ နယ်ပိုင်ကြီးရုံးသို့ သွားတွေ့ရသည်။ ညွှန်ကြားသည်တို့ကိုမှတ်သားပြီး သူ၏တာဝန်ကိုစွဲပါ တစ်ပိတော်း ယူဆောင်ခဲ့သည်။ နောက်တစ်နေ့ ရုံးတက်လာသည်။ လုပ်ငန်းမစမ့် သူစားပွဲသွားပြီး လုပ်ငန်းကိစ္စကို အသေးစိတ်ရှုင်းပြသော်လည်း သိပ်စိတ်ဝင်စားခြင်းမရှိ။ ထိုကြောင့် အမှန်တကယ် တာဝန်များ ဆောင်ရွက်သည့်အခါတွင် ပြသောနှစ်လာသည်။

နောက်တစ်ပတ် အကြားတွင် နယ်ပိုင်ကြီးခေါ်ပြန်ရာ သုံးယောက်သား နယ်ပိုင်ကြီးရုံးသွားကြရသည်။ ထိုင်လိုက်သည့်နှင့် ပြသောအထုပ်ကို ဖြေတော့သည်။ အမှုတွဲဖိုင်ကို မင်းသူဘက်သို့ ပစ်ချုပ်လိုက်သည်။ မျက်နှာနိုင်၍ အတော်စိတ်ဆိုးနေသည်။ ဖြို့ပိုင်ကြီး လည်း မျက်နှာပျက်ကာ ခေါင်းငွေလျက် မည်သို့မှုမပြောနိုင်အောင် ဖြစ်နေသည်။ မှားသွားပြီး အောက်ကိုယုံကြည်၍ လက်မှတ်ထိုးကာ တင်လိုက်သည်။ စစ်တော့ စစ်ဆေးသည်။ ဤသို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပေါ်။

“ကျွော်ခိုင်းတာကို မလုပ်ချင်တာလား၊ အသောခွဲပြီး တွက် ချက် ထားတာ အရင်ကအတိုင်းပဲပြန်တင်တယ်၊ ဒါဘာသဘောလဲ၊ လုပ်ဆောင်ရမယ့်အချက်တွေလည်း ပေးထားပြီးသား။ မလေးမစားလုပ်တာလား၊ ဟင် ကိုမင်းသူ ကျွော်တော် ခင်ဗျားကို အရေးယူမယ်၊ သူကိုမပြောဘူးလား”

ခက်ပြီ၊ ရုံးတက်တော့ အသောချာမပြောလိုဆိုရင်ဖြင့်ထား အခု ရုံးတက်သည့်နေ့မှာ သူစားပွဲသို့မိမိကိုယ်တိုင်သွားပြီး ဤကိစ္စကို ရှုင်းပြကာ လမ်းညွှန်မှုလည်းပေးသည့်စာရွက်ပါ သူ၏လက်ထဲသို့ အသောချာထည့်ပေးခဲ့သည်။ သူမလုပ်၍ သာလျှင် ဤပြဿနာ တက်လာသည်။ သို့သော် မင်းသူ ပြန်မပြောတော့ပါ။ ဆူသမျှ ငှံခံလိုက်သည်။ အရေးယူလျှင်လည်း ခံယူတော့ မည်ဟုသာ ဆုံးဖြတ်လိုက်သည်။

“ကျွော်တော့ အမှားပါ၊ မစစ်ဆေးဘဲတင်လိုက်မိတယ်၊ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ၊ နယ်ပိုင်ကြီး ကျွော်တော့ အခု ချက်ချင်းပြန်ပြင်ပြီး တင်ပါမယ်၊ အချိန်နည်းနည်းလေးထပ်ပေးပါ”

တောင်းပန်စကားဆိုသူက မြို့ပိုင်ကြီးဖြစ်သည်။ မင်းသူ အလွန်စိတ်မကောင်းဖြစ်သွားသည်။ အပြစ်ရှိသူက ပြီမြန်နေသည်။ နယ်ပိုင်ကြီးအတော်ကြာအောင် ဆူပြီး၍ စိတ်ပြောသွားသည်။ သူဆူချိန်၌ ဘာတစ်ခွန်းမှစောဒကမတက်၊ ပြန်မပြောဘဲ ပြိုမြန်လိုက်သည်။

“အထက်ကိုတင်ရမှာက မြို့ပြအုပ်ချုပ်ရေးမှူး မဟုတ်ဘူးပျော်အုပ်ရေး၊ အချိန်သိပ်မရဘူး၊ ချက်ချင်းပြင်ပြီး ခင်ဗျားကိုယ်တိုင် ကျွော်တော်ဆီလာတင်၊ သွားကြတော့ မြန်မြန်လုပ်၊ ထပ်မမှားစေနဲ့၊ ဒီတစ်ခါမှားရင် ခွင့်မလွှတ်ဘူး”

ခေါင်းငွေကာ နယ်ပိုင်ကြီးရုံးခန်းမှတွက်လာခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် စကားမပြောနိုင်။ အတွေးကိုယ်စိနှင့် သာ။ မင်းသူမှာ ဆရာဖြစ်သူ အဆူခံရသည့်မြဲ ပို၍စိတ်မကောင်း ဖြစ်ရသည်။ ရုံးရောက်ရောက်ချင်းပင် မင်းသူကိုခေါ်ပြီး ယင်းအမှုကို နှစ်ယောက်တည်းပြီးအောင်လုပ်ကြရသည်။ တစ်ဖက်စားပဲမှုလူကို ဘာမှုမပြောတော့ပေါ်။ ညွှန်အတော်နက်သည့်တိုင် မပြီးသေး။

နောက်တစ်နေ့ နယ်ပိုင်ကြီးရုံးတက်ချိန်အမဲ တင်နိုင်ရန်ဖြစ်သည်။ သို့မှ တိုင်းမင်းကြီးက နယ်ပိုင်ကို မဆူမကြိမ်းနှင့် အေးချမ်းသွားပေလိမ့်မည်။

× × × × ×

သင်တန်းဖွင့်ပွဲပြီးမြောက်သွားပြီ။ တောင်ပေါ်ရွှာလေး မှားကသင်တန်းသူများ စုလီစွာတက်ရောက်ကြသည်။ သစ်ဝါးပေါ်သည့်အရပ်တွင် အဆောက်အအုံတစ်ဆောင် ခက်ချင်းဖြစ်သည်။ ရပ်ရွာအင်အားဖြင့် အဆောက်အအုံအတွက် ပန္တက်ရှိက်သူကရှိက်၊ သစ်ဝါးခုတ်သူကခုတ်နှင့် သင်တန်းဆောင် ပြီးမြောက်သွားသည်။ စိတ်ထဲမှ ချီးကျူးမိသည်။ သူတို့အရပ် ကျွန်းမာရေးအသီ တိုးတက် ဖွံ့ဖြိုးရေးအတွက် စိတ်ပါ လက်ပါဆောင်ရွက်နေကြသည်ကို ကြည့်ကာ ဂုဏ်ပြုမိသည်။

နှစ်းရောက်မလာခဲ့ပါ။ နောက်မရှိနာလည်း သင်တန်းအတွက် အလုပ်များနေသည်။ သင်ကြားရေးကိစ္စများ၊ သင်တန်းသူများ စားသောက်နေထိုင်ရေးမှုအစ နောက်မရှိနာ၏တာဝန်များသာ ဖြစ်သည်။ မင်းသူက ယခုလအတွက် ထုတ်ယူရမည့်လစာငွေ အားလုံး သင်တန်းအတွက်ပေးလျှော်ဗြိုက်သည်။ နောက်မရှိနာကလည်း ထို့အတူပင်။ လိုအပ်မည့်ဆေးပစ္စည်းသေတွာ့များက ရောက်နှင့် နေသည်။ နှစ်း ပေးပို့လိုက်သော ဆေးဝါး၊ ပစ္စည်းကိစိယာ အပြည့်စုံပါသည်။ ထူးခြားသည်မှာ ခင်မောင်ထွန်းလည်း ရောက်မလာခဲ့ပါ။ နှစ်းလည်း ပစ္စည်းသာပို့ပေးလိုက်သည်။ လူမရောက်လာပါ။ ဤသည်လည်း ကောင်းပါသည်။ သူတို့ နှစ်ယောက်ကို မဆုံးစေချင်သေးပါ။ ခင်မောင်ထွန်းက ထမင်းလက်ဆုံးစားဖို့ အေးချမ်းသည့်အချိန်၊ ပြုမ်းချမ်းရေးရသည့်အခါဆို ပို့ခြုံကောင်းသည်ဟု ဆိုခဲ့သည် မဟုတ်လား။

မင်းသူပြန်ခါနီး နောက်မရှိနာလာ၍ နှိုတ်ဆက်စကားပြာသည်။ နှစ်းလည်း ရောက်မလာ။ ခင်မောင်ထွန်းလည်း မရောက်။ တစ်ယောက်နှင့် တစ်ယောက် ရွှေ့ငွေနေကြသလား မသိ။ တွေ့လျှင်လည်း မတွေ့ရဲစရာပါ။ ပစ်ကြ ခတ်ကြလျှင် သင်တန်းဖွင့်ပွဲပွဲက်မည်။ ရည်ရွယ်ချက်ပျက်စီးမည်။ မလိုလား အပ်ဘဲ သွေးချောင်းစီးမည်။ နောက်ပြီး ကိုယ့်အချင်းချင်း တစ်မြေတည်းနေ တစ်ရောက်သည်းသောက် ညီအစ်ကို မောင်နှုမများ နယ်ချွဲ၏သွေးခွဲအုပ်ချုပ်မှုကြောင့် တစ်ဦးပေါ်တစ်ဦး အမြင် မကြည်ဖြစ်ကာ ယနေ့တိုင် လက်နက်ဆွဲတိုင် တိုက်ခိုက်ကြလျက် ရှိနေသည်။ ယခု သင်တန်းဖွင့်ပွဲအောင်မြင်သွားသည်ကို ရင်ထဲ၌ ပါတီဖြစ်မိသည်။

ရုံးများကို ကျော်လိုက်သည်နှင့် မင်းသူအိမ်ရောက်လာသည်။ နေရောင်ကိုမဖြင့်ရသေး။ နှင့်းများသိပ်သည်းလျက်ပင် ရှိနေသေးသည်။ တံခါးစွေထားသည့်မြို့ အသာဖွေ့ဝင်ပြီး ပြန်ပိတ်ထားလိုက်သည်။ ထမင်းစားခန်းမှ ရာဝမ်စကားပြောသံကြားလိုက်သည်။ အမျိုးသမီးတစ်ယောက်၏အသီဖြစ်မည်။ ထို့နောက်ထူးရယ်၏အသီ။ မင်းသူဝင်သွားသည့်အခါ ရာဝမ်အမျိုးသမီးမှာ နောက်ကျော်ခိုင်းကာထိုင်နေသဖြင့် မည်သူမှုနှင့် မသိနိုင်ပေ။ ထိုစဉ် မင်းသူဝင်လာသည်ကို ထူးရယ်မြင်၍ ထိုင်ရာမှုထကာအရှိအသေပြုသည့်သဘောဖြင့် ခါးကိုညှတ်လိုက်သည်။

“ပြန်လာဖြေလား ကိုမင်းသူ”

မည်သို့မှ ထင်မှတ်မထားသည့်သူ၊ ရာဝမ်အမျိုးသမီးကြီးစွာနှုတ်ဆက်လိုက်သည်။

“ဟင် နှစ်း”

မင်းသူ အံ့အားသင့်သွားသည်။ နှစ်းနှင့် အနီးဆုံးတွင် ထိုင်လိုက်သည်။ ထူးရယ်က မင်းသူအတွက် ကော်ဖိတ်အိုးနှင့်

နှုန်းနှိပ်ယူလာပြီး ချေပေးသည်။ နောက် အငွေ့တထောင်းထောင်းနှင့် ကောက်ညွှေးပေါင်းယူလာပြန်သည်။

“ဟုတ်ပါတယ် နှုန်းပါ၊ ဘာလ အဲ အံ့ဩသွားလား ICS တစ်ယောက်ရဲ့အိမ်ထဲကို ပိုင်စီးပိုင်နှင့်ရောက်နေလို့ စိတ်များ ဆိုးနေမလားလို့”

နှုန်းက လှပစွာပြီးနေသောမျက်နှာလေးဖြင့် အပြစ်ပြုလုပ် ထားသော ကလေးငယ်တစ်ယောက်နှင့်တူနေသည်။ သူပြီးပေါ် နေသည်ကို တွေ့မြင်နေရသည့်အခါ မင်းသူ၏ရင်ထဲသို့ အပျော်များ ကူးစက်ပူးဝင်လာသည်။

“ကိုယ်က နှုန်း သင်တန်းဖွင့်ပွဲကိုလာမယ်ထင်နေတယ်၊ နော်မရှိနာက မျှော်နေတာ၊ ကိုယ့်ကိုလည်း သူကပြောတာ၊ နှုန်းရောက်လာမယ်ဆိုတာကိုပေါ့”

“နှုန်းတက်ပါတယ်၊ ကိုမောင်းသူရှေ့လေးပဲ ပြန်လာတာလေ၊ နှုန်းကိုမမြင်ဘူးပေါ့”

“အမှုန်အတိုင်းပြောရရင် နှုန်းကိုရှာနေတာပါ”

“သင်တန်းဆရားမတွေ့အနားမှာ ထိုင်နေတာပါ၊ ကိုမောင်းသူက တစ်ချက်တောင် လှည့်မကြည့်ဘူး”

မင်းသူ အဲ အံ့ဩသွားသည်။ နှုန်းနှင့်တူသူတစ်ယောက်မှ မတွေ့ခဲ့ပါ။ ကိုယ့်မျက်စိပ်မှားနေသလား။ ယခုမှ နှုန်းကို သေချာ ကြည့်လိုက်မိသည်။ ရုပ်မှတ်းရင်းသူဝေတံ့ပြည့်နှင့်၊ တိုင်းရင်းသူများ ကြားမှာ ရောနေသော နှုန်းကို တွေ့ဖို့ခဲ့ယဉ်းသည်။ အားလုံး တူညီဝတ်စုံမြို့ ခွဲခြား၍မရအောင်ပင် မျက်စိမျာ်ကိုစေသည်။ ခင်မောင်ထွန်းရောက်လာလျှင်လည်း နှုန်းကို မှတ်မိမည် မထင်ပါ။

“တကယ်ကို မသိတာပါ နှုန်းရယ်၊ အတော်ပိရိတာပဲ၊ ကိုယ်တစ်ချိန်လုံး နှုန်းကိုရှာတာ”

“ကိုမင်းသူရယ်၊ နှုန်းက ပေါ်ပေါ်ထင်ထင်လာလို့ မရဘူးလေ၊ ဒီသင်တန်းက အစိုးရဘက်က တရားဝင်ဖွင့်ပဲမလဲ”

နှုန်း ရုပ်မှတ်းရင်းသူရှိုးရာဝတ်စုံနှင့် အတော်ကြည့်လှပါသည်။ တိုင်းရင်းသူကလေးများနှင့် ရောနောနေလိုက်လျှင် နှုန်းကိုကိုယ်ပျောက်ပို့စွာက အုရှုံးပေးရမည်။

“နှုန်းရယ်။ . . . ကိုယ်ပို့နှင့်ယောက်အတွက် ဆုံးမှတ်တစ်ခုတော့ ရှိဖို့လိုနေပြီ၊ ဘယ်လောက်အချိန်ကာလကြာတဲ့အထိများ ဝေးနေကြရမှာလွှာယ်၊ ကိုယ်တို့နှင့်ယောက်အတွက် အနာဂတ်တစ်ခုတော့ ရှုံးစေချင်တယ်၊ ကိုယ်က ပြည်မကနေလိုက်လာခဲ့ရသူပါ၊ နှုန်းဘယ်လိုစဉ်းစားမှာလဲ”

နှုန်း၏ပါးစုံနှင့်ဖက် နိုရဲသွားသည်။ အနီးနားတွင် ထူးရယ်မရှိ။

“နှုန်းတို့နှင့်ယောက်အတွက် ဆုံးမှတ်ကရှိပြီးသားပါ၊ အဲဒီဆုံးမှတ်ကိုရောက်ရင်တော့ တစ်ဖက်ဖက်က အကြောင်းတစ်ခု ဒါမှုမဟုတ် ဘဝတစ်ခုခုကိုစုန်လွှာတဲ့လိုက်ရမှာ၊ အဲဒီအချိန် ရောက်လာတော့မှာပါ၊ နှုန်းလည်း စဉ်းစားထားပြီးသားပါ၊ ခက်သည်းခံပြီးစောင့်ပါ ကိုမောင်းသူရယ်၊ ဒါနဲ့ ထူးရယ်ကိုစောင့်ရှောက်ပြီး အစစအရာရာဂုဏ်ရရှိက် သင်ပြုပေးနေတဲ့ အတွက် အရမ်းကို ကျေးဇူးတင်တယ်၊ လေးစားတယ် ပြီးတော့”

“ပြီးတော့ ဘာဖြစ်လဲ ပြောလေ၊ နှုန်း”

ရုပ်ပျို့လေးတစ်ယောက်လို့ နိုရဲသွားသော မျက်နှာကိုင့်ပြီး “ကြော် ကိုမောင်းသူရယ်၊ ပြောပြုမှုသီမှာလား”

“မဟုတ်ဘူးလေ၊ နှုန်းဆီက ပြောတဲ့အသံလေးကို ကြားချင်တာပါ၊ ပြောပါ နှုန်းရယ်”

နှစ်းက ချစ်စဖွယ်ပြီးရင်း ယုံကြည်မှုအပြည့်အဝနှင့် ကဲခြေ
ပြန်ထိန်းကာ ထိုင်ရာမှုသလိုက်သည်။

“တဗြားမဟုတ်ပါဘူး၊ ထူးရယ်က နှစ်းခဲ့မောင်လေးပါ သူက
နှစ်းတို့မောင်နှုမတွေမှာ အင်ယ်ဆုံးမို့”

မင်းသူ အလွန်အုံသွားသည်။ နှစ်းကို ထူးရယ်အစ်မဟု
ထင်မထား။ သို့သော် ရင်ထဲမှာကျေနှစ်ပါသည်။ ထူးရယ်က
မင်းသူထံ အတင်းဝင်ကပ်တွယ်ခဲ့သည်မဟုတ်။ မင်းသူကိုယ်တိုင်က
ကျေနှစ်နှစ်သက်ပြီး အိမ်သို့ခေါ်ထားခြင်းသာ ဖြစ်သည်။ နှစ်း၏
သူလျှို့အဖြစ်ဝင်လာခြင်းမဟုတ်၊ မြစ်ကြီးနားရုံးမှာ အလုပ်ဝင်ပြီး
အမှုထမ်းဖြစ်နေပါပြီ၊ ခင်းထားသည့်လမ်းမှ နှစ်းလျှောက်လှမ်း
ခဲ့ခြင်းသာတည်း။

“ကိုယ့်ကို ဖြေစေချင်တာက အဲဒါမဟုတ်ဘူးလေ”

“ပြောပြီး သိမှုလားလို့”

မချင့်မရဖြင့် နှစ်းကို ပွဲဖက်နမ်းမည်အပြုတွင် အိမ်ထဲ
ဝင်လာနေသည့် ခြေသံကိုကြားလိုက်ရသောကြောင့် နှစ်းအနားမှ
ခွာလိုက်သည်။

ထူးရယ်ပြန်ရောက်လာသည်။ ခန်းတောက်မြစ်များ၊
နွားနောက်သားခြောက်များနှင့် သစ်သီးအစုံ ဆွဲခြင်းအပြည့်
ပါလာသည်။ နှစ်း၏လက်ဆောင်များဆုံးသည်ကို မပြောပြီ
သိနေသည်။

“နှစ်း နော်မရိနာတို့အိမ်ဘက်သွားလိုက်ရှိုးမယ်”

“ထူးရယ် အဖော်လိုက်သွားလေ”

မင်းသူက နှစ်းနောက်သို့ အဖော်အဖြစ်နှင့်ထည့်ပေးလိုက်
သည်။ အမှုန်တော့ သူတို့မောင်နှုမစကားပြောချိန်ကို ဖန်တီး
ပေးလိုက်ခြင်းပင် ဖြစ်သည်။ နှစ်းတို့မောင်နှုမထွက်သွားသည်ကို

ဘေးကြည့်ကာကျို့ရစ်ခဲ့သည့် မင်းသူ၏ရင်ထဲတွင် ဖြူစင်သော
မေတ္တာ၏သဘောကို တွေးနေမိသည်။ အစ်မက မောင်လေးကို
ချစ်သောမေတ္တာ၊ အစ်ကိုက ညီမကို ချစ်သောမေတ္တာ၊ အမောက
သားသမီးကိုချစ်သောမေတ္တာနှင့် အဖောက မိသားစုအားလုံး
အပေါ်၍ထားသော မေတ္တာ စေတနာများကား မည်သည်
တိုင်းရင်းသား လူမျိုးမဆို ရင်ထဲမှာ စွဲလျက်ပါပြီးသား။
ဖျောက်ဖျောက်၍မရသော မေတ္တာများသာ ဖြစ်သည်။ နှစ်းသည်
ရာမ်၊ ကချင်၊ ဂျိန်ဖော့၊ လီဆုတိုင်းရင်းသားမျိုးနွှယ်စုစုတို့၏ စေတနာ၊
မေတ္တာများ အပြန်အလွန်ထားရှိလျက် ယုံကြည်အားထားခြင်းကို
ခံယူထားသူသာဖြစ်သည်ကြောင့် နှစ်းတို့နှစ်ယောက်အတွက်
ဆုံးမှတ်က ရှိပြီးဟု နှစ်းက ဆုံးခဲ့သည်။ မည်သို့မည်ပုံ ဆုံးမည်နည်း။
အားလုံး ပြိုမ်းချမ်းရေးရှိပြီးမှလား။ စစ်ပွဲတွေရပါ၊ အချုပ်အခြား
အာဏာတည်မြှုပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျွန်းမာရေး
စသည့် ကိစ္စရပ်များ အားလုံးပြီးစီးမှုသာ ဆုံးရပ်အဖြစ် ရင်ထဲက
သတ်မှတ်ထားခဲ့လျှင်တော့ မင်းသူ ဆက်၍မတွေးချင်တော့ပါ။
စိတ်မောလွန်းလှပြီ။ စည်းရုံးရေးကောင်းသော တိုင်းရင်းသား
ခေါင်းဆောင် နှစ်းသည် အားလုံးကိုမျက်ကွယ်ပြု၍ မင်းသူထံ
လှမ်းလာနိုင်ပါမလား။ မင်းသူတစ်ယောက်တည်း အတွေးများဖြင့်
ချာချာလည်နေပြီ။ ဆုံးရပ်မရှိသော မီးရထားသံလမ်းကြီးလို
မျဉ်းပြိုင်သွားနေခဲ့ပါက ခက်ပြီ နှစ်းရယ်ဟု တွေးနေမိသည်။

ထိုစဉ် ထူးရယ်တစ်ယောက်တည်းပြန်လာသည်။ ထမင်းစား
ခန်းထဲတွင် ငူးငူးလိုင်နေသော မင်းသူ အနီးသို့ရောက်လာသည်။
ထူးရယ်မှာ ပြောစရာစကားမရနှီး။ မင်းသူက အမြင်တစ်မျိုးဖြင့်
ခင်မင်မှုပျက်မှာကို စိုးရှိနေသည်။ အတွေးများကြားဝယ် နစ်များ
နေသည့်မင်းသူက ထူးရယ်ပြန်ရောက်နေသည်ကို သတိမထားမြှာ

“ဆရာ ကျွန်တော်ပြန်ရောက်ဖြီ”

“ငြော် အေး ဘာပြောလိုက်သလဲ၊ နော်မရှိနာကရော၊ နန်းကရောပေါ့ကွာ”

“မှာတာမရှိပါဘူး၊ တစ်ခုတော့ ဆရာ့ကို ပြောချင်ပါတယ်၊ ကျွန်တော် ဆရာနဲ့နေတာ ဘာအမှားမှုမလုပ်ပါဘူး၊ ဆရာက ကျွန်တော့ကို အမြင်မကြည့်လင်မှာ ထိုးလိုပါ”

“ဟာ ထူးရယ်၊ မင်းကို ငါကခေါ်ထားတာပါကွာ၊ ငါ့စိတ်မှာ ရှင်းပါတယ်၊ ဘာမှတွေးမနေနဲ့၊ ကိုယ့်အလုပ်သာ ကိုယ်လုပ်ပါ၊ မင်းရှိနေလိုသာပေါ့၊ တခြားတစ်ယောက်ဆိုရင် လုံထယ်တို့အဖွဲ့က ငါ့ကို သတ်သွားတာကြာပြီ၊ ခုခုံးမင်းက နန်းရဲ့မောင်လေးဆိုတော့ ငါ့အတွက် ပိုကောင်းပါတယ်ကွာ”

မင်းသူ၏သဘောထားကို ထူးရယ်သိရသည့်အခါတွင် ပို၍ လေးစားသွားသည်။

ယခင်ကတည်းက မင်းသူကိုခင်သည်။ အလွန်သဘောထား ပြည့်ဝသည်။ နောင်မွန်းသို့ပြောင်း၍ အလုပ်တာဝန်ထမ်းဆောင် ရမည်ဟု အမိန့်ရသည့်နောက ထူးရယ်ပျော်မိသည်။ သူတစ်ယောက် တည်း မဟုတ်၊ မြှုပ်ပေါ်မှ ရုံးဝင်ထမ်းအချို့လည်း ပါသည်။ သို့သော် အရေးပိုင်က မြစ်ကြီးနားမှုမဟုတ်။ မည်သူမည်ဝါဆိုသည်ကို မသိရသေး၍ တစ်ယောက်၏သဘောထား၊ တစ်ယောက် နားမလည်သည့်အခါများတွင် လွန်စွာစိတ်ပင်ပန်းမည်ကို ထိုးရှုံး သွားသည်။ ထူးရယ်က အနီးကပ်၍ နေထိုင်ရမည့်သူ ဖြစ်ပြီး ပြောင်းကြရမည့်အထဲတွင် ရာထူးအငောက်ဆုံးဖြစ်သည်။ ရုံးလုပ်ငန်းများလည်း သိပ်ကျမ်းကျင်မှုမရှိသေး။ ထူးရယ်တို့ နောင်မွန်းရောက်သည့် အချိန်မှာ အရေးပိုင်ရရောက်မိ မြစ်ကြီးနားမှု အတူပြောင်းလာသည်

အရာထမ်းက အုပ်ချုပ်မှုများကို ဆောင်ရွက်နေရသည်။ တော်သေးသည်။ ကိုယ့်လူမျှုးဖြစ်နေ၍ အစစအရာရာ ဦးဆောင်ကာ လုပ်ကိုင်နေသည့်မို့ မတတ်သည်တို့ကိုလည်း သင်ပေးသည်။ သူနာမည်က ဘုန်းရိဒန်ဟူခေါ်သည်။ ရုံးအုပ်ကြီးက ဗမာလူမျိုးပါ၊ မန္တလေးဘက်ကပြောင်းလာသည်။

နောက်တစ်ပတ်တွင် ပူတာအိုလေယာဉ်ကွင်းသို့ သွားကြိုကြသည်။ နောင်မွန်းနှင့်ပူတာအိုက ကျောက်ခင်းလမ်းကြမ်း မြေးနိုင်လမ်းကလေးရှိသည်။ မချမ်းသော၊ ပူတာအိုတို့ကို ဤလမ်းကလေးများမှ သွားလာရသည်။ သွားကြိုသည့်နေ့တွင် ဘုန်းရိဒန်က ဦးဆောင်ပြီး ရုံးအုပ်ကြီးနှင့်ထူးရယ်ပါလိုက်ရသည်။ နှင့်မှုန်များ သိပ်သည်းစွာ ကျနေ၍ အလွန်အေးသည်။ လူသွားလမ်းမှ ဖြတ်လမ်းအတိုင်း သွားကြသည်။ ခရီးတို့သော်လည်း အတက်အဆင်းများသည်။ ချောင်းများကိုဖြတ်ကျော်ရသည့်အခါ အချို့ချောင်းများက တောင်ကြားများကိုဖြတ်သန်းကာ စီးဆင်းလာသည့်မို့ ရေစီးသန်းသည်။ ကြိုးတံတားများဖြင့် ဖြတ်ကျော်ရသည့်မို့ တော်သေးသည်။ လေယာဉ်က ရာသီဥတုအခြေအနေပေါ်မှုတည်၍ ဆင်းရမည်၊ နောင်းပြန်နိုင်ချင်မှ ပြန်နိုင်မည်။ မပြန်နိုင်လျှင် မချမ်းသောမှ ဂူဘားရိပ်သာတွင် တည်းခိုရမည်ဟု ဘုန်းရိဒန်က ဆိုသည်။ ယခု လာကြိုသည့်အထဲ၌ သူက ရာထူးအကြီးဆုံး၊ သူဆုံးဖြတ်သည်ကို လိုက်နာကြရမည်။

ပူတာအိုတွင် ထူထပ်စွာကျနေသည့် နှင့်ထူးအန္တရာယ် ကြောင့် လေယာဉ်ကွင်းကိုကောင်းစွာမပြင်နိုင်။ နေ့လယ်မှုသာ လေယာဉ်ဆင်းနိုင်တော့သည်။ လေယာဉ်ပေါ်မှ နောက်ဆုံး ဆင်းလာသူဖြစ်မည်။ တိုင်းရင်းသားများကြားတွင် ထူးခြားသူမှို့ သိသာနေသည်။ ရုပ်ရည်သန်ပြန်ပြီး ဝတ်ပုံစားပံ့က မြှုံးကြီးသားမှုန်း သိသာပါသည်။

“ဟိုမှာ ဆင်းလာနေပြီ၊ လာက္ခာ ထူးရယ် သွားကြိုကြရ အောင်၊ ရုံးအုပ်ကြီးက ဒီကနေပစ္စည်းရွေးဖို့စောင့်ပဲ့”

ဘုန်ရီဒန်နှင့်ထူးရယ်တို့နှစ်ယောက် လေယာဉ်ရပ်နားထားရာသို့ အပြေးလေးသွားကြသည်။ အရင်ဆုံး ဘုန်ရီဒန်က သူကိုယ်သူ မိတ်ဆက်သည်။ နောက်မှ ထူးရယ်နှင့် မိတ်ဆက်ပေးသည်။ ရုံးအုပ်ကြီး ပစ္စည်းများရွေးပြီးနေပြီမို့ ဂျာကားလေးရပ်ထားသည့် နေရာသို့ လာခဲ့ကြသည်။ နောင်မွန်းသို့ မပြန်နိုင်သေး။ မချမ်းဘောမှ ဂူဘားမေည့်ရိပ်သာတွင် ခဏနားမည်။ တွေ့ဆုံးရန် ရှိသော ပုဂ္ဂိုလ်များနှင့် ဓည်ရိပ်သာ၌တွေ့ရန် စီစဉ်လိုက်သည်။ မချမ်းဘောသို့ ခရီးဆက်ကြရသည်။ နယ်ပိုင်ဝန်ထောက် ရုံးစိုက်မည့်မြို့ဖြူဖြစ်သည့်မို့ အစစအရာရာ စွဲစပ်သေချာစွာ စီမံခန့်ခွဲအုပ်ချုပ်နှင့်ရန်အတွက် လုပ်ကိုင်စရာများကို စနစ်ကြရညီးမည်ဖြစ်သည်။

မချမ်းဘောမြို့သည် ကျွန်ုခေါ်နှင့် မလိခမြစ်တို့ဆုံးရှုံးရှိသည်။ အရှေ့တွင် ခေါင်လန်ဖူး၊ အနောက်တွင် ပူတာအို၊ တောင်ဘက်က ဆွမ်ပရာဘွန်၊ ပြောက်ဘက်ကျကျတွင် နောင်မွန်းရှိသည်။ ယခု မချမ်းဘောက မြို့ဖြစ်သည့်မှာ မကြာသေး။ နယ်ခြားအုပ်ချုပ်ရေးဖုက်သမီးပြီး မချမ်းဘောကို နယ်ပိုင်ဝန်ထောက်ရုံးစိုက်ကာ မြို့အဖြစ် သတ်မှတ်လိုက်သည်။ မင်းသူက နောင်မွန်းမြို့နယ်ပိုင်အဖြစ်ပြောင်းကာစဖြစ်၍ အရင်ရောက်နှင့်ပြီး နယ်ပိုင်များနှင့် ဆွေးနွေးတိုင်ပင်ကြရမည်။ လုပ်ငန်းများ ညီးနှိုင်းတိုင်ပင်ကြကာ အထက်ကည့်ကြားသည့်အတိုင်း ဆောင်ရွက်ကြရန်ဖြစ်သည်။ ဤသို့ရွေးချယ်ခြင်းမှာ မချမ်းဘောမြို့တွင် မလိခမြစ်ကမ်းနှင့် မလူမှုးမကမ်း၌ အဂ်လိပ်လက်ထက်က ဆောက်သွားသော ဂူဘားမေည့်ရိပ်သာရှိနေသဖြင့် အစစအရာရာ အဆင်ပြေသည်။

ဓည့်ရိပ်သာက နှစ်ထပ်တိုက် ဓည့်ရိပ်သာ ဖြစ်သည်။ အောက်ထပ်က ထမင်းစားခန်းကျယ်ကြီးနှင့် အိပ်ခန်းများရှိသည့် အပြင် အပေါ်ထပ်တွင် ဓည့်သည်အများအတွက် ဓည့်ခန်းကျယ်ရှိသည်။ အစည်းအဝေးများ လုပ်နိုင်သည်။ အိပ်ခန်းကျယ်ကြီးသုံးခန်းလည်း ရှိနေသဖြင့် ဘုန်ရီဒန်တို့ ထူးရယ်၊ ရုံးအုပ်ကြီးတို့ အတွက် တည်းခိုရမည်ကို ပူပင်စရာမလို့။ ဤအချိန်မှုစဉ် သိကျမ်းရသည်။ မချမ်းဘောတွင် အတူနေစဉ်ကာလတစ်လျှောက်လုံးမင်းသူ၏ ကိုယ်ရေးကိစ္စမှန်သမျှ ထူးရယ်က အလိုက်တသိဆောင်ရွက်ပေးသည်။ နောင်မွန်းသို့ မပြန်ရသေးပေါ်။ မချမ်းဘောမြို့သစ်လေး၏ ဂူဘားရိပ်သာတွင် ခဏတည်းကြရသည်။ မချမ်းဘောမြို့နယ်တစ်ဝန်တွင် ထင်းရှား၊ ကြိမ်း၊ ဝါးမှုအစ သစ်ကြီးဝါးကြီးများ ပြည့်နှက်နေသည်။ မည်သည့်အရပ်သို့ ကြည့်စေကာမှ တောတောင်များ ဖုံးလွှမ်းနေသည်။ သစ်မွေး၊ ပရံခေါး၊ ခန်းတောက်မြစ်များရသည်။ မချစ်ချုပ်များပေါက်သည်။ ကျေးငှက် သာရကာများ၏အသံက တောလုံးညံလျက်။ ဟသားကြီးကြား၊ အောက်ချင်းငှက်စုံတွဲများနှင့် ဝန်လိုင်းကြားလည်းရှိသည်။ ကတိုးကောင်နှင့် သမင်များ ပေါ်များသကဲ့သို့ တစ်ခါတစ်ရုတွင် ဟသာ့ငှက်စုံတွဲတို့ကိုလည်း တွေ့ရသည်။

ညနေပိုင်း ရာသီဥတုကောင်းသည့် အချိန်တွင် မလိခမြစ်ကမ်းသုံးသွား၍ ကျောက်ဆောင် များအထက် မှ ရေခဲတောင်တန်းကို မျှော်ကြည့်နေတတ်သည့် မင်းသူ၏မျက်နှာတွင် အဆွေးရိပ်များ လွှမ်းနေသည်။ မလိခမြစ်ကမ်းသုံးသွားရုံးတဲ့ ထူးရယ်အဖော်လိုက်ရသည်။ ကြည့်စိမ်းနေသည့် မလိခရေပြင်တွင် ငါးလေးများ ကူးခတ်နေသည်ကို အတိုင်းသားမြင်နေရသည်။ ရေစီးသန်သဖြင့် ရေဆန်သို့ ကူးနေသောင်းလေး မောပါ

သွားသည်။ မကြာပါ၊ ပြန်တက်လာပြီး ရေမှုပ်ပင်စိမ်းစိမ်းလေးများ ကိုက်ပါးပြန်သည်။ ပြီး ရေစီးနှင့် မောပါသွားလိုက်နှင့် သံရာလည်နေသည်။

အပြန်လမ်း၌ တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်။ အပြန်လီး၌ တော်သေးသည်။ မိုးနှင့်များ ကျေလာသည်။ ရေခဲတောင်များကိုဖြတ်သန်း၌ တိုက်ခတ်လာသည့်လေသည် အဘယ်မှာ နွေးပေလို့မည်နည်း။ နားရွက်များဖုံးအပ်မထားလျှင် ကြာရှည်မနေနိုင်။ အေးကိုက်၍ နားလာသည်။ သစ်ပင်ချုံနှစ်ယ်တို့ကို လေတိုးသံ တန္ထိုးနှီးကြားနေရသည်။ တောင်ကြားထဲသို့ တိမ်များအလိပ်လိုက်ပြီးဆင်းလာသည်။ အရာဝတ္ထုအားလုံး မှုန်ရီပြာပြာနှင့် ဆည်းဆာ၏အလှကို ဖြည့်စွက်နေသယောင်ပင်။ လူလိုက်တဲ့ မချမ်းဘောရယ်။ ဂူဘားအညွှန်ပို့သာနှင့် လိုက်ဖက်ပါပေါ့။

မချမ်းဘောတွင် ရဝမ်၊ ဂိုဏ်ဖော့၊ လီဆူ တို့ငါးရင်းသားများအများဆုံးနေထိုင်ကြသည်။ ချစ်စရာကောင်းသော မချမ်းဘောမြို့ကလေးပါ။ မင်းသူနှင့် လည်ရင်း၊ ပတ်ရင်းဖြင့် တစ်လီးနှင့်တစ်လီးခင်မင်လာသည်။ နောက်ဆုံးတွင် မင်းသူက ထူးရယ်ကို သူနှင့်အတူနေရန် ပြောသည်။ ဘုန်ရီအန်ကလည်း ရုံးလုပ်ငန်းရှိလည်းလုပ်၍ အခြားအားလပ်သည့်အခါတွင် မင်းသူအတွက် အဖော်အဖြစ် အတူနေစေသည်။ ထို့ကြောင့် ထူးရယ်နှင့်မင်းသူတို့၏ခင်မင်မှုမှာ တစ်စတ်စ တိုးပွားလာခဲ့သည်။ နောင်မွန်းသို့ပြန်ရောက်သည့်တိုင်အတူတူနေဖြစ်သွားသည်။ ရုံးအဖွဲ့တွင် ဝန်ထမ်းသိပ်မရှိ။ ခင်လျမ်းလျမ်း၌ ရုံးအဆောက်အအုံနှင့် မင်းသူနေမည့်အိမ်ရှိသည်။ နောက်တစ်ဆက်တည်း ဆေးရုံးနှင့် ဆရာဝန်၊ ဆေးဝန်ထမ်းများကရင်အမျိုးသမီးဖြစ်သည်။ ရောက်နေသည်မှာ ခြောက်လခန်း၌ပြီး

တစ်မြို့တည်း၌ အတည်မနေရပေ။ နောင်မွန်းမြို့နယ်ရှိ ဆေးရုံးခေါ်းချို့ရာသို့ အလူညွှေကျတာဝန်ဖြင့် သွားနေရသည်မို့တစ်ပတ်လျှင် သုံးလေးရက်ခန့်သာ အိမ်၌နားနေရသည်။ ကျေန်အချိန်များတွင် နောင်မွန်းမြို့နယ်ရှိ ဆေးခန်းများနှင့် ဆေးရုံးများသို့ အလူညွှေကျသွား၍ ဆေးကုသပေးနေရသည့်အချိန်ကများသည်။

× × × × ×

သင်တန်းဖွင့်ပွဲကိစ္စပြီးသည်နှင့် နှစ်းကိုမတွေ့ရတော့ပါ။ ရှုတ်ချည်း ပျောက်ချင်းမလှ ပျောက်သွားသည်။ မင်းသူက တစ်တစ်စနှင့် နှစ်း၏ဆောင်ရွက်ချက်များကို အကူအညီပေးနေသကဲ့သို့ ဖြစ်လာသည်။ တစ်ဖက်ကကြည့်လျှင် သွားဖောက်သည်ဟု မြင်ပေ လိမ့်မည်။ နှစ်းဘက်မှုကြည့်ပါက သူ၏လူမျိုး တိုးတက်ဖွံ့ဖြိုးရေးကိစ္စသည် အမှန်တကယ်လိုအပ်သည်။ ပညာတတ်မှ အသိရှိမည်။ အသိတရားရှိမှုသာလျှင် စိတ်ထားမြင့်မြတ်၍ အမျိုး၏ဂုဏ်ကို မြင့်တင်နိုင်ပေလိမ့်မည်ဟု ခံယူထားသည်။ နိမ့်ကျလျက်ရှိသော ပညာရေးဘက် ဦးတည်၍ လျှောက်လှုမ်းရန်ကျေန်သေးသည်။ ကိုယ်ထူးကိုယ်ထောက်းများ ပေါ်ပေါက်လာစေရန် နှစ်းကြီးစားရှိုးမည်။ ကိုယ့်လူမျိုးများကလည်း တောင်ယာတဲ့များ၌သာ အနေများကြပြီး လေးငါးအိမ်တစ်စုံ၊ ဆယ်လေးငါးအိမ်တစ်စုံနှင့် စုစည်းရန်က ခက်သည်။ ရုံးသားလှသည့် မိမိ၏လူမျိုးများကို အမြင်ကျယ်စေချင်သည်။ နှစ်းစိတ်စေတနာက သူတို့အဖွဲ့ တန်ဖိုးမဖြတ်နိုင်ဟု မင်းသူ မြင်သည်။

နှစ်း၏ဆောင်ရွက်ချက်များ အောင်မြင်သင့်သလောက် အောင်မြင်ပါသည်။ သို့သော်လည်း လုံထယ်၏လုပ်ရပ်များကြောင့်

တိုင်းရင်းသားများ အကြောက်တရား လွှမ်းမိုးခံနေရသည်။ လုံထယ်က ကြော်တမ်းခက်ထန်သည်။ လက်ခဲ့ကြော်ခဲ့ရှိသည်။ နန်းနှင့် ဆန့်ကျင်ဘက်။ နယ်မြေခံတိုင်းရင်းသားများကလည်း လုံထယ်၏တပ်များဖြတ်သွားလျှင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသည်။ ဆက်ကြေးတောင်း၊ တပ်ဖွဲ့အတွက် လူအင်အားဖြည့်ခြင်း ကိုစွဲများဆောင်ရွက်ရာတွင် လုံထယ် အဖို့ မည်သူ့ကိုမှ မထောက်ညာပေါ့ တွင်းထွက်ရတနာများဖြင့် လက်နက်ခဲ့ယမ်းများ လဲလှယ်သည်။ လုံထယ်တို့၏ဒေသသည် သယံဇာတပေါ်ကြော်ဝါယာ။ လက်အောက်အုပ်ချုပ်ခံဘဝမနေလိုပေါ့။ လက်နက်ကို လက်နက်နှင့် ပြန်လည်တုံးပြန်တိုက်ခိုက်ရန်အတွက် အသင့် ပြင်ဆင်လျက်ရှိသည်။ လျှို့မြောင်ခြောက်ကြားတွင် ဘိန်းစိုက်ခင်းများ တိုးပွားစိုက်ခိုင်းစေသည်။

နိုင်ငံကြီးနှစ်နိုင်ငံနှင့် ထိစပ်နေသည့်နယ်မြေဖြစ်သော ကြောင့် တစ်ဖက်နယ်စပ်နှင့်တစ်ဖက် ကူးလူးဆက်ဆံရာ၌ လွယ်သည်။ ရေခဲတော်ကြီးများ ဖြတ်ကော်လိုက်က အလွယ်နှင့် ရောက်နိုင်သလို ထူထပ်သောသစ်တော့များနှင့် တောင်မြင့်ကြီးများ ကို ဖြတ်ကော်ရှုံးလည်း တစ်ဖက်သို့ရောက်နိုင်သည်။ သို့သော လူမှုဘဝက နိမ့်ကျကဲပဲ။ နန်း၏အမြင်နှင့် ခံယူချက်မျိုး လုံထယ်တွင် မရှိ။ သွေးခွဲကာ စည်းရုံးခံထားရသည့် ဉာဏ်ကမပေါ်။ ပြည်မသားများကို တစ်နိုင်ငံတည်းသား ညီအစ်ကိုရယ်ဟု သဘောမထား။ မည်သို့ပင် နန်းကပြောဆိုသော်လည်း မယုံကြည်၊ လစ်လျှင် လစ်သလို နန်း၏စကားကို တလွှဲတချို့ လုပ်တတ်သည်။ ယခုလည်း လုံထယ်ရှိရာသို့ နန်းသွားသည်ဟု ထူးရယ်ထင်သည်။ နန်း၏တပ်ဖွဲ့ဝင်များ တစ်ယောက်မှ မတွေ့ရတော့ပေါ့။ နန်းနှင့် ဤတစ်ကြိမ်တွေ့ရခြင်းမှာ ထူးရယ်အဖို့ အလွန်ဝမ်းမြောက်

ဝမ်းသာဖြစ်မိသည်။ ဆရာမင်းသူ သင်တန်းဖွင့်ပွဲသို့သွားစဉ်မှာ မမန်းအလွန်မြတ်နှီးတွယ်တာသည့် ရဝမ်တိုင်းရင်းသူဝဝတ်စုံ အပြည့်နှင့် ထူးရယ်နေရာအိမ်သို့ တစ်ကိုယ်တည်းရောက်လာ သည်။ အစောင့်ဆို၍ တစ်ယောက်မှုမပါ။ ယခု ထူးရယ်ကို လာတွေ့သည့် အိမ်က မမန်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော နယ်ပိုင် တစ်ယောက်၏အိမ်ဖြစ်သည်။ သူအလွန်မြတ်နှီးသော ရဝမ်တိုင်းရင်းသားဝတ်စုံပြည့်ကို မြတ်ကြီးနားကောလိပ်တွင် မောင်မယ် သစ်လွှင်ကြိုးဆိုပွဲနှင့် အဇူးလန်ကဗွဲတွေ့ တစ်ခါ ယခုတစ်ခါပါမှ သုံးကြိမ်သာ မြင်ခဲ့ဖူးသည်။ သူအမြတွေ့နေရသည့်အချိန်တိုင်း၌ သေနှုတ်တစ်လက်နှင့် တော်စီးပိန်းလည်ရှုည်စီးလောက်သာ တွေ့နေခဲ့ရသည်မို့ အမြင်ဆန်းနေသည်။ ပို၍ထူးခြားအုံ၌ မိသည်က ဆရာမင်းသူနှင့် မမန်းတို့က တစ်ယောက်နှင့် တစ်ယောက် သိကျမ်းရင်းနှီးပြီးသေား ဖြစ်နေသည်။ နှစ်ဦးစလုံး၏ အကြည့်များက အမည်မသိဝေဒနာကို ရင်မှုကူးစက်ခံစားရသည်။ မမန်းယူဆောင်လာသည့် ပစ္စည်းများ သယ်ယူပြီး အပြန်တွင် တစ်စွဲန်းတစ်စွဲကြားလိုက်ရသည့်စကားကြောင့် ထူးရယ်၏ရင်ကို လူပ်ရှုံးသွားစေခဲ့သည်။ သူတို့နှစ်ယောက်က ချစ်လျက်နှင့် ကဲကွာနေကြသူများ၊ အခြေအနေမပေးသည့် အချိန်တွင် သူစိမ်းပမာနကြရသူများပါလားဟု သိလိုက်ရသည်။ ထူးရယ်၏ရင်တွင်း၌ သပ်လျှို့ထားသည့် ဝေဒနာကို ခံစားလိုက်ရသည်။ လုံထယ်သာသိသွားပါလျှင် မမန်းနှင့် ဆရာမင်းသူတို့ဘဝ လုံခြုံမှုရရှိနိုင်ပါမလား။ မမန်းက ဆရာမင်းသူ၏ အသက်ကိုကာကွယ်ပေးနိုင်ပါတော့မလား။ အတွေ့များနှင့် အမြင်မကြည်လင်သည့်နှစ်လုံးသားများ၏ ဆိုးမွှေ့ ကောင်းမွှောကို သူတို့နှစ်ဦး ခံစားကြရတော့မည်။

မမနန်းကို နော်မရီနာ၏အိမ်ရှေ့တွင် နှုတ်ဆက်ကာပြန်ခဲ့သည်။ အိမ်ပေါ်သီ့မတက်တော့ပေါ့၊ ယခုထိ မမနန်း၏အဖွဲ့သားများတစ်ယောက်မှုမတွေ့ရသေးပေါ့၊ မမ၏အဖွဲ့မှုလူများကို အားလုံးနှီးပါး ထူးရယ်သိသည်။ ယခု ထူးခြားသည်က သင်တန်းသားအချို့နှင့် မြစ်ကြီးနားမှုလာကြသည့် ဓည့်သည်အချို့သာ တွေ့ရသည်။ အိမ်ပြန်ရောက်ချိန်၌ ဆရာမင်းသူတစ်ဦးတည်း။ စောစောက မမနန်းနှင့်ထိုင်၍ စကားပြောနေကြသော နေရာမှုမရှေ့သေး။ တစ်ယောက်တည်းငွေ့ကြီးထိုင်ကာ တစ်ခုခုကို စဉ်းစားနေသည့် ပုံပင်။ မည်ထိုပင်ဖြစ်စေ ထူးရယ်အပေါ်ထားသည့် ဆရာ မင်းသူ၏ စိတ်သဘောထားအမှန်ကိုသိရသဖြင့် အတိုင်းအဆမရှိ ဝမ်းသာကြည်နှီးမိသည်။ ယခင်ကထက် ဆရာမင်းသူကို ပို၍လေးစားချစ်ခင်မိသည်။ မည်ထိုပင်ဖြစ်ပါစေ ဆရာမင်းသူအတွက်ဆိုလျှင် အသက်ကိုပင် မမှုဘဲ ဆောင်ရွက်မည်ဟု စိတ်မှာဆုံးဖြတ်လိုက်သည်။

× × × × ×

မင်းသူတို့၏အိမ်ရှေ့တွင် တောင်လေပိန်းများပွွဲ့ပြီ။ ငြိုးငြိုးစွဲ့စွဲ့ လူပမွေးကြိုင်လျက်ရှိနေပြီ။ ဖြူးနှီးပြာ၊ ဝါ၊ ခရမ်း၊ ပန်းနှုအရောင်များနှင့် အလှကိုယ်စီရှိနေကြပြီ။ ချင်းတောင်၌ ပွဲ့သော တောင်လေပိမှု အနီးရောင်နှင့် အဖြူများသာပွဲ့သည်။ ဤရေခဲတောင်ဒေသတစ်ရိုက်၌ တောင်လေပိန်းရောင်စုံပွဲ့သည်။ အမြစ်မိုးသစ်တော့များဖြစ်သည်မို့ သစ်ပင်တိုင်းတွင် ရွှေမြို့းနှင့်အောင်ပင် အလှကိုယ်စီရှိနေကြသည်။ မင်းသူ၏ အိမ်ရှေ့မှ လျမ်းမျှော်ကြည့်လိုက်လျှင် ခါကာဘိုရာဒီတောင်ထွေတိကို မြင်ရသည်။ သစ်ခက် သစ်ရိပ်ကြားမှ နေခြည်ဖြာကျဆင်းနေသည်

မှာလည်း ပန်းချိလက်ရာမြောက်သည့် ဆရာတစ်ဦးစုတ်ချက်ပင် လားဟု ထင်မှားလောက်ပေသည်။ လှလိုက်သည့် နောင်မွန်းရယ်။

မင်းသူတွေးနေမိသည်က နှုန်းကို အားလုံးက ‘ရှိခိုဒင်းဒရှုန်း မက်ဂါကလိုက်’ ဟုဆိုကြသည်။ တောင်လေပိန်းအမျိုးအစားတွင် ရွားပါးသောပန်းဖြစ်သည်။ မြန်မာပြည်မြောက်ဖျားအစွမ်းမှာ တွေ့ရသည့် ရှိခိုဒင်းဒရှုန်းမက်ဂါကလိုက် တောင်လေပိန်းများကို များ ကိုယ်စားပြု၍ ခေါ်လေသလား၊ ပန်းနှုရောင်ဖြင့် ခေါင်းလောင်းလေးလိုလှပြီး မွေးပုံကြိုင်လိုင်သည့်ရန်းက တောတော် တစ်ခုလုံး ပျော်စေသည်။ နှုန်းကိုချိခဲ့ရသည့် တစ်လျှောက်လုံး ရင်တုန်မောလျပန်းသမျှ နှစ်းလျသည့် အလွမ်းများသည် နှုန်း၏ မွေးပုံးသတင်း ဂုဏ်အဆင်းနှင့် ကျေနပ်နှစ်သက်မိသည်သာ။ သူကိုယ်စား ထူးရယ်အနားမှုရှိနေဖြို့ပါ၊ ဖြတ်သာပါသည်။

သူပြောသွားခဲ့သည့်စကားအချို့ကို ပြန်လည်ကြားယောင်မိ သည်။ အသိပညာချို့တဲ့သည်မှာ ပညာမတတ်ကြလိုသာဖြစ်သည်။ ဒါကြောင့် ကျောင်းတွေဖွဲ့ပေးရမည်ဟုဆိုသည်။ ဥက္ကာရည် မြင့်သည့်ကလေးများကို ပုံပိုးပေးဖို့လိုအပ်သည်။ နှုန်းငယ်စဉ်က မိဘနှစ်ယောက်စလုံး သူတို့မောင်နှုမတို့ကို မျက်ကွုယ်ပြုသွားသည် အချို့မှုစုံ အခက်အခဲများကို ဒုးဝါးနှင့် ဖာသာ လဖိန်းတို့က အားပေးကူညီခဲ့ကြသည်။ မြစ်ကြီးနား ကျေမ်းစာသင်ကျောင်းမှ တစ်ဆင့် မြစ်ကြီးနားကောလိပ်၊ ထိုမှု တက္ကသိုလ်ကျောင်းသူဘဝဖြင့် အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည်။

ယခု နှုန်းရှိရာဒေသသို့ မင်းသူရောက်လာခဲ့သည်။ နီးလျက် နှင့် ဝေးနေခဲ့ဖြစ်သည့် နှုလုံးသားရေးကိစ္စမှာ မပြီးပြတ်သေး။ သည်နေ့ မျှော်လင့်မထားဘဲ နှုန်းနှင့်တွေ့လိုက်ရသည်။ ထူးရယ်နှင့်

နှစ်းတို့မောင်နှုမတော်စပ်သည်ကို ယခုမှ သိရသည်။ ထူး၍ အံ့ဩခြင်းမဖြစ်စိပါ။ ထူးရယ်ကိုလည်း မည်သည့် သံသယမှ မဖြစ်မိ။ အစိုးရကိစ္စများပေါက်ကြားနိုင်သည့် ထိပ်တန်းလျှို့ဝှက် ကိစ္စများလည်း မရှိခဲ့ပေ။ မင်းသူမရောက်လာမိ အချိန်ကာလကပင် မြတ်ကြီးနားရုံးမှာစဉ် အလုပ်ဝင်ခဲ့သူဖြစ်သဖြင့် ရန်သူ၏သူလျှို့ အလုပ်အတွက် ဝင်ရောက်ခဲ့ခြင်းတော့ မဖြစ်တန်ရာ။ မင်းသူ ရောက်လာပြီးကတည်းက လုပ်ငန်းများ ချွောက်ချော့ခဲ့ခြင်းမရှိ။ အားလုံးအောင်မြင်နေသည်။

ဒေသဆိုင်ရာလုပ်ငန်းများ၊ ကျွန်းမာရေးအသိပညာများနှင့် စပ်လျဉ်း၍ တိုးတက်လာစေရန်လုပ်ဆောင်မှုများသည် တစ်စထက် တစ်စ တိုးတက်ကောင်းမွန်လာသည်။ ဒေါက်တာနော်မရီနာက ကွွဲးဆင်း၍ အဖွဲ့လိုက်ဆောင်ရွက်သည်။ ဤသည်ကပင် မင်းသူ အတွက် ကောင်းမွန်သောလုပ်ဆောင်မှုတစ်ရပ်ပင် ဖြစ်သည်။ တရားစီရင်ရေးများမှာလည်း ဒေသဓလ္လာထုံးများမပစ်ပယ်ဘ ထုံးတမ်းအစဉ်အလာအတိုင်း ဆောင်ရွက်စေသည်။ ယခုအခါ ခရှင်များတွင် အေးချမ်းမှုအရိုဆုံးမြို့နယ်ဖြစ်နေပါပြီ။ အုပ်ချုပ်ရေး၊ ကွိုက်ရေး၊ ကောင်းမွန်သည်ဟုလည်း အမည်ရလာသည်။ အနီးရှိ ထိပ်နယ်မြေအားလုံးမှာ အေးချမ်းသာယာခြင်း သိပ်မရှိ။ မကြာခဏ လုံထယ်တို့အုပ်စု၏နှောင့်ယုံက်ဖီးမှုကို ခံနေရ သည်။ အဖွဲ့ငယ်များဖြင့် ဆက်ကြွေးကောက်ခံသည်။ ကော်ဗိုင်အေ အင်အားတောင့်တင်းခိုင်မာရေးအတွက် လူအင်အား စုဆောင်း သည်။ ဗန်းမော်-မြစ်ကြီးနားရထားလမ်းတစ်လျှောက် လူဦးရှားသည်။ စိန်လုံပန်ရှိ၊ စိန်လုံကဗ္ဗာ၊ လွယ်ကျယ်ဒေသတစ်ပို့က်နှင့် ကောက်ကွော်ချောင်းများ၏ဒေသတို့တွင် အေးချမ်းမှုမရှိ။ မြို့တွင်း မှာလည်း သူတို့အမာခံများရှိနေသည်။ တစ်နွယ်ငင် တစ်စင်ပါ

ဆိုသလို နီးစပ်သူများ၊ ဆွဲမျိုးတော်စပ်သူများ အများအားဖြင့် အင်အားစုဆောင်းခံရသည်။ တရာ်နယ်စပ် ခိုင်ဘန်ခင်တွင် အမိကတပ်ရင်းဌာနချုပ်ရှိနေသည်။ စိန်လုံ၊ လွယ်ကျယ်၊ မိုးမောက်ဒေသတစ်ခွင့်ဝင်၍လူဦးရှားကြသည်။

မင်းသူ၏နယ်မြေဒေသအတွင်း၌ ထိသိမဟုတ်။ ြမ်းချမ်းနယ်မြေဟုဆိုနိုင်သည်။ အခြားခရှင်မြို့များနှင့်နိုင်းစာလျှင် ပြောပ လောက်သည့်ကိစ္စများမရှိသလောက်ပင်။ လုံထယ် ဆိုးသည်မှာ သူ့ဒေသပိုင်နက်အတွင်း၌မဟုတ်။ စိန်လုံ၊ မိုးမောက်၊ ဖက္ကာန်၊ အမတ်ကြီးကုန်းရှိ တပ်ခဲ့များသို့ မကြာခဏဒုက္ခပေးသည်။ တစ်ခါတ်ရံမြို့သိမ်းတို့ကိုပွဲများပင် ဆင်နွဲတတ်သေးသည်။ မိုးမောက်မြို့မှာ ဗန်းမော်မြို့မှာ ဗန်းမော်မြို့မှာရှေ့ဘက် လွယ်ကျယ်ကားလမ်း၊ ပန်းမော်-မြစ်ကြီးနားကားလမ်းဆုံးတွင်ရှိသော မြို့လေးဖြစ်သည်။ မြစ်ကြီးနားနှင့်ကိုးမြိုင်ခန်းဝေးကွာသည်။ နေထိုင်သည့်လူမျိုးများမှာ ကျိုးနံပြီးသား။ ပင်ကိုယ်စိတ်က အေးဆေးသည်။ လူမျိုးရေး တက်ကြသော ကချင်မျိုးချစ်တပ်ကိုကြောက်သည်။ ရှုမ်းနှင့် ရှုမ်း-တရာ်များ အနေထိုင်များသည်။ ဒုတိယကဗ္ဗာမြို့ေးအချိန်မှာ Civil Affairs Service (Burma) ခေတ်၊ ကချင် (Levies) တပ်များ၏နိုင်စက်၊ အနိုင်ကျင့်ဒဏ်ကို ခံခဲ့ရဖူးသည်ကြောင့် အကြောက်တရားများက အနိုင်ယူလျက်ရှိနေရာ့သည်။ အများ အားဖြင့် မျိုးချမ်းအဖွဲ့များလူဦးရှားကြွောင်း အင်အားပြု၍ မလှုပ်ရှားဘ လူနည်းစုအဖွဲ့လေးများဖြင့်သာ လုပ်ကိုင်ကြသည်။

ယခုအခါ မင်းသူ၏မြို့နယ်တိုးတက်ဖွံ့ဖြိုးမှု အားကောင်း လာသည်။ ကျွန်းမာရေးမှုအစ စာသင်ကောင်းများအထိ တည်ဆောက်လာကြသည်။ ကြိမ်များ၊ ဘိန်းစို့က်သောနေရာများ တွင် ပန်းသီး၊ သစ်တော်သီး၊ ကမ္မလာသီးများ အစားထုံးစို့က်ပျိုးစ

ပြုလာသည်။ တွင်တွင်ကျယ်ကျယ်မဖြစ်သေးသော်လည်း ဒေသတွင်း ဖူးလုံသည်။

“ဆရာ ဇည်သည်ရောက်နေတယ်”

ထူးရယ် အသိပေးသောကြား ရုံးခန်းဘက် သီးတွေက်လာ ခဲ့သည်။ ရုံး၏မျက်နှာစာရွှေးတွင် M.38/JEEP ကားကလေး ရောက် နေသည် ကို တွေ့ရသည်။ ကားကို မြင် သည် နှင့် ခင်မောင်တွေးမှုန်းသိသည်။ သူနှင့်မတွေ့ဖြစ်သည့်မှာ ကြာပြီ။ တာဝန်ကိုယ်စိရှိနေကြသည်မို့ သတိရသော်လည်း တော်တော်နှင့် မဆုံးဖြစ်ကြပေ။ ဧည့်ခန်းတွင် ခင်မောင်တွေးတို့ ထိုင်နေကြသည်။ မင်းသူဝင် လာသည် ကို မြှင့်လျင် အရာရှိနှစ် ယောက်ကထရုံး အရှိအသေပြုသည်။ ဗိုလ်မှူးအဆင့်ရှိသည့် ခင်မောင်တွေးက ပြီးပြရင်း နှုတ်ဆက်သည်။

“အို ထိုင်ကြပါ၊ ဗိုလ်ကြီးတို့”

မတွေ့ကြရသည်မှာ ကြာပြီ။ သူမှာလည်း တပ်ကိစ္စ တာဝန်များရှိသကဲ့သို့ ကိုယ့်မှာလည်း မြေကိစ္စများ၏အုပ်မှု လုပ်ငန်းများ ရှုပ်ထွေးနေသည့် လူဘောင်လောကမှုအမှုများ၊ အထက်ကတစ်မျိုး၊ အောက်ခြေတွင်ဖြစ်ပျက်နေသည့်ကိစ္စများ ဖြေရှင်းနေရသည်ကတစ်ဖုံး။ ဤကြားတွင် သင်တန်းကိစ္စ၊ တောင်ယာများထဲတွင် တစ်စုစုဖြစ်နေသည့် တောင်ယာသမားများ တဲ့များဖြင့် နေထိုင်ခြင်းကို ကျေးရွားယ်ကလေးများအဖြစ် အသိအမှုတ်ပြနိုင်ရန်ကိစ္စ စသည်တို့ဖြင့် အလုပ်များရှုပ်ထွေး နေချိန် တပ်ဘက်ကလည်း သူပုန်ရွာများအဖြစ် မြင်နေသည် အတွက် ဖျက်ခိုင်းနေလေသည်။ ဗန်းမော်မြို့အရွှေးပိုင်းနှင့်မြိုင်တွေးမှု နယ်မြေများတွင် မကြာခဏတိုက်ပွဲများ ဖြစ်နေသည်။ ထို့အောင် ဘက်တွင် KIA တပ်ရင်းဌာနချုပ်က ရှိနေလေသည်။

မြို့ပြအုပ်ချုပ်ရေး ဝင်ဆုံးနိုင်ရန် လုံးပန်းနေရသဖြင့် မင်းသူမှာလည်း မအားလပ်ပေ။ ခင်မောင်တွေးလည်း ဤသို့ ဖြစ်မည်။ သူက အသက်နှင့်ရင်း၍ တိုင်းပြည်လွှတ်လပ်ရေး မဆုံးရှုံး စေရန်အတွက် နေ့ညာမရေး တော့တွေ့ဖြတ်၊ တောင်မြင့်ပေါ်က စစ်ဆေးနှင့် သူ့အလုပ်နှင့်သူ ရှုပ်နေမည်။ မကြာပါ။ စားပွဲရွှေးသို့ အငွေ့ထောင်းထောင်းထနေသည့် ကောက်ညွှေးပေါင်းနှင့် ခေါ်မှန်း ငါးကြော်၊ ကော်ဖိတစ်အိုးရောက်လာသည်။ ပြီးတော့ ရေရွှေးကြမ်းတစ်အိုးပါသည်။

“စားကြပါ။ ကိုယ်တို့လက်ဖြစ်ပါ အန္တရာယ်မဖြစ်စေရ ပါဘူး၊ ခင်မောင်တွေး မင်းက အရင်စားမှုပေါ့က္ခ”

“လာကြကွား၊ ကိုယ့်ညီတို့ စားကြပါ၊ သူက ကိုယ်နဲ့ ကျောင်းနေဖက်သူငယ်ချင်းကွာ၊ ကိုမင်းသူတဲ့ လူပါ့ကြီးလေး၊ ဒါနဲ့ စကားမစစ် နှင့်နဲ့ရော တွေ့ဖြစ်သေးလား သူငယ်ချင်း”

“ငါ မင်းကို ဘယ်လိုပြောပြောမှုလဲကွာ၊ တို့နှစ်ယောက်ရဲ့ အကြောင်းစုံကို မင်းသိပြီးသားပါ”

ခင်မောင်တွေး ပြိုမ်းဆိတ်သိတ်သွားသည်။ သူမှာ တာဝန်လည်းပါပေလိမ့်မည်။ သူဘေးတွင် ထိုင်နေသော အရာရှိနှစ်ရိုးက မင်းသူကို စူးစိုက်ကြည့်နေသည်။ မင်းသူ ပြန်ကြည့်သည့် အခါ တစ်ဖက်သို့မျက်နှာလွှဲ၍ မသိသလို၊ မကြားသလို နေကြသည်။ သူငယ်ချင်းနှစ်ယောက်တွေ့ကြသော်လည်း ယခင်က လောက် ရွှေးထွေးမှုမရှိ၊ အတားအဆီးက တာဝန်သာတည်း။

“မင်းသူရေ တိုင်ယ်ပေါင်းကြီး၊ ဟိုကောင် အရှုံးကွာ”

“မင်းကလည်း အရင်းအဖျားမရှိ ဘယ်ကောင်တုန်းဟ”

ကောက်ညွှေးပေါင်းစားနေသည့် ဗိုလ်ကြီးနှစ်ယောက်က မေ့ကြည့်သည်။ ခင်မောင်တွေးက ငါးကြော်တစ်ကောင်ကို

ကိုက်ဝါးရင်း စကားကိုမဆက်၊ ရုံးခန်းအပြင်မှ ခေါင်းလောင်းပုံလှလှလေးပွင့်နေသည့် ပန်းနှုရောင်တစ်မျိုးဖြင့် လှလွှန်းသည့် တောင်လေပိပန်းရန်းသင်းသေး မွေးပုံးလာသည်မို့ စကားကို မဆက်နိုင်အောင် ဖြစ်သွားသည်။

“မွေးလိုက်တာကွာ ဘာပန်းနံ့လေးလဲကွာ”

“**ဧည့် ရို့ဒို့ဒင်းဒရှုန်းမက်ဂါကလိုက်ဆိုတဲ့ တောင်လေပိပန်းပါ ဟိုရွှေ့ကအပင်လေ၊ သူက ပင်မြွင့်မှုပွင့်တာကွာ ရှားတယ်လေ**”

“ဘာ ဒါကန်န်းရဲ့နာမည်အရှည်လေကွာ”

ခင်မောင်ထွန်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် စကားရပ်ကာ မင်းသူကို ငေး၍ကြည့်နေမိသည်။ သူအတွေးများက အတိတိဆီပြန်ရောက်နေပုံရသည်။

“ဟွေးကောင် မင်းပြောဦးလေကွာ၊ ဘယ်သူ စကားက တစ်ပို့ဌးတစ်စုံနဲ့”

“**ဧည့် မောင်မောင်လေးပါကွာ**”

“အေးကွာ၊ ငါကျောင်းပြီးတော့ ဒီကောင်က စိတ်ပညာငွာနှုန္တလုပ်နေတယ်လို့တော့ သိရတယ်၊ ဟို မွှန်မလေးနဲ့အိမ်ထောင်ကျြီးကလေးတွေတောင်းချိန်ရလောက်ပါပြီကွာ”

“အေးကွာ ဟုတ်တယ်လေ၊ ခု အဲဒီကောင်က ပြည်ထဲရေးကို ပြောင်းပြီး ခုမဏ္ဍာလေးမှာလေ၊ ဟိုတစ်လောက တပ်ကိစ္စနဲ့သွားတော့ မဏ္ဍာလေးနှုန္တးတွေးမှာတွေ့လိုက္ခ၊ သူ့အိမ်တောင်မှ ငါရောက်ခဲ့သေးတယ်၊ မွှန်မလေးက ကျောင်းအုပ်ဖြစ်နေပြီ”

“**ဒိုး ခင်ခင်ထားက ကျောင်းအုပ်ဆရာမကြီးဖြစ်နေပြီလား၊ သိပ်ကောင်းတာပေါ့ သူက စိတ်ရင်းကောင်းတယ်ကွာ တို့သူငယ်ချင်းတွေ စနောက်ရင် စိတ်မဆို့ဘူး၊ ဒါပေမဲ့ သိပ်များရင် ငိုရောကွာ**”

“မင်းနဲ့နှစ်းအကြောင်းမေးလိုက္ခ၊ ငါကတော့ အတိုင်းအတာ တစ်စုံတစ်ခုအထိတော့ ပြောပြလိုက်တယ်ကွာ၊ သူတို့နှစ်ယောက် စလုံး ဘယ်စိတ်ကောင်းနိုင်မှုလဲကွာ”

“အေးလေ တို့နှစ်ယောက်ရဲ့ကြော်ကလည်း ဘယ်လိုဖြစ်မယ် ဆိုတာ မသိနိုင်ပါဘူးကွာ၊ ဆုံးရပ်မရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပါပဲ၊ သူက ငါကိုချုပ်တယ်ဆိုတာ ပြောပြစ်ရာမလိုအောင်ပါပဲ”

“ဒါနဲ့ မင်းတို့နှစ်ယောက် နောက်ဆုံးဘယ်အချိန်က ဆုံးဖြစ်ခဲ့တာလဲ”

“ခင်မောင်ထွန်း မင်းကတော့လုပ်ပြီ၊ သိချင်တာ ပွင့်ပွင့် လင်းလင်းမေးလည်းရသားနဲ့၊ ငေးလည်ကြောင်ပတ် အမှုစစ် သလိုတော့ မလုပ်ပါနဲ့ကွာ”

“အဲဒါကို ငါပြောချင်တာ တို့ဘက်ကတော့ရှုင်းပါတယ်၊ ဒါပေမဲ့ မင်းတို့မြို့ရှားအုပ်ချုပ်ရေးစီမံခိန်းဘက်တော့ မင်းအတွက် ပြသနာရီနေတယ်၊ မင်းအနေနဲ့သတိတော့ထားပါ၊ ငါလည်း ဒီကပြန်ရင် မန္တလေးနှုန္တးတွင်းဝင်ရမယ်၊ အဲဒါလည်း ပြောချင်လို့ တပ်ခွဲတွေ့စစ်ဆေးရင်းနဲ့ မင်းဆီကို တမင်ဝင်လာတာပါ၊ မင်းနဲ့ပတ်သက်တဲ့တာဝန် ငါမှာမရှိဘူး၊ ငါ နှစ်းနဲ့တွေ့ချင်ပါတယ်၊ ဒီနှစ်းမှာ တာဝန်ကျေနေတဲ့ကာလတစ်လျောက်လုံးလည်း တွေ့နိုင် အောင် ကြိုးစားပါတယ်၊ ဒါပေမဲ့ နှစ်းကရောင်နေတယ်ကွာ၊ သူကို ပြိုမ်းချမ်းရေးဆွေးနွေးပွဲမှာ ဖိတ်ခေါ်ချင်တယ်၊ ဘယ်လို့မှ ဆက်သွယ်လို့မရာဘူး၊ မင်းကိုအားကိုးရမလားမှတ်တယ်၊ ငါကို အမြဲပဲ သံသယမျက်လုံးနဲ့ကြည့်တယ်၊ ငါစုံစစ်းချင်မှုတော့ စားပဲ့ပေါ်ရောက်လာတဲ့ ဆက်သွယ်ရေးသတ်းစိုးစာတွေ ထိုင်ဖတ် နေတာနဲ့ သိပါတယ်ကွာ၊ တို့က သူငယ်ချင်းတွေလေ၊ ဟိုတစ်ခိုန်

ကလို တစ်ယောက်နဲ့တစ်ယောက် သံသယကင်းကင်းနဲ့ အပူပင် သောကမရှိ လွှတ်လပ်ပေါ်ပါးတဲ့ ဘဝမျိုးပြန်လိုချင်တယ်ကွာ့၊ အဲဒီအချိန်ကတော့ ငြိမ်းချမ်းရေးရတဲ့ အချိန်ပဲဖြစ်မယ် ထင်တယ် ကွာ့၊ နှစ်းကိုတွေ့ခဲ့ရင် ငါကိုယ်စား သူငယ်ချင်းက ပြောပေးပါ တို့ဆီကိုပြန်လာခဲ့ပါလို့”

တိတ်ဆိတ်ငြိမ်သက်သွားသည့်စကားဂိုင်းကို ထူးရယ် ရောက်လာသည့်နှင့် စကားစကို မင်းသာက စတင်ဖြေခဲ့လိုက်သည့် နှယ်ပင်။ အားလုံးကိုယ့်အတွေးနှင့်ကိုယ်ရှိနေကြစဉ် မင်းသူထံ အာရုံးကိုသွားကြသည်။

“ထူးရယ် ခက် အစ်ကိုဆိုလာပိုးကွာ့၊ မိတ်ဆက်ပေးချင်လိုပါ”

ထူးရယ် ခြေလှမ်းများ တုံးဆိုင်းသွားသည်။ ဆရာမင်းသူ၏ ခေါ်သံကြောင့် ဧည့်ခန်းဆောင်အတွေးထိုပြန်ဝင်လာခဲ့ရသည်။ အရာရှိသုံးဦးပြိုင်တူလှည့်၍ ထူးရယ်ကိုကြည့်ကြသည်။ ထူးရယ် ရိုက္ခိုးစွာဖြင့် သူတို့ရှိရသောသွားသည်။

“သူငယ်ချင်း သေချာကြည့်စမ်း၊ နှစ်းနဲ့မတူသူးလား”

ပိုလ်မှူးအဆင့်ရှိသူ ငင်မောင်ထွန်းက ထူးရယ်ကို စိတ်ဝင် တစားကြည့်သည်။ နောက် မင်းသူကို ပြန်ကြည့်သော အကြည့်က မယုံသက်ဗျာကြည့်မှန်း မင်းသူ သိနေသည်။

“အေးကွာ့ အတော်ကိုတူတယ်ကွာ မင်းသူ”

“အဲဒါ နှစ်းရဲ့မောင်အငယ်ဆုံးပါ၊ ဒါပေမဲ့ သူက အထိုးရ ဝန်ထမ်းလေ၊ ထူးရယ်... . အစ်ကိုရယ်၊ နှစ်းရယ်၊ ဟောဒီက ပိုလ်မှူးရယ်က တက္ကသိုလ်မှာ အတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ၊ မင်းကို သူနဲ့ မိတ်ဆက်ပေးရတဲ့အကြောင်းက နှစ်းကို အလင်းဝင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးစေချင်တယ်၊ အကိုတို့နဲ့ လက်တွဲပြီး နှင့်အတူက် အလုပ်တွေအများကြီးလုပ်ချင်တယ်ကွာ့၊ အဲဒါတွေ လုပ်ဖို့ အစ်ကိုအပြင် သူလည်းအပါအဝင်ပေါ့၊ အစ်ကိုမရှိတော့တဲ့

အခါ နောက်အစ်ကိုကို မတွေ့ရတဲ့ အချိန်မှာ နှစ်းနဲ့တွေ့ရင် သူပြောတာတွေအားလုံးကို နှစ်းကို ပြောစေချင်လိုပါ”

“ဟာ မင်းသူ၊ အဲဒီလိုတော့ မယူဆပါနဲ့ကွာ့၊ ငါခုလာတာက မင်းကိုနှုတ်ဆက်ချင်လိုပါကွာ့၊ ဒီညီလေးနဲ့နှစ်းက မောင်နှုမတွေလား၊ ဒါနဲ့နောက်တစ်ယောက်က”

“ခင်မောင်ထွန်း မင်းသိပြီးသားတွေကို ဘာလ အတည်ပြုချင်သေးလိုမေးနေတာလားကွာ့၊ မင်းတို့အကျင့်ကို ပါနေတာလားဟင်”

“ဟာ မင်းသူ ငါစိတ်မကောင်းဖြစ်ပြီ၊ မင်း ငါအပေါ်မှာ အတော် အထင်အမြင်လွှာ နေတာကိုး၊ ခုလာတာ မင်းကို နှုတ်ဆက်ဖို့ပဲ၊ တာဝန်တွေခြားထားတာပဲရှိတယ်၊ မင်းတို့အပေါ်ဘယ်လိုမှ ပြောင်းလဲမှုမရှိတာတော့ သူငယ်ချင်းသိစေချင်တယ်၊ ငါတို့တွေမှာ မင်းတို့မသိသေးတဲ့ နားလည်မှုတွေရှိနေတယ်၊ ပြောစရာမလိုဘဲနဲ့ သိနေတာ၊ နားလည်အောင် ရှင်းပြုရမယ်ဆိုရင် ဥပမာကွာ တို့နိုင်ငံရဲ့ လွှတ်လပ်ရေးကို ထိပါးလာခဲ့ရင် ဒါမှုမဟုတ်တော် တော်၊ တိုင်းတစ်ပါးက ထိပါးစောက်းလာခဲ့ရင် တိုင်းရင်းသား အဖွဲ့တွေက ကြည့်မနေဘူးကွာ့၊ ဥပမာ တရုတ်ဖြူကိစ္စကွာ့၊ အားလုံးက တစ်သွေးတည်း၊ တစ်သားတည်းပဲ၊ မယုံမရှိနဲ့ကွာ့ လက်တွေ့ဖြစ်ခဲ့တာ၊ သမိုင်းက သက်သေပြောပြီပဲ၊ အိမ်တစ်အိမ်မှာ ညီအစ်ကိုချင်း၊ မောင်နှုမအရင်း ဘယ်လောက်မတည့် ရန်ဖြစ်နေပါစေကွာ့၊ တစ်ဖက်သုစိမ်းအိမ်က ကျူးကျော်ရန်စလာခဲ့ရင် အဲဒီသူစိမ်းကိုအရင်ရှိကဲ့မှာပဲ”

ခင်မောင်ထွန်း စကားကိုရပ်ပြီး ကော်ဖို့သောက်လိုက်သည်။ မင်းသူက ရေနွေးပန်းကန်ကို သူရှေ့ချကာ ရေနွေးငွေ့လိုက်သည်။

အတူပါလာသော အရာထမ်းတို့မှာ မည်သည့်ကိစ္စကိုမှ ဝင်မပြောဘဲ နားထောင်နေကြသည်။ ရုံးအဖွဲ့သားများကလည်း

သူတို့အလုပ်နှင့်သူတို့မှု မင်းသူတို့ကို အာရုံမစိုက်အား။ ထူးရယ်တစ်ယောက်သာ ထိုင်ရမလို့၊ ထရမလိုနှင့် အတော့်ကို အနေရှကျပ်နေသည်။ ခင်မောင်ထွန်းက သိသည်။ ဤသည်ကို မင်းသူကသတိမထားမိပါ။ သူ့ရင်ထဲ၌ရှိသောစကားများကိုသာပြောနေသည်။

“ဒါက မင်းအမြင်ကိုးကွာ တချို့က အဲဒီလိုမြင်ချင်မှ မြင်မယ်၊ တို့နိုင်မှာ ထူးခြားတဲ့အတတ်ပညာ မရှိဘူး၊ စည်းလုံး ညီညွတ်မှ အားနည်းတယ်၊ ပြိုမ်းချမ်းရေး မရှိဘူး၊ ဒါကြောင့် ငါက ပြိုမ်းချမ်းစေချင်တယ်၊ တိုက်ခိုက်မနေစေချင်ဘူး၊ နှစ်းနှုံးပါနီးစပ်ဖို့ ဆိုတာလည်း ငါဆက်မတွေးချင်တော့ဘူး၊ ဆုံးရုပ်မသိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပါပဲ၊ သူက သူတိုင်းရင်းသားတွေကို ငဲ့ထက်ပိုချက်တယ်လို့ ငါထင်တယ်၊ ဟို့အဝေးက ညီညြု့ဆိုင်းနေတဲ့ တောအုပ်၊ သူနောက်က လုပတဲ့ရော့တောင်တန်းကြီး၊ အဲဒီအရပ်ထိအေးအေးချမ်းချမ်း သွားချင်တယ်၊ ဒါပေမဲ့မရဘူး၊ မြှုပ်မျိုးဘဲကိုး၊ တောင်ယာတဲ့တွေကို ရွှာလုပ်ဖို့ခက်တယ်၊ သူတို့အလုပ်ကတောင်ယာထဲမှာ၊ အဲဒါကို အတင်းစုဖို့ခက်လိမ့်မယ်၊ ဒါတွေဟာ ငါလုပ်နေရတဲ့ လူမှုအက်ခဲတွေထဲက တစ်စိတ်တစ်ပိုင်းပဲရှိနေသေးတယ်၊ မင်းတို့ဆို ပိုပြီးခက်တဲ့ ကိစ္စတွေရှိရှိနေမှာ၊ အသက်နဲ့ရင်းပြီး သွားလာနေကြရတာပဲ၊ နှစ်းတို့လည်း ဒီအတိုင်းပဲနေမှာပါ၊ ငါဘယ်သူကိုမှု အပြစ်မတင်ချင်ဘူး”

မင်းသူက ပြောလက်စာကားကို ရပ်ပြီး ထူးရယ်ကို သတိထားမိသွားသည်။

“ထိုင်လေ ထူးရယ်” ခင်မောင်ထွန်းက မင်းသူကိုကြည့်ရင်း “နေပါစေ မင်းသူ၊ တို့လူကြီးတွေရဲ့အလုပ်ကိစ္စမှာ ကလေးတွေ စိတ်အန္ောင့်အယုက်ဖြစ်နေပါမယ်၊ သူ့ဘာသာ

သွားပါစေ၊ ညီလေး မင်းလုပ်စရာရှိတာ သွားလုပ်ပါ၊ အစ်ကိုတို့ကို ဓည့်ခံနေဖို့မလိုပါဘူး”

ခင်မောင်ထွန်းက ဦးစွာတားဆီးလိုက်သည်။ ထိုင်နေသောစစ်ဘက်မှုအရာရှိနှစ်ရီးက ထူးရယ်ကို စူးစိုက်ကြည့်သည်။ နှစ်း၏မောင်အထုလုံးဆုံးဆိုသည်နှင့် စိတ်ဝင်စားပုံရသည်။

ခင်မောင်ထွန်းတွေးနေခိုသည်မှာ မင်းသူ၏ပြောင်းလဲသွားသည့်စိတ်ဓာတ်အကြောင်းဖြစ်သည်။ ကျောင်းမှာ အတူနေခဲ့စဉ်က ရိုးအေးကာ စကားနည်းပြီး သို့သိပ်သည်။ ယခုမှာသူပြောသောစကားများတဲ့တွဲင် နိုင်ငံရေးပါလာသည်။ နိုင်ငံအတွင်းရေးပါလာသည်။ နိုင်ငံအတွင်းဖြစ်ပျက်နေသည့်အချို့အသများက မြှုပ်မျိုးချမ်းသေးသည်ကို မနှစ်သက်၊ အုပ်ချုပ်မှုမသက်ရောက်နိုင်သေးသည့်အောင် အောင်လည်း အားမလိုအားမရဖြစ်နေသည်။ တိုးတက်မှုနေးကျေးနေသေးသည့်စီးပွားရေး၊ လူမှုရေးများကို အားမရ၊ သူ၏ဆန္ဒအရ အလျင်အမြန်အကောင်အထည်ဖော် တိုးတက်အောင်ဆောင်ရွက်လိုသည်။ ထိုသို့လုပ်ကိုင်ရသည့်အခါများတွဲင် လူမျိုးရေးအခက်အခဲများကြောင့် မအေးချမ်းသေးသော အောင်ရွန်းတော်စပါလာသည်။ ခင်မောင်ထွန်းက တာဝန်အတိုင်းမေးမြန်းသည်ဟုထင်သည်။ မင်းသူ အထင်လွှဲနေပုံရသည်။ စိတ်ဆိုးသွားပုံလည်း ပေါ်သည်။ ထို့ကြောင့်သာလျှင် နှစ်းကို ပြောစေလိုသောစကားများကို သူနှင့်သာပြောပေရေ့ဟု သဘောဖြင့်ထူးရယ်ကိုခေါ်ကာ မိတ်ဆက်ပေးသည်။ ထို့ကြောင့် ခင်မောင်ထွန်းက အမြန်ဖြေရှင်းလိုက်ရသည်။ သူ တာဝန်များပိနေ၍ စိတ်ပင်ပန်းနေပုံပင်။

အမှန်တော့ ခင်မောင်ထွန်းက တပ်စုတပ်ခွဲများ စစ်ဆေးရင်းမင်းသူကို သတိရှုပိုင်လာခြင်းသာဖြစ်သည်။ ထိုအတူ

မိမိနှင့်အတူ ပါလာသည့်အရာရှိများနှင့်လည်း မိတ်ဆက်ပေးရန်၊ လုပ်ငန်းဆက်စပ်မှုသဘောအရ တစ်ခုံးနှင့်တစ်ခုံး ခင်မင်ရင်းနှင့် စေရန်လည်းပါသည်။ ခင်မောင်ထွန်းက မြောက်ပိုင်းတိုင်းမှ မြန်မာပြည် အလယ်ပိုင်းသို့ ပြောင်းရွှေ့ရတော့မည်။ ဘယ်အခါန် ပြန်တွေ့ကြမည်မသိနိုင်။ ထို့ကြောင့် နှစ်းကို သတိရမိသဖြင့် ပြောခဲ့မိသည်ကို မင်းသူ အထင်လွှဲနေပုံရသည်။

“ထို့တွေလည်းကွာ အခြေအနတွေ ဘယ်လိုပြောင်းလဲ နေပါစေ၊ သူငယ်ချင်းဟာ သူငယ်ချင်းပါပဲ၊ ရန်သူမဖြစ်နိုင်ပါဘူး၊ သံယောဇ်တော့ရှိနေပါသေးတယ်ကွာ၊ နှစ်းရဲ့သတင်းကိုသိချင်ရင် မင်းဆီလာစရာမလိုပါဘူးကွာ၊ ငါရဲ့စားပွဲရှေ့ရောက်လာတဲ့ I.O အစီရင်ခံစာတွေ ထိုင်ဖတ်နေမှာပေါ့ကွာ၊ ငါအမှန်သိချင်တာက မင်းတို့နှင့်ယောက်ရဲ့အခြေအနေကိုပါ”

“ငါ မင်းကို စိတ်မဆိုပါဘူး၊ အမှန်ပြောရရင် ငါရဲ့အခြေ အနေကို ငါကိုယ်တိုင် မသိနိုင်အောင်ဖြစ်နေရတယ်ကွာ၊ မင်းရှေ့လေးမှာပဲ နှစ်းနဲ့တွေ့တယ်၊ ချစ်လျက်နဲ့ယူဥပြီးသွားနေရတဲ့ များပြု၍နှစ်ကြောင်းလို ဆုံးရပ်မရှိဘလို့၊ နီးဖို့လည်းမလွှာယ်တဲ့ ဘဝပါကွာ၊ သူရဲ့တိုင်းရင်းသားတွေဘဝ တိုးတက်မြင့်မားရေး အတွက်ပဲ သူခေါ်းထဲမှာရှိနေတာကွာ၊ ငါကို မေ့နေတယ်၊ တစ်ခါ တစ်ရုံလည်း ခကာတစ်ဖြုတ်တော့ရောက်လာတယ်ဆုံးတဲ့သတင်းပဲ ကြားရတယ်၊ ရုတ်ခြည်းပြန်ပေါ်သွားတယ်၊ ဘယ်ရောက် နေတယ်ဆုံးတာ၊ မသိနိုင်အောင်ပါပဲ၊ မင်းကို စကားအဆုံးပြောတာ မဟုတ်ပါဘူး၊ ငါတာကယ်ခံစားနေရလို့ ပြောတာပါ”

မင်းသူ၏ ဆုံးနှစ်ကြေကွဲသောမျက်နှာကိုမြင်သည်နှင့် ခင်မောင်ထွန်း စိတ်မကောင်းဖြစ်သွားရသည်။ မင်းသူက နှစ်းကို မည်မျထိချစ်သည်ကိုသိသည်။ တက္ကာသို့လ်တက်စဉ်က နှစ်း

ြိုင်းစေမည့်စကားပင် မဆို၊ နှစ်းမျက်နှာညိုးနှင့်များနှင့်ပင် မင်းသူ မနေတတ်မထိုင်တတ် ဖြစ်နေပါပြီ။ သူငယ်ချင်းများက စကြနောက်ကြလျှင်ပင် နှစ်းကို ထွက်ပေါက်ရှားပေးတတ်သည်။ သို့သော် ဤအခါန်အခါ နှစ်းကို ချစ်သည်ဆုံးသောစကားပြောမထွက်သေးပေါ်။

“မင်းက နှစ်းရဲ့အကြောင်းကိုမေးတိုင်း ငါက စစ်ရေးအခြေ အနေအရမေးတယ်လို့ပဲ မြင်နေတော့ ငါမှာ အခက်တွေ့ နေရတယ်ကွာ၊ အမှန်တော့ ငါသိချင်တာက မင်းတို့နှစ်ယောက် နောင်ကို ဘယ်လိုစခန်းသွားကြမှာလဲ၊ တစ်ယောက်က မြို့ပြ အုပ်ချုပ်ရေးတာဝန်ကြီးကြီးယူပြီး အေးချမ်းသာယာရေးတွေ လုပ်ကိုင်နေရသူ၊ တစ်ဦးက တိုင်းရင်းသားလွှတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အရေးပါဆုံးနေရာက လူပ်ရှားနေသူ၊ နောက်ပြီးတော့ မင်းတို့ နှစ်ယောက်ရဲ့သူငယ်ချင်းဖြစ်တဲ့ ငါက ပြည်သူရန်ကိုကာကွယ်ပေး နေရတဲ့ တပ်မတော်သားဆုံးတော့ မင်းတို့ရှိတဲ့နေရာကိုလာရင် တာဝန်နဲ့ လာတယ်လို့ပဲ မင်းက ထင်နေတယ်၊ အမှန်တော့ တာဝန်တော့ ပါတာပေါ့ကွာ၊ သံယောဇ်ကြောင့်ဆုံးရင် ပိုမှုန်မယ်၊ စစ်သတင်း၊ ရန်သူသတင်းထောက်လှမ်းတာက သူတာဝန်နဲ့သူ ရှိနေပြီးသားပါ၊ ငါကိုယ်တိုင်လုပ်စရာ မလိုပါဘူး၊ ဒီလိုလာတယ် ဆုံးတာ မင်းနဲ့နှစ်း အတွက်လာတာပါ၊ ဖြစ်နိုင်ရင် နှစ်းနဲ့ စကားပြောချင်တယ်၊ ဒါပေမဲ့ နှစ်းက ငါကိုအမြှေရှေ့င်တယ်ကွာ၊ ဒီနှေ့လည်း နှစ်းလာသွားတယ်ဆုံးတာ ငါသတင်းရပြီးသားပါ၊ မင်းတို့ လာတွေ့တယ်ဆုံးတာလည်း ငါသိပါတယ်ကွာ၊ နှစ်းကိုတွေ့ရင် ပြောပေးဖို့စကားကို မင်းက နှစ်းရဲ့မောင်လေးနဲ့ ငါကို ပြောစေတယ်၊ မင်းကိုယ်တိုင်က ငါစကားကို နှစ်းဆီလောက်အောင် မပိုချင်တဲ့ သဘောလားဆုံးတာကို ငါတွေးမိတယ်ကွာ၊

ငါ အခုတစ်ခေါက်ပြန်ရင် ပြောက်ပိုင်းတိုင်းကနေ အလယ်ပိုင်းတိုင်းကို ပြောင်းရွှေ့ရမယ် မင်းတို့ဆီလာတာ နောက်ဆုံး အခေါက်ပါ၊ ငါက မင်းနဲ့ နှစ်းအပေါ် ဘာဝန်မကျေတဲ့ သူငယ်ချင်း တစ်ယောက်လိုဖြစ်နေပြီ၊ ချစ်လျက်နဲ့ ဝေးနေရတဲ့ သူတွေ မဖြစ် စေချင်ဘူး၊ ပြိုးချမ်းရေးနဲ့ အေးချမ်းစွာအတူနေထိုင်ရေး ဆွေးနွေးမယ့် ငါကို အမြေရှေ့ငွေတယ် အတွေ့ကို မခံဘူး၊ ငါတို့ရဲ့ စစ်ကြောင်းတွေကိုတော့ မနောင့်ယှဉ်ဘူး၊ မင်းနဲ့ နော်မရှိနာကို သူက ကာကွယ်ပေးထားတယ်ဆိုတာ ငါ ကောင်းကောင်း သိတယ်၊ ဒါပေမဲ့ သူဘယ်အချိန်ထိ မင်းတို့ကို ကာကွယ်ပေးထားနိုင်မှာလဲ၊ အဖွဲ့တွေက သူတစ်ဖွဲ့တည်းမှ မဟုတ်တာပဲ၊ လုံထယ်ကိုပဲပြောလို့ရ မယ်၊ ကျွန်တဲ့ အဖွဲ့တွေကိုတော့ မလွယ်ဘူး၊ စီနှင့်လုံကမ္မာတို့ လွယ်ကျယ်နယ်ဘက်ကအဖွဲ့တွေနဲ့ တွေ့မယ်ဆိုရင် နှစ်း ကာကွယ် ပေးနိုင်ဖို့မလွယ်ဘူး၊ ဒီတော့ ငါဒီးရိမ်တယ်၊ ဒီနယ်မှာ ငါတာဝန် ကျနေတုန်း နှစ်းကို အလင်းထဲပြန်ရောက်အောင် ကြိုးစား စေချင်ပေမယ့် မလွယ်ဘူး၊ အစပိုင်းက ပြောခဲ့သလိုပဲ နှစ်းက ငါကို အတွေ့မခံဘူး၊ ဟော မင်းက ရောက်လာတော့ အဆင်ပြေ မလားလို့ မျှော်လင့်နေခဲ့တယ်၊ မင်းကပါ ငါကိုအထင်လွှဲနေတယ်၊ ငါစိတ်မကောင်းဘူးကွား၊ မင်းသူ သတိဝိရယနဲ့သာ နေခဲ့ပါတော့၊ နှစ်းကိုပြောဖြစ်အောင် ပြောဖို့ မင်းကိုမှာခဲ့မယ် မင်းသူ အချိန်တွေ နောက်မကျသေးပါဘူး၊ တို့သူငယ်ချင်းတစ်စု ပြန်တွေ့ချင်တယ်၊ ပြိုးချမ်းရေးထမင်းပွဲကို မန္တလေးကနေ မျှော်နေမယ်လို့ ဘူးပြောင့် ခလုတ်တွေကို ရှောင်ရှားရင်း ပြိုးချမ်းရေးလမ်းကနေ အတူ လျှောက်ကြရအောင်လို့ မင်းပြောဖြစ်အောင် ပြောလိုက်ပါကွာ”

ခင်မောင်ထွန်း စကားအဆုံးမှာ ကော်ဖီသောက်လိုက်သည်။ မင်းသူမှာ ငူးကြီးဖြစ်သွားသည်။ ခင်မောင်ထွန်းနှင့်ပတ်သက်ပြီး

အမြင်မကြည်ဖြစ်နေခဲ့သည့် မိမိကိုယ်ကိုသာ အပြစ်တင်နေမိသည်။ ခင်မောင်ထွန်းသည် မင်းသူ ကြုံဒေသသို့ မရောက်မိကပင် နှစ်းနှင့် တွေ့ရန် ကြိုးစားခဲ့ပုံရသည်။

အားလုံးကို ထမင်းစားပြီးမှ ပြန်ကြရန် မင်းသူက ပြောသောသည်း ခင်မောင်ထွန်းက လက်မခံ၊ ပြောပြောဆိုဆိုပင် နေရာမှုထလိုက်သည်။ မင်းသူ၏ပခုံးကို အသာကိုင်၍ ပွဲဖက် လိုက် သည်။ ညီအစ်ကို အရင်းတမျှ ချစ်ခင်လာခဲ့ကြသည် သူငယ်ချင်းများ ခွဲခွာကြတော့ မည်ဆိုသည့်အသိဖြင့် စိတ်မကောင်း ဖြစ်ရသည်။ မည်သည့်အချိန်မှ ပြန်ဆုံးကြရမည်မသိ။

“ငါသွားမယ် သူငယ်ချင်း၊ အမှန်တော့ မင်းကို ဒီနေရာမှာ မထားခဲ့ချင်ဘူး၊ နှစ်းရှိနေပောမယ့်လည်း မင်းအတွက် မလုံခြုံဘူး”

မင်းသူက ခင်မောင်ထွန်းတို့ကို ဂျစ်ကားလေးဆီသို့ လိုက်ပို့သည်။ ယော်မောင်းစစ်သည်လေး ကားကိုနှီးနေပြီး၊ အရာရှိ နှစ်ယောက်က ခင်မောင်ထွန်းထက် အရင် ကားပေါ်ဦးစွာ တက်နှင့် သည်။ မလှမ်းမက်မ်းမှာ လက်ပြု၍ တားနေသည် ဒေါက်တာနော်မရှိနာကို မြင်သည်နှင့် ခဏရပ်စောင့်နေလိုက် သည်။

“ဗိုလ်မှား ဒီက ကချင်ရှိးရာဓားနဲ့လွယ်အိတ်ကို လက်ဆောင် ပေးလိုက်ပါရခေါ့ အမှတ်တရပေါ့နော်၊ အိတ်ထဲမှာ စာတစ်စောင် ပါတယ်၊ တပ်ရင်းရောက်မှုဖွင့်ဖတ်ပါတဲ့”

ခင်မောင်ထွန်းက ခေါင်းညီတိပြေကာ လက်ကမ်းချုပ်ယူလိုက် သည်။ ဒေါက်တာနော်မရှိနာကို နှုတ်ဆက်လက်ပြု အားလုံးကလည်း လက်ပြုနှစ်ဆက်ကာ ကျွန်ရစ်ခဲ့ကြသည်။ မင်းသူ၏ ရင်ထဲတွင် စူးနှင့် စောင်ဒော်ရပ် ကျွန်ရစ်ခဲ့သည်။ “ခင်မောင်ထွန်းက နှင့်ကို သိပ်တွေ့ချင်တာ မင်းသူ၊ ခု သူက ကချင်ပြည်နယ်

မချမ်းဘောမှာလေ”ဟု မမနိုင် ပြောဖူးသည်။ ထိုစဉ်က သတိ မထားမိ၊ ခပ်ပေါ့ပေါ့သာ တွေ့မိသည်။ အမှန်တော့ ဤအချိန်က စပြီး ခင်မောင်ထွန်းက နှင့်အကြောင်းကြားသိပြီးဖြစ်နေ လောက်မည်။

တောင်အကျွော်တက်ကလေးသို့ ဦးတည်ကာသွားနေသည့် စစ်သုံးကားလေး မြင်ကွင်းကပျောက်ကွယ်သွားသည့်တိုင်အောင် ကြည့်နေမိသည်။ ကိုယ့်ကိုယ်ကိုယ် သတိပြုမိသည့်အချိန်၌ ဒေါက်တာနော်မရှိနာမှာ သူ၏ဆေးရုံအဝင်ဝသို့တိုင်အောင် ရောက်နေပါပြီ။ သူလည်း ပင်ပန်းနေပြီ။ သင်တန်းသူများ၏ စားဝတ်နေရေးကိုစွဲ၊ သင်တန်းခန်းမ၊ စာသင်ခန်းမနှင့် စာသင်ဆောင်များဆောက်လုပ်ရန်၊ ရပ်မိ၊ ရပ်ဖများနှင့် တိုင်ပင်ကာဆောင်ရွက်ရမည့် ကျော်မာရေးလုပ်ငန်းများ၊ အကူ အညီပေးရန် စည်းရုံးသိမ်းသွင်းခဲ့ကြရသည့်အခက်အခဲများ၊ အစည်းအဝေးတွင်ပြောပြ၍ သိခဲ့ရသည်။ နယ်မြေခံများက ကူညီ ကြသော်လည်း သူ မပါလျှင် မဖြီးနှင့်ပေါ့၊ အတော်ပင် စေတနာ ကောင်းသော ဆရာဝန်မဖြစ်သည်။

ကချင်းမားနှင့် လွယ်အိတ်လက်ဆောင်ပေးသူက နှင့် ဖြစ်သည်ကို မပြောပြလည်း မင်းသူ သိနေသည်။ တရားဝင် တွေ့ဆုံးကြဖို့မလွယ်ပေမယ့် ကျောင်းတန်းက သူငယ်ချင်းသံယောဇ် ရှိနေကြမှာမလွှဲပေ။ ဤဒေသ၌ ခင်မောင်ထွန်းတာဝန်ကျနေစဉ် တစ်ကြိုမ်တစ်ခါမှ မတွေ့ဆုံးခြင်းနှင့် တိုက်ခိုက်မှုမပြုလုပ်ခြင်း၊ မလုပ်နိုင်ရန်လည်း တားသီထားသည်။ ဤသည်ကို ခင်မောင်ထွန်းက အသိအမှတ်ပြုသည်။ သူတို့၏ဦးမှာ အပြန်အလှန် လေးစားလျက် ရှိနေသည့်အတွက် ဝမ်းသာစရာဂုဏ်ယူဖွံ့ဖြိုးရာ ဖြစ်သည်။ မင်းသူ၏နယ်မြေနှင့်သောင်ဒေသမှာ အပြန်အလှန် လေးစားလျက် ရှိနေသည့်အတွက် ဝမ်းသာစရာဂုဏ်ယူဖွံ့ဖြိုးရာ ဖြစ်သည်။

တစ်ဦးနှင့် တစ်ဦးတွေ့ကြလျှင် ပစ်ကြခတ်ကြနှင့် စိတ်မကောင်းစရာများသာဖြစ်မည်ဟု ထင်ထားသည်။ ယခုတော့ မင်းသူထင်ထားသလိုမဟုတ်။ မျက်နှာချင်းမဆိုင်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး မည်သည့်အပ်မှာရောက်နေသည်၊ ရှိနေသည် ကိုတော့ သိထားကြသည်။ နောက်ဆုံးမှာ ခင်မောင်ထွန်းပြောင်းရွှေ့သွားတော့မည်ကိုပင် နှင့် သိထားပုံရသည်။ မင်းသူ၏ရင်ထဲတွင် လစ်လပ်သည့်ဝေဒနာခံစားခဲ့ရသည်။ အမှန်တော့ ခင်မောင်ထွန်းရှိနေသည်မှာ သူအတွက်တစ်အားပင်။ သူငယ်ချင်းမရှိတော့သည့်မို့ အားငယ်စိတ်တော့ဖြစ်မိသည်။ နှင့်က ချစ်သူ တစ်ယောက်ဖြစ်လင့်ကစား အသေအချာ တွေ့ကြည့်လျှင် လုပ်ငန်း၏သဘောအရ ရန်သူသာဖြစ်ချေသည်။

ဖုန်မှုန်များတလိမ့်လိမ့်ဖြင့် အဝေးသို့ရောက်သွားသော ဂျစ်ကားလေးကို မျက်စိတစ်ဆုံးကြည့်ကာ ပျောက်ကွယ်သွားပါမှ ရုံးခန်းအတွင်း ပြန်ဝင်လာခဲ့သည်။

ထူးရယ်နှင့်ရုံးဝန်ထမ်းအချို့၊ ဓည့်ခန်းမတွင် ပစ္စည်းများ၊ ရှင်းလင်းနေသည်။ အိမ်သို့ပြန်လိုသည့်ဆန္ဒမရှိသဖြင့် ရုံးခန်းထဲ ဝင်ခဲ့သည်။ ထူးရယ်က ပစ္စည်းများပြန်၍ သိမ်းရင်း ကော်စီ တစ်အိုး၊ ရေနေးဓာတ်သူးနှင့် ပန်းကန်များ၊ မလုပ်မှုမကမ်းစားပွဲပေါ်သို့ လာတင်ထားသည်။ အတော်အလိုက်သိတတ်သည့် သူငယ်ပင်ဖြစ်သည်။ သူက ရဝမ်လူမျိုး၊ တောင်ပေါ်သားလေး၊ အေးခဲ့သောရေးတောင်ဒေသမှ မြှစ်ကြီးနားတွင် အထက်တန်း ပညာသင်ယူခဲ့သည်။ မင်းသူ နောင်မွန်းသို့ပြောင်းမလာမိကပင် ဦးစွာရောက်နှင့်နေသူဖြစ်သည်။ မင်းသူ၏စိတ်ထဲတွင် ဗမာရယ်၊ ကချင်း၊ ရှမ်း၊ လီအူ၊ ပအိုင်၊ ချင်းရာမ်၊ ဟူ၍ ခဲ့ခြားသည့်စိတ် မရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

အထက်လူကြီးပိုင်းတွင် ဖွံ့စည်းအုပ်ချုပ်ပုံအဟောင်းကို
ပြင်ဆင်ရေးဆွဲရန် လုံးပန်းနေကြပြီ။ အင်လိပ်၏ထိုးနှက်သွားသည့်
စနစ်ထဲတွင် လူမျိုးရေးသွေးခွဲသွားသည့်စနစ်သည် အဆိုးဆုံးဟု
မင်းသူ ထင်သည်။ အဟောင်းများပင် မပြောမလည်ဖြစ်နေသည်။
အခြေခံပေါ်ဒေါ်မှာပင် အတော်ကို ကသိကအောက်ဖြစ်နေသည်။
မင်းသူ တွေးကြည့်သည်။ မည်သို့ကသိကအောက်ဖြစ်နိုင်ရ
သနည်းဟု ဆိုရပါမှ အခြေခံပေါ်ဒေါ်တစ်နေရာ၌ ဆိုထားသည်။
ကိုယ်စားလှယ်အများဆုံးရသည့် အဖွဲ့၏ခေါင်းဆောင်သည်
ဝန်ကြီးချုပ်အဖြစ် အစိုးရဖွဲ့၊ သမ္မတကို သူကခန်း၊ သမ္မတဆီသွား
ကျမ်းကျိန်၊ ဤဝန်ကြီးချုပ်လုပ်သည့်သူက ဝန်ကြီးအဖွဲ့ထဲမှ
သူကြိုက်သည့်သူများကို စာရင်းထည့် ဤကဲ့သို့ဆိုထားသည်။

ပြည်နယ်များနှင့်ပတ်သက်သည့် အပိုင်းတွင် ဖွံ့ဖွဲ့ဆိုထားပြန်
သည်က ပြည်နယ်ကောင်စီများကို ပြည်နယ်မှုရွေးရန်နှင့်
ရွေးကောက်ပြီးသူက ဥက္ကဋ္ဌဖြစ်ရမည်။ ပြည်နယ်ကောင်စီဥက္ကဋ္ဌကို
ပြည်နယ်မှုရွေး၊ ဝန်ကြီးချုပ်လုပ်သူသည် ပြည်နယ်မှုဖြစ်ခဲ့ပါက
ပြည်နယ်ကိုယ်စားလှယ်တစ်ယောက် ပါဝင်ရမည်။ ဤတစ်ယောက်
သည် ပြည်နယ်ကောင်စီနှင့်တိုင်ပင်၍ ရွှေချယ်ထည့်ရမည်ဖြစ်သည်။
ခက်တော့အခက်သား၊ တစ်နေရာတွင် ချုပ်ကိုင်ထားသည်။
အချင်းချင်း အဆင်သင့်နေစဉ်တော့ဖြစ်သည်။ ဝါဒတူနေစဉ်တော့
ဖြစ်ပါသည်။ အလုပ်လုပ်၍ရသည်။ အချင်းချင်း အဆင်မသင့်၍
အယူဆချင်းကွဲလွှဲသွားပါက အလုပ်လုပ်၍ မရနိုင်တော့ပါ။
လှစိတ်ဆီသည်က အခက်သားလား။

ဤကိုစွဲများသည် တော်လှန်ရေးကောင်စီလက်ထက်
ဖွံ့စည်းအုပ်ချုပ်ပုံ အခြေခံပေါ်ဒေါ်သစ်ရေးဆွဲရန် နိုင်းပြင်းနေသည့်
အချိန်ကာလအထိ အနောင့်အယုက်တစ်ရပ်အဖြစ် အရိပ်ကဲ့သို့

ထက်ကြပ်မကွာလိုက်ပါနေခဲ့သည်။ ကောင်စီ၏အာကာနှင့်
ဝန်ကြီးချုပ်အာကာ ထိုပိတုက်တွေ့ဆုံးနေလေပြီ။ ထိုအတူပင်
ပြည်နယ်၏ ဘတ်ဂျက်ငွေကြေးကိစ္စ၊ ဘဏ္ဍာရေးလုပ်ငန်းများမှ
အစ ကိုယ့်ပြည်နယ်ကိုယ် ဆွဲတင်လာသည်။ ပါလီမန်သို့
ရောက်သည့်အခါ ပါလီမန် ဘတ်ဂျက်ငွေကြေးကိစ္စကို ရပ်တည်၍
မပြောနိုင်ချေ။ ဤကိစ္စများသည် နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်ကိစ္စနှင့်
ပြည်နယ်အချင်းချင်း စကားများကြောသည်။ တော်လှန်ရေး
ကောင်စီတက်နေပြီမို့ ဖွံ့စည်းအုပ်ချုပ်ပုံ အခြေခံပေါ်ဒေါ်သစ်
ရေးဆွဲဖို့ စိုင်းပြင်းနေချေပြီ။

သို့သော် မင်းသူမှာ ကချင်ပြည်နယ်တွင် တာဝန်ကျနေသူသာ
ဖြစ်သည်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် စေတနာထက်သန်သူ
ပမာတစ်ယောက်သာဖြစ်သည်။ သူတာဝန်ထမ်းဆောင်သည့်
ကချင်ပြည်နယ်မြောက်ဘက်အစွမ်းရှိ နောင်မွန်းဖြို့သစ်ကလေး
သည် လူမျိုးရေးစိတ်ဓာတ် အလွန်ပြင်းထန်သောဒေသဖြစ်သည်။
သူချို့သောသူငယ်ချင်းက မင်းသူကိုထားရစ်၍ တာဝန်နှင့်
ပြောင်းရွှေ့ကာ ပြည်မသို့ပြန်သွားချေပြီ။ ချုစ်သူ နှစ်းသည်လည်း
ရရှိလွှတ်မြောက်ရေးအဖွဲ့အစည်းမှ အရေးပါသူတစ်ဦးသာ
ဖြစ်နေသည်။ အခြားဒေသများတွင် ဆူပူနှောင့်ယှက်မှုများ ရှိနေတတ်
သော်လည်း မင်းသူ၏နယ်မြောက်သည်က အေးချိုးလှပေသည်။
အရေးပိုင်အချင်းချင်းပင် စကားနာထိုး၍ ကလိလာတတ်သည်။

အကြောင်းအကျိုးတိုက်ဆိုင်ကြ၍ သူငယ်ချင်းများဖြစ်နေကြ
သော်လည်း ကံအကြောင်းမလျှော့ ဘဝပေးအခြေအနေများက
မတူညီခဲ့ကြ။ သူတို့ဘဝများ၏ဆုံးရပ်သည် ကချင်ပြည်နယ်
မြောက်ယူးအစွမ်း ရော့တောင်များစိုင်းရုံလျက် မြှင့်မှုများသော
တောင်ချွမ်းကြီးများအနီးမြှို့ဖြစ်သည်။ တစ်ယောက်က စိုင်းပြည်၏
ရန်စွဲယ်၊ ရန်ငြောင့်ကာကွယ်နေရသည့် တပ်မတော်သား စစ်ဦးစီး

ဒုတိယတန်းဖြစ်နေခဲ့ပြီး အခြားနှစ်ယောက်မှာ ချုစ်သူနှစ်ဦး
ဖြစ်လျက်နှင့် လုပ်ကိုင်နေကြသည့် အလုပ်များမှာ ဆန့်ကျင်ဘက်
ဖြစ်သည်။

ကျောင်းတက်ခဲ့စဉ်က ဆရာဝန်အတတ်ပညာ၊ ယခု
သူလုပ်နေရသည်က ဆေးထိုးအပ်နှင့်နားကြပ်မဟုတ်။ သွေးဖိအား
တိုင်းသည့်ပစ္စည်းကိရိယာပြုဒါးတိုင်ဝေးလို့ ပေါက်ကဲလွင့်စင်မှု
အားများသည့် ဂျာမန်နှင့်ကလုပ်သော ‘လူဂါ’ပစ္စတို့သေနတ်
လက်ကမချရသော တိုင်းရင်းသားလွတ်မြောက်ရေးတပ်ဖွဲ့မှ
အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်နေသည်။ မိမိ၏ဘဝကို
မပိုင်၊ တိုင်းရင်းသားမျိုးနှင့်ရုံးကိုယ်စား တိုးတက်မှုများ
လုပ်ဆောင်နှင့်ရန် အနောက်နှင့်များအထိ သွားရောက်ကာ ပညာများ
ကြိုးစားဆည်းပူးလာခဲ့သူဖြစ်သည်။ သူကို အားလုံးချုစ်သည်။
သူချုစ်သူကိုတော့ ဦးစားမပေးနိုင်။ ချုစ်သူ၏အသက်ကိုပင်
အပြည့်အဝ စောင့်ရောက်နှင့်စွမ်းမရှိခဲ့ပါ။ မောင်ဖြစ်သူ၏
ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ်ကိုသိထားသည်။ သူက
ပညာများသူ မျက်ကန်းနှင့်ရေးသမား။ လက်နက်ဖြင့် ခြိမ်းခြောက်၍
လူအများကို အနိုင်ယူလို့သော စိတ်ကိုထိန်းဖို့ မကြာခကာ
ချော့တစ်လှည့်၊ ခြောက်တစ်ခါဖြင့် စည်းရုံးသိမ်းသွင်းရသည်။

ပင်ပန်းလုပြီ။ အခြားသောတပ်ဖွဲ့များမှာလည်း
ကြုံစိတ်ဓာတ်များရှိနေသည်။ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိကြ
သည်။ စွမ်းဆောင်နိုင်ပါမည်လျားဟူသော သံသယများ တစ်ခါ
တစ်ရုံ ဝင်လာမိသည်။ မိမိဖြစ်လိုသည်က တစ်မျိုး၊ မျှော်မှန်း
မထားသည့် ကိစ္စများက ကြားဝင်လာတတ်သည်။ လွယ်ဂျယ်
အဖွဲ့၏ နှောင့်ယှက်တတ်သည့်ဟူ၍က စိတ်ပျက်ဖွံ့ဖြိုးကောင်းသည်။
ဆွေးနွေးပွဲများတွင် မကြာခကာ ပဋိပက္ခများရှိသည်။ အထူးသာဖြင့်
ရိက္ခာ စုဆောင်းရေးနှင့် တပ်ဖွဲ့ဝင်စုဆောင်းသည့်အခါတွင် နှစ်ဦး

သဘောတားကဲလွှာသည်က များသည်။ နှစ်ဦးက အကြောက်တရား
နှင့် မစည်းရှုံးစေချင်ပေါ့၊ မျိုးချစ်စိတ်ဓာတ်နှင့် တပ်ဖွဲ့၏ ရှုံးကို
ကို စောင့်သိစေချင်သည်။ ထိုကြောင့် နှစ်ဦးကို ဖော်လာကြသည်။
သို့သော် နှစ်ဦးက လမ်းမှန်ကို ဖြောင့်ဖြောင့်လျှောက်သည်။

“နှင့်အတွက် ကျည်ဆန်တစ်တောင့်နဲ့ ငါအတွက် ကျည်ဆန်
တစ်တောင့် အမြဲဆောင်ထားတယ်”

ဟု လုံထယ်ကို နှစ်ဦးပြောဖူးသည်။ ယခုလည်း ပြိုမ်းချမ်းရေး
ဆွေးနွေးရန် တစ်ဖက်အစိုးရက ခေါ်နေပြီ။ အပိုအခတ်ရပ်ပြီး
မကျေလည်သည့်ကိစ္စများကို စားပွဲပေါ်မှာရှင်းကြဖို့ စိတ်ခေါ်
သည်။ ပြိုမ်းချမ်းရေးရောင်ခြည်သန်းပြီဟု နှစ်ဦးထင်သည်။
ဤကိစ္စကို အချိန်ကြောသည်အထိ ဆွေးနွေးကြသည်။ သဘောတား
ကဲလွှာခြင်းများလည်း ရှိနေသည်။

ယခုလည်း နှစ်ဦးက တပ်တွေဖောက်ပြီး ကျန်းမာရေး
သင်တန်းသို့တက်ရောက်ခဲ့သည်။ နှစ်ဦးကိုယ်တိုင်ရုပ်ဖျက်ပြီး
သင်တန်း ဆရာမများနှင့်ရောထိုင်သည်။ ကိုမင်းသူက အနည်းငယ်
နောက်ကျမှ ရောက်လာသည်။ နှစ်ဦးထိုင်နေသည့်ဘက်သို့
တစ်ချက်ကြည့်ပြီး မျက်နှာလွှဲ၍နေသည်။ နှစ်ဦးကို မှတ်မိုးမပရှု
သင်တန်းအတွက် မြစ်ကြီးနားမှလာရောက်သည့် ဆရာမများဟု
ထင်နေပုံရသည်။ ဒေါက်တာနော်မရှိနာပြောသောစကားများကို
အာရုံစိုက်နားထောင်နေသည်။ သို့သော် သူမျက်လုံးများက
အဝေးသို့မျှော်ကြည့်နေသည့်ပုံက ညာမရ။ နှစ်ဦးသိနေသည်။
သူမျှော်နေသည်က နှစ်ဦးသာဖြစ်ပေလိမ့်မည်။

တောင်ပေါ်ရွာလေးများမှ သင်တန်းသူကလေးများ
လာ၍တက်ကြသည်။ နှစ်ဦးတို့တပ်ဖွဲ့ဝင်များလည်း ပါသည်။
နတ်ဆရာမများ၊ ရေးရုံးစွဲရှိသူများက မကြိုက်ကြပေ။ ကျန်းမာရေး

အတွက် ပညာပေးဗဟိုသုတစာများ ဖြန့်ချိပေးဖို့လိုအပ် နေသေးသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလှုင် လုပ်ဆောင်ရမည့် တာဝန်များမှာ ခေါင်းထဲသို့ဝင်လာသည်။ စာသင်ကျောင်းများ လိုအပ်သည်။ သို့သော်လည်း ပြည်မမှာပင် မလုပ်လောက်သေးပေါ့။ သူတို့တက် သာစေရမည်ဟု စိတ်မှာတွေးနေမိသည့် စိတ်ကူးများ အကောင်အထည်ဖော်ဖို့ ခက်ခဲနေသည်။

သည်ကြားထဲ ချစ်လျက်နှင့် ဝေးကြေးဘဝကို နီးစပ်နိုင်ဖို့ နှင့် အနီးဆုံးအရပ်သို့ပင် လိုက်လာခဲ့ရသည့် ချစ်သူကိုမှ သွားတွေ့ချိန်မရ။ သူ၏အသက်ကို ရန်မရှာနိုင်ရန်လည်း စီစဉ် ရသေးသည်။ သူ၏ယင်းဆရာဝန်နှင့်တော့ မကြာမကြာ တွေ့ရ သည်။ သည်ကြားထဲမှာ ကိုခင်မောင်ထွန်းကိုမတွေ့အောင် ရှောင်ရသည်။ သူတို့နှင့်ရင်ဆိုင်၍မတွေ့လိုပါ။ နှင့်စိတ်ကူးထဲတွင် အေးချမ်းသော ပြည်နယ်အဖြော်ထူထောင်လိုသည်။ နောင်မှုနှင့်၏ မြောက်ဘက်အစွမ်း ပန်နှင့်ဒေဝါယာတွင် အဆောက်အအွှုံများ အခြင်အမှာတည်ဆောက်ကာ ပြည်မမှုဇည်သည်များ၊ ပြည်ပ နိုင်ငံများမှ ဓည့်သည်များကိုအကြောင်းပြုပြီး စီးပွားရေးရာကိစ္စများ ဆောင်ရွက်နိုင်အောင်ကြိုးစားရမည်။ ဆောင်ရွက်နိုင်သည် လုပ်ငန်းကိစ္စများ နှင့်ခေါင်းထဲ၌ ရှိနေသည်။

ပန်နှင့်ဒေဝါယာတွင် ရွှေကြီးဖြစ်သည်။ သို့သော လွှန်ခဲ့သော ငါးနှစ်၊ အစောပိုင်းကာလမှ အစိုးရအာဏာပိုင်အဖွဲ့က ဖြို့ဟု သတ်မှတ်ခဲ့သည်။ အိမ်ခြေသိပ်မများသေး။ နှင့်တို့ သွားလာ ဝင်ထွက်၍ ကောင်းဆဲ သူတို့က သတ်မှတ်သော်လည်း နှင့်တို့ အတိ ရွှေဟူ၍သာ အသိစိတ်တွင် ရှိနေဆဲ။

ပန်နှင့်ဒေဝါယာတွင် နမ့်တမိုင်မြစ်၏တောင်ဘက်၊ တောတောင် ထူထပ်သောနေရာ၊ ဤဒေသထဲတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံး

တောင် အထန်ဘွဲ့များသည်။ မြန်မာတို့က ခါကာဘို့ရာအီဟု ခေါ်သည်။ ပန်နှင့်ဒေဝါယာကြီးအနီးမှ နမ့်တမိုင်မြစ်၏ရေစီးသံကို အဝေးမှုပင်ကြားနိုင်သည်။ ပန်နှင့်ဒေဝါယာကြီးအခါတိုင်း နှင့်နှင့်ကာ ကမ်းနဖူးတွင်ထိုင်ကာ မူကြမ်းဥပဒေကို စိတ်မှာ အမြဲရေးဆွဲနေမိသည်။ နိုင်ငံခြားသားများ ခါကာဘို့ရာအီ တောင်တက်ရန် စိတ်ဝင်တစား လာရောက်လည်ပတ်နိုင်ရေး အတွက် ခေတ်မိတည်းခိုကာ နားနေနိုင်သောအဆောင်များ ဆောက်လုပ်မည်။ ပြည်နယ်အတွက် လိုအပ်သောစာသင်ကျောင်း များ၊ လူမှုဖူးလုပ်ရေးခန်း၊ ရေးရုံမှား တိုင်းရင်းသားများအတွက် လိုအပ်သည့် ကိစ္စမှုန်သမျှဆောင်ရွက်ရန် ကြိုတင်စီစဉ်ထားမှ တော်မည်။

စီးပွားရေးနှင့် လူမှုရေးပြောင်းလဲတိုးတက်မှုများက ရေမြှေ သဘာဝအပေါ်မှုတည်သဖြင့် တိုင်းရင်းသားတို့နားလည်သော ပေါက်စေရန် ရှင်းလင်းပြသဖို့လိုအပ်ပေမည်။ အနောက်နိုင်ငံများမှ သင်ယူတတ်မြောက်ခဲ့သည့် ပညာပုဂ္ဂသုတေသနများကြောင့် လူကို တန်ဖိုးထားတတ်လာသည်။ လူဖြစ်လာသည့်နှင့် ရရှိနေရမည့် မွေးရာပါ လူအခွင့်အရေးကို ကိုယ့်လူမျိုးတိုင်းရင်းသားများ သိစေချင်သည်။ သယံ့အတပစ္စည်းပေါ်ကြွယ်ဝပြီး ရေမြှေ တောတောင်များနှင့် အလွန်သာယာသော နှင့်တို့ပြည်နယ်ကို နှင့် ချုစ်သည်။

ဘောနှင့်ခဲ့ကျောက်စိမ်း၊ ရွှေထွက်သောအေသွင် အတတ် ပညာရှင်သာ လိုသည်။ ဤတောင်တန်းကြီးတွေ တိုကောင်စား၍ ကုန်သည့်တိုင်အောင်ပင် ငါတို့လူမျိုးမှာမြဲနိုင်ပါဟု နှင့် ခုယူထားသည်။ ရိုးရိုးသားသားတောင်ယာခုတ်ပြီး ရွှေပြောင်းတောင်ယာ သာ လုပ်ကိုင်နေတတ်သည့် သူလူမျိုး၏စရိတ်ကို နှင့်ကာ အားမရ ပြုပြင်ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ခင်မောင်ထွန်းက နှစ်းကို အလင်းဝင် စေချင်သည်။ ဤအေသာ သူတာဝန် ယူဆောင်ရွက်နေစဉ်အတွင်း နှစ်းကို တွေ့နှင့်ရန် အတန်တိုးစားသည်။ နှစ်းက အတွေ့မခံ၊ ရွှေ့သွင်သည်။ ယခုလည်း ကျော်းမာရေးသင်တန်းဖွင့်ပွဲတွင် ခင်မောင်ထွန်းနှင့် ထိပ်တိုက်တွေ့ဆုံးပါက ရွှေ့ရှေးဖို့ ပြင်ဆင်ထားသည်။ ရထားသည့်သတင်းအရ ခင်မောင်ထွန်း ပြောင်းရ တော့မည်။ ဤအခေါက်သည် သူအဖို့နောက်ဆုံးအခေါက်သာ ဖြစ်သည်။ သူငယ်ချင်းတစ်ယောက်အနေဖြင့်တော့ တွေ့လိုသည်။ သို့သော်လည်း အသွင်မတူသူနှစ်ယောက် မတွေ့ကြခြင်းက အကောင်းဆုံးဟု နှစ်းထင်သည်။ သို့သော် လက်ဆောင်တစ်ခုတော့ ပေးလိုက်ချင်သည်။

ယခုအချိန်လောက်ဆို နောက်မရှိနာက နှစ်း၏လက်ဆောင်နှင့် စာတစ်စောင်ကို ခင်မောင်ထွန်းသို့ပေးပြီးနောက်ပြီ။ တန်ဖိုးမှာ ပြောပလောက်သည်မဟုတ်ပါ။ ကချင်ရှိးရာလွယ်အိတ်နှင့် ငွေရှိးအနားကွပ် ကချင်ရှိးရာဓားတစ်လက်ဖြစ်သည်။ စာကို တပ်ရင်းရောက်မှ ဖတ်ကြည့်စေလိုကြောင်း နောက်မရှိနာကို အသေအချာ မှာလိုက်သည်။

ပန်နှစ်းဒင်ဆိုသည့် ရွာကြီးသို့ နှစ်း ရောက်နေပြီ။ ကိုမင်းသူက နှစ်းနှင့် ရော့တောင်များသိသို့ လိုက်လိုသည်ဟု တွေ့သည့်အခါတိုင်းပြောသည်။ မဖြစ်နိုင်ပါ။ နှစ်ယောက်စလုံး အတွက် အန္တရာယ်ရှိသည်။ ကိုမင်းသူနှင့်တွေ့ပြီးပြန်ရသည့်အခါတိုင်း နှစ်း အလွန်စိတ်မကောင်းဖြစ်ရသည်။ အားလုံးကို မေ့ထားချင်သည်။ ရော့တောင်များမှ ဖြတ်သန်းလာသည့် အေးမြေ လေပြည်သည် နှစ်း၏ရင်ကို မည်သို့မှ မအေးမြိုင်ပေါ်။

မြာက်ဘက်အစွန်းတောင်တန်းသားတို့၏ ရှိုးသားပြီး အေးအေး ချမ်းချမ်းနေလိုသည့်ဘဝများကို မြင်ယောင်မိသည်။ မဖွံ့ဖြိုးသေးရှုံးသာမက ရှေးရှိုးအယူအဆများ လွှမ်းမိုးဆဲ။ နယ်ချွဲတို့၏ သားသည့်အရိပ်မည်းများ စွန်းထင်းလျက်ရှိနေသေးသည်။ သည်ကြားထဲတွင် အစွန်းရောက်လူမျိုးရေးဝါဒ လက်ကိုင်သမားများ၏ စည်းရှုံးခြင်းနောက် ကောက်ကာင်ကာ ပါသွားသူများလည်း ရှိုးနေသေးသည်။ နှစ်းအဖို့ လုပ်ကိုင်ရသည့်မှာ အတော်ခက်ခဲသည်။ ကျော်းမာရေးအတွက် လိုအပ်သည့်သင်တန်းတက်ကြရန် အတော်စည်းရုံးယူရသည်။ တောင်ယာအလုပ်၊ အမဲလိုက်၊ ပျော်ဖွင့် သတ္တရာန်ခြင်းတွင်သာ စိတ်ဝင်စားကြသည်။ အိမ်ခြေလည်းသိပ်မရှိ၊ တောင်ကမ်းပါးယံနှင့် ပြေပြန်များတွင် ဂျုနှင့်ပျော်စုံစိုက်ပျိုးကြသည်။ နတ်ဆရာကိုသာ အားကိုးကြသည်။ နားလည်သဘောပေါက်စေရန် အတော်ပင်စည်းရုံးယူရသည်။

စာသင်နိုင်ရန် အတော်ပင်လုပ်ယူရည်းမည်သာဖြစ်သည်။ သို့သော် ခရစ်ယာန်သာသနာပြု ကျမ်းစာသင်ဆရာများက တော့တောင်အနှစ်ရောက်နေကြပြီ။ အပင်ပန်းခံနိုင်ကြသည်။ ခရစ်တော်၏ မေတ္တာကို မျှတော်ကြသည်။ ထာဝရအဖွားရားသခင်၏ နာမတော်၌ ကောင်းချိုးပေးသည့် သာသနာတော်ပြန်ပွားစေလေသည်။ စာသင်ပေးသည်။ မြန်မာစာတော့မဟုတ်၊ အင်လို အကွရာနှင့် အသံတွက်စေသည်။ သို့သော် နှစ်းကျော်ပိသည်။ နှစ်းပင်လျှင် ဤဘဝကို ဖြတ်ကျော်ခဲ့ရသည်။ ဖာသာ၏ ကျော်များကို မမေ့နိုင်။ ယခုကိုယ်လူမျိုးရေးအတွက် တိုးတက်စေချင်သည့် စေတနာမှုနှင့် လုပ်နေသည်။ လူအမျိုးမျိုး၊ စိတ်အတွေ့ထွေရှိကြသည်မို့ ကိုယ့်အချင်းချင်း မကျော်ပိသည်များလည်း ရှိုးပေလို့မည်။

လူမျိုးရေးဝါဒပြင်းထန်သည့်အတွက် သတ်ဖြတ်မှုများ ရှိသည်။ သူနှင့် ကိုယ့်နယ်ရှိသည်။ ဤသို့သောကိစ္စများကို နှစ်းမနှစ်သက်။ ပြည်နယ်တိုးစေချင်သည်။ မိမိအောက် တိုးတက် ပြောင်းလဲစေလိုသောဆန္ဒနှင့်ရောက်လာသူမည်သူကိုမှ ထိခိုက် နှစ်နာစေရန် မလိုလားချေး။ ပန်နန်းဒင်တွင် ခရီးကမဆုံးသေး။ မြန်မာပြည်၏မြောက်ဘက်အစွန်းဆုံးရွာဖြစ်သည့် တဟောင်းဒမ်း ရွာအထိ ခရီးထွက်ရမည်ဖြစ်သည်။ ရေခဲအဖြုံးလွမ်းနေသော တောင်များပိုင်းရုံသား၍ ခိုက်ခိုက်တုန်အောင် ချမ်းသည်။ မီးဖို့အနီး၌ မီးဖို့အနီး၌သာနေရသည်။ သို့သော် အေသံ ရွာသားတိုင်းရင်းသားများက နှစ်းတို့ကိုချစ်သည်။ ရောက်လာလျှင် လိုအပ်ချက်များမရှိစေရန် ရရှိခိုက်သည်။

တိုက်ခိုက်ရေးနှင့် လက်နက်ကြီးကိုင်တွယ်ခြင်းသင်တန်း၏ နောက်ဆုံးနေ့ သင်တန်းဆင်းပွဲအမီ အရောက်သွားရမည် ဖြစ်သည်။ တောင်ယာအလုပ်တစ်ဖက်နှင့် အခြားအလုပ်များ ရပ်နား၍ သင်တန်းကို အားတက်သရောတက်ကြသည်ကိုပင် နှစ်းချိုးကျူးမိသည်။ လစာမရှိ၊ ကိုယ့်ယာကိုယ်စိုက်လူမျိုးမှာ သူတို့ကို ဆင့်ခေါ်လိုက်လျှင် ရောက်ရာအပ်က ပြန်လာသည်။ ဤနေရာ အေသံတွင် အချို့ခေါင်းဆောင်တပ်မှုများရောက်လာကြမည်။ နှစ်းက ခေါင်းဆောင်တစ်ယောက်အဖြစ်ဖြင့် တက်ရောက်ခြင်း ဖြစ်သည်။ ကိုယ်မှုမှာ မည်သူ့မှာခေါ်၍မဖြစ်၊ မတူညီသောအခြေ အနေများက အလွန်ကွာဝေးသည်။ သူတို့က စည်းကမ်းသောင် အတွင်းမှာနေထိုင်လုပ်ကိုင်နေရသည့် အမှုထမ်း၊ အရာထမ်းများ သာ ဖြစ်သည်။

နှစ်း လွယ်ကျယ်အဖွဲ့ထံမှ ဝေဖန်သံအချို့ကို ကြားနေရ သည်။ ဥရောပဆန်သည်ဟု ဆိုသူကဆို၊ ပြည်မကိုလွမ်းနေသူ

ဟူလည်း ဆိုသူက ဆိုကြသည်။ နှစ်း ဝရှုမစိုက်။ လုပ်စရာများ လစ်လပ်မှုမရှိအောင် သတိပြုင့်လုပ်ကိုင်သည်။ တိုင်းရင်းသားများ လွတ်မြောက်ရေးမှုဝါဒများကြား၌ နှစ်းဘဝကို မြှုပ်နှံထားသည်။ နှစ်းကိုယ်တိုင် နယ်မြေအနဲ့ရောက်အောင်သွားပြီး တိုးတက်မှုကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာသည်။ လို အပ်သော ကိစ္စများကြီးကယ်မဟု ဖြစ်မြောက်အောင် ကူညီလုပ်စေသည်။ ထိုကြောင့် နှစ်းကို တိုင်းရင်းသားများက ချို့ခိုင်လေးစားသားသည်။

ပန်နန်းဒင်ရောက်ချိန်တွင် ညနေစောင်းချိန် နေမမြင်ရှု သည်ကြားထဲ နှင်းမိုးရွာနေသည့်အတွက် ခရီးမဆက်နိုင်တော့ပေါ်။ အအေးဒက် အတော်ခံနေရပြီ။ နှစ်းတို့အတွက် တည်းခို ဖို့ အိမ်တစ်လုံးသီးသန့်ပေးထားသည်။ တောင်မြှင့်ကြီးများပေါ်မှာ ဆောက်လုပ်ထားခြင်းမြို့ သစ်လုံးတိုင်များ၊ ဝါးထရံကာ၊ ဖက်ရွက်မိုး၊ ဝါးကိုရက်လုပ်ပြီး ခင်းထားသည်။ အလယ်ကောင်တွင် မီးဖို့ထားသဖြင့် အိမ်တစ်ဆောင်လုံး နွေးနေသည်။ နှစ်း၏ကိုယ်ရံတော် ရာဝိအမျိုးသမီးတပ်စုသည် ဤအိမ်မြှုနားကြမည်။ အခြားစစ်သည် တပ်ဖွဲ့ဝင်များက အသီးသီးသတ်မှတ်နေရာများတွင် တစ်ညာတာ နားခိုက်ရမည်။

ခါးမှုသေနတ်ထည့်ထားသောအိတ်နှင့် အခြားပစ္စည်းများ ဖြေတ်ချလိုက်ပြီး ကျော်ပိုးအိတ်ထဲမှ လွတ်လပ်ပေါ့ပါးသော ဝတ်စုံ တစ်စုံကို ထုတ်လဲလိုက်သည်။ ပြီးမှ အနွေးထည့်ထူထူကို အပေါ်မှ ထပ်ဝတ်ရသည်။ ညဝတ်အသားကပ်အနွေးထည့် ဘောင်းဘီရှည်ကို ဝတ်လိုက်သည်။ နှင်းမိုးလိုက်သောဘောင်းဘီ၊ အနွေးထည်များ ခြောက်သွားစေရန် မီးကင်ထားရသည်။ ဒါမှုသာလျှင် နံနက် စောစော နှင်းဒက်၊ မိုးနှင်းဒက်များခံနိုင်မည်။ ခရီးက ဆက်ရီးမည်။ ဂုဏ်များကိုလည်းပြုပြီး အနွေးဓာတ် မပြုထောင်

ခေါက်ထားရသည်။ အချို့က ဉာဏ်အတွက် ပြင်ဆင်ချက်ပြုတော်း အိမ်အလယ်မီးဖို့မှာ မီးလှုံကာ စကားပြောကြရင်းဖြင့် ဉာဏ်ထားခဲ့ကြသည်။ ဟင်းဟူ၍ မည်မည်ရရမရှိ။ ခေါ်ပုဂ္ဂိုးပြားခြောက် နှင့် အရွက်အချို့၊ ရောကျိုချက်လိုက်သည်။ အနောက်နိုင်ငံက လာသည့် သိုးသားဘူးများ၊ အမဲသားဘူးများနှင့် ရောနောကာ ချက်ကြသည်။ ဤသည်က နှစ်းတို့၏ဉာဏ်ဖြစ်သည်။ အိမ်ခေါင်မီးပေါ်မှ နှင့်ဖတ်ဖြူဖြူတို့၊ အထပ်လိုက် လိမ့်ဆင်းလာသည်။ အိမ်၏ဗြို့ကြမ်းပြင်၌ ဖြူဖွေးနေသည်။ မီးလင်းဖို့ကြောင့် စွေးစွေးထွေးထွေးရှိနေသည်။ အိမ်အပြင်ဘက်တွင် လပြည့်ဝန်း၏အလင်းတန်းများက နှင့်ဖြူဖြူတို့ကို ရောင်ပြန်ဟပ်နေသည်။

တောင်တန်းများ၊ မြှင့်ပေါ်လေးများ၊ ချောင်းများကို ကျော်ဖြတ်ကာ တက်လိုက်ဆင်းလိုက်နှင့် ဤဗြို့တံ့တားများကိုလည်း မရောတွက်နိုင်အောင် ဖြတ်ကျော်ခဲ့ရသည်။ သို့သော် ပင်ပန်းသည်ဟု သဘောမထားနိုင်။ မိမိ၏တိုင်းရင်းသားအရေးပေမို့ မိမိ၏ ခန္ဓာကိုယ်၊ မိမိဘဝါ၊ မိမိ၏ချစ်တတ်သောနှုန်းလုံးသားကိုပင် စတေးမည်ဟု သန္တို့ကြာန်ချထားပြီးဖြစ်သည်။ ကိုမင်းသူထံသို့ မရောက်ဖြစ်သည်ကများသည်။ ထို့ကြောင့်လည်း နှစ်းနှင့်တွေ့သည့် အချိန်တိုင်း ရော့တောင်ဆီလိုက်လည်ချင်သည်ဟု အမြဲပြောသည်။ ထိုအခါ နှစ်း စိတ်မကောင်းဖြစ်ရသည်။ တစ်ဘဝတွင် တစ်ယောက်တည်းသာ ချစ်ဖူးသည့်သူကို မေ့နိုင်ဖို့ ဝေးလံသော ရော့တောင်များဆီ ပြန်ခဲ့ပါသော်လည်း ကိုမင်းသူအရောက်လာကာ အန္တရာယ်ကြားကို တိုးဝင်ခဲ့သည်။ ခေါင်းမာသော ကိုမင်းသူကို နှစ်း ဘယ်လိုများနားလည်အောင် ရှုံးပြုရပါမလဲ။ ဤမျှ ပင်ပန်းသည့်တိုင်အောင် မေ့ပျောက်မရနိုင်ဘ နှစ်း၏နှုန်းသားတွင် ပြုစွာနှုန်းကာ ကပ်ပါလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကိုမင်းသူကို နှစ်းချစ်သည်။ တစ်ယောက်၏စိတ်ကို တစ်ယောက်က ခွင့်လွှတ်နားလည်ခဲ့ပြီး တက္ကသိုလ်တက်ခဲ့စဉ်ကာလတစ်ယောက် အပြစ်ဟုဆိုဖွံ့ဖြိုးရာ မရှိခဲ့သူပါ။ သို့သော် နှစ်း၏ရှိုးသားလွန်းသော တောင်ပေါ်တိုင်းရင်းသားများကိုလည်း မစွဲနှင့်လွှတ်ရက်ပေါ်။

နှစ်းသည် သူ၏တိုင်းရင်းသားများဘက်ကနေ၍ အမြဲပင် တွေးသည်။ ဤတောင်တန်းကြီးများတစ်ယောက် အတားအသီးမရှိသွားလာနေစေချင်သည်။ တောင်ပေါ်မြေပြန့်ခွဲခြားစိတ်မရှိစေသော မည်သည့်အရပ်ဒေသမရွေး အန္တရာယ်မရှိ စီးပွားရာနိုင်ရမည်။ ပညာသင်ယူနိုင်ရမည်။ ကျိုးမာရေးအတွက် ဆေးချုပ်ဆေးချိန်းများရှိနေစေရမည်။ လူမျိုး၊ ဘာသာမရွေး အာမခံချက်ရှိနေစေရမည်။ လုံခြုံစိတ်ချုပ်သော ကာကွယ်စောင့်ရွောက်မှုများရှိနေစေရမည်။ ကြီးနိုင်ငံယူည်းလူမျိုးကြီးစိတ်ပေါ်ကို နှစ်းအလွန်မှန်းတီးသည်။

နှစ်းတို့အစည်းအဝေးတွေ့ဆုံးများတွင် အနုလုံးပဋိလုံးအပြန်ပြန်အလွန်လှန် ဆွေးနွေးကြသည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် ရေရှည်တိုက်ပွဲဝင်ကြမည်လား၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းသည်ကို အသိအမှတ်ပြု၍ မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ဘဝတိုးတက်ရေးကို ရေးဆွဲကာ ပူးပေါင်းဆောင်ရွက်ကြမည်လားစသည်ဖြင့် ဆွေးနွေးကြသည့် ပွဲများစွာရှိခဲ့သည်။ နှစ်းက အာမှန်ကို တင်ပြဆွေးနွေးသည်။ ထိုစဉ် ပဋိပက္ခများရှိလာသည်။ ဝေဖန်မှုများလာသည်။ အချို့က မယုံကြည်၊ လက်နက်ဆက်ကိုင်ဖို့ကိုသာ အားသန်ကြသည်။ ငြိမ်းချမ်းစွာ အတူလက်တွဲမည်ကို ခေါင်းခါကြသည်။ စတုအိုစာတမ်း၏နယ်ချေးမူဝါဒကို ယုံကြည်နေခဲ့သားပြည်နယ်ခဲ့ထွက်ရေးကို အားသန်သည်။ နှစ်းသည် ဤဆွေးနွေးပွဲများကို မတက်ဖြစ်အောင် မသိလိုက်မသိဘာသာ ရွှေ့ငွေ့တတ်လာသည်။

ကမ္မာ့နိုင်ငံကြီးအချို့နှင့် ယင်းနိုင်ငံတို့၏ တိုးတက်မှုနှင့် လူမှုဘဝများ မြင့်မားလာမှုတို့ကို ထောက်ပြဆွဲနေးသည့်အခါ အနောက်နိုင်ငံများကို အားကိုးသည်ဟု စွဲပွဲကြပြန်သည်။ သို့သော် နယ်မြေဒေသ၏ တိုးတက်စေမည့်ကိစ္စမှန်သမျက်ကို နှစ်း နောက် မတွန်ဘဲ ပြီးပြတ်အောင် လုပ်ကိုင်သည်။ ထို့ကြောင့် အချို့အဖွဲ့များက နှစ်းကို မကြိုက်သူများရှိလာသည်။

သို့သော် နှစ်း၏တပ်ဖွဲ့က နှစ်းနောက်မှာ အမြဲတမ်းရှိနေသည်။ စည်းစနစ်ကျသည့် နှစ်းကဲ့သို့သောခေါင်းဆောင်၏ နောက်လိုက်လုပ်နေရသည်ကို ဂုဏ်ယူပုံကြားကြသည်။ စစ်သွေးစစ်ရေးပြည့်ဝစေရန် အမြဲတမ်းလေ့ကျင့်သည်။ လက်ဖြောင့်တပ်စုက နှစ်း၏အရိပ်အခြည်ကိုကြည့်၍ စနစ်တကျလှုပ်ရှားတတ်သည်။ ထို့ကြောင့် လက်ဖြောင့်တပ်စုသည် နှစ်း၏အားအထားအဆုံးတပ်ဖွဲ့ဖြစ်သည်။

ယခု လက်နက်ကြီးသင်တန်းဆင်းပွဲသို့ ဖိတ်ကြားထားသော ခေါင်းဆောင်ပိုင်းအချို့အပြင် စစ်ရေးကျမ်းကျင့်သူများ၊ လူမျိုးရေး စိတ်ဓာတ်ပြင်းပြသူများနှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များ လည်း တက်ရောက်လာကြမည်။ နှစ်းရို့က မဖြစ်မနေတက်ရောက် ရမည်မို့ နောင်မွန်းမှ ချောင်းများ၊ တောင်များ၊ မြစ်ငယ်များ ဖြတ်သန်းပြီး ခနီးကြမ်းနှင်းလာခဲ့ကြခြင်းပင် ဖြစ်သည်။

အားလုံးမှာ ပင်ပန်းလွန်းသဖြင့် အိပ်နေကြပြီဖြစ်သော်လည်း နှစ်းမှာ သက်ကြီးခေါင်းချွေ့ချိန်အထိ အိပ်မပေါ်သေး။ မီးဖို့ဘေးတွင် အိပ်ရှုနှင်းပြင်းပေါ်သေးသည်။ မီးဖို့နှင့် မလှမ်းမကမ်းတွေ့ရှုနေသည်မို့ နေးထွေးသည်။ အပြင်ဘက်မှ နှင့်ဖတ်များပြုတ်ကျသံကို ကြားနေရသည်။

အိမ်နီးချင်းတစ်ဖက် နိုင်ငံမှ သင်တန်းဆရာများက လက်နက်ကြီးအချို့ကို စမ်းသပ်ပစ်ခတ်ပြကြမည်။ နန်းက သိပ်စိတ်မဝင်စား၊ သူတွေးတော့ပူပင်နေသည်မှာ ခင်မောင်ထွန်းပြောင်းရွှေ့သွားပြီဖြစ်သည့် အတွက်ကြောင့် မင်းသူအတွက် ပူဗ္ဗာနဲ့မြတ်ဆုံးလိုပါ။ နန်းတို့ဘက်မှစိတ်ချုပ်သော်လည်းကောင်းသူတို့၏ ကြောင်းလိုပါ။ ခင်မောင်ထွန်းလိုပါ။ မင်းသူကို ကာကွယ်ပေးမည့်သူ၊ နားလည်ပေးမည့်သူမရှိတော့ခြင်းသည် နှစ်းအတွက် လုပ်ကိုင်ရမည် လုပ်ငန်းများ နောင့်နေးစေနိုင်သည်။ မင်းသူအနေဖြင့် ပါဝင်ကူညီလျင်လည်း စွဲချက်အပြည့်နှင့် အပြစ်ဒက် ခံရနိုင်ဖွယ်ရာ ရှိသည်။ နှစ်ဦးစလုံးက တိုင်းပြည့်အတွက် လိုအပ်နေသည့်ကွက်လပ်ကလေးများကို မိမိတို့တတ်နိုင်သည့်ဘက်က ဖြည့်ဆည်းနေကြသည့်အတွက်ကြောင့် ဘေးကျပ်နဲ့ကျပ်ဘဝ ဖြစ်နေရသည်။

နှစ်းအနေဖြင့် ပြိုမ်းချမ်းရေးပိတ်ခေါ်ခြင်းကို နှစ်သက်သည်။ မပြေလည်သေးသောကိစ္စများကို စားပွဲပေါ်၍ရှင်းမည်။ အတိုးအလျော့ပြုကာ ပြည့်နယ်ကို ပြိုမ်းချမ်းစေလိုပြီ။ တိုင်းရင်းသားပြည့်သူများ ကြားက နစ်နာနေပြီ။ အထင်လွှာ အမြှင်လွှာများဖြင့် နိုင်ငံရေးသမားကောင်းစားရေး စစ်တိုက်ပေးနေရသည်ဟု နှစ်းက ထင်မြင်လာသည်။ ထို့ကြောင့် ခင်မောင်ထွန်းကို ပေးလိုက်သည့်စာထဲတွင် တစ်ကိုယ်ကောင်း အာကာရှင်စနစ်နှင့် နိုင်ငံရေးသမား၏ လက်ကိုင်တုတ်မဖြစ်စေရန် သူငယ်ချင်းတစ်ယောက်အနေဖြင့် သတိပေးရေးသားလိုက်ခြင်းပင်ဖြစ်သည်။

ခြေကျင်လျောက်ခဲ့ရသည့်ခရီးက ပင်ပန်းလွန်းလှသည်။ မိုးနှင့်များက တဖြောက်ဖြောက်နှင့် အချမ်းကိုပိုစေသည်ဟု ခံစားရသည်။ ရေခဲတောင်များကိုဖြတ်သန်းရှု တိုက်ခတ်လာသော

လေကြောင့် ရှိုးတွင်းချဉ်ဆီများသို့တိုင် စိမ့်စိမ့်၍ အေးသည်။ ခဏာကြောမှ ကိုယ်စွဲဖြင့် နေသာထိုင်သာ ရှိုးလေသည်။ တစ်ရေး အိပ်၍ နားရှိုးမည်။ နောက်နေ့အတွက် အလုပ်များ တန်းစီကာ စောင့်နေပေလိမ့်မည်။

× × × × ×

မန္တလေးမီးရထားဘူတာရုံအတွင်း ခရီးသွားလာသူများနှင့် ပျေားပန်းခတ်သည့်နှင့် လူပ်ရှားလျက် လိုက်ပို့သူ၊ လာကြိုသူများနှင့် စည်ကားနေသည်။ ရုံပိုင်ချပ်၏ရုံးခန်းအတွင်းသို့ စစ်တပ်ဘက်မှ အရာရှိနှင့်ယောက် အမှတ် (၁) စဉ်လျောက်လမ်းအတိုင်း ဝင်လာသည်။ မကြာခင် မြစ်ကြီးနားမြို့မှတ်က်လာသည့် အစုန် မီးရထားဆိုက်တော့မည်။

မီးရထားလမ်းသည် စစ်ကိုင်းတံတားလွန်သည်နှင့် တာဘောင်မြင့်ပေါ်ရောက်သွားသည်။ စိမ့်လန်းနေသောစပါးခင်းများ လေအနော့မှာ ထိမ်းနှဲ့ကာကလျက်၊ လှလျက်သာတည်း။ ပျို့ချုပ်သူ မန်းမြို့သူတို့ ထိမ်းကနေသည့်ပမား။ လှလိုက်သည့် ချွေမန်းမြို့ကြီး။ မန္တလေးတောင်ကိုပင် လှမ်းမြင်နေရသည်။ တစ်ကိုယ်ရေတတ်ကာယမို့ ပစ္စည်းသိပ်မပါ။ သေတ္တာတစ်လုံး၊ စစ်သုံးအိတ်ရှည်တစ်လုံးနှင့် ကျော်ပိုးအိတ်သာပါသည်။

“ပိုလ်မှုးက မြန်လိုက်တာ၊ ပစ္စည်းတောင်သိမ်းပြီးနေပြီ”

“ကျွန်ုတ်မှုး ပစ္စည်းသိပ်မများပါဘူး၊ လက်ဆွဲအိတ် တစ်လုံးပဲ”

“မီးသားစုတွေအတွက် လက်ဆောင်တောင် မပါတော့ ဘူးလား”

“ကျွန်ုတ်က တစ်ယောက်တည်းပါ၊ မီးသားစုမရှိပါဘူး”
“အိုး အားနာလိုက်တာရှင်”

“ကျွန်ုတ်ပုံးပို့စီး အဲဒီလောက်တောင်များဖြစ်နေပြီလား အန်တိရယ်”

“စိတ်မဆိုးပါနဲ့နော်”

“အိုး မဟုတ်တာ၊ စိတ်ဆိုးစရာပါတာမှု မဟုတ်ဘဲ၊ အန်တို့အိမ်ကလာကြိုမယ့်သူရှိလား”

“ကြိုဖို့တော့ အကြောင်းကြားထားပါတယ် လာမှာပါ၊ အိမ်က နှုန်းရှုံးမှာ၊ မောရဂိုဝ်အရပ်ပဲ့၊ အားရင်လာလည်ပါနော်”

“ဟုတ်ကဲ့ပါ၊ စစ်သားဆိုတော့ လာလည်မယ်လို့ ကတိတော့ မပေးပါရစေနဲ့”

“အန်တို့ သဘောပေါက်ပါတယ်၊ သွားလေရာ၊ လာလေရာမှာ ခလုတ်ဆူးပြောင့်ကင်းပါစော့”

မီးရထားသည် မန္တလေးဘူတာကြီး အမှတ် (၁) စဉ်သို့ ဆိုက်ရောက်လာသည်။ ရထားပြတင်းပေါက်မှ ခေါင်းပြု၍ ကြည့်လိုက်သည်။ ပ်လှမ်းလှမ်းမှာ စစ်ဘက်ကအရာရှိနှင့်ယောက် အထက်တန်းတွဲဆိုသို့ လျောက်လာနေသည်။ အလယ်ပိုင်းတိုင်း တံဆိပ်နှင့် သူတို့နောက်မှာ ရဲဘော်နှစ်ဦးပါလာသည်။ သေချာသည်။

“ပိုလ်မှုး၊ ကျွန်ုတ်တို့ တန်ဆာပစ္စည်းရွေးခိုင်းလိုက်ပြီ။ တွေး ဘာပစ္စည်းများ... ပြော် အန်တို့”

“ဟုတ်တယ်ပဲ၊ ပိုလ်မှုးတို့က အသိတွေကိုး၊ ကျွန်ုတ်နဲ့တော့ တစ်လမ်းလုံး အန်တို့နဲ့ကားပြောဖော်ပါပဲပဲ့”

“ကိုဝေလင်းက ဒီရောက်နေတာ ကောင်းတာပေါ့၊ တို့တွေ မတွေ့တာနှစ်တွေကြားပဲ့နော်”

“ခင်ဗျားလာမယ်ဆိုတာ သိလို့လာကြိုတာလေ၊ အန်တို့ ဒါကျွန်ုတ်တို့ သူငယ်ချင်း၊ မြစ်ကြီးနားက ပြောင်းလာတာ၊ မိတ်ဆက်ပေးတာတောင် နောက်ကျေနေပြီ ထင်တယ်”

“ဟူတ်တယ် မောင်ဝေလင်းရေး အန်တိန္ဒာက ခင်နေပါပြီ၊ ဒါပေမဲ့ ကိုဝေလင်းတို့က သူငယ်ချင်းဆိုတော့ ပိုပြီး ခင်မင်ရတာ ပေါ့ကွုယ်”

“မေမ သမီးတို့ဒီမှာရောက်ပြီ၊ ဟင် ကိုဝေလင်း”

“ညည်းတို့အမေကို လာကြိုတာပေါ့လေ ဟူတ်လား၊ ဒါကြောင့် ကားတော့တွေပြီး ညည်းတို့ကို မတွေ့လိုလိုက်ရှာနေတာ”

“က မောင်ဝေလင်း သွားမယ်နော်၊ မင်းသူငယ်ချင်းနဲ့ လာခဲ့ကြေးနော်”

“ဟူတ် ဟူတ်ကဲ့၊ အချိန်အားလပ်ရက်ရရင် လာပါမယ်”
လက်ပြောစ်ဆက်ပြီး မီးရထားပေါ်မှုဆင်းသွားကြသည်။

RTO ၏ ရုံးခန်းအဝတွင် ရဲဘော်နှစ်ယောက်က သေတ္တာနှင့် ကျော်ပိုးအိတ်တစ်လုံးဖြင့် အသင့်စောင့်နေသည်။ အနည်းငယ် ချွေးပြန်လာသည်။ မီးရထားဘူတာရှုံးတွင် လာကြိုသည့်ကားသို့ လျှောက်လာခဲ့သည်။

“အား မန္တာလေးက အတော်ပူတာပဲ၊ ခုံတောင်ချွေးပြန် နေပြီဗျာ”

“ရောက်စမိပါ ဗိုလ်မျှူး၊ နောက်ဆိုရင်တော့ နေသားကျသွား မှုပါ၊ ကျွန်ုတ်လည်း ရောက်တုန်းကမနေနိုင်ဘူး၊ ပူလွန်းလိုလေ ဟော ခုဆို ဘာမှမထူးခြားတော့သလိုပါပဲ”

ကချင်ပြည်နယ်ကို လွမ်းသလိုပင်ခံစားရသည်။ တောတောင်၊ သဘာဝလှပမှုများနှင့်ပြည်နှက်နေသည့် အရပ်ဒေသမှ ပြောင်းရွှေ့လာခဲ့သည်မို့ နေသားမကျသေး။ သို့သော်လည်း စစ်သား တစ်ယောက်မို့ တာဝန်ကျသည့် အရပ်ဒေသတွင်နေနိုင်ရမည်။ ခလုတ်ဆူးပြောင့်အိပ်ရာခင်းပြီး သွားလာနေထိုင်ခဲ့ရသူများအဖို့ မပြောပလောက်ပါ။ ကားသံ၊ စက်သံ၊ လူသံများ ဆူညံနေသည်။ မြို့လယ်ကောင် ကျံးမြှေးနှင့် ကာရံထားသော်လည်း ကြားနေရသည်။

မြို့ပေါ်နေရသည့်ဒုက္ခ ယခုမှတွေ့နေပြီ။ မြို့တွင်းကိစ္စရှိရှုံးသွားလိုလျှင် ယားတစ်ပိုင်း၊ ငါးတစ်ပိုင်းသွား၍မရ။ စစ်စည်းကမ်း အပြည့်လိုက်နာရသည်။ မောင်မောင်လေးတို့မိသားစု မန္တာလေးမှာ ရှိနေသည်ကို သိသော်လည်း မတွေ့ဖြစ်သေးပေ။ Dsp ခရိုင် တစ်ခုကို တာဝန်ယူရပြီး သူဇ္ဈာန်းမွန်တိုင်းရင်းသွား၊ ခင်ခွင့်ထားက ကျောင်းတစ်ကျောင်း၌ အထက်တန်းပြကျောင်းဆရာမှ၊ ကလေးနှစ်ယောက်ဖြင့် ဘဝကို အဆင်ပြေပြေဖြတ်သန်းနေပြီ။

မင်းသူနှင့် နှစ်းတို့နှစ်ယောက်အတွက်သာ တွေ့ပူမိသည်။ ခင်မောင်ထွန်းရှိနေစဉ်မှာပင် နှစ်းကို ပြိုမ်းချမ်းရေးယူရန် ကမ်းလှမ်းသည်ကိစ္စများ ဆွေးနွေးရန်တွေ့ဆုံးလိုသော်လည်း တွေ့ခွင့်မရခဲ့ပေ။ သူတို့နှစ်ယောက်၏ရွှေ့ရေး မည်သို့ဆက်ရှုံးစခန်းသွားမည်မသိ။ ဤကိစ္စများ မောင်မောင်လေးကို ပြောပြချင် သော်လည်း လူချင်းတွေ့ရန် အချိန်မရရနိုင်ပေ။

စစ်ဆင်ရေးများက လွှန်စွာအရေးကြီးနေသည်။ ဗက် ချော်နှုန်းရေးကိစ္စများကို တပ်မတော်အနေနှင့် အပြတ်အသတ် တို့က်ခိုက်နေရသည်။ အချိန်မရွေး မြေပုံထောက်နေရသည်။ သွားစရာရှိလွှင် ဗျူဟာမျှူးကြီးထံ အသိပေးပြီးမှသာ တွက်ရသည်။ ထိုကြောင့် အပြင်သို့သိပ်မထွက်ဖြစ်ပေ။ မြစ်ကြီးနားမှုပြောင်းလာခဲ့သည်မှာ သုံးလကျော်ပြီ။ လွှာယ်မွေ့တောင်တစ်ကြော ပြုပြစင်အောင် ထိုးစစ်ဆင်နေသည်။ ဗျူဟာမျှူးနှင့်အတူ သံလွှင် အရှေ့ခြော်၊ အနောက်ခြော်၊ ရှမ်းပြည်နယ်တစ်ခွင့်လိုက်နေရသည်။ စစ်ရုံးချုပ်မှ အထက်အရာရှိကြီးများရောက်လာလျှင် ပို၍ပင် အလုပ်များသည်။ စစ်စခန်းများသိမ်းဆည်းရမိလျှင် ပတ်သက်ရာနိုင်းများ၏စစ်သံမှုံးများ ရောက်လာကြသည့်အတွက်ကြောင့် ငှုံးတို့နှင့်အတူ ခရီးတွက်ရသည်။ တပ်အချိန်းအပြောင်းမှုအစ သိထားရန် ခင်မောင်ထွန်းမှာတာဝန်ရှိနေသည်။

နှစ်း ရေးပေးလိုက်သောစာကို အချိန်ယူကာ ဖတ်ရသည်။ စာတွင် သူနှင့်မင်းသူတို့အကြောင်း အနည်းအကျဉ်းသာပါသည်။ သူအမြင်နှင့် သဘောထားတို့ကို ပွင့်ပွင့်လင်းလင်းရေးသားထားသည်။ နှစ်းရင် ဆိုင် နေရသော အကြောင်းအရာများကို ခင်မောင်ထွန်း မပြောရှင်းပေးနိုင်သည်ကများသည်။ သူတို့၏ အတွင်းသဘောထား ကွဲလွှဲခြင်းများကြားတွင် နှစ်း စိတ်ည်းနေပုံရသည်။

ခုတော့ မည်သည့်အချိန်များမှ ပြန်လည်ဆုတ္တော့ကြရမည် မသိ။ ကူညီရန်အခက်အခဲတွေ အများကြီးရှိနေပြီ။ အမှာ့ဝင် အတွင်းမှုကယ်ထုတ်နှင့်ရန် လက်ကမ်းသော်လည်း သူရောက်မလာ ခဲ့ပါ။ ယခု ခင်မောင်ထွန်း မန္တလေးတွင် တာဝန်ကျနေသည့် အတွက်ကြောင့် သူတို့နှစ်ယောက်အနီးမှာ မနေနိုင်တော့ပြီ။

တစ်ရက်တွင် အထက်လူကြီးထံမှခွင့်ပြုမိန့်တောင်းပြီး မောင်မောင်လေးတို့ဆီ သွားခဲ့သည်။ ရှားရှားပါးပါးအချိန်လေးတွင် သူငယ်ချင်းနှစ်ယောက် ပြောစရာစကားမကုန်။ အချိန်တွေကုန်မှုန်း မသိ၊ မောင်မောင်လေး၏အနီးက ထမင်းစားရန် ခေါ်မှုသာ စကားရပ်သွားသည်။

ခင်ခင်ထား၏လက်ရာ မစားရသည်မှာ နှစ်များကြာချေပြီ။ ကျောင်းတက်နေစဉ်က မကြာခဏဆိုသလို မောင်မောင်လေးနှင့် မင်းသူ အပါအဝင် သုံးယောက် သား ခင်ခင်ထားတို့အိမ် အမြေရောက်သည်။ ဝင်ထွက်၍ စားသောက်နေလေ့ရှိသောအိမ်။ ခင်ခင်ထား၏မိဘများကလည်း စိတ်သဘောထားပြည့်စုကြသည်။ လူငယ် သဘာဝကို နားလည်ပေးသူ များမှို့ ပို၍ချစ်ခင် လေးစားရသည်။ ခင်ခင်ထားက သူငယ်ချင်းများလာလျှင် စားစရာတစ်ခုခုဖြင့် ဧည့်ခံလေ့ရှိသည်။ ရုံဖန်ရုံခါ့၍ နှစ်းနှင့်

မမနိုင်ပါလာသောအချိန်သည် ပျော်ချွင်စရာ အကောင်းဆုံး အချိန်လေးဖြစ်သည်။

“အားပါးတရစားနော် ကိုခင်မောင်ထွန်း၊ ဘာလ ထမင်းဂိုင်းက လူမစုံလိုလား”

“ဟူတ်တယ်ဟာ ဟိုးအရင်က တို့တွေစားခဲ့ကြတဲ့ ထမင်းဂိုင်းက ဘယ်အချိန်များ ပြန်ဖြစ်လာမယ်ဆိုတာ မသိနိုင်အောင်ပါပဲ ဟင်းတစ်မည်လိုနေသလို ခံစားရတယ်၊ ခုလိုဆိုရရင် ပြမ်းချမ်းရေး ထမင်းလက်ဆုံးပွဲလေးတစ်ခုပေါ့လေ၊ ငါစိတ်ကူးတွေယဉ်နေတာ မဟုတ်ဘူး”

အတိတ်အကြောင်းများကို သတိတရပြောဖြစ်သော်လည်း မင်းသူနှင့်နှစ်းတို့အကြောင်း မပါ။ တာဝန်ကိုယ်စီ ရှိနေကြသည့်မို့စည်းဘောင်လွှတ်မှုကို စိုးရွှံ့မိသည်။

မည်သို့မှာမေ့ပျောက်၍ မရနိုင်သောသူငယ်ချင်းများ။ ဘဝပုံရိပ်များတွင် အရိပ်ကဲ့သို့သာ အမြေတစေ ကပ်လျက်ပါမြေသာ။

ပိုဆိုးသည်မှာ အမျိုးသားထောက်လှမ်းရေးတွင် မောင်မောင်လေး တာဝန်တစ်ပိုင်းယူနေရသောကြောင့် ခင်မောင်ထွန်း သတိထား၍ ထိန်းထိန်းသိမ်းပိုးပြောဆိုရတော့ မည်သာ။ သူငယ်ချင်းဖြစ်သော်လည်း တာဝန်များက ဘဝကိုစည်းခြားခဲ့ပြီ။ မောင်မောင်လေးတွင် မည်သည့်တာဝန်များ ရှိနေသည်ကို ခင်မောင်ထွန်း သိနေသည့် အတွက်ကြောင့် နှစ်းနှင့်မင်းသူတို့၏အကြောင်းကို မပြောဖြစ်ရန်ထိန်းသည့်ကြားက ပြောဖြစ်သွားသည်။ မည်သို့ပင် ဆိုစေ မောင်မောင်လေး သိပြီးအကြောင်းအရာများသာ ဖြစ်ပေလိမ့်သည်။

မောင်မောင်လေးက စိတ်မဝင်စားသည့်နှယ် မျက်နှာလွှဲထားသော်လည်း နားစွင့်လျက်သာ။ ခင်မောင်ထွန်း မန္တလေးသို့

မပြောင်းလာမိကပင် မောင်မောင်လေးက ဉှဲအကြောင်းအရာတွေကို သိပြီးဖြစ်နေသည်။

ထိုကြောင့်လည်း ဉှဲကိစ္စအကြောင်းအရာမရောက်အောင်ထိန်းကာပြောဆိုနေကြသော်လည်း အတိတ်၏အရိပ်များဖြစ်သည့်မိဖယ်ချော်မရာ၊ သမိုင်း၏ဖြစ်ရပ်မှန်များသာ။ ငြိစွန်းနေပြီးဖြစ်နေသောသူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ရသည့်မှာ ကာလကြာခဲ့ချေပြီ။ သတင်းတပ်ဖွဲ့၏တပ်ပြုအစီရင်ခံစာများက တိကျသည်။ အချို့နေရာများ၌ ဓာတ်ပုံတင်ပြလာသည့်နောကအဖြစ်ကို ခင်မောင်ထွန်းကိုပြောပြချင်သည်။ သို့သော ပြောမပြရက်ပါ။ ဉှဲနောက မောင်မောင်လေး ညစာမစားဖြစ်တော့။

ထမင်းပိုင်းက တိတ်ဆိတ်သွားသည်။ ပင်ပန်းခံ၍ ချက်ပြုတေားသည့် ဟင်းလျာများ၏အရသာသည်လည်း မည်သည့်အရပ်သို့ပြီးချေပြီမသိ။ ခင်ခင်ထားက ရေခဲသေတ္တာထဲမှ အေးခဲစပြောနေသော ရေခဲရေပူလင်းတစ်လုံးကိုထုတ်လိုက်ပြီး လက်သုတ်ပဝါဖြင့် ဖန်ချက်နှစ်လုံးကိုသုတ်နေလိုက်သည်။ မောင်မောင်လေးက စားလက်စ ဒွန်းခက်ရင်းကိုချထားလိုက်သည်။ ခင်မောင်ထွန်းကသာ ကြုံနှစ်ဆိုလောက် ခေတ္တမျှဆက်စားနေလိုက်သည်။

ထမင်းပိုင်းကို တိတ်ဆိတ်စွာဖြင့် သိမ်းဆည်းလိုက်ရသည်။ ခင်ခင်ထားချပေးလာသော ဖန်ချက်သည် ရေများအေးခဲနေ၍ အပြင်ဖန်သားတွင် ရေများသီးနှံသော်လည်း သူတို့နှစ်ယောကရင်ထဲတွင် ဘောင်ဘင်ခတ်လျက်သာ။ ရင်ထဲက စကားများပြောမထွက်ရက်သော်လည်း မည်သို့ဖြစ်လာမည်ကို နှစ်ယောကရလုံးက ကြိုသိနေသည်။ အချို့ကိစ္စရုပ်များသည် သိနေသော်လည်း ကူညီ၍မရသည့်အကြောင်းက ရှိနေသည်။ ကာလမှာ ညီအစ်ကိုမသိတေသိအချိန်။ နှင့်ငံရေး ရီတမောင်၊ ရီဝေမှုနှင့်မြိုင်းလျက်ရှိချိန်။

နှစ်းရေးပေးလိုက်သည့်စာအကြောင်း မောင်မောင်လေးကိုပြောမပြတော့ပေ။ ရောက်တတ်ရာရာစကားများ ပြောနေကြသော်လည်း စကားများက အသက်မပါတော့ပါ။ ငော်လိုက်ကာရှောင်ကွင်းပြောနေရသည်က ပင်ပန်းလွှန်းပါသည်။ ခင်ခင်ထားကစားစရာများသာ တစ်မျိုးပြီးတစ်မျိုး ပြင်ဆင်ပေးနေသော်လည်း မစားနိုင်တော့ပေ။

မောင်မောင်လေးလည်း သတင်းတပ်ဖွဲ့က ပေးပို့လိုက်သောလေယာဉ်ကွင်းမှ ဓာတ်ပုံနှင့် သုံးသပ်ချက်များကို ခင်မောင်ထွန်းအားပြောမပြတော့ပေ။ သူငယ်ချင်းအပေါ် သစ္စာမဲ့ရာများ ကျရောကနေမလားဟု တွေ့မိကာ မလုံမလဲဖြစ်ရသေးသည်။

“တို့တစ်တွေ ဖြစ်နိုင်ရင် ကျောင်းသားဘဝတုန်းကလိုပြန်နေချင်ပါတယ်”

မောင်မောင်လေးက မျက်နှာကြောက်ပေါ်တွင် လည်နေသောပန်ကာကိုကြည့်ရင်း စကားကို တစ်လုံးချင်း ပြောနေသည်။ ခင်မောင်ထွန်းကတော့ မည်သို့မြှုပ်နှံမပြော။ သူဘာကို ရည်ရွယ်ပြောသည်ကိုသိနေသည်။

“က ရောက်တာလည်း ကြာပြီ၊ သိပ်ကြာနေလို့မကောင်းဘူးကွား၊ မထားရေ ကျွန်ုတ်ပြန်မယ်၊ နောက်များမှ အချိန်အားရင်ထပ်လာလည်ပါမယ်”

ခင်မောင်ထွန်းက ပြောပြောဆိုဆို ထိုင်ရာမှုထလိုက်သည်။ မောင်မောင်လေးက ခင်မောင်ထွန်း၏လက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ပခုံးကိုလက်တစ်ဖက်က ပွဲ့ဖက်ကာ ကြေကဲဆိုနှစ်နေသောအသံကိုထိန်းရင်း

“တို့သူငယ်ချင်းတွေ ဒီလိုဖြစ်နေတာတွေကို ကြိုသိခဲ့ရင် ဂါဒီဌာနကို မပြောင်းခဲ့ပါဘူးကွား၊ ငါဘာသာကျောင်းမှာ စာဆက်သင်တဲ့အလုပ်ပဲ လုပ်ဖြစ်မှာကွား”

“တို့ပုံခြုံဘာသာတွေပဲကွာ၊ တရားသဘောအရဆိုရင် နောက်နောင်က အကျိုးပေးမကောင်းခဲ့လိုပေါ့၊ ဂါကြိုးစားပါ သေးတယ်၊ နန်းက င့်ကို အတွေ့မခံဘူး၊ မင်းသူကလည်း င့်ကို အထင်လွှာနေတယ်ကွာ”

မောင်မောင်လေးက ဆင်ဝင်အောက်ထိ လိုက်ပို့သည်။ စစ်သုံးရှစ်ကားလေး ခြေဝန်းအတွင်းဝင်လာသည်။ ခင်ခင်ထားပါ ထွက်၍ လိုက်ပို့သည်။ မောင်မောင်လေးနှင့် ခင်ခင်ထားတို့၏ လိုက်ဖက်ညီသောအတွဲကိုကြည့်၍ ကျေနပ်အားရစွာ ပြုးလိုက် မိသည်။

ခင်မောင်ထွန်းကိုလက်ပြရင်း အတွေးနှင့်နစ်မျှာကာ ကျို့ရှစ်ခဲ့သည်၍ မောင်မောင်လေး၏ရှင်တွင် လေးပင်သောအရာ တစ်ခုက ဆွဲညှစ်ထားသလို့ခံစားရသည်။

× × × × ×

ကြေးနန်းအမိန့်ကို မင်းသူ အကြိမ်ကြိမ်ဖတ်နေမိပါသည်။ တိုင်းရုံးသို့ ခုနစ်ရက်အတွင်း အချို့မီ အရောက်လာရန်နှင့် လုပ်လက်စလုပ်ငန်းများလွှာအပ်ရန် မင်းသူနှင့်အဆင့်တူ အရာထမ်းတစ်ယောက် ယခုအပတ်လေယာဉ်ဖြင့် လိုက်ပါလာမည်ဖြစ်ပြီး လုပ်ငန်းလွှာပြောင်းပြီးသည်နှင့် ခုနစ်ရက်အတွင်း တိုင်းရုံးမြွှေ့ချိန် အတွင်း တိုင်းမင်းကြီးနှင့်တွေ့ရမည်ဖြစ်သည်။ ဘာကြောင့်များ ပြောင်းလဲမှုများ အားချင်းဖြစ်နေရသနည်း။ သွားရေးလာရေး ခက်ခဲပြီး တိုးတက်ဖွံ့ဖြိုးမှုနည်းသေးသော ဤအရပ်ဒေသထက် နိမ့်ကျသောအရပ် မရှိသလောက်ရှားသည်။ တိုးတက်စေရန် အတတ်နိုင်ဆုံး အားသွေ့ခွန်စိုက်ကြိုးစား၍ လုပ်ကိုင်ခဲ့သည်၍ ဤအရပ်တွင် နေသားကျနေဖြီး။

ပေးလိမ့်၍ မည်မသိ။ ချစ်သောနန်းနှင့် ဝေးရတော့မည်။ ကျောင်းတက်စဉ်က မင်းသူမသိအောင် နန်း ကျောင်းက ပျောက်သွားခဲ့ချေသည်။ ယခုအခါတော့ နန်းကိုပင် မင်းသူ နှုတ်မဆက်နိုင်တော့ပါ။ မိမိ၏နေရာသို့ အစားထိုးတာဝန်ယူရန် ရောက်လာမည့်အရာထမ်းက ဆက်လက်တာဝန်ယူမည်။ မိမိက လုပ်ငန်းများလွှာအပ်ပြီးသည်နှင့် တိုင်းရုံးသို့ ချက်ချင်းအရောက် သွားရမည်။

မင်းခစား၊ ကမ်းနားသစ်ပင်နှင်း၊ အပြောင်းအလဲများစွာ ဖြစ်လေ့ရှိသည့် သဘောကို မင်းသူ နားလည်ထားပါသည်။ မည်သည့်အရပ်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်ရပါစေ မင်းသူ မကြောက်။ သို့သော် နန်းနှင့် ပြန်ဝေးနေကြိုးမည်ကို စိုးရှိုးလှသည်။ ခင်မောင်ထွန်း ပြောင်းသွားသည့်မှာ ခြောက်လ စွန်းပြီ။ မည်သည့်အဆက်အသွယ်မျှမရ။ နန်းလည်း ထို့အတူပင်။ ရေခဲတောင်တန်းသို့ ခရီးထွက်နေသည်ဟုသာကြားပြီး စုစုပေါင် ပျောက်နေသည်။ နော်မရိုနာလည်း သင်တန်းပြုရသည်က တစ်ဖက်၊ အရေးပေါ်လူနာများကတစ်ဖက်မို့ အလုပ်ရှုပ်နေသည်။

အားလုံးမှာ တာဝန်ကိုယ်စိုးရှိနေကြသည်။ လူသားအကျိုး အတွက် လုပ်ဆောင်ရန် အားလုံးတွင် တာဝန်ရှိနေသည် မဟုတ်ပါလား။ အချို့က လူတို့၏ရပိုင်ခွင့်များကို ရိုက်ချိုးဖျက်ဆီးပစ်ကြသည်။ မင်းသူက လူသားတို့၏အကျိုးကို လိုလားသူ တစ်ယောက်အနေနှင့်သာ လောကကြီးထံတွင် ရပ်တည်လို့သည်။ မိမိ၏လုပ်ဆောင်မှုအားလုံးကို ပြန်စစ်ဆေးသည်။ လူမျိုး၊ ဘာသာမခဲ့ခြား။ အမှုန်တက်ယ် လုပ်ဆောင်ခဲ့ရသည့် လုပ်ဆောင်မှု အားလုံးကို ပြန်ချုပ်စစ်ဆေးသည်။ ကိုယ်လုပ်ခဲ့သည့်ကိစ္စမှုန်သမျှ မှုန်သည်ဟု ယူဆတားသည်။ နောက် မိမိ၏နေရာသို့ အစားထိုးရောက်လာသည်။ မည်သည့်လူမျိုး ဖြစ်မည်ကိုမသိ။

ဆောင်းနှောင်းရာသီဖြစ်နေသော်လည်း ရေခဲတောင်များ၏ အရှိန်အဝါဖြင့် အအေးဓာတ်မပျက်ပြယ်သေးပေ။ ဆောင်းခိုင်က်များ သူလာရာဒေသသို့ပြန်ကြပြီ။ နှင်းလား၊ မြို့လား မသဲကဲ့သည့် ရာသီကာလ။ တောတောင်ထူထပ်သိပ်သည်းသည့် ဤအရပ်မှ မဆွဲခွာလို့။ အထူးသဖြင့် နှစ်းအနားမှ တစ်ဖတ်းမျှပင်မဆွဲလို့ပေ။ သို့သော် မြို့ပြအုပ်ချုပ်ရေးစနစ်ပျက်ပြယ်ချိန်၊ တည်ငြိမ်မှုရရန် လုံးပန်းနေရချိန်ကာလတွင် အထက်ပိုင်းလူကြီးများ အပြောင်း အလဲဖြစ်နေသည်။ ပေးသည့်တာဝန်ယူ၍ ကျရာတာဝန်ထမ်းဆောင်ကြရပေမည်။ ယနေ့နံနက်မှ ရောက်လာသည့်ကြေးနှစ်းစာကို ကိုင်၍ မင်းသူ ငိုင်နေမိသည်။

ထူးစဉ် ထူးရယ်က လေးဆင့်ချိုင့်တစ်လုံးနှင့် အထူပ်တစ်ထုပ်ကိုကိုင်လျက် တံခါးကို ပခုံးဖြင့် တွန်းတိုက်ကာ ဝင်လာသည်။

“ထူးရယ် ဘာတွေလဲဟာ လက်ထဲလည်း အထူပ်တွေ၊ ချိုင်တွေနဲ့ ဘယ်ကပြန်လာတာလဲကဲ”

“ဒေါက်တာနော်မရှိရာက ဆရာ့အတွက်ဆိုပြီးပေးလိုက်တာ၊ သူ မနေ့ကပဲ ပူတာအိုကပြန်ရောက်တာတဲ့၊ အိမ်ရောက်မှ ဖွင့်ကြည့်လို့ ကျွန်းတော့ကိုမှာလိုက်တယ်၊ ဒီက အထူပ်က မမန်းလုံးကြုံနဲ့ပေးလိုက်တာ”

“အေးကွာ၊ ငါအဥုပဲ အိမ်ပြန်တော့မှာပါ၊ ခကာစောင့်၊ ဒီအလုပ်ကလေး လက်စသတ်လိုက်ပြီးမယ်နော်”

“ဒါနဲ့ မင်း နှစ်းနဲ့ ဘယ်တုန်းကတွေ့လိုက်တာလဲ၊ ခုရောသူရှိသေးလား”

“မဟုတ်ဘူးလေ ဆရာ၊ မမန်းက ရေခဲတောင်ပေါ်တက်သွားတာ ကြောပြုလေ၊ ခုဟာက သူလူကြုံနဲ့ပိုပေးတာ ဆရာရဲ့သူ အတော်နဲ့ပြန်လာနိုင်မယ် မဟုတ်ဘူးလို့တော့ ပြောသွားတာပဲ”

“အေးပါကွာ၊ ရုံးအဖွဲ့တွေ လူစုံရှိနေလား တစ်ချက်ကြည်ပေးစမ်းကွာ၊ ဒါနဲ့ ရုံးအုပ်ကြီး ခကာခေါ်လိုက်ပါ”

ထူးရယ် ပစ္စည်းများချကာ ထွက်သွားပြီး ခကာအကြာတွင်သူနောက်မှ ရုံးအုပ်ကြီးပါလာသည်။

“ဆရာခေါ်တယ်ဆိုလိုပါ”

“ဟုတ်ပါတယ်၊ ကျွန်းတော် ခင်ဗျားကို အကူအညီတောင်းစရာ ရှိလိုပါ၊ မီးမှာ ကြေးနှစ်းတစ်စောင်ရောက်နေတယ်၊ အရေးကြီးတယ်၊ လူစားမခိုင်းပါနဲ့၊ ခင်ဗျားကိုယ်တိုင်လုပ်ပါ။ အမှားအယွင်းမရှိပါ စေနဲ့၊ ဂရှိလိုက်ပါ၊ မသိတာရှိရင် ကျွန်းတော်ကိုတိုက်ရှိလိုက်လာမေးပါနော်၊ လေယာဉ်လက်မှတ်တစ်စောင်ပါ စီစဉ်ပေးထားပါ”

မင်းသူ အစောကာဖောက်ပြီးစာအိတ်ကိုဖွင့်၍ ကြေးနှစ်းလက်ခံနေရာ၌ လက်မှုတ်ထိုးလိုက်သည်။ အိတ်တွင်းပြန်ထည့်ပြီး ရုံးအုပ်ကြီးကို ပေးလိုက်သည်။ ဖောက်ပြီးကြေးနှစ်းစာအိတ်ကို ယူကာ မိရိုအတွင်းမှုလို့အပ်မည့် စာရွှေက်ဖိုင်အချို့ထုတ်ယူ၍ ရုံးခန်းမှ ထွက်လာလိုက်သည်။ မကြာမဲ့ ရုံးအဖွဲ့သားများ သိကြပေလိမ့်မည်။ အားလုံးစိတ်ကောင်းနိုင်ကြမည် မဟုတ်ပါ။ နှစ်ရှည်လများစွာ အတူတွဲ၍ လုပ်ကိုင်ခဲ့ကြသဖြင့် တစ်ဦးနှင့်တစ်ဦးသံယောဇ်တွေယ်ပြီးနော်။

ဝန်ထမ်းအနည်းငယ်သာရှိသော မင်းသူတို့ရုံး၌ ခကာချင်းပင်ကြေးနှစ်းစာ၏သဘောကို သိကုန်ကြသည်။ အားလုံး စိတ်မကောင်းဖြစ်သွားသည်။ ဖြစ်နိုင်လျှင် ဤကြေးနှစ်းကို အသိအမှတ်မပြုလိုပေါ်၍ နှစ်ရှည်လများစွာ အတူနေထိုင်ကာ လုပ်ကိုင်ခဲ့သည့်ကိုယ်ဆရာနှင့်ကိုယ် နေသားတကျဖြစ်နေပြီးမှ ယခုလို့ခွဲခွာသွားရမည်ကို မလိုလားပေါ်။ သို့သော်လည်း အစိုးရဝန်ထမ်းသဘာဝကို နားလည်သဘောပေါက်ပြီးဖြစ်သည်။

ပဲခူးရှိုးမတောင်ခြေမှ မြို့ကလေးတွင် ကျောင်းပြီးစ အလုပ်သင်မြို့ပိုင်လေးဘဝကို သတိရမိသည်။ သူ၏အထက်မှ ဆရာကို ဆိုးသည်၊ တင်းကျပ်လွန်းသည့် စာအုပ်ကြီးသမား စသည်ဖြင့် ဆရာ၏ကွယ်ရှုံး အမျိုးမျိုးပြောကြသည်ကို မင်းသူ ကြားခဲ့ဖူးသည်။ အလုပ်နှင့်ပတ်သက်၍ ပျက်ကွက်သည်ကို ဆရာမကြိုက်။ သို့သော်လည်း ဆရာသည် မည်သည့်ဝန်ထမ်းကိုမှ ခုက္ခာမပေးခဲ့ဖူးပါချေ။ တစ်နေ့ မင်းကြီး ခိုင်းသည့်အလုပ်ကို လက်ထောက်မြို့ပိုင်တစ်ယောက်၏ တာဝန်မကျေမှုကြောင့် မင်းကြီးမှာ အလွန်ဒေါသထွက်၍ အားလုံးကို ခေါ်ဆူသည်။ ဆရာက မည်သူ့ကိုမှ အပြစ်မပြော။ မင်းသူနှင့် တစ်ညာလုံး အလုပ်ကို ပြီးအောင်လုပ်ကာ မင်းကြီးကျေနှင့်မှုရရှိအောင် ဆောင်ရွက်ပေးလိုက်သည်။ ဤသို့ ဆရာကောင်းများနှင့် မင်းသူ နေခဲ့ရသည့်အတွက် ပညာများလည်း ရခဲ့သည်။

ပြန်တွေးကြည့်နေမိသည်။ ယခု မင်းသူနှင့် တာဝန် လွှဲပြောင်းလက်ခံမည်သူသည်။။။ မင်းသူနှင့် ဆရာတို့ကို မင်းကြီး စိတ်ဆိုး၍ ရုံးခန်း၌ တစ်ညာလုံး အသစ်ပြန်လုပ်ရသော ရုံးလုပ်ငန်း တစ်ခုကို သတိရန်မိသည်။ ယခု သူရောက်လာမည်။ မင်းသူဘက်မှ သေချာအောင် လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ စာရင်းအင်းမှ အစ အများမရှိအောင် ပြင်ဆင်ရတော့သည်။ လူ၏စိတ်သည် ခန့်မှန်းရခဲက်သည်။ အချိန်ပိုင်းအတွင်းမှာပင် အမျိုးမျိုးပြောင်းလ စေခဲ့သည်ပဲ။ ယခုနှစ်တွေ့ကြာမှ ပြန်၍ တွေ့ကြရှိုးမည်ဖြစ်သည်။

အိမ်ရောက်သည်နှင့် ဒေါက်တာနော်မရှိနာ ပေးလိုက်သော စာအိတ်ကို အရင်ဖောက်ကြည့်မိသည်။ တိုင်းသို့သွားရန်ကိစ္စ အကြောင်း သူသိရသလောက် သတိပေးရေးထားသည်။ အပြင်၌ ပုံးလွှင့်နေသော သတင်းစကားများ၊ လူတန်းစားအတွင်းမှ

ထွက်ပေါ်လာသည့် အတင်းစကားအချို့ကို သတိထားရန် မိတ်ဆွေ အရင်းအချာပေါ် သတိပေးခြင်းများလည်း ပါသည်။ အချို့ကိစ္စမှာ နှင့် ပတ်သက်နေသည်။ မည်သို့ပင်ဖြစ်စေ သတိထားရှုံး ပြောဆိုရန် တိုက်တွန်းထားသည့်အတွက်ကြောင့် ကျေးဇူးတင်စရာ ကောင်းသည့် မိတ်ဆွေကောင်းပါ။ ယင်းနေ့က ညာစာသိမာစားဖြစ်။

အိမ်အပြင်ဘက်တွင် နေအလင်းအား ဆုတ်ယုတ်စပြုပြီ။ မကြာမိ အမြှောင်ကြီးစီး အနိုင်ယူချေတော့မည်။ အိပ်တန်း လုန်သောင်းများ ဆူလုံစပြောနေပြီ။ ဉာဏ်သရုပ် ပီပြင်လာသည်။

နှင့်မိုးစက်များက တဖြောက်ဖြောက်နှင့် ငုံက်သံများလည်း ပြုစ်သက်သွားပြီ။ မီးလင်းဖို့မှ အနေးးစာတ်ကြောင့် အေးစိမ့်နေသည့် အခန်းတွင်း နေးထွေးစပြုလေပြီ။ သို့သော် အိပ်၍ မပျော်သေး။

“ထူးရယ်”

“ပြောလေ အစ်ကို၊ မမန်န်းက ဘာတွေ့များရေးပေးလိုက် လိုလဲ”

“မဟုတ်ဘူး ထူးရယ်၊ နှစ်းစာမဟုတ်ဘူး၊ ဒေါက်တာ နော်မရှိနာရဲ့စာပါကြာ၊ ဂါပြောချင်တာက တြေားကိစ္စပါ အစ်ကို အရောကြီးတဲ့ကိစ္စနဲ့ တိုင်းမင်းကြီးဆီသွားရမယ်ကွာ”

“အစ်ကို ကြာမှုလား၊ ဘယ်လောက်ထိကြာမှုလဲ၊ ရုံးက လူတွေက ပြောနေကြတာက ပြောင်းရွှေ့မိန့်ကြေးနန်းရောက် တယ်ဆို”

ထူးရယ်၏အသံက မသိမသာတုန်နေသည်။ သူ အားငယ် နေပေမည်။ ယင်းဒေသသို့ ရောက်သည့်အချိန်မှာစဉ် အတူ နေထိုင်ကာ အတူရုံးတက်သည်။ အိမ်သို့အပြန်တွင် မင်းသူပြန်မှု ပြန်သည်။ သစ္စာရှိသော တိုင်းရင်းသားလေး။ မင်းသူရင်ထဲမှာ ရဝိရယ်၊ ဓမာရယ်ဟူ၍ မရှိ။ တကယ့် ညီရင်းအစ်ကိုပမာ သာတည်း။

ပြောမထွက်ရက်ပါ။ ရဝမ်သံဝဲလေးနှင့်ပြောတတ်သော ထူးရယ်ကို သံယော်ကြီးသည်။ နောင်တွင် နန်းနှင့်ပတ်သက် သည်ကိုသိလာရသည့်အချိန်တွင် နန်းကိုယ်စားရှိနေသလို ခံစား လာရသည်။ အစ်ကိုတစ်ယောက်ကဲ့သို့ သဘောထားကာ အစစ အရာရာ အလိုက်တသိဖြင့် ဆောင်ရွက်ပေးတတ်သည့် ရဝမ်လေး။ ထူးရယ်မှာ အစ်ကိုတစ်ယောက်ရှိသေးသည်။ စရှိက်ချင်းမတဲ့ ရက်စက်တတ်သည်။ သို့သော ကတိတည်သည်။ သူကိုလည်း ပေးပြီး ကတိစကား ပြင်သည်ကိုလည်း မကြိုက်။ လူမျိုးရေးစိတ်ဓာတ် အလွန် ပြင်းထန်သည်။

မင်းသူနှင့်တစ်ကြိမ်မှ မဆုံး။ သို့သော်လည်း မင်းသူကို စောင့်ကြည့်နေမည်ကိုတော့ သိနေသည်။ နန်းရှိနေသရွှေ့ မင်းသူ အဖွဲ့လုံးမြုံးသည်။ ဤနယ်တစ်ခွင့်၌ လုံထယ်ဟုအသံကြားလိုက်သည် နှင့် ဟောင်နေသည့်ခွေးပင် အမြီးကုပ်သွားစေရမည်။ ငိုနေသည့် ကလေး အငိုတိတ်၍ ရှိုက်သည်တို့ လည်ချောင်းဝက ပြန်ဆင်း သွားသည်သာ။ ဤအထိကြောက်ကြသည်။ သူလူမျိုးကိုချို့သည်။ သူမြေကို တစ်လက်မမှ အထိမခံ။ သို့သော် တစ်ခုတော့ မင်းသူက မကြိုက်။ ဘိန်းစို့က်သည်။ လူဦးမြောင်ချောက်ကြားများတွင် သူဘိန်းခင်းလက်ညီးထိုးမလွှဲပါ။ ပြည်မကိုလည်း သူအဆက် အသွယ်များဖြင့် ဖြန့်ဖြူးသည်။ အထူးသဖြင့် တစ်ဖက်နိုင်ငံသို့ နည်းမျိုးစုံသုံးကာ အလုံးအရင်းတင်ပို့သည်။ သူတို့သီးမှ ပြန်ယူ သည်က လက်နက်သာဖြစ်သည်။ ရေခဲတောင်များဖြတ်ကော် သည်နှင့် တစ်ဖက်နိုင်ငံကြီးများသို့ နီးကပ်၍သွားပြီ။

နန်းကော်းတက်ခဲ့ရသည့် ကုန်ကျစရိတ် သည်ပင် လုံထယ်၏ငွေဖြင့် မကင်းနိုင်ပေ။ ထိုကြောင့် ဉာဏေညာ်းသည်။ သို့သော် သူနယ်ဒေသဖွံ့ဖြိုးရေးအတွက် တိုးတက်စေသည့်လုပ်ငန်း

များကို မနှောင့်ယူက်၊ ဤသည်မှာလည်း နန်း၏စည်းရုံးရေး အောင်မြင်သောကြောင့်ဟု မင်းသူ တွေ့မိသည်။ အမှန်တော့ နန်းသည် ဤနေရာဒေသရှိ တိုင်းရင်းသားများအတွက် မရှိမဖြစ် စည်းရုံးရေးနှင့် လူမှုဘဝရှိုးထွက်နိုင်ရေးအတွက် အလိုအပ်ဆုံး ခေါင်းဆောင်ဖြစ်သည်။

မင်းသူအတွေးတစ်ခုဝင်လာသည်။ ပြည်သူတို့ ဘဝများ အတွက် လူမှုဖူလုံသည့်ကိစ္စရပ်များကို အာမခံချက်မပေးနိုင်လျှင် တိုင်းပြည်၏အုပ်ချုပ်မှုယန္တရားသည် လုံခြုံစိတ်ချွာ လည်ပတ် နိုင်လိမ့်မည်မဟုတ်ဟု တွေးထင်မိသည်။ ဒေသအတွင်း ဆင်းကြည့် သည့်အခါ မင်းသူ မျက်ဝါးထင်ထင်တွေ့နေရသည်။ လို့အပ်သည် တို့ကိုလည်း မြင်သည်။ ချို့ယွင်းချက်များကိုလည်း တွေ့နေရသည်။ အားလုံးမဖြည့်ဆည်းနိုင်သော်လည်း တတ်နိုင်သည့်ကိစ္စများတွင် မည်သို့မြှုမပြင်းဆန်း၊ လုပ်ပေးနိုင်သမျှအားလုံးကို လုပ်ပေးလိုက် သည်သာ။ ထိုကြောင့် မင်းသူဘက်မှ ရှုင်းလင်းနိုင်သည်ဟု ယုကြည်ထားသည်။

“အေး ဟုတ်တယ်၊ ဉာနေကမှ ကြားနန်းဝင်လာတာ၊ ကိုယ်ညီလေး စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောသေးတာပါ၊ ဒါတော့ကွာ အစိုးရဝန်ထမ်းဘဝဆိုတာ ကျရာတာဝန်ထမ်းဆောင် ရမှာပေါ့၊ ထားရာနေ စေရာသွားဆိုသလိုပါပဲ၊ ဒါတွေ နောက်ဆို မင်းနားလည်လာမှာပါ၊ စိတ်မကောင်းမဖြစ်ပါနဲ့”

“မမနန်းနဲ့လည်း ကျွန်းတော်အဆက်အသွယ်မရတာကြားပြီ၊ သူသိမှာမဟုတ်ဘူးလေ၊ ဘယ်အချိန်မှုပြန်လာမယ်ဆိုတာ မပြောပြ တတ်တာက ခက်တယ်၊ ကျွန်းတော် မပျော်တော့ဘူး၊ ဉာနေက ထမင်းစားတော့ အစ်ကိုကို မမေးရဲလို့သာ။ ကျွန်းတော့ကို ဒေါက်တာက ပြောလိုက်တယ်လေ”

နှစ်ယောက်သား ပြောဖွယ်ရာစကား ရွှေးပါးသွားသည်။ အတွေးကိုယ်စီနှင့် ပြိမ်၍သွားသည်။

အအေးဒဏ်ကြမ်းလာသည်။ ထူးရယ် မီးဖိုတဲ့သို့ ယူကလစ်ထင်းချောင်းများထပ်ဖြည့်နေသည်။ ယူကလစ်အဆီကြောင့် မီးတောက်လာသည်။ တစ်အိမ်လုံး ယူကလစ်နှင့်သင်းလာသည်။ ဤရန်ကို မင်းသူကြိုက်သည်။ ညဉ်နက်သည်ထက် နက်လာသည်။ မီးရောင်ကြောင့် ထူးရယ်၏မျက်နှာကို ထင်ထင် ရွှေးရွှေးမြင်နေရသည်။

သူမျက်ဝန်းထဲတွင် ကြွေလူလူမျက်ရည်စကြောင့် မင်းသူရင်ထဲနှင့်သွားသည်။ နောက်ပြောင်းလာမည့်သူနှင့် အဆင်မှပြော့မလားဟုလည်း တွေးမိသည်။

x x x x x

“ငါ အဲဒီကိစ္စပြောချင်တယ် နှစ်း သူတို့ပြည်မမှာလည်း သူတို့အခင်းချင်း အာကာလုလို ခု တော်လှန်ရေးကောင်စီဆိုပြီး တက်လာနေပြီး တို့ပြည်နယ်အတွက် ဘာမှုလုပ်မပေးနိုင်သေးဘူး၊ မြစ်ကြီးနားထိပဲ ရထားလမ်းဆုံးတယ်လေ၊ အဲဒါတွေ နင်အသိပဲလေ နှစ်း”

ဇော်ဂျလ်နောင်က ၁၉၄၆ ခုနှစ် နယ်မြေသတ်မှတ်ပေးသည်ကိစ္စကို အစဖော်ပြန်သည်။ ဆွေးနွေးပွဲက အဆုံးမရှိ၊ တစ်ယောက်တစ်မျိုး ထ၍ ဆွေးနွေးကြသည်။ အချို့က ပြည်နယ်၏ တိုးတက်မှု နေးကွေးသည်ကို အပြစ်သဘောပြောပြကြသည်။ နှစ်းက လက်ရှိနိုင်ငံတော်၏ စီးပွားရေးခွဲ့ခြောက်ခြောက်နေသည်ကြောင့် ပြည်မအတွက်ပင် မစွမ်းဆောင်နိုင်သေးပုံ၊ ကျောင်းများ မလုံလောက်သေး။ ဆေးရုံများ၊ ဆရာဝန်များ၊ ဆရာ၊ ဆရာမများက အစ ကျောင်းဆရာအဆုံး လုံလောက်မှုမရှိသေးကြောင်း၊ ပြည်ပ

နိုင်ငံများမှ ထောက်ပံ့မှုဆိုသည်မှာလည်း နိုင်ငံတော်ပြိမ်းချမ်းမှ သာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အထောက်အပံ့များ၊ ရရှိနိုင် မည်ဖြစ်ကြောင်းကို စိတ်ရှည်လက်ရှည်ဆွေးနွေးပြသည်။ ယခုလည်း ပြိမ်းချမ်းရေးသည် အရေးကြီးကြောင်း၊ ဤရေခဲတောင်ဒေသတွင် ပြိမ်းချမ်းပါက အနောက်နိုင်ငံကြီးများ လိုက်မဖိုနိုင်လောက်အောင် စီးပွားရေးအတွက် အထောက်အကူပြုမည့် သယံဇာတပစွဲည်းများ၊ ဓာတ်သွေ့ကျကျ၍ ရှာဖွေနိုင်မည်ဖြစ်ကြောင့်ကို ထောက်ပြသည်။ ကြိုယ်ဝင်သာပြည်နယ်တစ်ခုဖြစ်စေရန် ဆက်သွယ်ရေး လမ်းကြောင်းများ ကောင်းမွန်ပါမှုသာ ကြီးပွားတိုးတက်နှုန်းထား လျင်မြန်မည်ကို နားလည်ထားရမည်။ ထိုကြောင့် တံတားများ မဖျက်ဆီးသင့်ကြောင်း၊ ပညာတတ်များကို စည်းရုံးဆွဲဆောင်ရန် လက်နက်ကိုင်သတ်ဖြတ်နေသည်နှင့် အချို့ကုန်နေကြမည်အစား ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ခေါ်နေသည်ကို လက်ခံနိုင်ရေး ဆွေးနွေးကြသည်။

နှစ်းကို ပညာတတ်ညွှန်ပါသည်ဟု ဝေဖန်ခံရသည်။ စစ်ရေး အရလုပ်ဆောင်ခြင်းသည် အားလုံးတရားသည်ဟုဆိုကြသည်။ အာကာသည် သေနတ်ပြောင်းမှာသာတည်သည်ဟု အချို့က ဆိုသည်။ ပြည်နယ်တိုးတက်ဖို့ ဘိန်းစိုက်သင့်ကစိုက်ရမှာပဲဟု ဆိုသူကဆိုသည်။ ငွေးသည်သာ အစိကဖြစ်သည်ဟု ဆိုသူက ဆိုသည်။ နှစ်းက ဘိန်း၏ဆိုးကျိုးများထောက်ပြသည်။ ဆေးပညာ သင်ခဲ့သည်ကို သူတို့အားလုံးကသိသည်။ ပညာပိုင်းကို သူတို့ မဝေဖန်သော်လည်း စစ်ရေးကိစ္စနှင့်ပြို့စုံလာသည်။ အချို့က နှစ်းပြောပြသည်ကို လက်ခံဆွေးနွေးသည်။ စစ်ရေးခေါင်းဆောင်အချို့က လုံးဝ လက်မခံပေး။ သဘောထားကဲ့လွှဲမှုများနှင့်သာ အချို့ကုန်သည်။

ပညာတတ်ဟူ၍ပါသည်။ တွေဝေသည်ဟု စွဲပြောဆိုခြင်း ခံရသည်။ နှစ်းက သိပ်ပါဝင်မဆွေးနွေးတော့ပေါ့။ သူတို့၏သဘော အတိုင်းသာရှိပါစေတော့ဟုတွေးလျက် ကိုယ်လုပ်သင့်လုပ်ကိုင်ရမည့် ကိစ္စများကို ပြတ်ပြတ်သားသားလုပ်ကိုင်သည်။ ယခုတစ်ခေါက်လည်း ယခင်အတိုင်းပင် ဆွေးနွေးရင်းပြင်သာ အချိန်တွေကုန်လာခဲ့ရ သည်။ အသက်အရွယ်ကြီးရင့်လာသည့်လူကြီးပိုင်းက လက်ခံချင် သည်။ နှစ်းတင်ပြသည်အချက်များကို လူငယ်ပိုင်းက စိတ်မဝင် စားပေါ့။ လူမျိုးရေးစိတ်ဓာတ်ပြင်းထန်သည်။

ယခု လက်နက်ကြီးများ ဝယ်ယူခြင်း၊ သင်တန်းကျောင်းများ ဖွင့်ကာ စစ်ပညာများ၊ စစ်ဆင်နည်းပျိုးဟာကအစ နှင့်ငံခြား တိုင်းပြည့်မှုပညာရှင်ခေါ်ယူ၍ သင်ကြားနိုင်အောင်စိစဉ်ရန် ဆိုကြသည်။

နှစ်းက နောင်မွန်းသို့ပြန်ချင်ပြီ။ နေ့စဉ်ရက်ဆက်တက်နေ ရသည် အစည်းအဝေးကို ပြီးငွေ့လာသည်။ မိမိတပ်ဖွဲ့ တစ်ဖွဲ့တည်း ပြန်ရန်က မသင့်တော်ပေါ့။ အားလုံးသည် ပြီမ်းချမ်းရေး ဆွေးနွေးရန် သိပ်ထိတိမဝင်စား၊ ခေတ်မီလက်နက်များ တပ်ဆင်ရန် နှင့် ရန်ပုံငွေ့ရရှိရေး၊ ဆက်ကြုံးကောက်ခံရေးကိုသာ အထူး စိတ်ဝင်စားကြသည်။ သူတို့စိတ်ဝင်စားနေသည်က အာဏာ လက်ဝယ်ရောက်ရရှိရေး၊ ကိုယ်ပြည့်နယ်ကို ကိုယ်သာအုပ်ချုပ်ပိုင်ခွင့် ရှိရေးသည်သာ အခိုက်ဖြစ်သည်။

လွှတ်လပ်သည့် ကချင်နိုင်ထူးထောင်လို့သည်သဘောထား သည် ဟိုယခင်အခါကပပ်ရှိခဲ့၏။ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဆရာကရိန်လ၊ ဒူးဝါးအော်လ၊ ဒူးဝါးအော်လွန်း၊ ဒူးဝါးခွန်ဖုန်း၊ နောက်ဆင်းတို့က ပိုလ်ချုပ်အောင်ဆန်း မြစ်ကြီးနားရောက်သည့်အချိန် ၁၉၄၆ ခုနှစ်၊ နှိုဝင်ဘာလ ၂၃ ရက်တွင် ဆွေးနွေးပွဲများပြုလုပ်ပြီး အချက်သုံးချက်ဆွေးနွေးခဲ့ကြသည်။ (၁) ကချင်ပြည့်နယ်

တည်ထောင်ရေး၊ ဗမာခေါင်းဆောင်များနှင့်ဆွေးနွေးရန်၊ (၂) ကချင်ပြည့်နယ်သတ်မှတ်ရေး၊ ဗမာတို့နှင့်သဘောတူချက်ရလျှင် အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် အဂ်လိပ်မှုသဘောတူရန်၊ (၃)အထက်ပါအပိုဒ် (၁) နှင့် (၂) ကို မရမချင်း တောင်တန်းဒေသအုပ်ချုပ်ရေးအောက်တွင် နေရန် ဖြစ်သည်။ ဤကား ကချင်အမျိုးသားများ၏အမြင်ပြင်ဖြစ်သည်။ နှစ်းတွင် လူမျိုးရေးအစွမ်းရောက် ဝါဒမရှိ၊ ရေးတောင်ဒေသ တိုးတက်ရေးအတွက် အသက်ကိုပင် စွန့်လွှတ်ရပါစေ ဝန်မလေးပါ။

မင်းသူကို ချစ်ပါသည်။ တက္ကသိုလ်ကျောင်းတော်ကြီး၌ ပညာသင်နှစ်တစ်နှစ်လုံး မင်းသူကို တစ်ရက်မှ နှစ်း၏အပါးမှ မဝေးစေရေး။ တစ်နည်းနည်းဖြင့် မင်းသူနှင့်အတူရှိနေခဲ့သည်သာ။ မင်းသူက အလွန်ရှိုးသားသည်။ ချစ်ခြင်းမေတ္တာတစ်ခုကိုသာ မျှော်လင့်သည်။ ချစ်သူတစ်ယောက်အနေဖြင့် မည်သည့်အချိန် အခါမှ အခွင့်အရေးမယူ။ ယောက်းပီသသောစိတ်ဓာတ်ကို နှစ်းအလွန်လေးစားသည်။ ခွဲခွာလုံးအချိန်တွင် မင်းသူကို အသိပင် မပေးခဲ့ရ။ ခြေရာဖျောက်ကာ ပြည့်ပနိုင်ငံသို့ထွက်ခဲ့ရသည်။ ယနေ့ထိတွေးမိတိုင်း စိတ်မကောင်းဖြစ်ရသည်။

တဟောင်းဒမ်းသို့မလာမိ မင်းသူကို ခကာဝင်တွေ့ချိန်ရ သည်။ သူတို့နှစ်ယောက်၏ရွှေ့ဆက်ရမည့်ဘဝ ဆွေးနွေးသည်။ သူက ဆုံးမှတ်ကိုမေးခွဲပြီ။ နှစ်ယောက်တည်းရှိနေသည့်အခုန်းတွင် နှစ်းချစ်သောသူ၏အမေးပုံစွဲကို နှစ်းမဖြေနိုင်။ ကြုံနှေ့ကို ဆည်ကာ နော်မရီနာထုံး အကြောင်းပြရှောင်ထွက်လိုက်ရသည်။ ရင်ခုန်လိုက်ရသည်မှာ နော်မရီနာတို့အိမ်ရောက်သည့်တိုင်ပင်။ ဘာကြောင့် များ သည်မျှလောက် ရင်ခုန်နေမီသည် မသိ။ အချို့သည် ရင်ကိုတုန်ချုပ်ခုန်စေသည်ကို ယခုအခါ နှစ်းသိတော့သည်။ သို့သော် ခကာသာပင်ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ မဖြစ်မြောက်သေး။ နန်းသည် ကိန်းဂကန်းများဖြင့် တင်ပြ၍ ဆွေးနွေးသည်။ တိုးတက်မှု၊ ဆုတ်ယုတ်မှုများ၊ ပင်လုံစာချပ်အရ သဘောတူညီသည့်အထိမ်း အမှတ်အဖြစ် ကျင်းပသည့် ညစာစားပွဲအကြောင်းကို နန်းက ကိုးကား၍ ရှင်းပြသည်။ ညစာစားပွဲ၌ ပိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် စကားအချို့ကို စည်းလုံးညီညွှတ်ရေးနှင့်ပတ်သက်ပြီး ရည်ညွှန်းကာပြောဆိုသည်။ ဤစကားစုံကို အားလုံးက ငြိမ်သက်စွာ နားထောင်သည်။

“တစ်တိုင်းပြည်လုံးကြီးပွားတိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအင်အားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ၊ ပမာဏ တစ်မျိုး၊ ကရင်က တစ်ဖုံး ရှုမ်း၊ ကချင်၊ ချင်းတို့ကတဲ့ခြား၊ အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကိုင်မှုသာ အကျိုးရှိနိုင်မယ်လို့ ပိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချပ်အပြီး ညစာစားပွဲမှာ ပြောတာလေ၊ အင်မတန်အကျိုးရှိတဲ့စကားလေ၊ စဉ်းစားကြရမယ်၊ ခုံငြိမ်းချမ်းရေးဖိတ်ခေါ်နေပြီ၊ လက်တွဲကြဖို့ခေါ်နေပြီ၊ ဘာလို့ ဒီလို့လူသတ်လမ်းစဉ်ကို ဆက်လျော်က်ချင်နေကြတာလဲ၊ ပြည်နယ်ကြီး တကွဲတပြားစီဖြစ်သွားတာမျိုးတော့ နန်းမလိုလားဘူး၊ ခုံဆိုတိုနိုင်ငံမှာ စီးပွားရေး၊ စားဝတ်နေရေး လူမှုရေး တွေကိုက အလွန်နိမ့်ကျနေပြီ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးဘူး၊ အဲဒီညစာစားပွဲကို နန်းတို့မမို့လိုက်ပါဘူး၊ ဒါတွေကို မီလိုက်တဲ့ သူတွေရှိနေသေးတယ်၊ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ပြီး အချိန်ကုန်မယ့်အစား ငြိမ်းချမ်းရေးယူပြီး ကိုယ့်လူမျိုးကောင်းစားရေး၊ ကိုယ့်ပြည်နယ် တိုးတက်ရေးကို စဉ်းစားကြဖို့ နန်းကတော့ တိုက်တွေန်းချင်ပါတယ်”

“နန်းပြောတာနဲ့ပတ်သက်ပြီး ငါတစ်ခုတော့ပြောချင်တယ်၊ ငါတို့လွှတ်လပ်ရေးရပြီး ပိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့အချိန်က စုပြီး တိုက်လာလိုက်တဲ့စစ်ပွဲတွေ မပြီးဆုံးသေးဘူးလေ၊ ခုလည်း ဆက်တိုက်ဖို့ လက်နက်ကိစ္စတွေတိုင်ပင်ရင်း ငြိမ်းချမ်းရေးစကားကမ်းလှမ်းတဲ့အကြောင်း ဆွေးနွေးနေရတယ်၊ ငါတို့တွေ ဒီလိုပဲစစ်တိုက်နေကြမှာလား မေးစရာရှိတယ်၊ သူဘက် ကိုယ့်ဘက်မှာလည်း အသက်တွေ ဆုံးရုံးနေကြတယ်၊ ငါတော့ တို့ပြည်နယ်တိုးတက်မြင့်မားတာ လိုလားတယ်ကွာ၊ တို့လူမျိုးတွေ တိပ်ရောက်စေချင်တယ်ကွာ၊ အဲဒါ ငါဖြစ်စေချင်တာပဲ၊ ကဲ ဘယ်လိုလုပ်မလဲပြောပြကြစွဲးကွာ၊ ငါ့အသက်က ခြောက်ဆယ်ကျော်နေပြီး စစ်ပွဲတွေ အများကြီး ငါတိုက်ခဲ့ပြီးပြီ၊ ငြိမ်းချမ်းရေးခေါ်တာ ဒီတစ်ခါပဲ ကြုံဖူးတယ်၊ ငါတို့ နန်းကို အနောက်နိုင်ငံမှာ ပညာဆက်သင်ခိုင်းတယ်၊ ခုသူပြန်လာတယ်၊ လူနှာတွေ ဆေးမကုန်းနိုင်ဘူး၊ တို့လိုပဲ သေနတ်ကိုင်ပြီးတိုက်နေရတယ်၊ ငါ့သဘောကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ်၊ တို့ရဲ့သဘောထား၊ သူတို့တွေ တို့အပေါ်ထားတဲ့ သဘောထား ဘယ်လိုလဲ၊ တို့တောင်းဆိုတာတွေ လိုက်လျေားပေးမှာလား၊ ဒါတွေသိဖို့လို့အပ်တယ်၊ တို့ပြည်နယ်ကို ဘယ်လိုထောက်ပံ့ပေးမှာလဲ၊ ကျောင်းတွေ၊ တံတားတွေ၊ လမ်းတွေ၊ ဆေးရုံတွေ ဆောက်ပေးမှာလား၊ တို့ခဲ့လေ့ထုံးစိန့်အညီ အုပ်ချုပ်ခွင့်ပေးမှာလား၊ တို့လူမျိုးကာကွယ်ရေးအတွက် စစ်တပ်ရော စွဲခွဲ့ပြုမှာလား၊ ဒါတွေကို ဆွေးနွေးရေမယ်၊ စစ်တိုက်နေလို့မပြီးဘူး၊ စစ်တိုက်နေလို့ လူတွေသေကုန်တာပဲရှိမယ်လေ၊ ငွေတွေကုန်မယ်၊ အချိန်တွေကုန်မယ်၊ အဆုံးရုံးဆုံးကတော့ အချိန်ပဲ၊ အဲဒီအချိန်က အရွယ်ကို ပေးဆပ်လိုက်ရတာကွာ၊ အနစ်နာဆုံးပဲ”

“ဒါဆို ဒူးဝါးက ငြိမ်းချမ်းရေးကမ်းလှမ်းတာကို လက်ခံဆွေးနွေးမယ်ပေါ့”

“ဟူတ်တယ်လေ၊ နိုင်ငံရေးသမားတွေလက်ထဲက အာကာကို တပ်မတော်ကသိမ်းလိုက်ပြီလေ၊ စစ်ရေးသဘောအရ ပြုမ်းချမ်းရေး အလုပ်ပြုရင် သေနတ်မပစ်ရဘူးကွဲ၊ သူသယ်လာတဲ့စကားကို နားထောင်ပြီးမှ ဆုံးဖြတ်ရမှာ၊ ဒါကဗ္ဗာမှာရှိတဲ့ စစ်စည်းကမ်းကွဲ၊ ငါရောက်ခဲ့တဲ့ ‘မက ဆုံးပို့တေးမီးယား’ စစ်ပွဲမှာ ဒီလိုပဲကွဲ၊ ကြက်ခြေနှိမ်ပတ်မြေငြင်ရင် မပစ်ရဘူး၊ ဒါစည်းကမ်းလေ”

အားလုံးပြုမှုံးသည်။ စစ်ပွဲအတွေ့အကြံမှားသည့် ကချင် ဒူးဝါးကြီး၏စကားကို မဆန့်ကျင်ကြပေး။ ဒူးဝါးကြီးထောက်ပြသော အချက်များမှာ အမှန်ဖြစ်ရမည့်ကိစ္စများသာဖြစ်သည်။

၁၉၄၆ ခုနှစ်၊ ဒီဇန်ဘာလ ၃၁ ရက်တွင် လွှတ်လပ်ရေး တောင်းဆိုစဉ်အခါ ပိုလ်ချုပ်အောင်ဆန်း တောင်းဆိုခဲ့သည့် အချက်တွင် (၁) တောင်တန်းဒေသများအား မြန်မာပြည်မနှင့်အတူ လွှတ်လပ်ရေးပေးရန်၊ (၂) ဘုရင်ခံ၏ အမှုဆောင် (၀န်ကြီး) အဖွဲ့တွင် တောင်တန်းဒေသမှာကိုယ်စားလှယ်များပါဝင်ခွင့်ပေးရန် ဆိုသည့်အချက်များတင်ပြတောင်းဆိုလိုက်သည် အတိအလင်း သိရှိကြပြီးဖြစ်သည်။

အမှန်တော့ တောင်တန်းနှင့်ပြည်မ မခွဲခြားသည့်စိတ်ဓာတ် သည် ယခင်ကတည်းကရှိနေသည်ကို ငြင်း၍မရပေး။ ပြုတိသွေး အစိုးရ၏ စတုပြုစာတမ်းမကြေညာမီ မဟာမိတ်တပ်များ မြန်မာနိုင်ငံကို ပြန်လည်တိုက်ခိုက်စဉ်ကပင် ကချင်ဒေသရောက် ပြုတိသွေးအရာရှိအချို့က ကချင်ဒေသကို မြန်မာနှင့်မပူးပေါင်းဘဲ သီးခြားအုပ်ချုပ်မည်ဖြစ်သည်။ မြန်မာကို မယုံရန် သွေးခွဲခြားကြသည်။ ထိုစဉ်က အသက်ကြီးပိုင်းပုဂ္ဂိုလ်များက ယုံကြည်ကြပေမည်။ အသက်ငယ်၍တက်ကြသော လူငယ်များက မယုံကြည်ကြပါ။ သို့သော်လည်း လူအမျိုးမျိုး၊ စိတ်အတွေတွေမှို့ အချို့က သွေးထိုး

စကားများကို ယုံကြည်သူများလည်းရှိကြသလို တွေဝေနေသူများ လည်း ရှိပေသည်။

နှစ်းတစ်ယောက် နောင်မွန်းသို့ ပြန်နိုင်းမည် မဟုတ်ပေး လက်နက်ဝယ်ယူမည့်ကိစ္စအတွက် နောက်သို့ ရက်အနည်းငယ် ရွှေဆိုင်းလိုက်သည်။ အားလုံးလက်ခံသည်ကြောင့် နှစ်း ဝမ်းသာ မိသည်။ ပြည်နယ်အတွက် လိုအပ်မည့်ဆေးဝါးပစ္စည်းများကို ဖြည့်ပေးနိုင်မည်။ နောင်မွန်းအတွက် လိုအပ်နေသေးသည့် စာသင်ကျောင်းတစ်ဆောင် ဆောက်လုပ်ပေးချင်နေသည်မှာ ကြာဖြို့ဖြစ်သော်လည်း မဖြစ်မြောက်သေး။ ယခုတော့ နှစ်း ဖြစ်စေချင်သည့်ကိစ္စများ အောင်မြင်လာတော့မည်။ အရွှေ့မှ ရောင်နိပြုထွက်လာသည်။ နှင်းမှုနှင့်တွေ့ကြား ထိုးဖောက်လာသည့် အလင်းရောင်ဖျော့ဖျော့သည် မကြောမီ အပူစွမ်းအင်ကို ပေးစေ နိုင်တော့မည်။

အချိန်စောင့်ရသည့်ကိစ္စ နှစ်းသိပ်စိတ်မရှည်တတ်ပါ။ ဖြစ်နိုင်လျှင် နှစ်းသည် ဆေးရုံ သို့မဟုတ် ဆေးခန်းတစ်ခုခုတွင် အေးချမ်းစွာထိုင်၍ သင်လာခဲ့သည့်ပညာများဖြင့် ဘဝကို ရပ်တည် ချင်သည်။ သူတိုင်းရင်းသားများ၏ ကျော်မာရေး၊ လူမှုရေးများ စောင့်ရောက်ဖြည့်ဆည်းပေးရင်း ကိုမင်းသူကို သတိရလာသည်။ သူတောင်းဆိုသောဆုံးရပ်သို့ မကြောမီရောက်လာတော့မှာပါဟု အဖြေပေးလိုက်ချင်ပါသည်။

သည်တစ်ခေါက် နောင်မွန်းပြန်ရောက်လျှင် နောက်လျှင် အကြောင်းအရာအတွက် ဝင်၍အကူအညီတွေပေးရပြီးမည်။ စစ်ရေးပြုမ်းချမ်း သွားလျှင် လူမှုရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက် နိုင်ပေလိမ့်မည်။ ဘဝမှာ မထင်မှတ်ထားသည်တို့လည်း ဖြစ်လာ နိုင်သည်။ ပြုမ်းချမ်းရေးကိစ္စ နှစ်းမည်သို့မျှထင်မှတ်မထားပေ။

ဖြည့်ဖြည့်တော့ နှစ်းဖြစ်စေချင်သော ပုံသဏ္ဌာန်ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။ အေးချမ်းသာယာသာဘဝများကို ပိုင်ဆိုင်စေချင်သည်။ ငြိမ်းချမ်းစွာ ပညာသင်ယူနှိုင်မည်။ ကျွန်းမာရေးအတွက် ခေတ်မီသောဆေးရုံဆေးခန်းများရှိလာမည်။ နှစ်းတို့ပြည့်နှယ်သို့ လာရောက်တာဝန်ထမ်းဆောင်သူ များ၊ ကမ္မာလူညွှေခရီးသည်များ တောင်တန်းများအပေါ် အချိန်မရွေး ဘွားလာလည်ပတ်နိုင်မည်။ စီးပွားရေးလုပ်ငန်းများတိုးချွဲကာ ပြည့်နှယ်ကောင်းစားရေး အထောက်အကူပြုလုပ်ငန်းများ ပေါ်လာမည်ဟု နှစ်း ယုံကြည်ထားသည်။

နှစ်းရောက်နေသည့်နေရာက မြန်မာပြည်၏မြောက်ဘက် အစွမ်း တဟောင်းဒမ်းရွာလေးဖြစ်သည်။ တော့အထပ်ထပ်နှင့် မိုးထိလုန်းပါးတောင်များသီးကာနေသဖြင့် နံနက်စောနှင့် ညေနေ၏နေဝါဒသို့ပေါ်လာစေချင်ပါသည်။

ဆန်မရှိ၊ ဆပ်၊ လူး၊ ပြောင်းဖူးနှင့် ပိုန်းဥ၊ မောက်ဥ၊ ခွေးဖရုံးသီးတို့သာ ပေါ်ပေါ်များများစိုက်ပျိုးကြရသော တိုင်းရင်းသား များကို သနားမိသည်။ နှစ်းနေထိုင်ခဲ့သောအရပ်သည် ပညာသင်ကြားခဲ့ရသော ရန်ကုန်တက္ကသိုလ်၊ ပြည်ပနိုင်ငံသို့ ပညာသင်ရန်သွားခဲ့သည့် တက္ကသိုလ်များ၏ကြီးကျယ်ခမ်းနားသော အဆောင်အယောင်များနှင့် တခြားစီဖြစ်သည်။ ဖြောင့်ဖြူးသော လမ်းကြီးများ၊ ကြီးမားသောတံတားများ၊ တောင်ကုန်း တောင်တန်းများတွင် ခေတ်မီလှပစွာ စိုက်ပျိုးထားသော စိုက်ခင်းအလှတို့သည် လူတို့ဖန်တီးထားသည့်အရာများသာဖြစ်သည်။ ယခု နှစ်းရောက်နေသည့်အရပ်နှင့် မည်သို့မှန်းကို ယူဉ်၍မရ။ သို့သော်လည်း သဘာဝအလှများနှင့် ပြည့်နေသောကြုံဒေသကို နှစ်းချစ်သည်။ နှမ့်တမိုင်မြစ်ဝှမ်းအတွင်း စီးဝင်သည့် တန်နှီးချောင်းထောင်း

ချောင်ဖျားတွင် အလွန်မြင့်သည့် ဆာမရာရာဇီ တောင်ကြီးရှိသည်။ ဤအရပ်တွင် သဘာဝသဏ္ဌာတွင်းများရှိသည်။ တောင်ကြီး၏အခြားတစ်ဖက်ရှိ ‘တရိဝစ်’ချောင်းတွင်လည်း ဘော်တွင်းများရှိနေသည်။ တန်ဖိုးမဖြတ်နိုင်သော ဤအရပ်ကို ပြိုကွဲပ်ကို စေမည့်အကြောင်းများကို နှစ်းမလိုလားပေ။

ဤကိစ္စများအားလုံးကို နှစ်းသိသိကဲ့သို့ တိုင်းရင်းသားများလည်း သိကြသည်။ ဤသဏ္ဌာများနှင့် သူတို့လက်မှုလက်ရာများက ချီးကျူးစရာကောင်းလောက်အောင် အနုပညာလက်ရာမြောက်သည်။ နိုဂာဝတ်စုံသည် ငွေထည်များသာ အများဆုံးသုံးသည်။ ထို့ကြောင့် သူဒေသကို တိုးတက်စေချင်သည်။ ပညာတတ်များများ ထွက်ပေါ်လာစေချင်ပါသည်။ ဤသဏ္ဌာများထုတ်ဖော်ရန် အတတ်ပညာရှင်၊ အသိပညာရှင်များ လိုသည်။ တစ်ဦးနှင့်တစ်ဦး စစ်တိုက်ပြီး အချိန်မကုန်စေချင်ပေါ်။ ထိုကြောင့်လည်း ငြိမ်းချမ်းရေးအမှန်လိုအပ်သည်ကို နှစ်းရင်တွင်းမှု သိနေသည်။ သို့သော် နှစ်းက တစ်ယောက်တည်း ဖြစ်စေချင်သလိုလုပ်၍မရ။ အချိန်အခါများစွာ စောင့်ခဲ့ရသည်။ ယခုဖြင့် မျှော်မှုန်းထားသည့်အချိန်ရောက်လာခဲ့သည်။ နှစ်း အပင်ပန်းခံလာရသည့်အကျိုး ခံစားရတော့မည်ကို စိတ်မှုကျိုတ်၍ ဝမ်းသာမိသည်။

ခင်မောင်ထွန်းကို အမှတ်ရလိုက်မိသည်။ သူရှိနေလျှင် နှစ်းအတွက် များစွာအထောက်အကူရှိနိုင်သည်။ ယခုအချိန်မှုဖြင့် နောက်မကျသေး။ ကိုမင်းသူရှိနိုင်သည်။ ဆုံးတိုင်ပင်၊ ကောင်းတိုင်ပင်အတွက် ဘုရားသခင်က နော်မရိနာနှင့် ကိုမင်းသူတို့ကို နှစ်းအတွက် လက်ဆောင်ပေးသနားထားသည်။ နှစ်းသွားခဲ့သည့်လမ်းခရီးက ကြမ်းသည်။ ခရီးတစ်လျှောက် မြင့်မားသည့်တောင်များတက်လိုက်၊ ဆင်းလိုက်၊ လျှို့မြောင်လမ်းတွေ

ချောက်ကမ်းပါးအနီးမှဖြတ်လိုဖြတ်ရနှင့် ခရီးလမ်းက မတွင်။ ကြည့်လိုက်တိုင်း ဖွေးဖွေးဖြူဖြူရေခဲတောင်ထွက်ကြီးများ ဝန်းရုန်းသည် ရေမြေသဘာဝကို မျက်စိတစ်ဆုံးမြင်နေရသည်။ ရွှေမြို့းနိုင်သည့် သဘောဝအလှများသည် မောပန်းမှုကို ဖြေသိမြဲစေနိုင်သော်လည်း အလွမ်းတော့ ဖြေမဆည်နိုင်သေးပေါ့ နှစ်း၏ဘဝက မိန်းမသားသာဖြစ်သည်။

ရေခဲတောင်များဖြတ်သန်း၍ တိုက်ခတ်လာသည့်လေနှင့် အတူ ပန်းရန်းမျိုးစုံသည် မောပန်းနှစ်းနယ်နေသည် နှစ်းကို အားပေးနေသည့်နှယ်၊ တောင်လေပိန်း၊ သစ်ခွဲပန်းရန်းသင်းသင်းမွေးပုံးလျက်သာ။ အကြိုမ်ပေါင်းများစွာဖြတ်သန်းခဲ့သည့် ခရီးလမ်းကြမ်းကို ပြန်စောင်းငဲ့၍ပင်မကြည့်ချင်။ ထိုအတူ နှစ်းတို့တိုင်းရင်းသားအချင်းချင်းသတ်ဖြတ်ခဲ့ကြသည့် စစ်ပွဲများကို ပြန်မသွားချင်တော့ပါ။ တစ်ခါတစ်ရုံ နှစ်းတွေးနေမီသည်။ လူသတ်လက်နက်များ ဆိတ်သူဦးပြီး ပြိုမ်းချမ်းနေလျှင် မည်မျှ နေထိုင်၍ကောင်းမည်နည်း။ သို့သော် မဖြစ်နိုင်။

သာယာနာပျောဖွှာယ် ကျေးငှက်တွန်ကျူးသံ၊ တဝါဝါဝါနှင့် ရေလုံးထိုးကျေသံကို အဝေးမှ ကြားသော်ပြားလည်း ရေကိုမပြင်ရ၊ အသံသာကြားနေရသည်။ အနီးရောက်မှ တောင်ကျေရေတံခွဲကြီးကို တွေ့ရသည်။ စိတ်ကို ချောက်ချားသွားစေသည်အထိ မာယာများသည်။ နှစ်းတို့အဖို့က ရှိုးနေပါပြီ။ တစ်ခါတစ်ရုံ ကိုမင်းသူနှင့် ဆုံးသည့်အခါတွင် နှစ်းက တော့တောင်သဘာဝအကြောင်းများပြောပြချိန်ဖြုံးအလွန်ပင် စိတ်ဝင်စားသည်။ အပြစ်ကင်းစင်သည်ကလေးကယ်တစ်ဦးပမာ နားထောင်သူမျက်နှာတွင် လွမ်းမောနေသည့်စိတ်များ ပျောက်နေသည်ဟု ထင်ရသည်။

နောက်ဆုံးတွင် သူပြောနေကျစကားလေးရှိသည်။ “နှစ်းရယ်မပင်ပန်းသေးဘူးလား” ဟုဆိုတတ်သည်။ ကိုမင်းသူက ဤသို့ပြောလာလျှင် ရင်မောရသည်က နှစ်းသာဖြစ်ရသည်။ အဖြေမရှိတင်းတော်မောနှင့် တမြည့်မြည့်ဖြစ်ကာ ပြန်ခဲ့ရသည့် အချိန်တွေက များသည်။ ဤတစ်ခေါက် ပြန်ပြောနှင့်ပြီ။ ပြိုမ်းချမ်းရေးရွေးပွဲအောင်မြင်လျှင် နှစ်းတို့ အပန်းပြောလိုရပါပြီလို့။ နှစ်းက အတွေးများဖြင့် တစ်ဦးတည်းပြုးမိသည်။ ရှုက်ပြုးလေးများဖြစ်နေမည်လားမသို့။

တဟောင်းဒမ်းနှင့် နောင်မွန်း ခရီးကြမ်းလွန်းသည်။ ပန်နှစ်းဒင်ဘက်မှဖြတ်ပြန်ခြင်းဖြစ်သည်။ ပြီး နောင်မွန်းသို့ဝင်မည်။ ခရီးက ကြိုးတံတားများရှိနေသဖြင့် အတန်အသင့် သက်သာသည်။ ပြိုမ်းချမ်းရေးလက်ကမ်းလာသည့်ကိစ္စ ဆွေးနွေးပြီးပြတ်သွားပြီဖြစ်၍ နှစ်းသည် အဖွဲ့တွင်ပါသော်လည်း လိုက်စရာမလိုတော့ပါ။ နောင်မွန်းဆေးရုံတွင် သင်တန်းကိစ္စများအတွက် အရေးကြီးသော ဆွေးနွေးမှုများရှိနေသည်။ လူကြိုးများသာ မြို့တက်ကြမည်ဖြစ်သည်။ စိတ်ခေါ်သည့်ပြိုမ်းချမ်းရေးဆွေးနွေးရန်ကိစ္စ ဆောင်ရွက်ကြမည်သာ။ လူသွားလမ်းများသာရှိနေသေးသည့်ပြည်နယ်ဖြစ်သည့်အတွက် ကားလမ်း အနည်းအကျင်းသာရှိသည်။ သို့သော် မပြောပလောက်၊ ခရီးလမ်းမပေါ်ရောက်ရန် ကြေားမည်။

တောင်ကြားများကိုဖြတ်ကော်ပြီး စီးဆင်းလာသည့် ချောင်းများရှိသည်။ ချောင်းများကိုဖြတ်၍ ကြိုးတံတားများရှိသည်။ တို့သာ တာချောင်း၊ မကျုန်ခကြိုးတံတားများသည် သံမဏီကြိုးများဖြစ်ပြီး ကြို့များပြု့ပြုလုပ်ထားသော တံတားများသာ။ အခင်းသည် သစ်လုံးများစီးတန်းခင်းထားသည်။ လားများဖြင့်

အသွားများသည်။ နှစ်းတို့အဖွဲ့များပင်လျှင် ရိက္ခာခြောက်များ၊ ခဲယမ်းမီးကော်များကို လားခြောက်ကော်ဖြင့် သယ်ခဲ့သည်။ စခန်းဟူ၍ အတည်တကျမရှိ။ ရွာထဲ၌ လူဖြန့်ပြီးနေသည်။ တောင်ယာစပါးတွေ ကူညီကာ စိုက်ပျိုးပေးကြသည်။ မိသားတစ်စုံလို နေထိုင်သည်။ ထို့ကြောင့် နှစ်းတို့တပ်ဖွဲ့ဝင် များကို သူတို့ တိုင်းရှင်းသားများက ချစ်ကြသည်။ နှစ်းတို့ စည်းရုံးရေးအောင်မြင် သည်။ နှစ်းတို့က အစိုးရတပ်များနှင့်ရင်ဆိုင်တိုက်ပွဲများ မည်သည် အခါမှ မလုပ်။ သတိထားသည်။ သူတို့လာလျှင် ရွာထဲမှာ ခက ရှောင်ကာနေကြသည်။

ခါကာဘိရာဒီ တောင်ထွေတ် ချွေးချွေးသည် မိုးတိမ် အလယ်ထိုးဖောက်ကာ တောင်တစ်ဝင်သာလျှင် မြင်ရတော့သည်။ တစ်နှစ်ပတ်လုံး မိုးသံချွေးချွေးပေးလျက် အေးချမ်းလွန်းသော ရာသီအလီလီကို နှစ်းတို့ဖြေတ်ကျော်ခဲ့ပြီးဖြစ်သည်။ ရာသီဥတု၏ဒက်ချက်ကို ခံနိုင်ရည်ရှိနေကြပြီ။ သူတို့လာခဲ့သည့်တောင်းဒမ်းသည် အဝေးမှာကျန်ခဲ့ပြီ။ ခါကာဘိရာဒီနှင့် ဆယ်ရက်ကျော်ခနီးဝေးသည်။ တို့က်လူမျိုးနှင့် ရေမ်တိုင်းရှင်းသားများ ရောနောနေထိုင်ကြသော ရွာကလေးသာဖြစ်သည်။ နှစ်းကတောင်းဒမ်းကိုချက်ချမ်းသည်။ မည်သည့်ပြဿနာမှမရှိ။ အေးချမ်းသာယာစွာနှင့် ရှိုးသားစွာ အသက်မွေးမှုကို ဟိုးရှေးကပင် လုပ်ကိုင်နေထိုင်ကြသူများဖြစ်နိုင်သည်။ ဖြစ်နိုင်လျှင် နှစ်းသည် ဤရွာကလေးတွင် အခြေဖြေနေထိုင်လို့စိတ်ဖြစ်မိသည်။ မင်းသူကလည်း နှစ်းပြောပြထားရှု သောကျနေသည်။ တစ်ခါတစ်ရုံးသူ၏လက်ရှိဘဝကိုမှုံးရှု ပြောပြတတ်သည်။ နှစ်း ညွှန်ပြသော အရပ်ကိုကြည့်ပြီး ပြောတတ်သည့်စကားများ ကြားယောင်နေမိသည်။

“အဲဒါရေခဲတောင်ကြီးဆီသာ နှစ်းသွားရင်လိုက်မယ်လေ၊ အဲဒါရေခဲတစ်ဝင်ဖုံးလွှမ်းနေတဲ့ တောင်ထွက်ကြီးက ခါကာဘိရာဒီလား၊ နှစ်းရယ် လူလိုက်တာ၊ တို့နိုင်ငံမှာ အလွန်လှုတဲ့ရှုခင်းတွေ ရှိနေတယ်၊ တန်ဖိုးရှိတဲ့ သယံအေတပစွဲည်းတွေ အများကြီးပိုင်ဆိုင်ထားတာပဲ၊ ရန်ကုန်နဲ့မြှင့်ကြီးနားကို ရုံးဆင်း၊ ရုံးတက်လုပ်နိုင်မယ် အချိန်တွေ ကျံ့လို့ရှိနိုင်အောင် ခရီးလမ်းတွေ ကောင်းလိုက်ရင်ဘယ်လောက်ကောင်းလိုက်မလ နှစ်းလုပ်”

စိတ်ကိုလွှတ်၍ ပြောတတ်သည့်မင်းသူကို နှစ်း အဲအားသင့်လျက်ကြည့်မိသည်။ ပြန်တွေးကြည့်ကာ မင်းသူအတွက် စိုးရိမ်စိတ်ဝင်မိသည်။ သူက နယ်မြေဒေသဖွံ့ဖြိုးရေးကို အလွန်စိတ်ဝင်စားသည်။ လုပ်အပ်သည့်၊ မလုပ်အပ်သည့်တို့ကိုလည်း ဥပဒေကောင်နှင့်ပြိုန်းနိုင်သည့်ကိစ္စများ ချင့်ချိန်နှင့်ဗျားအားနည်းသွားနိုင်သည်။ ပညာရှိ သတိပြစ်ခဲ့ဆိုသုလိုပင်၊ နှစ်းနှင့်ပတ်သက်၍ အကူအညီများ မဆိုင်းမတွေပေးတတ်သည်။ သူမှာ မာယာမရှိ။ မာကျေသော ပင်ကိုစိတ်ထားသည် ဤနေရာတွင်ရေခဲတမ္မာအေးရှု၍ မာကျေကာ အရည်ပျော်ရသည်။

ရို့ဒမ်ကို လှေးမြင်နေပြီ။ တောင်များပေါ်မှုမြင်လိုက်ပျောက်လိုက်နှင့် အတော်နီးလာခဲ့ပြီ။ မခေမြှင့်ကမ်းနံဘေးကရွာလေးဖြစ်သည်။ အလာတုန်းကဝင်လာပြီး တစ်ညွှန်အိပ်ခဲ့သည်။ ယခုအပြန်တွင် ခေါ်ဘူးအထိအရောက်ပြန်မည်။ အမြင့်တော့အနည်းငယ်ပြန်တက်ရမည်။ ပင်ပန်းသည်ကို အလေးမထားနိုင်ပေါ်ကိုယ်ဘက်က လုံခြုံမှုအတွက် စဉ်းစားထားပြီးမှ အနောက်မြားက်ဘက်ပြန်ဆင်းလာကာ နောင်မွန်းသို့ ခြေရာဖောက်ရှု ဝင်ရမည်။

နှစ်းတို့ရောက်နေသောအရပ် ခေါ်ဘူး၊ အမြင့်ပေ (၇,၀၀၀) ကျော်ရှိတောင်ပါ့တည်ထားသည့်ရွာတွေး။ အနောက်စူးစူးတွင် မချမ်းဘောနယ်နှင့် ဆွမ်ပရာဘွမ်တို့ ထိစပ်လျက် တောင်ဘက် အစွန်းက ဆော့လော်နယ်ကျော်လျှင် တရာတိနိုင်ငံတဲ့ရောက်သွားပြီး ကိုယ့်နိုင်ငံမဟုတ်တော့ပေါ့။ ပြည်နယ်အစပ်တွင် ကိုယ့်တိုင်းရင်းသား များ ဆင်းချို့တဲ့လျက်နေထိုင်ကြရသည်ကို မြင်တွေ့နေရသည်မှာ စိတ်မကောင်းဖြစ်ရသည်။ ပြိုမ်းချမ်းရေးရြှိုးလှွင် လေယာဉ်ကွင်း ဖောက်ပြီး သဘာဝအလူများပြု၍ စီးပွားရေးဖွံ့ဖြိုးအောင်လုပ်မည်။ မိတ်ဖက်နိုင်ငံများမှ အရင်းနှီးဖိတ်ခေါ်ကာ နှစ်း၏တိုင်းရင်းသား အားလုံး ပညာများ အခမဲ့ သင် ယူနိုင် ရမည်။ အုပ်ချုပ်မှု အတတ်ပညာကျမ်းကျင်တတ်မြောက်စေရန် မြေတောင်မြောက် တင်ပေးကာ ခေတ်မိတ္ထုးတက်သောပြည်နယ်တစ်ခု ဖြစ်စေရမည်။

နှစ်းက ရင်ထဲရှိနေသည့် နှုလုံးသားရေးရာနေရာတွင် တိုင်းရင်းသားလူမှုဘဝများ၏ တိုးတက်စေနိုင်ရေးကိစ္စက စိုးမိုး သွားပြန်သည်။ ပြည်မနှင့် တန်းတူ အခွင့်ရေးများရစေရမည်။ ယခုအချိန်သည် နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာက နိုင်ငံရေး သမားများလက်၌မရှိ။ အာဏာသိမ်းပြီး နှစ်အနည်းငယ်အတွင်း ပြိုမ်းရေးဖိတ်ခေါ်သည့်အသံကြားလာရသည်။ တိတ်ဆိတ်သည့် တောတောင်အတွင်း ချို့ငှက်ကူးသံကြားရသည့်နှယ်ဖြစ်သည်။

ဆွေးနွေးကြေမည် ဆိုရှု ဝမ်းသာရသည်။ လက်နက်ကိုင် ဝါဒချုပ်ပြိုမ်းစေချမ်ပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရန် လိုအပ်သည်။ ပြိုမ်းချမ်းရေးသည် အမိကအချက်ဖြစ်သည်။ ရှုံးသည်ကို နှစ်းနားလည်သည်။ အားလုံး သဘောပေါက်ဖို့လိုအပ်သည်။ ကိုယ့်ပြည်နယ်တိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် နှစ်းနှင့်အနီးစပ်ဆုံးပုဂ္ဂိုလ်များကို တိုက်တွန်းသည်။ အချို့က လက်ခံ

ဆွေးနွေးသည်။ အချို့က ဆွေးနွေးရှုံးမရ။ လက်နက်ဖြင့်သာ ဆက်၍ တိုက်ခိုက်လိုသည့် အစွန်းတစ်ယက်ရောက်သူများလည်း ရှိနေသည်။ မည်သို့ပင်ဖြစ်စေ နှစ်းတို့ရှိနေသည့် ဒေသဝန်းကျင် ကလေးသည် အေးချမ်းလျက် ရှိနေသည်။ ပြိုမ်းချမ်းလျက်သာ အုပ်ချုပ်မှုခိုင်မြှုပ်သည်။ ထို့ကြောင့် နှစ်းသည် ပင်ပန်းသမျှ အပန်းဖြေနားနေချင်သည်။

မဝေးတော့ပါ။ နောင်မွန်းသို့ နောက်တစ်ရက်ခွဲခွဲ ခရီးသာ ရှိုမည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း ခရီးကဆုံးလိမ့်ခြုံမည် မထင်ပေါ့။ ရှေ့ဆက်၍ မည်သို့ကြံ့တွေ့ကြရမည်ကို မခန့်မှန်းနိုင်ပါ။ အရာရာအားလုံးသည် ဘုရားသခင်၏ အလိုတော်အတိုင်းသာ ဖြစ်သည်ဟု နှစ်းက ယုံကြည်သည်။ ပတ်ဝန်းကျင်ကို မျက်စိဝေ့ကာ ကြည့်လေတိုင်း မြှင့်မှုးသောတောင်စဉ်တောင်တန်းများ ကာဆီး လျက် အေးခဲ့နေသည့် ရေခဲတောင်တန်းများ ငွေ့ခမောက် ဆောင်းကာ မျက်စိတစ်ဆုံးမြင်နေရသည်။ ထင်ရှုံးပင်များ၏ ချွေ့မြှုမြှုအဖျားကို တိုးဝင်ဖြတ်သန်း၍ တိုက်ခတ်လာသည့်လေတို့က သံစဉ်ဂိုတေားတံတိပုံကဲ့သို့ နားဆင်နေရသည်။ ခေါ်ဘူး၏ အလှုပ်းအချိန်ဟု နှစ်း တွေ့းနေမိသည်။

× × × ×

“က အားလုံးကို ကျွန်တော်နှုတ်ဆက်တယ်၊ အတူတက္က လက်တွေ့ပြီးလုပ်ကိုင်လာခဲ့ကြတဲ့ အချိန်ကာလတစ်လျှောက်လုံးမှာ ကျွန်တော်ကို နားလည်ခွင့်လွှဲပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်၊ အများတွေ လည်း ကျွန်တော် လုပ်ခဲ့မိတာ ရှိကောင်းရှိမယ်၊ အဲဒီအတွက်လည်း တောင်ပန်ပါတယ်၊ ခင်ဗျားတို့ တွေ့နဲ့ကျွန်တော် ခွဲခွာပြီးမသွားချင်ပါဘူး၊ ဒါပေမဲ့ မင်းခစားဆုံးတော့

ခိုင်းသည့်နှေး စေသည့်ကျွန်ပါဥ္မာ၊ မလုပ်ချင်လည်း လုပ်ရမှာပဲ၊ လုပ်ချင်လည်း လုပ်တိုင်းမရ။ ဒါဟာ သဘာဝတရားပါ လွှန်ဆန်လို့ မရဘူး၊ အဲဒီတော့ ကျွန်တော်မှာခဲ့ချင်တာက ကိုယ့်အလုပ်ကိုယ် တာဝန်ကျေပါစေ၊ ကိုယ့်တာဝန်ပျက်ကွက်မှုတွေ့ရှိ သူတစ်ပါး ဒုက္ခရောက်မယ့်ကိစ္စမျိုး မည်သည့်အချိန်မှုမလုပ်မိပါစေနဲ့လို့ နောက်ဆုံးမှာခဲ့ပါရစေ၊ အခု လေယာဉ်ဆိုက်ရင် ကျွန်တော့ နေရာကို လွှာပြောင်းလက်ခံမယ့် အရာထမ်းပါလာမယ်၊ သူကိုလည်း ကျွန်တော့ကို ကူညီသလို လုပ်ဆောင်ပေးကြပါလို့ အနဲ့အညွှတ်ပြောလိုပါတယ်ဗျာ”

အားလုံးသည် မင်းသူ၏စကားမှာ နစ်များ၏နေသည်။ မည်သည့်စကားမှ ပြန်၍မပြောနိုင်ကြပါ။ အားလုံးစိတ်မကောင်းဖြစ်နေကြသည်။ ဤသိဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ပြောင်းရွှေရမည်ကို သတင်းကြားပြီး တစ်ပတ်အတွင်းဖြစ်လာသည်။ ချက်ချင်းအလုပ်တွေ့ပိုလာသည်။ နောက်ရောက်လာမည့် ပုဂ္ဂိုလ်က မည်သည်စိတ်ခာတ်ရှိမည် မသိ။ ကိုယ့်ဆရာနှင့် ကိုယ်သာ နေချင်သည်။ သို့သော် မရတော့ပြီ။ ကြေးနှစ်းစာဝင်သည့် နောက်နေ့ လေယာဉ်လက်မှုတ်စိစဉ်ရသည်။ ငွေစာရင်းများ၊ ပြည်စောင့်ရဲအင်အား၊ လက်နက်ခဲယမ်းစာရင်းအယား၊ ဘဏ်လက်ကျွန်ငွေ၊ စီမံကိန်းများ၊ အသုံးစာရင်းငွေ၊ ပြည်နယ်အသုံးစရိတ်မှ ခရိုင်မြို့တစ်မြို့၏ အသုံးပြုလုပ်ငန်းစာရင်းအယားများမှာအစ အသေးစိတ်လုပ်ဆောင်နေရသည်။ ကျွန်းမာရေးအတွက် လုပ်ဆောင်ချက်ကုန်ကျစာရင်း၊ ပညာရေးအတွက် အသုံးပြုလုပ်ဆောင်ချက်အသေးစိတ်အစီရင်ခံစာများ ချက်ချင်း လုပ်နေရသည်။

ယခုဆိုက်မည့် လေယာဉ်နှင့် မင်းသူလိုက်ရမည်။ ဤလေယာဉ်မှာပင် မင်းသူ၏နေရာတွင် ဆက်လက်တာဝန်

ထမ်းဆောင်မည့် အရာထမ်းပါလာမည်။ ထိုကြောင့် လေယာဉ်မဆိုက်မီ အားလုံးကို မင်းသူမှာနေခြင်းဖြစ်သည်။ ထူးရယ်က အတော်စိတ်ထိခိုက်နေသည်။ မင်းသူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် မည်သည့်စကားမှာပြောမထွက်နိုင်အောင်ပင် ဖြစ်နေသည်။ အားလုံးသည်။ အားကိုးသည့် ဆရာလည်းဖြစ်၊ အစ်ကိုတစ်ယောက်ကဲ့သို့ဖြစ်နေပြီး၊ သံယောဇ်တွယ်နေခဲ့သည်။ မမန်း၏ချစ်သူဖြစ်နေသည်ကို သိပြီးနောက် ပို၍ပင် ခင်တွယ်နေမိသည်။

“ထူးရယ် အလုပ်ကိုကြီးစား၊ အားလုံးတတ်အောင်သင်ထား၊ လူတွေကိုသည်းခံစိတ်နဲ့ပေါင်းနော်၊ ဟိုးအရင်တစ်ခါကလို့ စိတ်လိုက်မာန်ပါ မပြောနဲ့ ဘာပြဿနာမှုမဖြစ်တာ အကောင်းဆုံးပဲ၊ မင်းကိုအစ်ကိုမှာခဲ့မယ် ထူးရယ်”

“မမန်းပြန်ရောက်လာရင် ကျွန်တော် ဘာတွေပြောပေးရမှာလဲ၊ သူက မေးရင်ရော”

မင်းသူ၏မျက်နှာတွင် ပြုတော့မည့်မိုးနှယ် အဆွေးရိပ်များ လွမ်းခြားလျက်ရှိပို့သူ၏ ရှိဘားအညွှတ်ရိပ်သာ၌ မင်းသူနှင့်စတွေ့ခဲ့ကြပ်စဉ် တဝေါဝေါးဆင်းနေသည် မလိုခမြှစ်၏ရေးသံများကြားနားထောင်ရင်းမှ ရော့တောင်များဆီသို့ လွမ်းမျှော်ကြည့်နေသည် ပုံရိပ်များနှယ်မြှင်ယောင်နေမိသည်။ ဤအချိန်က မင်းသူ၏မျက်နှာအရိပ်အကဲကို မသိခဲ့ပါ။ ယခုအချိန်တွင် ထူးရယ် သိခဲ့ပါပြီ။ လွမ်းဆွေး၍ကျွန်ရစ်သူကဖြင့် မမန်းသာဖြစ်ပေမည်။ မင်းသူ၏ရင်ထဲ၌ မည်သို့ရို့မည်မသိ။ ထူးရယ်ရင်ထဲ၌မကောင်း၊ တစ်လုံးချင်းအားယူ၍ပြုပြောနေသည့် မင်းသူ ပြုလက်စစ်ကားများ ပျောက်၍ သွားချေသည်။ အစောပိုင်းက ကြည်လင်နေသောရာသို့ဥတုက ဖောက်ပြန်လာသည်။ တောင်ခိုးများ လွမ်းခြား

သွားသည်။ မိုးကောင်းကင်ကို မမြင်ရတော့ပေ။ ကြိဒေသ၏ ရာသီဥတုက အချိန်အခါမရွေး ပြောင်းလဲနေတတ်သည်မှာ သဘာဝပင်။ တစ်နှစ်ပတ်လုံး မိုးနှင့်မကင်းပေး။ မင်းသူတို့ ရောက်နေသည့် ပူတာအိုလယာဉ်ကွင်းအတွင်းမှ နားခိုရာ လေဆိပ်အဆောက်အအုံအတွင်းမှာပင် စိမ့်၍ ချမ်းလာသည်။

ပကာသနမရှိ။ ရှိုးရှိုးလေးသာ။ ပြောင်းလာမည့် အရာထမ်းနှင့် လယာဉ်ကွင်းမှာပင် လုပ်ငန်းလွှဲခဲ့ကာ ပြန်ထွက်ခွာမည့် လယာဉ်ဖြင့် တစ်ယောက်ကပြန်လိုက်၍ သွားရမည်သာဖြစ်သည်။ ရုံးအဖွဲ့သားများက တစ်ယောက်ကိုနှုတ်ဆက်ပြီး တစ်ယောက်ကို ကြိုးကြော်ရမည်သာ။ မင်းမှုထမ်း၏ဘဝ မျက်နှာပူးသော်လည်း မျက်နှာပြောင်ပြောင်ပင်။ ယခုမှာရောက်လာသည့် အထက်အရာရှိ ကို ကျေးဇူးတင်သူကိုရန်အရေးကြီးသည်သာဖြစ်သည်။ သို့သော် လယာဉ်ဆိုက်လျှင် တာဝန်ကိုယ်စီပေးပြီးဖြစ်သည်။ ယာယိ ဓည့်ဆောင်လေးတွင် ခေတ္တခဏနားမည်။ မင်းသူက ဝန်ထမ်းများနှင့် တစ်ဦးချင်းကိုမိတ်ဆက်ပေးချင်သည်။ မင်းသူ၏လုပ်ငန်းတာဝန်များ ဆက်လက်တာဝန်ယူမည့်သူက ယခင်မြေလတ်ဒေသမြို့ကလေးမှာ လက်ထောက်မြို့ပိုင်ကလေးဘဝ၌ အတူတကွတာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်သည်။ ယခုလယာဉ်နှင့် ပါလာပေလိမ့် မည်။ သူအကြောင်းကိုလည်း မင်းသူက ကောင်းကောင်းသိထားသည်။ ယခု သူကို လုပ်ငန်းတာဝန်များလွှဲအပ်ရန် အထက်မှည့်နှုန်းကြားထားသည်။ ကြမှာက မည်သို့လာမည်မသိ။

ထူးရယ်၏အမေးကို မင်းသူက မဖြေနိုင်။ ထူးရယ်ကို ငေးရှုံးကြည့်နေမိသည်။ မထင်မှတ်ထားသည့် မေးခွန်းကို အမေးခံလိုက်သဖြင့် ဆုံးအျော် မည်သို့ဖြေရမည်မသိအောင် ဖြစ်ရသည်။

ထူးရယ်မေးလိုက်သောစကားကို မင်းသူတစ်ယောက်တည်းသာ သိလိုက် သည်။ အခြားသူများက သတိမထားမိကြ။ ဆိုက်ရောက်မည့်လယာဉ်အတွက် စိတ်လောကပ်နေကြသည်။ မိုးတိမ်များ ပတ်လည်ဝန်းရုပိတ်ဆိုနေသည့်အောင် လယာဉ်ကွင်းမြင်နိုင်ရန် အချက်ပြ ခေတ်မိမီးများမရှိ။ ကွင်းလတိုက်နှင့်နှုန်းပြ လေဘာဂွင်းက ဟိုမှာသည်သို့ ယိမ်းယိုင်ညွတ်လျက် ဆင်းလာမည့် လယာဉ်က ‘ဒါကိုတာ’။ ဆူညံသောစက်သံကို အဝေးမှပင် ကြားရ သည့် လယာဉ်ပုံအမျိုးအစားဖြစ်သည်။ မိုးတိမ်ကိုထိုးဖောက်၍ လယာဉ်သံကြားနေရသည်။ သို့သော် လယာဉ်ကိုမြင်ရသေးပါ။ ဆင်းရမည့်ကွင်း ရှာမရသည်ကြောင့်ဖြစ်မည်။ မည်သည့်မိုးတိမ် ပေါက်မှ ထိုးထွက်လာမည့်မသိ။ အားလုံးက မိုးကောင်းကင်သို့ မေ့ကြည့်နေကြသည်။ လယာဉ်ပုံက မလာသေး။ အသံကြားနေ သည်ကကြာဖြီ။ ပျောက်ပြယ်၍ သွားပြန်သည်။ ကွင်းရှာမတွေ့ သေးဟန်တူသည်။ သို့သော်လည်း ကျွမ်းကျင်သည့် လယာဉ်ပိုင်းလေ့များများ၊ လယာဉ်မှုံးများဖြစ်သည်မို့ လယာဉ်ဆင်းသက် နိုင်ပေလိမ့်မည်ဟု ယုံကြည့်သည်။ မျှော်လုပ်ခြင်းကြီးစွာနှင့် မင်းသူ၏ အဖြေကိုစောင့်မျှော်နေသည့် ထူးရယ်က မင်းသူ၏မျက်နှာတွင် ဆွေးရိပ်များနှင့်ပြုအိုးနှင့်နှုန်းပြောင်းလေသွားသည် သလ္ာနှင့်ကို မကြည့်ရက်သည်မို့ တစ်ဖက်သို့ မျက်နှာလွှဲ၍ နေလိုက်သည်။

“ထူးရယ်၊ အစ်ကိုပြောပြချင်တာတွေက ဟောဒီနှုန်းလုံသားနဲ့ အပြည့်ပါကွာ၊ နှန်းကိုအကြိမ်ကြိမ်ပြောခဲ့တာတွေ နှန်းသိပါတယ် ဒီရော့တောင်ဒေသကို ဘာဖြစ်လို့ရောက်လာခဲ့ရတယ်ဆိုတာ အစ်ကို အထူးပြောပြစ်ရာမလိုဘူး၊ ကိုယ့်ညီနဲ့တွေ့တာက နောက်ကျပါတယ်၊ နှန်းနဲ့က အရင်တွေကြတာပါ။ ပြောဖို့မလို အောင်ဘဲ နှန်းက အစ်ကိုအကြောင်းကိုသိနေပါတယ်။ နှန်းရဲ့

အခြစ်ဆုံးက ဘယ်အရာတွေဆိုတာ သူမပြောပြုလည်း အစ်ကို သိနေတာကြာပါပြီ၊ အဲဒီအတွက် သူကိုလေးစားဂုဏ်ယူတယ်၊ သူစိတ်ဓာတ်ကို ပိုပြီးတန်ဖိုးထားပါတယ်၊ သူဘဝအတွက် စွန်လွှာတဲ့ရဲတဲ့အကြောင်းတွေထဲမှာ အစ်ကိုက အစက်အပောက် လေးပါကွာ၊ တိုင်းရင်းသားရဝမ်မျိုးနှင့် တိုင်းရင်းသားတွေ အကျိုးအတွက်ဆိုရင် နန်းက သူရဲ့အသက်ကိုစွန်ဖို့ ဝန်မလေးသူ တစ်ယောက်ပါ၊ နန်းဘဝတစ်လျှောက်လုံးမှာ အေးအေးချမ်းချမ်း နေခဲ့တဲ့အချိန်တွေ နည်းပါတယ်၊ တက္ကာလိုလ်တက်နေတဲ့ရက်တွေ လောက်ပဲရှိမယ်လို့ အစ်ကိုထင်တယ်ကွာ၊ သူရှိတဲ့ရော့တောင် ဒေသကို ကိုယ်ရောက်လာပြန်တော့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်၊ အထက်ကခိုင်းတာက တစ်မျိုး၊ အောက်ခြေမှာ လက်တွေဖြစ်ပျက်နေတာက တစ်မျိုးပေါ့၊ လူမျိုးရေးကိုစွဲတွေက တစ်မျိုးနဲ့ အစ်ကို အတော်ဒုက္ခရောက်ပါတယ်၊ မြို့နယ်တွေထဲမှာ အစ်ကို အုပ်ချုပ်တဲ့နယ်မြေက အေးချမ်းပါတယ်၊ ဒါလည်း နန်းကြောင့်ပါ၊ သူနယ်မြေလေ၊ အစ်ကိုအနေနဲ့ဘာပြောရမှာလဲ၊ သူက ကောင်းတာတွေလုပ်နေတာပဲ၊ အစ်ကိုဘာက်က ဘာပြောစရာ လိုတော့မှာလဲ၊ နန်းတောင်းဆိုတဲ့ကိုစွဲတွေကလည်း ပြင်းစရာ မရှိပါဘူး၊ လူတွေရဲ့အကျိုးအတွက် ဆောင် ရွက်တာလေ၊ လုပ်သင့်တာကို လုပ်တာပဲ၊ အစ်ကို ဒီမှာနေရတာပေါ်ပါတယ်၊ ဒါပေမဲ့ အစ်ကို ဒီမှာမနေရတော့ဘူး၊ နန်းနဲ့ဝေးရာကို သွားရတော့မယ်၊ ဘယ်လောက်ကြာတဲ့ အချိန်ထိများ ခွံခွာနေကြရမည် ဆိုတာ မသိနိုင်ပါဘူး၊ ထူးရယ် နန်းကို ပြောပေးပါ၊ ပြေားချမ်းရေး ဖိတ်ခေါ်တဲ့ ပန်းတံတားပေါ်က အစ်ကို စောင့်နေမယ်လို့၊ ပင်ပန်းလွန်းလှပါပြီ ပြေားချမ်းရေးဆွေးတယ်ဆိုတာ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ လူသားတွေကောင်းကျိုးအတွက် ရေးရှုလို့ ပူးတဲ့

ဆောင်ရွက်ဖို့ပါ၊ လက်နက်နဲ့လူသတ်တဲ့အလုပ်ကို စွန်လွှတ်ပြီး အသက်ရွှေည့်ကြာ နေထိုင်ရေးအထောက်အကူပြုလုပ်ငန်းတွေ အတူလုပ်ကြရအောင် ဆုရပ်ကစောင့်နေပါမယ်လို့ ပြောပေးပါနော်၊ သူလည်း ဒီတစ်ခေါက်သွားတာကြာလိုက်တာကွာ၊ နှုတ်ဆက် ခွင့်တောင်မရခဲ့ဘူး၊ ကော်ငါးမှာ နန်းက အစ်ကိုကိုထားခဲ့ တုန်းကလိုပဲ အခုလည်း နန်းကို ထားခဲ့ရတော့မယ်”

သစ်သားဝရန်တာကို အားပြုကိုင်တွယ်ပြီး ရင်ထဲက စကားများကို တစ်လုံးချင်းပြောပြနေသည့် မင်းသူ၏အသံက ဆွေးမြည့်မြည့်နိုင်လွန်းသည်။ လေယာဉ်၏အသံ ပြန်ကြားလာရသည်။ ရာသီဥတုက တစ်ခါပြန်၍ကြည့်လင်လာပြန်သည်။ နေခြည့်ထွက်ပေါက်မှ အလင်းတန်းများကျလာသည်။ တိမ်အနားများ တွင် ငွေနားကွပ်သကဲ့သို့ တိမ်တောင်ကြားက တောက်ပသည့် နေခြည့်က လင်းလက်နေသည်။ လူပသည့်ရော့တောင်ရှုခင်းကို နောက်ဆုံးကြည့်နေရသကဲ့သို့သာ ရှုမဝဝသည့် သဘာဝပန်းချိုကား ပျက်ပြယ်သွားမည်ကိုလို့ရှုံးနေမိသည်။ မင်းသူလာခဲ့သည့် နောင်မွန်းရှိရာသို့ မျှော်ကာကြည့်လိုက်ရာ ရော့တောင်အထပ်ထပ်ကာဆီး နေသည် နောက်ခံတောင်တန်းသည် နောင်မွန်း၏အလှုပို့ဖွင့်လွှာစွဲ ပြသကဲ့သို့သာ။ ထင်သာသည့် ပက်ကိုင်တောင်တန်း၊ လခက်လငါးတောင်တန်း၊ နဆိုင်းရိန်၊ ဝေါ့၊ ရရန်၊ ရှုန်လှတ်တောင်တန်း တို့ ကာဆီးထားသည့်မို့ မမြင်သာတော့ပါ။ မင်းသူရင်ထဲတွင် ဆိုနစ်သွားသည်။ မမြင်သာတော့ပါလား နောင်မွန်းရယ်ဟု ညည်းညာမိသည်။ နေထိုင်၍အလင်းရောင်၊ အလင်းတန်းများကြောင့် တော့တောင်သဘာဝရှုခင်းများ၊ ပန်းချိုကားကြီးသဖွယ် အလင်းအမှောင်များ လုပွဲတွေပြောင်းလဲတတ်သည့် ပန်းချိုကောက်ကြောင်းများကို မတွေ့နိုင်တော့ပေ။ တစ်ဖက်သို့ကြည့်လိုက်သည်နှင့်

ရေခဲဖွံ့ဖြေသော တောင်တန်းများ၊ ထင်းရှားတောကြီးများဂိုင်းရုလျက် ပူတာအို၏အလှကို လုပ်ပြန်သကဲ့သို့သော အနည်းငယ် လုမ်းသော အရပ်တွင် နီဆွေးဆွေးအဆောက်အအုံကိုမြင်ရသည့် ဖို့ဒ်ဟတ်၏ ခံတပ်၊ လူနေအဆောက်အအုံနှင့် လက်နက်တိုက်၊ အင်္ဂလာင် လက်ကျွန်ပြရှုပ်ကရှိနေသေးသည်။

လည်ပတ်နေသည့် ပန်ကာတွေရပ်သွားပြီ။ သတ်မှတ်ထား သည့်နေရာ၏ ဒါကိုတာလယာ၌ ရပ်နားလိုက်သည်။ ခဏ ကြော်ပြီးနောက် လယာ၌မျှေးအခန်းပြတင်းတံခါးမှ လက်ပြနှုတ်ဆက်သည်ကို တွေ့လိုက်ရသည်။ တစ်ဆက်တည်းပင် ခရီးသည်များ ဆင်းနှင့်ရန် တံခါးပွင့်လာသည်။ ဘုန်ရိုဒန်နှင့် ရုံးအုပ်ကြီးတို့ လယာ၌၏အနီးတွင်ရောက်နှင့်နေကြပြီးပါလာမည့် အရာရှိသစ်ကိုကြိုရန်အသင့်ပေါင်ဖြစ်သည်။ ထူးရယ်တစ်ယောက်သာ မင်းသု၏အနီးတွင်ရှိတော့သည်။ သို့ကြောင့်သာပင် ရဲတင်းစွာ မေးလိုက်ရခြင်းဖြစ်သည်။ သို့အတွက် စိတ်မကောင်းဖြစ်ရသည်။ ရင်ထဲမှပွင့်တွက်ကာအထိုးကျော်ဘဝ၊ အနားသတ် အနှစ်အတာခံ၍ ချစ်ခဲ့ရသည့် နှစ်းအတွက် နှုတ်ဆက်ခါန်ပင် မရရှိနိုင်တော့သည့် အခြေအနေဖြင့် ထွက်လာခဲ့ရသည့် သူ့အကြောင်းကို ရင်နှင့်စဖွယ်ပြောပြန်သည်ကို စိတ်မကောင်းစွာ ကြားနေရသည်။

“အစ်ကို သူတို့ဆင်းလာကြပြီ၊ သွားကြိုကြပြီးမလားဟင်”

“သူတို့ ဒီဇည်းခန်းကိုခေါ်လာကြမှာပါ၊ တို့ဇည်းဆောင်က စောင့်ရအောင်”

ပူတာအိုလယာ၌ကွင်းတွင် ဧည့်ဆောင်ရယ်လို့ သတ်သတ် မှတ်မှတ်မရှိ၏ ခရီးသည်နားနေဆောင်လေးတွင် ယာယီခုံများ ချထားပြီး စိစဉ်ထားရသည်။ ဧည့်ဆောင်သို့ လာနေကြသည့် ခရီးသည် များများစားစားမရှိ၏ သုံးလေးယောက်မျှသာ။ ပြည်မမှ

ပိုသော အစိုးရပစ္စည်းသာ များသည်။ လယာ၌သည် ပစ္စည်းများ ခါခြင်းနှင့် လယာ၌စက်ကို စစ်ဆေးခြင်းကိစ္စကြောင့် တစ်နာရီ ခန့်ကြာမည်ဟု လယာ၌မျှေးကပြောသည်။ မင်းသူတို့အတွက် အဆင်ပြေသွားသည်။

“လာဗျာ ကိုတင်ရွှေ ထိုင်ပါ၊ ခနီးမှာအဆင်ပြေပါရဲ့လား ကျွန်တော်လည်း မနေ့ကပဲ ကြိုရောက်နေတာပါ”

“အဆင်ပြေပါတယ် ကိုမင်းသူ ဒါကိုတာဆိုတော့ နည်းနည်း တော့ ဆူညံတာပေါ့၊ ဒီကြားထဲမှာ ကွင်းပျောက်နေတော့ လယဲ မှာတော့ ကြာသွားတယ်၊ ခေါင်းတော့နည်းနည်းကိုက်တာပေါ့များ ဒီကြားထဲမှာ အထက်ကလုပ်ငန်းတွေကို အရှိုအတိုင်းလက်ခံ ထားရမယ်လို့ ထပ်ညွှန်ကြားလာပြန်တော့ ဘယ်လို့အခြေအနေမျိုး တွေ ရင်ဆိုင်ကြရမယ်ဆိုတာ မတွက်ဆနိုင်တာက တစ်မျိုးပေါ့များ”

အားလုံးကို တစ်ချက်စူးစမ်းသလို ဝေ့ကြည့်ရင်း စကားကို တံ့ဖြို့သည်။

“ဒါပေမဲ့ အားလုံးက ဒီမှာလာကြိုနေကြတော့ ကျွန်တော့ အတွက် အဆင်ပြေပါတယ်များ၊ ကိုမင်းသူက ဒီလယာ၌နဲ့ ပြည်မ ကို ပြန်လိုက်သွားရမှာဆိုတော့ ပြင်ဆင်ပြီးသားလား”

“ရုံးလုပ်ငန်းတွေအတွက်လား၊ အဲဒါက ပြီးပါပြီ၊ ဒီမှာ ခင်ဗျား လက်မှတ်ထိုးလိုက်ရင် လွှဲပြောင်းပြီးဖြစ်နေပါပြီ၊ ဒါတွေအားလုံးကို ကြိုတင်ပြင်ဆင်ပြီးသားပါ၊ အားလုံးက ခင်ဗျားကို စောင့်နေကြတာပါ”

“ယုံကြည့်ပါတယ် ကိုမင်းသူ ခင်ဗျားနဲ့က ခုံမှတွေကြတဲ့ သူတွေမှ မဟုတ်တာပဲများ၊ ဟိုးမြေလတ်မြို့ကလေးမှာ လက်ထောက် မြို့ပိုင်ဘဝကစပြီး အတူတဲ့လာခဲ့ကြတာပါ၊ တစ်ယောက်နဲ့ တစ်ယောက်မတွေကြပေမယ့် ကျွန်တော့စိတ်မှာ မမေ့နိုင်တဲ့ အကြောင်းလေးက ခုထိရှိနေတယ် လေ၊ ခင်ဗျားလည်း

မှတ်မိန္ဒြီးမှာပါ၊ ကျွောန်တော် စိတ်မကောင်းဖြစ်မိတယ်၊ ခုတွေးမိရင် ခုသတိရနေတယ်၊ အဲဒီတုန်းက ကျွောန်တော် ခင်ဗျား အပေါ်မှာ အတော်ဆိုးခဲ့မိတယ်၊ တွေးမိတိုင်း စိတ်မကောင်းဘူး၊ ကျွောန်တော်ကို ဘာအပြစ်မှ မပြောကြဘူးလေ၊ မှတ်မိတယ် မဟုတ်လားပျား၊ အဲဒီအတွက် ခုမှတောင်းပန်ရတယ် ခွင့်လွှတ်ပါ”

“အာ မဟုတ်တာဘဲ၊ အဲဒီအချိန်ကတည်းက ခွင့်လွှတ်ပြီး သားပါဗျာ”

“အဲဒီပေါ့၊ ကျွောန်တော်အတွက် ပိုဆိုးသွားပြီ ကိုမင်းသူရာ”

မင်းသူတစ်ယောက်ချင်းမိတ်ဆက်ပေးသည်။ လုပ်ငန်း ကိစ္စများ လွှဲပြောင်းပြီးဆိုးသွားပါပြီ။ ထူးရယ်က မင်းသူ၏ပစ္စည်းများ အလေးချိန်တွယ်ပြီး အပ်နှံပြီး ပစ္စည်းများကို လက်တွန်း လှည့်းကလေးပေါ် သို့တင်နေသည်။ မင်းသူ၏ပစ္စည်းက သိပ်မများပါ။ သေတ္တာတစ်လုံးနှင့်လက်ခွဲအိတ်တစ်လုံးသာ ဖြစ်သည်။ ပြည်မက တင်ဆောင်လာခဲ့သည့် ပစ္စည်းများချုပြီးပြီး ပူတာအိုလေဆိပ်မှ ပစ္စည်းများ လေယာဉ်ပေါ်သို့ စတင်သယ်ယူနေပြီ။ ထူးရယ်တို့ မချမ်းဘောတွင် နေကြရေးမည်။ နောင်မွန်းသို့ မပြန်နိုင်သေးပေ။ ဂုဏားမည့်ရိုပ်သာ၌ နေကြရမည်။ နောက် ရောက်လာသည့် အရာရှိနှင့် နယ်ခံတို့ရောက်နှင့်ပြီး အရာထမ်းများ တွေ့ဆုံးပဲ့လေး လုပ်ကြရေးမည်ဖြစ်သည်။ နောင်မွန်းနှင့် မချမ်းဘောက အနီးဆုံး မိုင်လေးဆယ်ရှိ သည်။ ပူတာအိုနှင့် လည်း မချမ်းဘော မိုင်လေးဆယ်သာ။ အများအားဖြင့် တွေ့ဆုံးကို မချမ်းဘောရှိ ဂုဏားမည့်ရိုပ်သာ၌ လုပ်ဖြစ်ကြသည်။

“ကိုတင်ချွေး။ ဒီညီလေးက ကျွောန်တော် အိမ်မှာနေပြီး ရုံးအလုပ်တစ်ဖက်နဲ့ ကျွောန်တော်ရဲ့ဝေယျာဝစ္စကလေးတွေ ကူးတယ်ပျား၊ သူကိုတော့ ကိုယ့်ညီလေးလို ဂရုစိုက်လိုက်ပါ။ အများ

လုပ်မိရင်လည်း ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ပေးပါ က ကျွောန်တော် လေယာဉ်ပေါ်တက်တော့မယ်၊ အားလုံးကို နှုတ်ဆက်ပါတယ်”

မင်းသူကစပြီး နှုတ်ဆက်စကားဆိုလိုက်သည်။ အားလုံး လူပ်လူပ် ရွားရွားပြုစွားသည်။ သူတို့၏မျက်နှာတွင် စိတ်မကောင်းသည့်ပုံရိပ်များက မင်းသူ၏နှုတ်လုံးသားကို ထိခိုက် စေလေသည်။

ရေခဲတောင်များကိုဖြတ်သန်း၍ တိုက်ခတ်လာသည့် လေသည် အေးစိမ့်စိမ့်နှင့် အထပ်ထပ်ဝိစင်ထားသည့် ထူထော အနေးထည်များကို ထိုးဖောက်ကာချမ်းအေးလှပေသည်။ နောက်ဆုံးတက်သည့် ခရီးသည် မှာ မင်းသူ သာဖြစ်သည်။ အားလုံးက လေယာဉ်အနီးထိလိုက်ပို့သည်။ လေယာဉ်မယ်ကလေးက မင်းသူကိုပြီးပြကြိုးဆိုကာ ထိုင်ရမည့်နေရာသို့ ကိုယ်တိုင် လိုက်ပို့ပေးသည်။

ပြတင်းမှုန်မှ အားလုံးကို တွေ့မြင်ကြရသည်။ သူတို့ မပြန်ကြသေး။ လေယာဉ်ပြေးလမ်းပေါ်သို့တက်ပြီး အရှိန်ယူလျက် ဆူညံလွန်းသည့်လေယာဉ်စက်သံကို ခံသာနိုင်ရန် ချိချုပ်တစ်လုံး င့်ထားလိုက်သည်။ နောက်ဆုံးမြင်ကွင်းတွင် တွေ့လိုက်ရသည်မှာ လက်တွေ့ယမ်းလျက် နှုတ်ဆက်နေကြသည့် လူစုစုလေးသာ ဖြစ်သည်။ ဝေး၍ဝေး၍သာကျုန်ရစ်ခဲ့သည့် ထူးရယ်တို့ကို မြင်ကွင်းမှုပောက်သည်အထိ ကြည့်နေမိသည်။ သံယောဇ္ဈားက အခက်သားပင်။ လေယာဉ်က အမြှင့်တွင် ပုံသန်းနေပြီး မင်းသူအတွေးများနှင့်စိတ်များက နောင်မွန်းရှိ အစိုးရေးညွှန်းကော်ဘာ တွင်ရှိနေပါသည်။ ခုချိန်တွင် နှုန်းပြန်ရောက်၍နေပြီလား၊ သူကို ရွှာနေလောက်ပြီ။ လုပ်လွန်းသည့် မျက်ဝန်းတွင် မျက်ရည်ပဲလျက် မည်သူမှုမသိအောင် သုတ်ပေလီမ့်မည်သာ။ ထူးရယ်ကို ရင်ထဲမှာ

ရှိနေသည့်အတိုင်း ဖွင့်ပြောခဲ့သည်။ နန်းကို ပြန်၍ပြောပြ
ပေလိမ့်မည်။

မင်းသူ၏ဘေးမှုခုံတွင် ထိုင်သူမရှိ။ ထိုကြောင့် လွတ်လပ်
သည်။ တွေးချင်တွေး၊ ငေးချင်ငေးဖွင့်။ လေယာဉ်များနှင့် ခြားထား
သည့် အခန်းနှင့်အကာမှ မီးနီကလေးလင်းလာပြန် သည်။ အစောက
တင်းကျပ်၍ဖြတ်ချထားသည့်ခါးပတ် ပြန်ပတ်ခိုင်းနေပြီ။

“ကျေးဇူးပြု၍နားဆင်ပါရှင်... ကျွန်မတို့လေယာဉ်သည်
မကြာမိ မြစ်ကြီးနားလေယာဉ်ကွင်းသို့ ဆိုက်ရောက်ပါမည်၊
ခါးပတ်များကို ကျေးဇူးပြု၍ ပတ်ထားကြပါရန် သတိပေးအပ်
ပါတယ်ရှင်”

မြစ်ကြီးနားတွင် မကြာပါ။ ခက်သာပင် ရပ်နားသည်။
ထူးခြားသည်က လွတ်နေသည့်ထိုင်ခုံတွင် ခရီးသည်တစ်ဦး
ရောက်လာသည်။ Dsp အဆင့်ရှိ ရဲအရာရှိတစ်ယောက်ဖြစ်သည်။
မင်းသူကို နှုတ်ဆက်သည့်အနေဖြင့်ပြီးပြီသည်။

တိမ်တောင်၊ တိမ်လိပ်များ၏အပေါ်တွင် ပုံသန်းရင်းဖြင့်
အမြင့်သို့တက်ကာ ခရီးနှင့်ခဲ့သည်။ ဖွေးဖွေးဖြေးနေသော ရေခဲ့
တောင်တန်းများ၊ စိမ်းစိမ်းစို့စို့တောင်တန်းနှင့် ဓရာဝတီမြစ်၊
မေခန့်မလိုခမြစ်နှစ်မြော၏လှပသော မြစ်ဆုံးမြစ်ဝ်မ်းတို့ကို
လေယာဉ်ပေါ်မှုရှု၍မဆုံးနိုင်အောင်ပင်။ ခံစားခဲ့ရသည့်သောကများ
ခက်တော့ ပျောက်ကင်းသွားခဲ့ရသည်။

ဤမျှလောက် လှပနေသည့်ကချင်ပြည်နယ်ကို မင်းသူ
ချစ်သည်။ နန်းကိုလည်း ချစ်သည်။ နန်းကသာလျှင် သူ၏
တိုင်းရုံးသားများကို မင်းသူထက်ပိုသော ချစ်ခြင်းမေတ္တာများဖြင့်
တွယ်တာသည်။ ခင်မင်သည်ဟု ထင်ခဲ့ရသည်။ သို့သော် မင်းသူ
နန်းတို့ဒေသရောက်လာသည့်အခါတွင် ရှိုးသားသော တိုင်းရုံးသား
များ၏ ခင်မင်နှစ်လိုဖွယ်ရာအပြီးများ၊ နှီးစင်းလွန်းသည့် သဘောထား

များကို သိလာရသည်။ အနေကြောလာသည့်မို့ သူတို့တစ်တွက်
သံယောဇ်တွယ်လာခဲ့ရသည်။ ထိုကြောင့် လိုအပ်သောလူမှုရေး
ကိစ္စမှုန်သမျှ အစွမ်းကုန်ဆောင်ရွက် ပေးခဲ့သည်။ တရားရေး
ကိစ္စများ ဆောင်ရွက်သည့်အခါများတွင်လည်း ရှိုးရာစလေ့များ
လေ့လာပြီး အမှုန်ကန်ဆုံး ဖြစ်စေရန် ဆောင်ရွက်သည်။ ထိုကြောင့်
မင်းသူကို ချစ်ခင်သူများသည်။ ထည်ဝါသော အပြုအမှုနှင့် ကိန်းခန်း
ကြီးသော အနေထိုင်များ မင်းသူမှုမရှိ။ သူမှ ဆန္ဒတစ်ခုရှိခဲ့သည်။
နန်းကို ဖွင့်ပြောခဲ့ဖူးသည်။ နန်းက ချစ်ခင်နှစ်လိုဖွယ်ကောင်းအောင်
ပြီးသည်။ သူဆန္ဒကို ပယ်ချွဲခဲ့သည်။

“နောင်များမှ ရေခဲတောင်တန်းတွေဆီကို ခေါ်သွားပါရတော့
ခုတော့ မဖြစ်သေးဘူး၊ ခရီးကဗြာမ်းတယ်၊ ကိုမင်းသူ လိုက်နိုင်
လိမ့်မယ် မထင်ဘူး၊ နောက်ပြီး ကိုမင်းသူက အထိုးရာဘက်ကဆိုတော့
နန်းအတွက် ခက်တယ်၊ ရာသီဥတုဆုံးဝါးတဲ့ အချိန်အခါနဲ့တိုက်ဆိုင်
နေခဲ့ရင် အစွေးရာယ်သိပ်များတယ်၊ ပြီမ်းချမ်းရေးနွေးပွဲတွေ
အောင်မြှင့်ရင် အားလုံးပြီးချမ်းသွားပြီး နန်းတို့ တစ်နိုင်ငံလုံး
သွားလိုရာဒေသတွေကို အတားအဆီးမရှိ သွားနိုင်တော့မှာပါ၊ အဲဒီအချိန်ရောက်လာတော့မှာပါ၊ ဒါပေမဲ့ လူ့စိတ်ဆိုတာက
ခက်ပါတယ်၊ အားလုံးအကြိုက်တော့ ဖြစ်လာဖို့ဆိုတာ မလွယ်ဘူး
လေ၊ အဖဘူးရားသခင်တောင် လက်ဝါးက်ပိုင်မှာ ပေးဆပ်ခဲ့ရ
သေးတာပဲ၊ နန်းတို့က သာမန်လှသားတွေပါ၊ ဘယ်လို့ ကြံ့တွေ့
ကြရည်းမယ်ဆိုတာ ဘယ်သိနိုင်ကြမှုလဲနေန်”

နန်းစကားကို ပြန်ကြားယောင်နေမိသည်။ ယခုတော့
ရေခဲတောင်ဝန်းကျင်နှင့် နန်းကိုပါထား၍ပြန်လာခဲ့ရပြီ။
အေးလွန်းသောရေခဲ့များ၊ ဝန်းရံထားသည့်အရပ်မြှေနေသာ်လည်း
ရင်တွင်းမှုအပူကို ပြီမ်းသတ်နိုင်မည်မထင်ပါ။ သူတို့နှစ်ယောက်၏
ပေးဆပ်နေရသည့် ဘဝများသည် ပြီမ်းချမ်းမှုမရှိသော လောက်ကြီး

တွင် မည်သည့်အချိန်မှ ပေါင်းဆုံးကြရမည့်အချိန်ကို မျှော်မှန်း၍ မရ။ လူတစ်ယောက် အမြဲတစ်မျိုးဖြင့် အမျိုးမျိုးသာကွဲပြားနေသရွှေ့၊ အေးချမ်းနှင့်ပါမည်လား၊ ငြိမ်းချမ်းနှင့်ပါမည်လား။ မင်းသူက တစ်ယောက်တည်း အမေးနှင့်အဖြောကိုစဉ်းစားရင်းလေယာဉ်၏ ပြတ်းမှတွေ့မြင်နေရသည့် မြေပြင်မှ အနားမညီ၊ လယ်ယာ၊ ကန်သင်းရှိုး၊ အစုလိုက် အအုလိုက် သစ်ပင်များ၊ တောင်ကုန်း ယောင်ယောင်၊ တောင်လိုလိုတိုကိုကြည့်ရင်း ခရီးကို တွက်ဆကာနေမီသည်။ နယ်မြေဒေသပြောင်းလဲလာသည့်နှင့် ပေါက်ရောက်သည့် သစ်ပင်တို့သည်လည်း ပြောင်းလဲကာ ရာသီဥတုဒက်ကို ကြံ့ကြံ့ခံလျက် အစုလိုက် ပေါက်ဖွားကြသည်။ လောက၏သဘာဝပင်တည်း။ အေးခဲ့သောရော့တောင်ဒေသရပ်ဝန်းမှ နာရီပိုင်းအတွင်း၌ ပူးပြင်းခြောက်သွေးသောအပ်သို့ ရောက်ရပေတော့မည်။ မင်းသူခရီးက မန္တလေးချမ်းမြေသာစည်လေဆိပ်ပင် ဖြစ်သည်။ လေယာဉ်များအခန်းနံရုံအကာမှ မီးနှီးနှီးလေးလင်းလာသည်။ အားလုံးခါးပတ်တပ်ထားကြရန် သတိပေးနေပြီ။ လေယာဉ်သည် မန္တလေးချမ်းမြေသာစည်လေဆိပ်သို့ဆင်းရန် အနီးငယ်သာ လိုတော့သည်။

လေယာဉ်၏ဘီး မြေပြင်ကိုထိသည်နှင့် ငြိမ်းခနဲခံစားလိုက်ရသည်။ နှစ်းကို အပြီးထားရစ်ခဲ့ရပြီဟု ခံစားလိုက်ရသည်။ မည်မှုကြောရှည်စွာခွဲခွာကာနေကြရမည်မသိ။ ခရီးသည်များ ဆင်းနှင့်ရန် တံခါးဖွင့်သည်နှင့် အပြင်မှ အပူးငွေးများ ရှိက်ခတ်လာသည်။ မင်းသူ၏အနီးမှ ရဲအရာရှိက နေရာမှတျ၍ မင်းသူဆင်းနှင့်ရန် နေရာဖယ်ပေးသည့်သဘောဖြင့် မတ်တတ်ရပ်ကာ လူသွားလမ်းတွင်ရပ်နေလေသည်။ မင်းသူက လက်ခွဲအိတ်လေးသာ ယူဆောင်၍ သူဖယ်ပေးသည့်လမ်းမှ လျှောက်လှမ်းကာ ဆင်းခဲ့

သည်။ လေယာဉ်တံခါးပေါက်ဝမှ လေယာဉ်မယ်လေးသည် လေးစားသည့်သဘောဖြင့် ခေါင်းငံ့ကာ နှုတ်ဆက်လေသည်။ ပြီးလျက် ပြန်ကာနှုတ်ဆက်လိုက်ပြီး လျှောကး လက်ကိုင်တန်းကို ကိုင်ကာ လေယာဉ်ပေါ်မှုဆင်းခဲ့သည်။

လေပူတ်ချက်အလွန်တွင် လေပွေထ၍ ဖုန်မှုန်အထက်သို့ တက်ကုန်သည်။ အညာမြေ၏သရပ်က လက်တွေ့ပြချေပြီ။ ပူလိုက်သည့်မန္တလေး၊ ခရီးသည်များ နားနေဆောင်သို့ ခြေလှမ်းသွက်သွက်ဖြင့် ထွက်လာခဲ့သည်။ ကြေးနှစ်းတွင် ကြိုးမြည်ဟုပါရှိသည်မို့ မပူပင်ပါ။ သို့သော် ငြာနာက အသိတစ်ယောက်မှုမတွေ့သေး။ ခပ်လှမ်းလှမ်းမှလိုက်လာသော ရဲအရာထမ်းတစ်ဦးက မင်းသူနှင့် သိပ်မဝေး။ နောက်မှုကပ်ပါလာသည်။ ခရီးသည်နားနေဆောင်ရောက်မှ လူနှစ်ယောက်ထွက်လာကြပြီး မင်းသူကိုနှုတ်ဆက်ကာ လက်ခွဲအိတ်ကိုလှမ်းယူလိုက်သည်။ လာကြို့သွားဖြစ်မည်ဟု မင်းသူတွေးလိုက်သည်။ မနီးမဝေး၌ ရပ်ထားသောကားဆီသို့ ဦးဆောင်ခေါ်သွားသည်။ နောက်မှုကပ်၍ လို့က်လာသူ ရဲအရာထမ်းမှာ လေဆိပ်အတွင်းရှိ ရုံးခန်းတွင်း ဝင်သွားသည်ကို မင်းသူတွေ့လိုက်ရသည်။ ကား၏နောက်ခန်းတွင် မင်းသူ၏သေတ္တာရောက်နှင့်နေပြီဖြစ်သည်။ သိပ်မကြာမီ ရုံးခန်းအတွင်း ဝင်သွားသော အရာထမ်းတစ်ယောက်က ရဲအရာထမ်းဆီ လျှောက်သွားလိုက်သည်။ အနီးရောက်သော် ခေါင်းညီတ်ကာ နားထောင်နေသည်ကို မင်းသူတွေ့နေရသည်။

ရဲအရာထမ်းသည် မင်းသူနှင့်လေယာဉ်ပေါ်တွင် ထိုင်ခံချင်းကပ်လျက် ခရီးအတူလာကြသူမို့ မင်းသူမှတ်မိပါသည်။ သို့သော်စကားတစ်ခွဲးမှမပြောဖြစ်ပါ။ ကိစ္စကိုယ်စီးပွားရေးကြသည်မို့ အလိုက်တသိနေလိုက်သည်။ မိတ်ဆွေဖွံ့ဖြို့ပင် မကြိုးစားမိခဲ့ချေ။ သူအသွင်

သဏ္ဌာန်မှာလည်း မိတ်ဆွဲဖြစ်လိုဟန်မရှိဟုထင်သည်။ ယခုကားကြံပြုက်နိုင်ရန် ပြောနေသည်ဟုထင်သည်။ ပြီးလျှင်ကားဆီသို့ အတူလျောက်လာကြသည်။

“ရဲမှုဗြိုးက ဆရာ့သေတ္တာကို သူ သယ်လာမယ်လို့ ပြောပါတယ် ဆရာ၊ ကျွန်တော်တို့ ကားပြောင်းပေးလိုက်ရမယ်၊ ဆရာ ခွင့်ပြုပါ”

“နေပါးမောင်ရင်တို့၊ ရဲမှုဗြိုးက ဘယ်သူလဲ၊ ဘာလို့သူသယ်လာမယ်လို့ ပြောရတာလဲ၊ ကျွန်တော် နားမရှင်းဘူးဘာ၊ ပြောပါဦး၊ ခင်ပျားက လေယာဉ်ပေါ်မှာ အတူထိုင်ခဲ့တဲ့ သူမဟုတ်လားဘူး”

“ဟုတ်ပါတယ် ဆရာ။ ဦးမောင်မောင်လေးပါ၊ ဆရာ့သူလယ်ချင်းလို့ ပြောပါတယ်၊ ကျွန်တော်ကို သယ်ယူသွားခွင့်ပြုပါ ဆရာ၊ နောက်မျှပြန်ဆုံးကြမယ်လို့လည်း ပြောလိုက်ပါတယ်”

“အိုး ယူသွားပါ၊ သူ့အနီးက ဘယ်သူလဲ ပြောပြုပါဦး၊ လူမှားနေမှုဗိုးလိုပါ”

“ဒေါ်ခင်ခင်ထားပါ၊ ကျောင်းအုပ်ဆရာမကြိုးပါ”

“ဧည့် ဟုတ်ပါပြီ၊ ယူသွားပါစေ၊ ရပါပြီ၊ ဒါနဲ့ သူတို့က ဘယ်မှာလဲ၊ ဘာလို့ ကျွန်တော်ကို လာမတွေ့ကြတာလဲပျော်လောင်းမှာလား၊ ဘယ်နားမှာလဲ”

သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ပြီးမှ ရဲအရာထမ်းက တစ်ဖက်လူအား မေးပေါ်ကာပြလိုက်သည်ကို မင်းသူမြင်လိုက်သည်။ ထူးခြားနေသည်တော့ အမှုန်ပါ။ ကိုယ်မသိသောပုဂ္ဂိုလ်များက လာ၍ကြံ့ဆိုသည်။ ကိုယ့်ဌာနက သိသူတစ်ယောက်မှုမပါလာပါ။ နှစ်များစွာလုပ်လာခဲ့ရသည့် ဌာနတွင် မသိသူဟူ၍ မရှိ။ တစ်ဦး

တစ်ယောက်တော့ ပါလာမည်။ ယခုတစ်ယောက်မှုမတွေ့။ လာကြိုးမည်ဟု အတိအကျ ကြေးနှစ်းစာတွေ့ပါပြီး ယခုဖြစ်နေသည်က တခြား။ အားလုံးကို နားမလည်နိုင်တော့ပါ။ ကားနောက်ခန်းတွင် တင်ထားသည့် သေတ္တာကိုဆွဲယူကာ ချထားလိုက်သည်။ ပြီးမှ မင်းသူဘက် လွှဲည့်ကာ စကားစပြောသည်။

“ဆရာ ခွင့်ပြုပါ၊ ကျွန်တော်က ဒီကားနဲ့လိုက်ရမှာ မဟုတ်ပါဘူး၊ ဆရာ့သေတ္တာနဲ့ နောက်ကားတစ်စီးနဲ့လိုက်ခဲ့ပါမယ်၊ ဆရာကို ကျွန်တော်အပြီးပဲနှစ်ဆက်လိုက်ပါတယ်၊ သွားပြီ”

“ဘာကိုဆိုလိုတာလဲ”

“ကျွန်တော် မနက်ပြန်မှာ မြတ်ကြီးနားကိုအရောက်ပြန်ရမှာဖို့ ဆရာကို လာမတွေ့နိုင်တော့ပါဘူး၊ ကျွန်တော်တာဝန်က မြတ်ကြီးနားကနေ မန္တလေးလေဆိပ်အထိပါပဲ၊ တာဝန်ပြီးဆုံးသွားပါပြီ၊ သူတို့ကိုလိုက်သွားပါ၊ ဆရာကို သူတို့ရှင်းပြမှာပါ၊ ဆရာရဲ့ပစ္စည်းကိုရဲမှုဗြိုးမောင်မောင်လေးအိမ်အရောက် ကျွန်တော်ကိုယ်တိုင်ပို့လိုက်ပါမယ်၊ ဆရာ ကံကောင်းပါစေလို့ ဆူတောင်းပါတယ်”

ရဲအရာထမ်းသည် စကားဆုံးသည်နှင့် ချာခနဲ့လွှဲည့်ထွက်သွားပါတော့သည်။ မင်းသူအနီးရှိနှစ်ယောက်၏ မျက်နှာများကို စွေ့စွေ့ကြည့်လိုက်သည်။ ပြောင်းလဲမှုမရှိ၊ ဖော်ရွေ့သည်လည်း မဟုတ်၊ ရင်းနီးသည်လည်းမဟုတ်၊ ကျောက်ရှုပ်များနှယ်။ စွေးသည့် နှုတ်ခမ်းများမှာ အပြီးကိုရှာမတွေ့၊ စူးရှုသော မျက်လုံးများနှင့်သာ ရင်ဆိုင်ရသည်။ သူဘဝ ရှုတ်ခြည်းပြောင်းလဲသွားပြီကိုသိလိုက်ပါသည်။

“က သွားကြမယ်၊ ဆရာ ဒီမျက်မှန်လေးကို ခက်တပ်ထားလိုက်ပါ”

မင်းသူဘေးတစ်ဖက်တစ်ချက်စီတွင် သူတို့နှစ်ယောက် ဝင်ထိုင်ကြသည်။ ယာဉ်မောင်းသူက ကားစက်ကို နှီးသည်။

တစ်ယောက်က အိတ်အတွင်းမှ မျက်မှန်ကိုထဲတ်၍ပေးကာ တပ်စေသည်။ မြင်ကွင်းများ လုံးဝမှု့သာင်အတိကျသွားသည်။ ကားသည် မည်သည့်အရပ်သို့သွားနေသည်ကို မသိရတော့ပါ။ တဖြည့်ဖြည့်နှင့် လူခြေတိတ်ဆိတ်သောအရပ်သို့ရောက်လာသည်။

“စစ်ဆေးစရာရှိလိုပါ ရီးမင်းသူ၊ ကျွန်တော်တို့လည်း အထက်ကခိုင်းလို့လုပ်ရတာပါ အေးအေးဆေးဆေးသာလိုက်ခဲ့ပါ ဘာမှုပစ္စးရှိပါနဲ့ သူတို့သိချင်တာလေးတွေ မေးမြန်းရှုပါ ပြီး ပြန်လွှတ်မှုပါ”

ထိန်းသိမ်းခံလိုက်ရပြီဆိုသည်ကို မင်းသူ သိလိုက်ရသည်။ သို့သော် တုန်လှပ်ခြင်းအလျင်းမရှိ။ တစ်နေ့တွင် ဤလိုက်စွာနှင့် ကြံတွေ့ရမည်ကို မင်းသူသိပါသည်။ သို့သော် သူကိုယ်သူယုံကြည်မှ အပြည့်ရှိသည်။ လုပ်သက်တစ်လျှောက်တွင် နာမည်ပျက်မရှိ။ ရှိုးသားစွာဖြင့် မှန်ကုန်အောင်နေထိုင်ဆောင်ရွက်ခဲ့သည်။ လူအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန် အလေးပေးခဲ့သည်။ တိုင်းရင်းသားတို့အတွက် လိုအပ်မည့်ကိစ္စများဆောင်ရွက်သည့် အခါ နောက်တွန့်ဆုတ်ခြင်း မရှိ။ အကျိုးရှိစေရမည်သာမှန်ပါစေ မင်းသူလုပ်ခဲ့သည်။ လုပ်လည်းလုပ်ခဲ့သည်။ ချစ်ရသူ နှစ်းကြောင့် မဟုတ်။ သူရှိနေသော ဒေသကြောင့်မဟုတ်ပါ။ မည်သည့်အရပ် ဒေသမဆို မင်းသူ လုပ်မည်သာဖြစ်သည်။

သူချစ်သူ နှစ်းက တိုင်းရင်းသားလွှတ်မြောက်ရေးအဖွဲ့ တစ်ခုမှ အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေသည်။ သူတာဝန်ယူဆောင်ရွက်ရသော နယ်မြေတစ်ဝန်း၌ အင်အား ကြီးမားသော အဖွဲ့တစ်ခုဖြစ်ကြောင်းကို မင်းသူနောက်မှသိရသည်။ သို့သော် တုန်လှပ်မှုမဖြစ်မိပါ။ ချမ်းအေးသောအရပ်မှာ အေးချမ်း သာယာစွာ လုပ်ကိုင်စားသောက်စေချင်သည်။ ရှိုးသားသော

တောင်ပေါ်သားတို့၏ အကျင့်စရိတ်ကို သိလာသောအခါ သူတို့ကို ခင်တွေ့ယ်လာသည်။ သူတို့လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးမည်ဟုလည်း သိနိုင်ချက်လိုက်သည်။ သို့သော် သူက ဓမာ တစ်ယောက်ဖြစ်သည့်မျိုး ရောက်စတွင် လုပ်ကိုင်ရသည်တို့မှာ သိပ်အဆင်မပြောပေါ့။ အခက်အခဲပေါင်းများစွာရှုနေသည်။ အားလုံးကို စိတ်ရင်းစေတနာမှန်ဖြင့် ဖြတ်ကျော်ခဲ့သည်။ အချိန်ကာလ ကြောလာသည့်နှင့် အမျှ သူကိုနားလည်လာကြသည်။ ခင်မင် တွယ်တာလာကြသည်။ ငြိမ်းချမ်းမှုကို အားလုံးကလိုလားသည်။ ငြိမ်းချမ်းခြင်း၏အရသာကို သူတို့တွေ့သိလာကြပြီ။ စစ်၏ အနိုင်ရုံးများ၊ ဆုံးကျိုးများကို သိလာကြသည်။ တောင်ယာတဲ့ အနည်းငယ်နှင့် ရွာတစ်ရွာဖြစ်နေသော်လည်း ရှိုးသားစွာ တောင်ယာလုပ်ချင်သူများဖြစ်ကြသည်။ လက်နက်ကိုင်တိုက်ခိုက် သည့်အလုပ်ကို မလုပ်လို့၊ တောင်ယာစိုက်ခင်းများကြားမှာသာ နေလိုကြသည်။ သီးပွင့်လာမည့် အသီးအပွင့်ကလေးများကို ကျေန်းစွာကြည့်ချင်ကြသူ၊ လုပ်သောရေခဲတောင်တန်းကြီးများကို ငေးမောရင်း ဘဝကို ကျေန်းသူများဖြစ်သည်ကို မင်းသူ သိလာရပြီးနောက် သူဘဝကိုလည်း ရေခဲတောင်တန်းကြီးမှာ မြှုပ်နှံလိုက်ချင်စိတ် ပေါ်ပေါက်မိသည့်အခါ နန်းကို ရေခဲ တောင်တန်းများဆီသို့ အလည်လိုက်လိုကြောင်း ပြောပြမိသည်။ နန်းက စိတ်ကူးမယဉ်ပါနဲ့ဟု ပြောသည်။ လက်တွေ့လုပ်နေသူက နန်း၊ ဘဝပေးသည့်အခြေအနေက တစ်ယောက်နှင့်တစ်ယောက် မတူညီကြ။ ကံစေခိုင်းသလို့ နေကြရသည်ကို မွေးလျှော့သွားသည်။ တိုက်ဆိုင်သည်က အစိုးရဘက်မှ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများဖိတ်ခေါ်နေပြီ။ နန်းကို ဆွဲခေါ်မည်။ ရေခဲ တောင်တန်းများဆီ လွှဲတ်လပ်စွာသွားလာနေထိုင် လုပ်ကိုင်နိုင်ရေး အတွက် နီးစပ်လာပြီ။ အနောက်နိုင်ငံများ အားကျေလာသည်ထိ

ဆောင်ရွက်နိုင်တော့မည်။ ယခုတစ်ခေါက် နှစ်းနှင့်တွေလျှင် ရင်ထဲမှာဖြစ်ပေါ်လာသည့် စီမံကိန်းများ ထုတ်ပြောပြကာ ဖြိမ်းချမ်းရေးဆွေးနွေးရန်တိုက်တွန်းမည်ဟု အားခဲ့ထားသည်။ နှစ်ယောက်၏ဆုံးရုပ်ကို မေးပြီးပြီ။ ဝေဝါးနေသောဘဝ၏ရွှေးရေးကို ပိုပြင်ဖို့ဆုံးဖြတ်ရန် တိုက်တွန်းလိုက်ပြီ။ နှစ်းရေးတောင်တန်းကြီးများအား မှုပြန်ရောက်လာလျှင် အဖြေအတိအကျပေးမည်ဟု ဆိုခဲ့သည်။ မင်းသူပေါ်လွန်း၍ ညွှန်ကြသည့်တိုင်ပင် အိပ်မပေါ်နိုင်ခဲ့ပါ။

သို့သော် စိတ်ကူးအိပ်မက်ကလေး ကွဲကြ၍သွားပါပြီ။ ပြောင်းရွှေ့မိန့်ကြေးနှစ်းဝင်လာသည်။ အစိုးရဝန်ထမ်းဘဝကို မင်းသူ ပိုပြင်စွာ ခံစားလိုက်ရသည်။ သူ့ဆန်စားမှ ခဲ့ရပေမည်။ စနစ်တကျစီစဉ်ဆောင်ရွက်ထားခဲ့သည့် အလေ့အထကြောင့် ကသီကရီမဖြစ်။ စာချုပ်စာတမ်းများမှအစ စနစ်တကျရှိခဲ့သည်။ သူ့အတွက် စိုးရိမ်ကြောင့်ကြစရာ ဘာတစ်ခုမှုမရှိခဲ့ပေ။ သို့သော် နှစ်း ပြန်ရောက်သည့်အထိ စောင့်ဆိုင်း၍ မနေ့နိုင်ခဲ့ပါ။

ယခု မန္တေးလေဆိပ်၌ရောက်ရောက်ချင်းပင် စစ်မေးစရာ ရှိ၍ ဟုဆိုကာ ခေါ်ရာသို့လိုက်လာရသည်။ ဘယ်အရပ်သို့ ခေါ်ဆောင်မည်ကို မသိနိုင်။ မျက်မှုန် အနက်တပ်ဆင်ပေးကတည်းက ပတ်ဝန်းကျင်ကို ကြည့်လျက်နှင့်မမြင်နိုင်တော့ပါ။ သာက်ကရှင်းသည်။ စစ်မေးလျှင် မှန်သည့်အတိုင်းသာ ဖြေမည်။ လိမ့်ညာတွက်ဆိုစရာမရှိ။ မိမိလုပ်ခဲ့သည့်အလုပ်သည် မိမိအတွက် အမှန်တရားသာဖြစ်သည်။

ကားသည် မည်သည့်အရပ်သို့သွားနေသည်ကို မင်းသူမသိတော့ပါ။ အချိန်အတော်ကြောသည်အထိ ကားစီးနေရသည်။ ကားပေါ်တွင် မည်သူမှစကားပြောခြင်းမရှိ တိတ်ဆိတ်လွှန်းသည်။ ပူတာအိုမှ လေယာဉ်စီးခဲ့သော်လည်း ဤမှုပင်ပန်းခြင်းမရှိ။ ယခုက

စိတ်လည်းပင်ပန်းသည့်။ စစ်မေးစရာရှိသည်ဆိုသည့် စကား တစ်ခွန်းနှင့် မသိသောသူများနောက် မျက်မှုန်အနက်စွဲပ်၍ နှစ်ယောက်ကြားမှာထိုင်ကာ မလွှတ်မလပ်စိတ်သည် ဟိုမှသည်သို့ ပုံးလွှင့်နေသည်။ ယခုအခါ သူ၏မလွှတ်လပ်မှာ စိတ်ကိုပင် လွှမ်းမှုး ချုပ်ချယ်၍နေပေပြီ။ အချိန်အတော်ကြာသည်အထိ ကားစီးခဲ့ပြီး ခြိုင်န်းကြီးတစ်ခုအတွင်းသို့ ချိုးကွေ့ဝင်လိုက်သည်ဟု ထင်သည်။

“က မျက်မှုန်သွဲတို့ရပြီ ရောက်ပါပြီ”

မင်းသူ၏အနီးမှကပ်၍ထိုင်နေသူက မျက်မှုန်နက်ကိုခွဲတ်ပေးလိုက်သည်။ ပြင်ပ၏အလင်းရောင်ကို မကြည့်နိုင်။ ခဏမှု မျက်စီမံခိုက်တွေထားလိုက်ရသည်။ ဖွင့်ကြည့်လိုက်သောအခါ ဆေးပြယ်နေသော တိုက်ဝါဝါကြီး၏ဆင်ဝင်အောက်ရောက်နေပြီ။ မည်သည့်အရပ်ဆိုသည်ကို မင်းသူမသိ။ ခြိုကျယ်ကြီးအတွင်းမှ သီးသန့်တစ်လုံးတည်းရှိနေသောအိမ်ကြီးသာဖြစ်သည်။ ပတ်ဝန်းကျင်အားလုံးတိတ်ဆိတ်ပြီးသိမှုးကြားရသည်။ မည်သည့်နေရာဆိုသည်ကိုလည်း စိတ်မဝင်စားတော့ပါ။

“က ဒီအခန်းမှာ ခဏနားနေလိုက်ပါ”

ကြမ်းအခင်းနှင့်ကွပ်ပျေစ်တစ်ခုအပေါ်တွင် အိပ်ရာပစ္စည်းကလွှဲ၍ တဗြားဘာပစ္စည်းမှမရှိ။ ခုံမြင့်ပေါ်တွင် ရေအိုးတစ်လုံးတင်ထားသည်။ အရေးပိုင်းတစ်ယောက်ကို ကြိုဆိုပွဲကလှပါသည်။ မင်းသူက သူကိုယ်သူ ပြုးမိသည်။ ဘဝ၏အလှည့်အပြောင်းကို တရားကျမိသည်။ နာရီပိုင်းအတွင်း အရေးပိုင်းဘဝမှ မင်းပြစ်မင်းဒက်သင့်ခြင်းကို ခံရပြီ။ မတည်မြောသည့်လောကြီးတွင် မည်သည့်အရာကို ပိုင်စီးနိုင်မည်နည်း။ မင်းသူ၏လက်ဆွဲအိတ်ကို တိုက်ဝါကြီး၏ အဝင်တံ့ခါးဝတွင် ထားခဲ့ရပါပြီ။ သူပိုင်ဆိုင်သည်

ဆို၍ ခါးဝတ်ပုဆိုးနှင့် အကျိုးသရှိတော့သည်။ စိတ်မော၊ လူမောနှင့် ကွပ်ပျစ်ပေါ် လျှော့လိုက်သည်။ ဘာတွေဆက်ဖြစ်လာသီးမည်မသိ။ စစ်ဆေးစရာရှိသည်ဟုသာပြောပြီး အခန်းတစ်ခန်းတော့ ပေးထားသည်။ သို့သော်လည်း အပြင်မှတ်ခါးကို သော့ခတ်လိုက်သည်။ လူအခွင့်အရေးတစ်ရပ် စတင်ဆုံးရှုံးချေပြီ။ လူအများ၏ အခွင့်အရေးကို ရွှေ့တန်းတင်ခဲ့သည့် လူတစ်ယောက်အဖို့ သူ၏အခွင့်အရေးကို လောလောဆယ်ဖြင့် ဆုံးရှုံးလိုက်ရပါပြီ။ စစ်ဆေးစရာရှိသည်ဆိုသော စကားတချို့ကြောင့် သူဒုက္ခရောက်ခဲ့သည်။

အခန်းတံ့ခါးသော့ဖွံ့ဖြို့သံကြား၍ မင်းသူအပိုပာမှ နှီးလာသည်။ ကိုယ်တိုင်ဖွင့်ရန်မလို။ သူတို့ဖွင့်မှပွင့် ရသည့်တံ့ခါးမို့ တံ့ခါးခေါက်ပြီး ဝင်လာမည်မဟုတ်ပါ။ ဘာဖြစ်လာမည် မသိသောသူအတွက် တံ့ခါးဖွင့်ခြင်း၊ ပိတ်ခြင်းသည် အနာဂတ်တွင် အရေးပါသောကိစ္စသာဖြစ်ပေလိမည်။ ထမင်းလာပို့သည်။ စကားတစ်ခွန်းမှ မပြော။ ခြေရင်းဘက်ခြော့ရှိသော စားပွဲခုံပေါ်သို့ တင်ထားပေးသည်။ စားချင်စိတ်မရှိ။ သို့သော် ထမင်းစားခွင့်ရှိနေသေးသည့်အတွက် ကျေးဇူးတင်ရပါမည်။

အများ၏အရေးများ စီရင်ပိုင်ခွဲ့ရှိသူတစ်ယောက်ဖြစ်ခဲ့သူတစ်ယောက်ကို ဖမ်းဆီးချပ်နောင်၊ စစ်ဆေး၊ မေးမြန်းပိုင်ခွင့်သည် အာကာပိုင်အဖွဲ့အစည်းမှ တရားဝင်လုပ်ပိုင်ခွဲ့အာကာများ ရထားသည့် သူတို့သာဖြစ်ပေလိမည်။ သူတို့၏လက်ခုပ်အတွင်းမှ ရေသာတည်း၊ သွန်လိုက သွန်နိုင်သည်။ မျှောက်လိုက မျှောက်နိုင်သည်။ သူတို့၏လက်အတွင်းရောက်နေဖြဲ့ပေါ်။ လူများအားလုံး၏ အခွင့်အရေးများ စတင်၍ ဆုံးရှုံးစပြီဟု မင်းသူခံစားမိသည်။ ဖမ်းဝရမ်းပါသလားဟုပင် မေးခွင့်ရှိသည်ပင် အရာမဝင်တော့ပေ။ ဘဝတစ်လျှောက်လုံး အလုပ်တာဝန်များနှင့်သာပိနေခဲ့ရသည်

သူဘဝကို ပြန်သနားမိသည်။ ဖြစ်လိုရာဖြစ်စေတော့။ ဖုံးကွယ်ထားစရာ မင်းသူ၌ မရှိ။ စစ်ဆေးမည့်အချိန်ကို ရင်ဆိုင်ရန် အသင့်ပင် ဖြစ်သည်။

နန်းတစ်ယောက် သိနိုင်လိမ့်မထင်ပါ။ ဤသို့ ဖြစ်လာလိမ့်မည်ဟု ကြိုတင်မျှော်လင့်မထားသည့်အဖြစ်များက မင်းသူတို့နှစ်ယောက်၏ဘဝရွှေ့ရေးကို ဝေးကွာမည့်အကြောင်းများဖြစ်လာမည်ကို မင်းသူ စိုးရှုံးမိသည်။ မျှော်မှန်းထားသည်ကတစ်မျိုး၊ ဖြစ်လာသည်ကတစ်မျိုး။ နန်းက တိုးတက်သည့်နယ်မြေအောင် အသွင်ဖြင့် လူတိုင်းဘဝကို မြှင့်တင်လိုသူ။ မင်းသူရောက်လာမှုပူးပေါင်းဆောင်ရွက်ကာ အေးချမ်းသယယာပြီး ကျေးမာရေးအသိအမြင်များ၊ ပညာရေးနှင့် လူမှုရေးမှုအစ တိုးတက်ပြောင်းလဲစပြုလာသည့်မို့ ကျော်နှစ်သို့နေ့မြတ်ဖြစ်သည်။

ယခုဘဝမျိုးနှင့် မင်းသူတစ်ယောက်ရင်ဆိုင်နေရသည်ကို နန်းသိရှိသွားမည်ကို စိုးရှုံးမိသည်။ စိတ်ပူပင်သောကများဖြင့်နေထိုင်စေခဲ့မည်အဖြစ်မျိုး၊ မင်းသူ မလိုလားပေ။ တောလုံးကြိုင်တစ်တောင်လုံး၊ သင်းသင်းမွေးလျက် တောင်လေပ်အသွင်ဖြင့်သာနေရစ်ခဲ့စေချင်သည်။ လုပ်သောပန်းဘူရင်အဖြစ်သာ နေပါစေတော့၊ နေပါတွေ့ဟု စိတ်မှုတွေး၍ ရင်တွင်းမှုသာ အခါခါပြောနေမြတ်သည်။ ဖြစ်ခဲ့သမျှအားလုံးကို ယောက်ဗားပီပီသာရင်ဆိုင်ရမည်ဟုလည်း ဆုံးဖြတ်ထားသည့်မို့ ခံစားမှုအားလုံးကို ရင်မှုမျိုးသိပ်ကာ ပင်ပန်းမှုရယ်ဟု သိပ်မရှိပါ။ တိုင်းပြည်တစ်ပြည်၏တိုးတက်ပြောင်းလဲမှုများတွင် အုတ်တစ်ချုပ်သော်လည်းကောင်း၊ သဲတစ်ပွင့်သော်လည်းကောင်း ပါဝင်ကာ စတေးခံရသမျှများတွေင် မင်းသူပါဝင်ခဲ့ရပြီလား။ ကောင်းသည့်ဘက်ကဖြစ်စေ ဆုံးသည်ဘက်ကဖြစ်ပါစေ ခံယူနိုင်ရန် အားတင်းကာ အံကြိုတ်၍သာ

နေပေတော့ဟု ကိုယ့်ကိုယ်ကိုယ် အားပေးရင်းဖြင့်သာ မျဉ်းပြိုင်
နှစ်ကြောင်း၏ဆုံးရပ်သည် အမှန်တကယ်သာရှိမည်ဆုံးပါလျှင်
မင်းသူနှင့်နှင့်တို့၏ ဘဝပေးအခြေအနေသည် မည်သိမြှော်မည်နည်း။
ပြိုမ်းချမ်းရေးတံ့တား၊ ပန်းခ်းသည့်လမ်းမှာ ဆုံးရပ်ဖြစ်နေမည်
လား။ ပြိုမ်းချမ်းမှုသည် သူတို့နှစ်ဦးအတွက် သာမဟုတ်ပါ။
အများအတွက်၊ တိုင်းရင်းသားအားလုံးအတွက် အမှန်ပင်လိုအပ်
နေသည့်အရာသာ ဖြစ်ပေမည်။ ။



မြတ်စွာရှိခဲ့ဖို့မင်းနှင့်လေယာရွေးကျော်မြတ်စွာရှိနိုင်ပေါ်
(မြတ်စွာရှိထိုယ်လဲတွေ့) ဖြေဆုံးခဲ့အခေါ် - - ။ ထွေ့ခဲ့ မြတ်စွာရှိနိုင်ပေါ်
မြတ်စွာရှိခဲ့ခဲ့ရန် မြတ်စွာရှိနိုင်ပေါ် မြတ်စွာရှိနိုင်ပေါ်
(မြတ်စွာရှိထိုယ်လဲတွေ့) / မြတ်စွာရှိခဲ့ခဲ့ရန် မြတ်စွာရှိနိုင်ပေါ်
(မြတ်စွာရှိထိုယ်လဲတွေ့) မြတ်စွာရှိနိုင်ပေါ်

ဤအိုး
နိုင်ပေါ်

နှစ်ကြောင်းနှင့်ရှိုးရွှေ့သမဂ္ဂ

၂၀၁၅ ခုနှစ်၊ ပစ္စာလီးအဲးစပတည်ပထောင်သော
ပစ္စာနာဂေါ်မာရေးဝန်ကြီး



ကောင်းလပ်ဖြူနှင့် ပဝေးလိပါ

ရှန် (ရွှေးအင်)

အဖ ဦးချော်း၊ အမိ ဒေါ်နှင်းကြည်တိုက မကျေးတိုင်းဒေသကြီး
အောင်လံမြို့တွင် ၁၃၁၅ ခုနှစ်၌ ဖွားမြင်ခဲ့သည်။ အ ၁၀ ၁၉ (၄)
မင်္ဂလာတော်ညွှန်တွင် အလယ်တန်းအထိ ပညာသင်ယူခဲ့ပြီး ၁၉၇၄
ခုနှစ်တွင် တက္ကသိလ်ဝင်တန်းကို (ခ) အဆင့်ဖြင့် အောင်မြင်ခဲ့သည်။

၁၉၇၈ ခုနှစ်၊ ၄၀နှစ်လ (၁၀) ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၊
မြန်မာ့ရော်စာတုပောဇာကိုရိုစိမ်းကိုနှိုး စတင်အလုပ်လုပ်ကိုင်ခဲ့ပြီး ဌာနစုမှုး
ရာထုးဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်တွင် အငြိမ်းစား
ယူခဲ့သည်။

ယခုအခါ အထက်မှင်းလှမြို့၊ စာရေးဆရာအသင်းတွင် အတွင်းရေးမှုး
တာဝန်ဖြင့် စာပေလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

အမည်ရင်း - ဦးစော်း ဖြစ်သည်။

နေရပ်လိပ်စာ - (မန်း)၊ သံပရာကန်၊ ရေနံ့စာတုပောဇာကိုရုံစာ
အထက်မှင်းလှမြို့၊ မကျေးတိုင်းဒေသကြီး။